

— କୃତ ଏ ଲକ୍ଷ୍ମୀ ରାଜମନ୍ଦିର ପ୍ରକାଶନ ଓ ପ୍ରମ୍ଳାପ

# ବ୍ରାହ୍ମଣ

ବାବା ଗୁରୁ ପ୍ରେସ୍ ମିଟ୍ରେ



# Georgie One

ONSU



202

କାନ୍ତିର ପାଦମୁଖରେ କାନ୍ତିର ପାଦମୁଖରେ  
କାନ୍ତିର ପାଦମୁଖରେ କାନ୍ତିର ପାଦମୁଖରେ

ဘဏ္ဍာရပ်အောက်တွင်  
မျှမှန်စုစုပေါင်းစပ်တော်သူများ  
လုပ်ခြင်း

Digitized by srujanika@gmail.com

650

ପ୍ରକାଶନମୂଳକ

## (သုတေသနလက်ထောင်)

မင်္ဂလာပါများခြင်းသည် ကိုယ်ချမ်းသွားနှုန်းတွက်  
အဆောက်အပဲ ရရစ်နိုင်ပါသည်။

ထိုထောက် ရန်သူများခြင်းက  
စိတ်ချမ်းသွားနှုန်းတွက် ပိုကောင်းပါသည်။

မိတ်ဆွဲပါများခြင်းသည်လည်းကောင်း  
ရန်သူပါများခြင်းသည်လည်းကောင်း  
အမြှေသူ ပြုလုပ်ရှုမရပေး  
သင်ကိုယ်တိုင် ဖန်တီးခြင်းသာ ပြုပေးပါ။

အခွင့်အကျော်စိုးသည်မှာ  
အချိန်ကြာခြင်းစွာ စောင့်ဆိုင်းပြုမှုကို မြှုမြှုပြု၍  
စောင့်ကြည့်နေရသော အရာပါး ပြုစ်သည်။  
တစ်ခါတစ်ရုံသင်အောင်ပျော်နေသော အချိန်တွင်  
အခွင့်အကျော် ကျော်ပြုတ်သွားတတ်သည်။

ဟည်သည့်အရာတို့မှ  
အလေးအနက် မထားတတ်သွား  
အနှံရာယ်နှင့် လိုက်တစ်းခုပြုးတစ်း  
မြှုလုပ်နေခြင်းနှင့် သက္ကာန်တွဲပေသည်။

သဘောတစ်စင်းပင်လယ်ပြုင်ကို ပြတ်သနသည်အခါ  
တက်မကောင်းပါ။ အကျော်စွာ သလို  
ဘဝလမ်းကို လျောက်လှုပါးသည့်အခါမှာလည်း  
တည်းပြုပြောင့်မှန်သောစိတ်အဖော် လိုပါသည်။

လုတိုင်းအချုပ်ကို စိတ်ဝင်စားကြခြင်းမှာ  
အချုပ်ပြုစိတ်ဝင်စားဖွေ့ကောင်းဆော်  
စွန့်စားမှုတစ်ခု ပါသောကြောင့်ပြုစ်သည်။

(၁) နှေခါ

မြတ်ပြည့်သူ့  
ပြည့်ပြည့်သူ့  
ပြည့်ပြည့်သူ့

လုကပုန်းနေသောအခါ  
ရှတ်တရက်ရှာမတွေနှိုင်ပေါ်  
အချုပ်ပုန်းနေသာညွှဲအခါ  
ဝိသာည်လိပ်ပြောကာအလွယ်တက္ကရှာတွေနှိုင်သည်။

ကိုယ့်ရှာချုပ်ကို ပေါ်လွယ်ကုပေမယ်  
ဆိုအချုပ်ကို ထိုက်တန်တဲ့သူသီ ရောက်လိုက်  
သူလတ်ခံစိုးဆိုတာကတော့ အခက်အခဲ အများ၌  
ရှိတယ်။

အချုပ်ဟာ အခိုင်ကို ကုန်စေသလို  
အခိုင်ဟာလည်း အချုပ်ကို ကုန်စေပါတယ်  
အချုပ်နှင့် အခိုင် ထပ်တွေကူနေမြိုင်းက  
ပေါ်စရာကောင်းသည် အခြေအနေပြုသည်။

မျက်ရည်ဆိုတာ

အချုပ်ဝါ အချုပ်မှန် ရှိသူတွေအတွက်ပြုပါတယ်  
အချုပ်တဲ့ အချုပ်ယောင် ရှိသူတွေရှိမျက်လုံးအောင်မာ  
ခံတော့မှာက ပြုပါတဲ့ မျက်ရည်မရှိဘူး

လူတစ်ယောက်ကို ထင်းများများ ခွဲခိုင်းလျှင်  
သူအတွက် ပုဆိုနေသေးလို့ အခိုင်စော့  
ပေသင့်ပေးမှာပါ။

အခိုင်ရှာသတ်မှတ်ချက်က

တစ်နေ့လျှင်(၂၄)နာရီပြုပါတယ်

လူတစ်ယောက်အတွက် (၂၄)နာရီဝဲလုံး  
ပိုင်ခွဲခိုင်ခွဲင့် ရပါလျက်

ဘာကြောင့် အပြောဂျာဒုံးမတုနိုင်ရဘာလဲ။

အချုပ်ရှိရင် သောကဆိုတာရှိမှာပါ။

သောကပရှိတဲ့ အချုပ်ဟာ

အေးစက်ဟာကြောင့်တတ်ပါတယ်။

## ဤဘွဲ့တိုင်သာ အသိပျော်

- ဘဝန်(၁) ဂညာဉ်ကျွန်းပေါ့မှ ပုန်ဝိုင်းကန်ခွယ်
- ဘဝန်(၂) ပုန်ဝိုင်းကြေားမှ သင်ယောဝင်
- ဘဝန်(၃) ဂညာဉ်ပျေားနှင့် ပျော်ဇမ္မာသူ
- ဘဝန်(၄) ပူးကြောင်နေသောပိဿာနှင့် တိုက်ဆရာတွင်၊
- ဘဝန်(၅) ဂညာဉ်သက်သေနှင့် ထူးဆားသောပေါက်ထပ်ခွဲ
- ဘဝန်(၆) ဝပ်ဝိုင်းနှင့် ဂညာဉ်တို့၏အရှင်ပ
- ဘဝန်(၇) ထပ်နှင့် ကျော်ပိတ်ကျော်ဟန်
- ဘဝန်(၈) ဟပူးနှင့် ဝန္တိရလျှို့စွာက်ချက်းကြာ
- ဘဝန်(၉) လူဝိုင်းကျွန်းမှ ဘဏ္ဍာရာယ်
- ဘဝန်(၁၀) ဧရာဝီလျှော်များနှင့် တိုက်ခွဲ
- ဘဝန်(၁၁) ထူးသန်းသော ဂညာဉ်ချင်းသက်သွယ်မှု
- ဘဝန်(၁၂) ကင်စာသည်၊ ပြောနှင့် ပရောဂာ ကော်များ
- ဘဝန်(၁၃) သုံးကွန်းပြတ်စွယ်ရောင်
- ဘဝန်(၁၄) ဂညာနှင်းတို့၏ပရောဂာသပ်ပင်
- ဘဝန်(၁၅) ထပ်နှင့်သက္က ထွေဗြာသည်
- ဘဝန်(၁၆) သင်ယောဝင် ဂညာဉ်ကျွန်း

အခန်း(၁)

## ပို့ဆောင်ရွက်မှု မှန်တိုင်းမာန်ခွဲယ်

ကျွန်းတစ်ခုလုံး တိတ်ဆိတ်ပြီမဲသက်လျက်ရှိနေသည်။ အနေသောကျွန်းဖြစ်သောကြောင့် တောဘူပ်နှင့် တောင်ကုန်း ဘာဝတန်းများသာရှိပြီး အခြားဘာမှမခြင်ရပေါ့ ကျေးငှက် ရွှေ့ချွောန်များနှင့် သားရဲတိရွှောန်များကတော့ နေရာအနဲ့မှာ ငန်လေသည်။

ထိုကျွန်း၏အမည်မှာ 'ဂညာဉ်ကျွန်း' ဖြစ်သည်။ ထိုအမည်ကို ဆလုံများက ပေးထားခြင်းဖြစ်ပြီး ဂင်းတို့

အတွက် အသုဘချော့တွင် အသုံးပြုသောကျွန်းသာဖြစ်ပေသည်။

ဆလုံတို့သည် ပင်လယ်ပြင်အနှင့်၊ လျဉ်လည်သွားလာနေကြသော်လည်း မိုးရာသီ ရောက်လာပါက သင့်တော်သောကျွန်းတစ်ကျွန်း၌ ဝင်ရောက်နေထိုင်ကြလေသည်။

သို့သော်လည်း လူများ သေဆုံးသွားသည့်အခါ အခြား သတ်မှတ်ထားသော ကျွန်းတစ်ကျွန်းသို့ သွားရောက်ပို့ဆောင်လေ့ရှိသည်။

အသုဘ ချေသောကျွန်းမှာ သီးသန့်ထားသောကျွန်းလည်းဖြစ်၏။

ဆလုံသော “ရေမမျှ၊ မြေမမြှုပ်” ဟုသော ဆိုရိုးစကား မြှုပ်လေသည်။

ဆလုံတို့သည် သေခြင်းကို ကြောက်ချွဲကြသွားမဟုတ်ပေ။ သေခြင်းသည် တမလွှန်သို့ ကူးပြောင်းရန် ပေါင်းကူးတံတား ဖြစ်သည်ဟု အမိပါယ်ဖွင့်ဆိုထားသည်။

အထူးသဖြင့် ဒုက္ခာစွဲအတွင်းမှ လွှတ်မြောက်ရန်လမ်းဟူ၍လည်း သတ်မှတ်ကြသည်။

ဂင်းတို့အတွက် မွေးဖျားခြင်းသည် ဒုက္ခာစွဲးသို့ စတင်ဝင်ရောက်ရာ ခရီးအစွမ်းပြီး သေဆုံးခြင်းသည် ဒုက္ခာစွဲးဘို့ အတွင်းမှ လွှတ်မြောက်ခြင်းဖြစ်သူဟု ယုံကြည်ကာ သေရမည်ကို မကြောက်ချွဲကြပေ။

ထိုးချွဲချက်သည် ဆလုံတစ်ဦးအတွက် ရိုးစင်းသော အလှတရားပင်ဖြစ်ပေသည်။

ဆလုံတစ်ယောက်အတွက် မမွေးဖျားမီ အမိဝမ်းထဲ သောက်ကတည်းက ကပန်းလျော့အိမ်ထဲမှ စခဲ့ရသည်။

မွေးဖျားလာပြန်တော့ လျော့အိမ်နှင့် ပင်လယ်ကမ်းစပ် အလျောက်မှာသာ ကြီးပြင်းခဲ့ရသည်။

ပင်လယ်ရေပြင်သည် သူတို့ဘာဝ ကမ်းစပ်သောင်တန်းမှားသည် သူတို့အတွက် မို့ခို့ရာ မြှုပ်လေသည်။

လူဗျားသွားလာနိုင်သည့်အရွယ်မှုဝ၍ လျော့မှု ဆင်းလွှုံးပင်လယ်ရော့ ပင်လယ်ရေမှု တက်လျှင် လျော့ပေါ် ရောက်လောင်းပင် လူ့ဘဝအတွက် သက်တမ်းအတော်မှားမှားကို ကုန်ခံစားဝင်ခဲ့လေသည်။

ဘဝရပ်တည်မှုအတွက် ဝမ်းစာသည် အမိကဖြစ်ပေရာ အမိမ်းစာမှာ ပင်လယ်ရေပြင်မှာသာ ရရှိပေသည်။

အမိကဝမ်းစာ ပေးနိုင်သော ရှာဖွေရရှိပေသော ပင်လယ်ရေပြင်သို့ ဆင်းရသည်မှာလည်း မဆန်းတော့ပေ။

ဘဝဝမ်းစာ ရရှိရေးအတွက် အန္တရာယ်မှားနှင့် ရင်ဆိုင် ပြတွေ့ရသောလည်း ပင်ပန်းသည်ဟု မထင်။

တည်ပြုအေးချမ်းမှုမရှိသော ဘဝကိုလည်း သောကဟု အဘာမထားဘဲ ကပန်းလျော့အိမ်ကို သီးမြားကဗ္ဗာတစ်ခုအဖြစ် သက်မှတ်ထားကြလေသည်။

ဂင်းတို့သည် အသိပညာ ချို့တဲ့ကြသောကြောင့် နတ်ဒုက္ခာမှုကို မှားစွာယုံကြည်ကြသလို ဝိညာဉ်လောကကိုလည်း သေန်းယုံကြည်မှု မှားလေသည်။

ကိုယ်ခန္ဓာ သေဆုံးသွားသော်လည်း ငှါး၏ဝိဉာဉ်ကို  
တမလွန်ဘဝတွင် အမြှုပိန့်သည်ဟု ပြုကြည်ထားကြလေ  
သည်။

ဒီဉာဉ်ကို မဖြင့်ရသော်လည်း ဖော်ဆင်သော စွမ်း  
အားနှင့် ကောင်းမှု မကောင်းမှုများကို ပြုလိမ့်နိုင်သည်ဟု ယူဆ  
ထားကြသည်။

တမလွန်ဘဝဟုသည် ဒီဉာဉ်တို့ နှုန်းစုနေရာတစ်ခု  
ဟု သတ်မှတ်ထားကြသည်။

(ယခုရေးသားသောက်လမ်းနှင့် ထိုယ့်ကြည်ချက်  
ကြောင့် ပေါ်ပေါက်လာသည့်အတိုင်းပြုပါသည်။)

တမလွန်ဘဝသို့ ရောက်သွားသော ဒီဉာဉ်သည် ယခင်  
လက်ရှိဘဝက ပြုလုပ်ခဲ့သော ကောင်းမှု၊ ဆိုးမှုများကို ဆက်လက်  
ရရှိပြီး ထိုအကျိုးဆက်များကို ခံစားစုံးရသည်ဟုလည်း  
ပုံကြည်မှုရှိသည်။ သက်ရှိဘဝက အသုံးပြုခဲ့သော အမည်နာမ<sup>၁</sup>  
ကိုပင် ဆက်လက် ဖုံးစွဲသည်ဟု ထင်ကာ စိုးအမည်ကို ခေါ်၍  
တိုင်တည်ပြောဆိုကြလေသည်။

ဆလုံတို့သည် လူနေမှုအဆင့်နှင့်၍ အသိပညာနည်းပါး  
သည်ဆိုသော်ပြားလည်း တမလွန်နှင့် ပတ်သက်သော ယုံကြည်  
မှုတော့ ရှိသည်။

ငှါးတို့ ယုံကြည်လက်ခံမှုများ ဖိုးရှုံးလှသည်။

ဒီဘဝမှာ ကောင်းတာလုပ်ခဲ့လျှင် တမလွန်ဘဝတွင်  
ကောင်းတာ ရမည်၊ ဒီဘဝမှာ ဆိုးတာလုပ်ခဲ့လျှင် တမလွန်ဘဝ  
တွင် ဆိုးကျိုးခံစားရမည်ဟုသော ခံယဉ်ချက်ဖြစ်သည်။

ထိုပြင် မသေဆုံးမိ ဥပါဒ် အစွဲအလန်း မပါအောင်  
သတိပြုကြလေသည်။

ဥပါဒ်အစွဲအလန်းသည် ဒီဉာဉ်ဘဝ၌ များစွာစွဲ  
လုပ်ခဲ့သည်ဟု လက်ခံထားကြလေသည်။

လူတစ်ယောက် သေဆုံးသွားပြီးနောက် ထိုသေဆုံးသွားသူ  
မစွဲစေရန် ကျွန်းခဲ့သွားက ဆောင်ရွက်ပေးကြရသည်။

သေသွဲလန်းသည်ပစ္စည်းများကို အလောင်းစွန်ပစ္စ်  
အား တပါတည်း ထည့်ပေးလိုက်ကြသည်။

စွဲလန်းမှာ ဥပါဒ်ပြတ်သော နိုရှင်းလှသည့် ဆောင်ရွက်  
ပြုပြုပေသည်။

ဆလုံမိသားစုအတွင်း တစ်ဦးတစ်ယောက် သေဆုံးသွား  
ကျွန်းလွှာများက စိုင်းဝန်းငါးငါးကြောင့်ကြောင့်ကြသည်။

သေသွဲပြုလုပ်ခဲ့သော အပြစ်များ၊ မကောင်းမှုများကို  
ဝါထုတ်ပြောဆိုရသည်။

(ပုံချို့ဘဝမှာ သေကာနီး လူတစ်  
က်အနီးတွင် ပြုလုပ်ခဲ့သော ကောင်းမှုကုလာသို့လုပ်များကို ပြော  
ပေးလေ့ရှိသည်။)

ဆလုံတို့ကတော့ ထိုသို့မဟုတ်ပေ။

မိသားစုမှာ အပေါ် ဘယ်ပုံဘယ်နည်း ဆိုးခဲ့ပုံ၊ ရက်စက်  
နှိပ်စက်ခဲ့ပုံများကို ငါးငါးကြောင့်ပြောဆိုကြသည်။

ထိုသို့ပြုလုပ်ခဲ့သောကြောင့် ယခုသေဆုံးသွားသော  
ခါ စိတ်နာလှကြောင်း ပြောရသည်။

လူဘဝက ရက်စက်ခဲ့သောကြောင့် ဒီဉာဉ်ဘဝ

အဘက်သောအခါ မတွေ့လိုတော့သဖြင့် သံယောဇ်ဖြတ်  
အဝေးသို့ ထွက်သွားရန်လည်း ပြောရသည်။

ထိုသို့ပြောခြင်းဖြင့် ဝိညာဉ်ဘဝ အရာက်နေသူက စိတ်  
နာဖြီး ကျွန်ုရှစ်သူမိသားစုများအား ခြောက်လှန်နောက်ယျက်ခြေား  
မပြုခတ္တာဘဲ အဝေးတစ်နေရာသို့ လွတ်သွတ်လပ်လပ် ထွေ  
သွားသည်ဟု လက်ခံယုံကြည်ထားကြသည်။

အမှန်တော့ အသုဘသို့ လာရောက်ကြသော အခြား  
မိတ်ဆွေများကလည်း သေသာ၏မကောင်းခကြားငို ဖွဲ့စွဲခြေား  
ဆိုကြရလေသည်။

လူတစ်ယောက် သေဆုံးသွားသောအခါ အချို့က  
လည်း ချက်ချင်းချသည်။ အချို့ကလည်း ခို့ရက်သုံးရက်အထိ  
ထားသည်။

ငှုံးတို့အထုံးပြုသော သူသာန်မှာ နေထိုင်သောကျွန်ုံး  
ပေါ်မှာ မပြုလုပ်ဘဲ သီးသန့်ကျွန်ုံးတစ်ကျွန်ုံးမှာ ထားသည်။

လူသူမနေသောကျွန်ုံးတစ်ကျွန်ုံးပြစ်ပြီး သေဆုံးသူ၏၌  
အတူ ငှုံးပိုင်ဆိုင်သောပစ္စည်းမှန်သမျှ အားလုံးယူဆောင်သွား  
ကြကာ ဆလုံးယောက်၏၊ သေလျှင် ရေတက်ချိန်မှာ သရီးပို့ပြီး  
မိန်းမသေလျှင် ရေကျေချိန်မှာ ပို့ကြသည်။

ကျွန်ုံးပေါ်သို့ ရောက်သောအခါ လေးတိုင်စင် ထိုး၍  
အခင်းများ ခင်းကာ အလောင်းကို စင်ပေါ် တင်ကြသည်။

အပေါ်မှ အဝတ် သို့မဟုတ် စောင်ပိုင်းများကို ဖုံးအုပ်  
ပေးပြီး သေသာပိုင်ဆိုင်သည့်ပစ္စည်းများကို စင်အောက်၌ စုပုံမှု  
ထားပေးသည်။

အသုဘ ပို့သောအခါ အခြားလိုက်ပို့သွားက ဂင်းတို့  
အေားဖြင့် လိုက်ပို့ပေးကြသည်။

သေဆုံးသွားလွှာပို့ပေးကြသည်။ ထိုလျောကို ထက်ခြမ်းခွဲ၍  
ခြေားကို စင်အောက်မှာ ချထားပြီး ကျွန်ုတစ်ခြမ်းကို အ  
သာ၏ပေါ်မှာ အပုံမိုးပေးထားလိုက်သည်။

အလောင်းကို ရေလည်းမမော့၊ မမြှုပ်ပြုဘဲ လင့်စင်  
တင်ထားသည့်သဘောမှာ အကယ်၍ သေဆုံးသွားကုလ်မသော  
ကယ်မသောဘဲ အသက်ပြန်ရှင်လာပါက စင်အောက်မှာ ထား  
သာမစွဲည်းများနှင့် ပုံပြန်ရန်ဖြစ်သည်။

ထိုသို့ပို့ဆောင်ပြီး ရှုက်အတန်ကြာသောအခါ သေသာ၏  
သွေ့မျိုးများက ထိုကျွန်ုံးပတ်လည်သို့ လျေားဖြင့် ပတ်ကာ သေ  
သာ၏အမည်ကို တကြည့်ကြည့်နှင့် ခေါ်ကြည့်ရသည်။

အကယ်၍ မသေဘဲ အသက်ပြန်ရှင်နေလျှင် ပြန်ခေါ်  
သွားရန်ဖြစ်သည်။ ထိုကဲ့သို့ လာခေါ်ရင်းမှာပင် ထိုတ်လန့်ဖွယ်  
ကာင်းသော အဖြစ်အပျက်များကို ကြိုတွေ့ရသည်လည်း  
သည်။

တစ်ခါက ဆလုံလုံမျိုးတစ်ယောက် သေဆုံးသွားသဖြင့်  
ပျိုင်းရှုရာကျွန်ုံးပေါ်သို့ သွားတင်ထားကြလေသည်။

တစ်ပတ်ခုနှင့်ကြာသောအခါ ကျွန်ုံးသောဆွေ့မျိုးများက  
ကျွန်ုံးအနီးသို့ လျေဖြင့် ပတ်ကာ သေဆုံးသူ၏အမည်ကို ဟစ်  
အော်ကြလေသည်။

“ကံပရေး... ကံပ”

“ကံပရေး... ကံပ”

င်းတို့ရောက်သွားသောအချိန်မှာ ညာနေစောင်းကျိန်  
ဖြစ်သည်။ တိသိပတ်ခေါ်ကြောင်း တစ်နေရာသို့ ရောက်သော  
အခါ ကျွန်းပေါ်မှ ပြန်ထဲသံ ကြားရလယ်သည်။

“ကံပရေ. . . ကံပ”

“ဝါဒီမှာပေါ့”

“ကံပလားပေါ့”

“အေး. . . ဟုတ်တယ်”

“ဒါဖြင့် နင်မသေသေသွားပေါ့”

“အေး. . . ”

သို့ကြောင့် ထွေကို အသံကြားရှာနေရာသို့ ထိုးကပ်  
လိုက်သည်။

သူတို့လှညိုက်သည့်နှင့် တော့တွေ့အမှ လတ်စောက်  
လွှက်လာလေသည်။

အခြားမဟုတ်ပေ. . . ”

သူတို့အားလုံး သေပြီဟု ထင်ကာ သသိုင်းသို့ ပို့ထားခဲ့  
သော ကံပဆိုသွေပို့ဖြစ်သည်။

ကံပကို ပြုတော့ အားလုံးဝါသာ အားရှုနှင့် အပေါ်သို့  
ကော်သွားကြသည်။

“နှင့်မသေသေတာ သိရတော့ ဝမ်းသာလိုက်တာ  
ဝါတို့ ပြန်ကြရအောင်”

“အခါ အဆိုနိမိနိတာဘူးဘူး ဒီမှာ ညာ အိပ်ပြီး မနောက်လင်းမှ  
ပဲ သွားကြတာပေါ့ နောက်ပြီး ငါ့ပစ္စည်းလေးတွေလည်း သိမ်း  
စရာ ရှိသေးတယ် နှင့်တို့ စားဖို့လည်း အားအသောက်တွေ

၌တယ်”

ဟု ပြောသဖြင့် ထိုကျိန်းပေါ်တွင် တစ်ညာအိပ်ကြရန်  
သဘောတူကြလေသည်။

ညီးပိုင်းအချိန်ရောက်တော့ ကံပဆိုသွာက င်းရာဖွဲ့  
ခိုးကြောင်းသော ငါး၊ ပုစ္စနှင့် ဂဏန်း၊ ခရာဟင်းပျို့ဖြင့် ကျွေးမွှေး  
လေသည်။

ထို့အတဲ့တွင် လူခေါင်းလောက် ကြီးသော ငါးခေါင်း  
ဟင်းတစ်မျိုးပင် ပါသေးသည်။

င်းတို့တွေ့သည် သော်ပြန်ကံပ ချက်ပြုတ်ထား  
သော အစားအစာများကို တဝ်တပြီ စားသောက်ကြပြီးနောက်  
တော်စုံမှာပင် အိပ်ကြလေသည်။

ကံပကလည်း သူတို့နှင့်အတူ လာအိပ်သည်။  
ညာအချိန်ရောက်လာသောအခါ တော်မှာ တဖွေသရဲ  
ချား ရောက်လာပြီး အမျိုးမျိုး ခြောက်လုပ်နှင့်ကြလေတော့သည်။

“ကံပရေ. . . သရဲခြောက်နေပြီဟော ရွာပြန်မှုဖြစ်မယ်”  
ဟု အိပ်နေသော ကံပကို လှပ်နှီးလိုက်သောအခါ ကံပ  
ဘ ထလာလေသည်။

ထို့အခါ ကံပမှာ အသက်ပြန်ရှင်နေသည် မဟုတ်ဘဲ  
သရဲဖြစ်နေမှန်း သိရလေတော့သည်။

အိုးများအတွင်းမှ င်းချက်ပြုတ်ကျွေးမွှေးသော ဟင်း  
မှားမှာလည်း တကယ့်ဟင်းမှား မဟုတ်ဘဲ လူအိုး ဦးခေါင်းနှင့်  
အခြားရုံရှုံဖွှားဖွှားရာများသာပြစ်နေသည်ကို တွေ့ရတော့မှု  
ကြောက်လန့်တကြားနှင့် ကမ်းပို့သို့ ပြန်ဆင်းပြီးရတော့သည်။

သို့တိုင်ဖွောင် နောက်မှ လိုက်လာသော သရဲသဘက်  
များကို အတိုင်းသား လူမှုးမြင်ကြရသေးသည်။

ကမ်းခပ်မှ လေ့ခွာထွက်လာသောအခါမှုသာ ကျွန်းပေါ်  
မှာ ကျွန်းခဲ့လေတော့သည်။

ထိုအပြင်အပျက်များကြောင့် သခ္ၣ်းရှိသောကျွန်းပေါ်  
မှာ မည်သူမှ ဉာဏ်ပိုင်နောင့်ကြတော့ပေါ်။

ယခု သခ္ၣ်းရှိသောကျွန်းပေါ်၌ လူတစ်ယောက်  
ရောက်နေလေသည်။

ငှါးမှာ ယောက်ဗျားတစ်ယောက် မဟုတ်ဘဲ အသက်  
(၁၈)နှစ်ကော် (၁၉)နှစ်ခန့်သာ ရှိသော နိဒါနိသော မိန့်ကလေး  
တစ်ယောက်ဖြစ်သည်။

သူမသည် ဆလုလုမျိုးစစ်စစ် မဟုတ်သော်လည်း ဆလု  
များ နေသောရှား၌ နေထိုင်သူဖြစ်သည်။

အသားညီညြှိနှင့် ရှုပ်ရည်က ချောကာ သတ္တိကောင်း  
သော မိန့်ကလေးတစ်ယောက် ဖြစ်သည်။

ကပန်းလေ့တစ်စင်းနှင့် စခ်ပြစ်သူနှင့်အတူ ပင်လယ်  
ပြင်သို့ ထွက်ကာ ဦးတူပေါင်ဖက် လုပ်နိုင်သူဖြစ်သည်။

ယခုလို မိုးလေပြင်းထန်စပြုလာပြုဖြစ်သော မိုးဦးကု  
ရာသီမျိုးတွင် ပင်လယ်ပြင် နေရာအနှံအပြားတွင် သားဝါးရှာဖွေ  
ကြသူများအားလုံး နီးစပ်ရာကျွန်းများ၊ ရှာများသို့ ပြန်လာကာ  
မိုးလေခိုအောင်းကြသည်။

အကြောင်းမရှိဘဲ ပင်လယ်ပြင်သို့ မထွက်ကြတော့။  
နိုင်က ယခုလို ရာသီမျိုးမှာမှ ကပန်းလေ့တစ်စင်းနှင့် တစ်

ယောက်တည်း သခ္ၣ်းရှိရာ ဝိဉာဏ်ကျွန်းသို့ လာရောက်ခဲ့ခြင်း  
ကြုံသည်။

သူမတို့ နေသော မယ်ဇလက်ကျွန်းနှင့် ဝိဉာဏ်ကျွန်း  
ဘေးလူသည် မဆိုသာသော်လည်း သွားရေးလာရေး လွယ်ကူ  
သာနေရာမျိုးတော့ မဟုတ်ပေါ်။

ပင်လယ်ပြင်၏သဘာဝအတိုင်း အဝေးမှ လူမှုးကြည့်  
၍၎က ပြင်ရသော်လည်း တကယ်သွားပါက တော်တော်နှင့်  
ရောက်နိုင်ပေါ်။

သို့ပြင် လူ့ေးလေပြင်းထန်လျှင်တော့ သွားလာ၍ မရနိုင်  
ပေါ်။ နိုင်တစ်ယောက် မယ်ဇလက်ကျွန်းမှ ထွက်လာကာစာ  
အချိန်၌ ရာသီဥတုက မဆိုးဝါးသေးပေါ်။

သို့သော် ပင်လယ်ပြင် နေရာအနှံအပြားမှာတော့ မို့ေး  
နှင့်လျက်ရှိနေသည်ကို သတိပြုပါသည်။

အခြေအနေမှာ အချိန်အခါမခွေး မှန်တိုင်းကျလာနိုင်  
သည်။ လေမြို့သည်းထန်လာနိုင်သည့် အခြေအနေမျိုးဖြစ်သည်။  
သို့သော်လည်း နိုင်သည် အရာရာကို ကြောက်ရှုံးတတ်သူ မဟုတ်  
ပြုခဲ့ လျော်စင်းနှင့် ထွက်လာခဲ့ခြင်းဖြစ်ပေသည်။

ဝိဉာဏ်ကျွန်းသို့ ရောက်သောအခါ မီးလာသော ကပန်း  
သူကို လေမြို့လွှတ်လောက်မည့်နေရာတစ်ခုတွင် ကြိုးဖြင့် မို့ေး  
အာင် ချည်ထားခဲ့ပြီး ကျွန်းပေါ် တက်လာခဲ့သည်။

ပင်လယ်ပြင်မှာ မည်းမောင်နေသောကြောင့် ကျွန်းပေါ်  
ဘေးလည်း အမျှောင်ဖူးနေလေသည်။

ထိုကျွန်းသည် အနီးတစ်စိုက်မှာ ရှိကြသော ကျွန်းစုက

လေးများမှ ဆလုံများ သေဆုံးသောအခါ အလောင်းကို သူ  
ရောက် စွန့်ပစ်ရာနေရာဖြစ်သောကြောင့် ကမ်းစပ်နှင့် မနီးမဇ္ဈာ  
တောထဲတွင် အလောင်းတင်သော လေးတိုင်စင်အချို့ကို တွေ့  
သည်။

အချို့အလောင်းများမှာ အရှိုးစုံဘဝ ရောက်နေပြီ  
အချို့လည်း မရှိတော့ပေါ်။

တောထဲခွဲ့နှင့်များ ဖျက်ဆီးကြသောကြောင့် အခါ  
လေးတိုင်စင်ပင် ပြုကျေနေပြီ။

အချို့နေရာများမှာ သေဆုံးသူ၏ပစ္စည်းများကို ခြော  
လက်ရာမပျက် ရှိနေသေးသော်လည်း အချို့နေရာများတော့  
ဘာမှုမရှိတော့ပေါ်။

အနီးတိုက်မှာ ရှိသောလူအချို့ကလည်း သေဆုံး  
အတွက် ထားသောပစ္စည်းများကို လာရောက်ခိုးယူတတ်  
သည်။

နှီးမှာ ကျွန်းပေါ်သို့ တက်လာစဉ် တစ်နေရာ ရောက်  
သောအခါ အပုတ်နဲ့ ရသဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သော  
အခါ မလျမ်းမကမ်းမှာ လေးတိုင်စင်ဖြင့် တင်ထားသော အ  
လောင်းတစ်လောင်းကို လုမ်းမြင်ရသည်။

လာနှောက်တင်ထားသည့်မှာ မကြောသေးသောကြော  
အပုတ်နဲ့ ထွက်နေသောအဆင့်သာ ရှိသေးသည်။

နှီးက ထိုနေရာမှ ကွင်းကာ တောစပ်သို့ ဝင်လာသည်  
တောတွင်းမှာလည်း စင်ဟောင်းအချို့ ရှိသေးသော  
လည်း အချို့မှာ အရှိုးများသာ ရှိတော့သည်။

ထိုနေရာတွင် မကြောသေးခင်ကမှ ဆောက်ထားသည့်  
လေးတိုင်စင်တစ်စင်ရှိသည်။

စင်ပေါ်မှာလည်း မကြောသေးခင်ကမှ သရိုံးကိုထား  
သော အလောင်းတစ်လောင်းရှိနေသည်။

အလောင်းမှာ အခြားမဟုတ်ပေါ်။  
သူ့မောင်လေး မန်စိတ်အလောင်းပင်ဖြစ်သည်။

မန်စိမှာ အသက်(ဘု)နှစ်မျှသာ ရှိသေးပြီး ဝမ်းရောဂါ  
ခြောက် ရှုတ်တရဂါ သေဆုံးသွားသဖြင့် ဂိဉာဏ်ကွန်းပေါ်မှာ  
သာရောက်သရိုံးကိုထားခြင်းဖြစ်သည်။

နှီးမှာ မောင်နှုန်းကောက်တည်း ရှိသောကြောင့်  
နှီးကို များစွာချုပ်ခင်လေသည်။

မန်စိကလည်း သူမအပေါ်မှာ ခုံစွဲခင်တွယ်တာလေ  
သည်။

ယခုတော့ သေခြင်းတရားက သူတို့မောင်နှုမ နှစ်  
သာက်၏ချုပ်ခြင်းကို ခွဲခွာသွားခဲ့လေပြီ။

နှီးမှာ မောင်ပြစ်သူ၏အလောင်းစင်ရှိရာသို့ ရောက်  
သောအခါ စင်တိုင်ကို ကိုင်ပြီး မျက်ရည်များ ကျလာတော့သည်။

“မန်စိ... မန်စိ... မြတ်စိ...” အား ဘယ်ရောက်နေပြီလဲ  
ဒါနားပတ်ဝန်းကျင်မှာပဲ ရှိသေးရင် အစ်မဆီကို လာခဲ့ပါ  
သား မောင်လေးရယ်။

ငါတို့တွေ့ရဲ့ဘဝတွေ ဆင်းရဲလွန်းလို့ နှင်အုံလို့ သေခဲ့ရ  
သာ နင့်ရောဂါကို ဆေးကုပေးရင် အသက်ရှင်နိုင်ပါလျက်နဲ့  
သားကုမပေးနိုင်လို့ နှင်သေရတာ၊ အစ်မစိတ်မကောင်းပါဘူး

မောင်လေးရယ်”

သူမ၏တိုးပြောဆိုနေသောအသံများက အလောင်း  
စင် ပတ်ဝန်းကျင်တစိုက် ပုံ့နှံသွားလေသည်။

“ငါအခုရောက်လာတာ နင်ရဲ့ရို့ညာဉ်ကို မှာစရာရှိလိုပါ  
နင် ဒီနေရာက နေသွားတော့မယ်ဆိုရင် ဒီနေရာကနေ အခြား  
နေရာကို ရောက်အောင်သွားပါ ပင်လယ်ပြင်ကြီးနဲ့ ဝေးရာကို  
သာ သွားပါ၊ မြို့ရွာတွေ ရှိတဲ့နေရာကို ရောက်အောင်သွားပါ

အဲဒီနေရာတွေမှာ လူတွေလည်း အများကြီးရှိတယ်  
ပိုက်ဆံတွေ၊ အဝတ်အထည်တွေ၊ စားစရာတွေလည်း အများ  
ကြီးရှိတယ်၊ အဲဒီနေရာမျိုးမှာပဲ နေတော့နော်၊

မန်ကိုမိုးလင်းလာရင် ပင်လယ်ရေပြင်ကိုသာ မြင်ရ<sup>၁</sup>  
တယ်

ညာအမျှင်ဖူးသွားတော့လည်း ပင်လယ်ရေပြင်ပေါ်မှာ  
ပဲမိုးချုပ်ရတယ်၊ လိုင်းတွေ ထနေတဲ့ ပင်လယ်ရေမျက်နှာပြင်ဟာ  
ငါတို့ဘဝကို ပြောင်းလဲမှု မပေးနိုင်ခဲ့ဘူး”

ပြောရင်းမှာပင် နှီးမျက်နှာပေါ်သို့ မျက်ရည်များ  
စီးကျေလာလေတော့သည်။

“မန်ကိုမိုးလင်းလာရင် အရှေ့ဘက်ရေပြင်ပေါ်က နေ<sup>၁</sup>  
လဲ့ကြီး ထွက်လာတယ်၊ မိုးချုပ်တဲ့အခါကျတော့ အနောက်ဘက်  
ရေပြင်အောက်ကို နေလဲ့ကြီးက တဖြည်းပြည်းနဲ့ ဝင်သွားတယ်  
အဲဒါ မပြောင်းလတဲ့ သဘာဝတရားပဲ

တို့မျှင်နှုမန္တစ်ယောက်ရဲ့ဘဝကလည်း အဲဒီလိုပဲ ဘာ  
တစ်ခုမှ ပြောင်းလဲမှု မရှိခဲ့ဘူး

သုံးလွန်းပြတ်စွယ်ရောင်

၂၃

မွေးကတည်းက ဆင်းဆင်းရဲရဲနဲ့ ပင်လယ်ရေပြင်ပေါ်  
မွေးလာတယ်၊ သေတော့လည်း ဆင်းဆင်းရဲရဲနဲ့ ပင်လယ်ရေ  
ရှိပေါ်မှာပဲ သေကြာရတယ်”

ထိုအခိုက်မှာပင် ပတ်ဝန်းကျင်တစ်ခုလဲ့း မူားမည်း  
ဘက်လာသည်။ အဝေးဆိုမှ လေပြင်းတိုးသံများကို တငောင်း  
ကြားနေရသည်။ ပင်လယ်ပြင်မှာမွေး၊ ပင်လယ်ပြင်မှာ ကြိုး  
ပြင်းခဲ့သော နှီးအဖို့ ထိုအခြားနေသည် မကြာခံပြင်းထန်း  
သာ မှန်တိုင်းတစ်ခု တိုက်ခတ်တော့မည်ဖြစ်ကြောင်း ကောင်း  
ရှာ သိလိုက်သည်။

“မောင်လေး... နင်ရဲ့ရို့ညာဉ် ဒီနေရာမှာ ရှိနေသေး  
ရှင် အစ်မပြောတာကို နားထောင်ပါ

ဒီနေရာကနေပြီး နောက်တစ်နေရာကို ရောက်အောင်  
သွားပါ ပင်လယ်ပြင်နဲ့ ဝေးရာအရပ်ကို သွားပါ

ကောင်းရာဘုံဘဝ ရောက်စေဖို့ အစ်မ ဆုတောင်းပေး  
ပိုက်ပါမယ်”

ထိုအခိုက်မှာပင် မှန်တိုင်းက ကျွန်းပေါ်သို့ ရောက်လာ  
တော့သည်။

လေပြင်းတိုက်ခတ်သံများ  
သစ်ပင်ကြိုးများ ကျိုးပြတ်ကျသံ

ယိမ်းထိုးလှပ်ရားရာမှ တစ်ပင်နှင့်တစ်ပင် ပွတ်ကြီးတို့  
ပင်လယ်ပြင်မှ လိုင်းလဲ့ကြီးများ ကြွတက်လာသံများကို  
ဘာတိုင်းသား ကြားနေရသည်။

စောစောက ငြိမ်သက်နေဟန်ရှိသော ပင်လယ်ရေ

မျက်နှာပြင်ပေါ်မှာ မူန်တိုင်း၏အစွယ်ရာများ ထင်လာချေပြီ။  
မကြာမီ လေပြင်းနှင့်အတူ မိုးသီးမိုးပေါက်ကြီးများ ကျ  
လာလေတော့သည်။



### အစိန်း(၂)

## မန်တိုင်းကြားမှ သံယောက်

မူတ်သုရာသီး၏မူန်တိုင်းအရှိန်သည် ပြင်းထန်စမြဖြစ်  
ခဲ့။ လေပြင်းနှင့်အတူ ပါလာသော မိုးစက်မိုးပေါက်ကြီးများသည်  
၏ကြောက်စရာကောင်းလှုလေသည်။

လေပြင်း၏တိုးရွှေမူကြောင့် သစ်ပင်ကြီးများ တစ်ပင်း  
ဘင်ပင် တဝါဝေါနှင့် ပြေလျှောက်နှုန်းသလို မြေပေါ်မှ အလောင်း  
ဘင်သည် လေးတိုင်စင်များပင် မြေပေါ်သို့ လဲကျကျက်နှုန်းသည်။  
ကမ်းပို့ဘက်မှာ တဝါဝေါနှင့် ဒီလိုင်းတက်သံများကို

ကြားရလေသည်။

တစ်ခါတစ်ရု ထိဒီရေလှိုင်းများက အိမ်လုံးတောင်လုံး  
တမူ ကြီးများလာကာ ကျွန်းများကိုပင် ရေအောက်ရောက်  
အောင် ဖုံးအုပ်ပစ်တတ်လေသည်။

နှီးမှာ စိတ်ဝါတ်ကြုံခိုင်သော ပိန်းကလေးတစ်ယောက်  
ဖြစ်ရေကော့မှ ထိမှုကြောက်မက်ဖွယ်ကောင်းသော အခြေအနေ  
မျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ စိုးရို့စိတ် ဝင်လာသည်။

အစိုးရိမ်ဆုံးက သူမစီးလာသော ကပန်းလျောာတွက်  
ဝင် ဖြစ်သည်။ အကယ်၍ ထိလျောကို ပင်လယ်ဒီလှိုင်းများက  
ချို့ဖုံးဖျက်ဆီးခဲ့လျှင်သော်လည်းကောင်း၊

ဒီရေနှင့် ပင်လယ်ထဲသို့ ဆွဲချေသွားလျှင်သော်လည်း  
ကောင်း ပြန်ဝရာလျော မရှိတော့ပေ။

ထိအခါ ဝိညာဉ်ကျွန်းပေါ်တွင် တစ်ယောက်တည်း နေ  
ရပေတော့မည်။

နောက်တစ်ကြိမ် အသုဘ ပို့သူများ ရောက်မလာမချင်း  
ပြန်ခွင့်ရတော့မည် မဟုတ်ပေ။

ထိအခိုက်မှာပင် ပင်လယ်ချေများက ကျွန်းပေါ်သို့တက်  
လာပြီဖြစ်ရာ သောင်များ မြှုပ်သွားပြီး ကမ်းခြေသို့ပင် ရောက်  
လာချေပြီ။

မကြာခင် ကမ်းပေါ် တက်လာတော့မည်။

နှီးမှာ လျောာတွက် ပူပန်မှုများကို မေ့ထားပြီး ဘေး  
လွှတ်ရာသို့ တက်ပြီးရေလေသည်။

ထိအခိုက်မှာပင် မလှုံးမကမ်းနေရာဆီမှ တော့တို့လာ

ထဲးလွန်းပြတ်စွာယ်ရောင်

သက္ကာ ကြားလိုက်ရသည်။

ပထမတော့ ကျွန်းပေါ်မှာ ရှိနေသော တိရှိဗာန်တစ်  
ဦးကောင်ပြစ်မည်ဟု စိတ်ထဲမှာ ထင်လိုက်သော်လည်း  
သာထဲမှ ထိုးထွက်လာသူမှာ လူတစ်ယောက်ပင်ဖြစ်သည်။

အသက်နှစ်ဆယ်ကျော်အချေယ်ခန့်ခြုံပြီး ခန္ဓာကိုယ် ကျွန်း  
သာမှ ကြုံခိုင်သော လူရွယ်တစ်ယောက်ပင်ဖြစ်သည်။

လူရွယ်က နှီးကို မြင်သောအခါ အုံသွားဟန်ရှိ  
သည်။

“နင်... လူလား”

ဟု လှမ်းမေးသည်။

“အိုး... လူမဟုတ်လို့ ဘာဖြစ်ရမလဲ”

“မဟုတ်ဘူး... ဒီကျွန်းက လူသေတွေ ထားတဲ့ကျွန်းမှို့  
င့်ကို နာနာဘာဝ ထင်လို့ မေးတာ”

“ငါက လူအစစ်ပါ၊ ဒါထက် နှင်ကရော လူအစစ်ပဲလား”

“ငါက လူအစစ်ပါ၊ ငါနာမည်က နီမောင်လို့ ခေါ်တယ်  
ပင်လယ်ထက် ငါးဖမ်းသမားတစ်ယောက်ပဲ၊ မျိုးတိုင်းမိလို့ ဒီကျွန်း  
ဘူး ဝင်ရိရင်း ကမ်းစပ်မှာ ကပန်းလျောာတစ်စင်း နှစ်နေတာ တွေ့  
သို့ တက်ကြည့်တာ၊ ဒါထက် အသုဘ လာချေတာလား”

“ဟုတ်တယ်”

“ဒါထက် အခြားအဖော်တွေ့ရော...”

“မပါဘူး... ငါတစ်ယောက်ထဲ လာတာ”

ထိုစကားကြောင့် နီမောင်မှာ များစွာအုံသွားပြန်လေ  
သည်။

သူမှုက်နာပေါ်မှာ မယ့်ကြည်သော အမှုအယာလည်း  
ပြစ်ပေါ်သွားသည်။

ဒီလောက်ကြောက်လနှစ်ဖုလ်ကောင်းလှသော ဝိညာဉ်  
ကျွန်းလို့နေရာပျိုးမှာ မိန့်းကလေးတစ်ယောက်တည်း အသာ  
လာချေတာကတော့ ဘယ်နည်းနှင့်မှ မဖြစ်နိုင်ပေ။

သို့သော်လည်း အချေအတင် ပြင်းနေဖို့ အချိန်မရတော့  
ပေ။

မှန်တိုင်းက တဖြည်းဖြည်း ပြင်းထန်လာသလို ပင်လယ်  
ပြင်မှ ဒီလိုင်းကြီးများကလည်း ကမ်းပေါ် ပြေားတက်လာကြပေပြီ။

ကမ်းခပ်မှာ ဆောက်ထားသော လူသေတင်သည့် လေး  
တိုင်စင်များမှာပင် ဒီရေရှိုင်းနှင့်အတူ ရေထဲသို့ မျှောပါသွားကြ  
လေသည်။

“ငါတို့ ဒီနေရာမှာ ဆက်နေလို့ မဖြစ်တော့ဘူး၊ မကြာ  
ခင် ဒီရေလှိုင်းတွေက ဒီနေရာ ရောက်လာတော့မယ်”

“ဘယ်နေရာ ဘွားမှာလဲ”

“ဟိုဘက်နားမှာ ကုန်းမြင့်တစ်ခု ရှိတယ်၊ ဂူပေါက်တွေ  
လည်း ရှိမယ်ထင်တယ်၊ အဲဒီသွားမှာဖြစ်မယ်”

ပထမတော့ နှီးမှာ ဝေခွဲမရအောင်ဖြစ်သွားသည်။

နောက်ဖက်နားမှ တက်လာသော ဒီရေလှိုင်းများက  
လည်း ကျွန်းပေါ် ရောက်လာချေပြီ။

သူမှုအတွက် ရွေးချယ်စရာလမ်း မရှိတော့ပေ။

သို့ကြောင့် နိမောင်ခေါ်ရာနောက်သို့ ခုပ်သူတ်သူတ်  
လိုက်လာလေတော့သည်။

ထဲ့ထွန်းပြတ်စွာလောင်

၁၉

တစ်နေရာရောက်တော့ ကန္တလန်ဖြတ် ဆီးတားနေ  
သော ချောင်းတစ်ခုကိုတွေ့ရသည်။

ချောင်းထဲမှာ သာမန်ရောလောက်သာ ရှိနေသေးသည်။

ချောင်းတစ်ဖက်ကမ်းမှာတော့ တောင်ကုန်းအမြင့်  
တစ်ခုရှိသည်။

ထိုနေရာ ရောက်အောင်သွားနိုင်မှ စိတ်ချုပ်မည်မို့ ထို  
ချောင်းကို ပြတ်ကျော်ရတော့မည်။

ထိုအခိုက်မှာပင် ချောင်းအထက်ပိုင်းဆီမှ တဝါဝါဝါနှင့်  
အသံများကို ကြားလာရသည်။

တောင်ကျော်မှား စီးကျလာနေပြီ။

“ငါတို့ အမြန်ကျော်မှာဖြစ်မယ်”

“လွတ်နိုင်ပါမလား”

“ဒီဘက်မှာ နေလို့မှ မရတာ၊ တော်ကြာ အခြေအနေ  
ဒီထက်ပိုဆိုးလာနိုင်တယ်၊ အမြန်ကျော်ကို”

ဟု ပြောကာ နိမောင်က ရွှေမှ အရင်ကျော်သည်။

နိမောင်ကျော်သွားတော့ နိမောကပါ လိုက်ကျော်ရသည်။

ထိုအခိုက်မှာပင် သူတို့အထက် ကိုက်အနည်းငယ် ကွာ  
သောနေရာလောက်ဆီမှ ရေလုံးကြီးများ ထိုးကျလာနေသည်ကို  
လှမ်းမြှင့်ကြရသည်။

ရေထဲမှာ သစ်တုံးသစ်ကိုင်းများနှင့် အပင်လိုက် အမြစ်  
ကွာတ်ပါလာသော သစ်ပင်ကြီးများပါ ရောထွေးကာ ပါလာကြ  
သည်။

ကြည့်ရင်းနှင့်ပင် အတော်နီးလာချေပြီ။

၁၉ အောင်မြင်စာပေ ၁၉

နီမောင်က တဖက်ကမ်းသို့ ရောက်လုချိန်မှာ နှစ်က ရေလယ်လောက်မှာပင် ရှိနေသေးသည်။

“မြန်မြန်ကူး... မြန်မြန်ကူး”

နီမောင်က စိုးရိမ်တကြီး အော်ပြောသော်လည်း အောက်မှ ရေစီးအားကြောင့် နှစ်မှာ ရွှေသို့ သိပ်မရောက်တော့ပေ။

ထိုအခိုက်မှာပင် ခြေချွောက်ကာ လကျသွားသဖြင့် ရေစီးနှင့် များပါသွားတော့သည်။

“ဘာ...”

နီမောင်က ချက်ချင်းပြန်လှည့်ပြီး လိုက်ဆွဲရာ အတော်ဝေးဝေးရောက်မှ ဖမ်းမိတော့သည်။

တင်းဝေးဝေးဝါနှင့် စီးကျေလာသော ချောင်းရေများကလည်း တဖြည်းဖြည်းနှင့် စီးလာချေပြီး။

နောက်ဆုံး နီမောင်က နှစ်လက်ကို ခ်ပ်တင်းတင်း ဆုံးကိုင်ကာ ဆွဲပြေးတော့ ကမ်းစပ်ရောက်သွားလေသည်။

သူတို့ ကမ်းပေါ် တက်နေစဉ်မှာ တောင်ကြောပေါ်မှ ကျေလာသောရေလုံးကြီးက အနားရောက်လာတော့သည်။

ထိုနောက်တွင် နှစ်ယောက်သား ကမ်းပေါ် ရောက်အောင် ကြိုးစား၍ တက်ရတော့သည်။

ကမ်းစပ်ပေါ် ရောက်ရှုံးသေးသည်။ သစ်ပင်သစ်ကိုင်း၊ သစ်တုံးများ၊ အမှိုက်သရှိက်များ၊ တိရစ္ဆာန်အသေကောင်များကို သယ်ဆောင်လာသော တွောင်ကျချောင်းရေက အနီးမှ တင်းဝေးဝေးဝါနှင့် ဖြတ်သွားလေတော့သည်။

ကမ်းပေါ် ရောက်သောအခါ လေမိုးကွယ်သော သစ်ပင်ကြီးတစ်ပင်အောက်၌ ခဏဝင်နားကြသည်။

လျှပ်စီးရောင်များက တဝင်းဝင်းနှင့် ရှိနေရာ ထိုအခါမှ ပင် ပိမိအား ကယ်တင်လိုက်သော နီမောင်မျက်နှာကို ကြည့်မိသည်။

နီမောင်မှာ အသက်နှစ်ဆယ်ကျော်အရွယ်ခန့်ရှိပြီး ယောက်ဗျားပီသသောမျက်နှာနှင့် ကိုယ်ဟန်အနေအထားရှိသည်။

လည်ဂုတ်အထိ ပဲကျေနေသော ဆံပင်ရှည်တို့မှာ မိုးရေ ကြောင့် မျက်နှာပေါ်သို့ ပဲကျေနေကာ တဝက်တပျက် ဖွံ့ဖွုံယောက်နေသည်။

လက်မောင်းရင်းအထိ ဖြတ်ထားသော အကြံ့ဟောင်းနှင့် ဒုးဆစ်ကျော်ရုံသာ ရှည်သော ဘောင်းဘီရှည်ကို ဝတ်ထားသည်။ အဝတ်အစားများမှာ ရေ့စိုးနေသောကြောင့် ငှုံး၏ကျော်လစ်သန်မှာသော ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဖော်ပြန်သကဲ့သို့ ရှိနေသည်။

နီမောင်ကလည်း ပိမိရွှေမှာ ရှိနေသော မိန်းကလေးကို ဘိတ်တခိုး အကဲခတ်ကြည့်သည်။

နက်မောင်ရှည်လျားသောဆံပင်ရှည်တို့နှင့် မျက်လုံး၊ ချက်ချုံး၊ နှာတုံး၊ နှာတုံး၊ စွဲတုံး၊ စသည်တို့မှာ သာမန်ထက် ပိုမိုခြားသယောင်ရှိပြီး အသားရောင်မှာ ညီသည်။

ရေ့စိုးနေသောအဝတ်များက ရှိက်ဖို့ကြီးကယ် အသွယ်သွယ်တို့၏အလုံကို ထုဆစ်ပြနေသယောင်ရှိသည်။

“နှင့်နာမည် ဘယ်သူလဲ”

“နှိမ့်..”

“ဘယ်ကျွန်းမှာ နေတာလ”

“မယ်အလက်ကျွန်းမှာ နေတယ”

“ဒီကျွန်းပေါ် တစ်ယောက်တည်း ဘာလာလုပ်တာလ  
ဟင်”

“ငါမောင်လေး သေသွားတာ သိပ်မကြာသေးဘူး  
အောက်မှာလို့ လာကြည့်တာ”

“နင်အတော်သတ္တိကောင်းတာပဲ၊ တကယ်လို့ လျေမနိ  
တော့လို့ မပြန်နိုင်ရင် ဒီကျွန်းပေါ်မှာ တစ်ယောက်တည်းနဲ့ ဘယ်  
လို့လုပ်မလဲ”

“ဒီလိုပဲ နေရမှာပေါ့ လာတုန်းကတော့ အခုလိုမှန်တိုင်  
ကျမယ်မှ မထင်တာ ဒါပေမယ့် ငါကို အခုလို အကုအညီပေးတဲ့  
အတွက် နှင့်ကို ကျွေးဇူးတင်ပါတယ်၊ ဒါထက် နှင့်နာမည်က  
ဘယ်လို့ခေါ်လ”

“နိမောင်လို့ ခေါ်တယ်၊ ပလေ့ကကျွန်းမှာ နေတယ်  
အလုပ်ကတော့ ပင်လယ်ထွက်ပြီး ငါးရှာတယ်၊ ကမာကော်  
ငုတ်တဲ့အလုပ် လုပ်တယ်၊ ဒီကနေ့မှ ဒီဘက် ထွက်လာရင်းနဲ့  
မှန်တိုင်းမိတာပဲ”

“နင်တစ်ယောက်တည်း လာတာလား”

“မဟုတ်ဘူး... လျေပေါ်မှာ အဖော်တွေ ပါသေး  
တယ်၊ ငါတို့ အရင်က ဒီဘက်တွေကို မလာဘူး၊ အခုတစ်ခေါက်  
မှ လာရင်းနဲ့ မှန်တိုင်းမိတာ၊ နှင့်နဲ့ တွေ့ဖို့များ တမင်ဖြစ်လဲ  
သလား မသိဘူး”

ဟု နိမောင်က ပြောရာ နှိမ်က ပြီးလိုက်သည်။

“ငါတို့နှစ်ယောက် ဒီအတိုင်း နေလိုတော့ မရဘူး၊ တော်  
ကြာ အအေးပတ်ပြီးသေသွားလိမ့်မယ်၊ အခုနေ လျေရောက်  
အောင် ပြန်ဆင်ဖို့လည်း မလွယ်တော့ဘူး၊ ဒီတော့ ဂုပါက်  
ဘင်ခုခုထဲ ဝင်ပြီးမိုးခိုကြုံရအောင်”

ဟု ပြောကာ ကျွန်း၏အမြင်ဆုံးအပိုင်း ရှိရာဘက်သို့  
ဘက်လာခဲ့ကြသည်။

အချိန်ကလည်း မူာ်ဝပျီးနေပြီး

မှန်တိုင်းကလည်း အချိန်ကောင်းနေဆဲပင်ရှိသေး၏။  
လေပြင်းတိုက်ခတ်သဲ၊ မိုးသီးမိုးပေါက်များ ကျေသဲ၊ သစ်  
ပင်ကြီးများ ပြုလကျသံများကို အဆတ်မပြတ် ကြားနေရသည်၊  
မိုးမြိမ်းသံနှင့် လျှပ်စီးလက်ခြင်းများကလည်း ကောင်း  
ကင်အနဲ့အပြားမှ ပေါ်ထွက်နေသည်။

အဘယ်မျှပင် ကြံ့ခိုင်သည်ဆိုသော်လည်း ဆိုးဝါးသော  
ရာသီဥတု၏နှစ်ပိုင်ကိုကြောင့် နှီးတစ်ယောက် မေးခိုက်ခိုက်တုန်  
အောင် ချမ်းနေပြီဖြစ်သောကြောင့် နိမောင်က သူမလက်တစ်  
ဖက်ကို ခွဲကာတက်ခဲ့ရသည်။

တော်ကုန်းပေါ်သို့ ရောက်သောအခါ ကံအားလျှော့  
စွာ ဂုပါက်ဝတ်ခုကို တွေ့ကြရသည်။

ဂုမှာ အတော်ကျယ်ဝန်းပြီး အတွင်း၌ အမှုက်သရှိက်  
ချားစွာရှိနေလေသည်။

ဦးစွာ ဂုအတွင်းပိုင်း၌ အခြားတိရေ့စွာနှင့်များ ရှိမရှိကို  
အရင်ကြည့်ရသေးသည်။

စီတ်ချရတော့မှ နှစ်ယောက်သား အတွင်းသို့ ဝင်ကြလေသည်။ အတွင်း၌ ကျောက်တုံးကျောက်ခဲများနှင့် သစ်ချက်သစ်ကိုင်းခြောက်များ ရှိနေသည်။

အတွင်းရောက်မှ နိုင်မှု တဆက်ဆက် တုန်သည်၏အောင်တက်လာလေတော့သည်။

“နှင်သိပ်ချမ်းနေရင် ငါမီးမွေးပေးမယ်”

“ဘယ်လိုမွေးမှာလဲ”

“ကျောက်တုံးရှိရင် မီးရှိတာပေါ့”

ဟဲ ပြောကာ အရွယ်တော် ကျောက်တုံးနှစ်တုံးကို ရှာကာ ပွုတ်လေသည်။ အတန်ကြာအောင် ပွုတ်သောအခါ ကျောက်တုံးနှစ်တုံးက မခံနိုင်အောင် ပူလာသောအခါ အဝတ်စ ပြင့် ကိုင်ကာ ပွုတ်ပြန်လေသည်။

နောက်ဆုံး ညျှော်နှဲထွက်လာတော့မှ ထိုကျောက်တုံးအပေါ်သို့ သစ်ချက်ခြောက်များ စုပုပုံတ်ပေးလိုက်သည်။

ခက်ကြာတော့ အပူရှိန်ကြောင့် သစ်ချက်ခြောက်များက တွန်လိမ့်ကာ ကော့တက်လာသည်။

ထိုအခါမှ သစ်တုံး၊ သစ်ကိုင်းများပြင့် မီးစွဲအောင် ပြလုပ်ရာ နောက်ဆုံး အနေးခါတ် ရလောက်အောင် မီးတောက်များ ထလာတော့သည်။

မီးအပူရှိန် ရလာသောအခါမှ နှစ်ယောက်သား နေသာ ထိုင်သာ ရှိသွားတော့သည်။

အပြင်ဘက်မှာ မှန်တိုင်းအရှိန်က မလျော့သေးဘဲ အမှာင်ရိပ်များက ဖုံးလွှမ်းလာတော့သည်။

နီမောင်က ဘောင်းဘီအိတ်အတွင်းမှ အသားခြောက်ခဲ့ကို ထုတ်ကာ မီးကောင်၍ နှီးကို ပေးသည်။

ထိုနောက် လင်းပိုင်သားရေနှင့် ချုပ်သားသောရေးထဲ သောက်ရေရှိ ထိုက်သည်။

“ငါကို အခုလို ကယ်တင်ပေးတာ နှင့်ကို ကျေးဇူးတင်ပါၤ”

“ရပါတယ်ဟာ... အတော့ကို အကြောင်းတိုက်ဆိုင် ကယ်ခွင့်ရတာပဲ၊ ငါတို့ ဒီညတော့ ဒီမှာပဲ နေရမှာပဲ၊ မနက်ငါးလို့ မှန်တိုင်းစဲမှ ကမ်းကို ပြန်ဆင်းရမှာပဲ၊ နင် တ်ညလုံး မြေလာရင်တော့ နှင့်အိမ်ကလူတွေ စိတ်ပူးနေကြတော့မှာပဲ”

“အရင်လည်း တစ်ယောက်တည်း သွားနေကျဆိုတော့ လောက်တော့ စိတ်ပူးကြမယ် မထင်ပါဘူး”

“နှင့်မှာ မိဘတွေ မရှိဘူးလား”

“ရှိပါတယ်... အမေရောအဖေပါ ရှိပါတယ်၊ ဒါပေါ်သူ သူတို့က သူတို့အလုပ် သူတို့လုပ်နေကြတာပဲ၊ သားသမီးဘာစ်ယောက်အတွက် ဒီလောက်ပူပန်သောက မရှိကြပါဘူး၊ မြေမောင်လေးမန်စီ သေတန်းကလည်း ဒီအတိုင်းပါပဲ”

ပြောရင်းနှင့် နှီးအသံလေးက တုန်တုန်ရှိရှိပြစ်လာသည်။ သို့ကြောင့် နီမောင်က ဆက်မပေးတော့ပေါ်။

နှီးက ရရှိနေသော အဝတ်အစားများကို ခြောက်ခွွဲ စေရန် မီးအပူရှိန်နှင့် လျဉ်းကင်နေရင်း နီမောင်ပေးသော အသားကောင်ခြောက်များကို စားနေသည်။

“နှင့်မှာရော အဖေအမတွေ ရှိသေား”

“အင်... ငါမှာ အဖတော့ မရှိတော့ဘူး၊ အမေ့  
နှာသံ အမောက ရွာမှာပဲ နေတယ်၊ ငါက အဘတ္ထုနဲ့ ပင်လပ်  
နှုတ္ထြီး အလုပ်လုပ်တာ”

“နင့်အမောက နင့်ကို သိပ်ချစ်တာပဲလားဟင်”

“ချစ်တာပေါ့... မိဘဆိုတာ သားသမီးတွေအပေါ်မှာ  
ချစ်ကြတာချည်းပဲပေါ့”

“ငါအဖောကတော့ ငါအပေါ်မှာ မချစ်ပါဘူး၊ ဒါကြောင့်  
ငါမချစ်တဲ့လူတွေရဲ့လက်ထကို ငါကို ထည့်ပေးဖို့ အမြှစ်စဉ်ငြောင်း  
တာ ဖြစ်မှာပေါ့နော်”

“ဒီလိုလည်း ဟုတ်မယ်မထင်ပါဘူး၊ နင့်ကို ကောင်းစေ  
ချင်လို့ စိစဉ်တာလည်း ဖြစ်မှာပါ၊ နင်မကြိုက်ရင် မယူနဲ့ပေါ့”

“အချိန်ထိ ဘယ်သူကိုမှ ငါမကြိုက်သေးဘူး”

နှီက လေသာမာဖြင့် ပြောလိုက်သောအခါ နီမောင်  
က သဘောကျွား ပြီးလိုက်လေသည်။

“ဘာဖြစ်လိုလဲ”

“ယောက်ဘူးအတော်များများဟာ တွေ့တာနဲ့ အခွင့်  
အရေးယူလို့ ကြီးစားနေကြတာဆိုတော့ ဘယ်လိုလုပ်ဖြီး ကြိုက်  
စရာရှိမှာလဲ”

ဟု ပြောလိုက်ရာ နီမောင်၏ရယ်နေသောမျက်နှာမှာ  
ချက်ချင်းတည်သွားလေသည်။

“အဲဒီလိုလူတွေထဲမှာ ငါမပါဘူး၊ ငါ နင့်ကို အကူအညီ  
ပေးတာ အခွင့်အရေးယူလို့ မဟုတ်ဘူး”

ဟု လေသာမာဖြင့် ပြောလိုက်ရာ နီမှာ ပျားပျားသလဲ

သွားတော့သည်။

“ငါတောင်းပန်ပါတယ်ဟာ၊ ငါက နင့်ကို ရည်ရွယ်ပြီး  
သာဘေးမျိုးနဲ့ ပြောတာမဟုတ်ပါဘူး၊ ငါဘဝတရွောက်လို့မှာ  
ကောင်းတဲ့လူတွေနဲ့ချည်း တွေ့နေရတော့ စိတ်နာပြီး ပြော  
ကိုမိတာပါ”

ဟု တောင်းပန်လိုက်တော့မှ နီမောင်က သက်ပြင်းတစ်  
ကို ချလိုက်သည်။

“က... နင်အိပ်ချင်အိပ်တော့၊ ငါတောင့်ပေးမယ်”

“ငါမအိပ်ချင်ပါဘူး၊ ငါတိန္ဒြစ်ယောက် စကားပြောရင်းနဲ့  
လေင်းတဲ့အထိ နေကြမယ်လေ... မကောင်းဘူးလားဟင်”

နီမောင်က ဘာမှမပြောတော့ဘဲ မီးပုံထဲသို့ ထင်း  
ခြားက်တဲ့များ ထပ်ထည့်နေလေသည်။

မီးအပူရှိန်ကြောင့် နှစ်ယောက်စလုံးကိုယ်ပေါ်မှ အဝတ်  
အားများမှာ ခြားက်သွေ့စပြုလာပြီဖြစ်၏။

“နင့်ကြည့်ရတာ နင့်မိဘတွေက နင့်အပေါ်မှာ မချစ်  
ဘူးလို့ ထင်နေပုံရတယ်၊ တကယ်လို့ ဒီနေ့ည် နင်ပြန်မလာဘဲ  
ပျောက်နေမှန်း သိကြရင် နင့်မိဘတွေ စိတ်မပုံကြဘူးလို့ နင်ထင်  
နေသလား”

“ငါပျောက်သွားတော့လည်း သူတို့ဘဝထဲက လူတစ်  
ယောက် လျော့သွားပြီလို့ သတ်မှတ်ကြရုက်လွှဲပြီး ဒီထက်ပို့မယ်  
ထင်ပါဘူး”

“နင့်အယူအဆတွေ မှားနေပြီထင်တယ်၊ မိဘဆိုတာ  
လူမပြောနဲ့ တိရစ္ဆာန်တွေတောင် သူတို့သားသမီးတွေအပေါ်မှာ

မေတ္တာထားကြတယ်၊ ချစ်ခင်ကြတယ်၊ ရက်စက်အေမဲ့ကြတဲ့  
တဲ့ ကျား၊ ကျားသစ်၊ ဝံပုလွှေတွေတောင် သူတို့သားသမီးတွေ  
အပေါ်မှာ ချစ်ကြတာပဲ။

နှင့်မိဘတွေက နှင့်ကို မချစ်ဘူးဆိုတာတော့ မဟုတ်ပါ  
ဘူး၊ သူတို့မေတ္တာကို နှင်တစ်နေ့တွေတဲ့ တွေ့လာမှာပါ။

နီမောင်က ဖြောင်းဖျေပြောဆိုတော့ နီခိုက ဘာမှုပြန်  
မပြောဘဲ မိုးမောင်ကျနေသော ဂုဏ်ပြင်ဘက်ဆုံးလှမ်းကြည့်နေ  
သည်။

အတန်ကြာမှု...

“နှင်နေတဲ့ ပလေ့ကာကွန်းဆိုတာ ဘယ်နေရာမှာလဲ  
ဟင်”

ဟူ မေးသည်။

“ပင်လယ်ပြင် တစ်နေရာမှာ ရှိတဲ့ ကွန်းတစ်ကွန်းပေါ့”

“မနက်လင်းရင် နှင်ဘယ်ပြန်မှာလဲဟင်”

“နှင့်ရဲကပန်းလျှေ ကောင်းမကောင်း အရင်ကြည့်ရမှာ  
ပေါ့ လျှေမကောင်းရင် နှင့်ကို ရွာရောက်တဲ့အထိ လိုက်ပို့ပေးရမှာ  
ပေါ့၊ ပြီးတော့မှ ငါပြန်မှာပါ”

“ငါတို့နှစ်ယောက် နောက်ထပ်တွေ့နှင့်ရှိုးမှာလားဟင်”

“နှင်ပြောတော့ ယောက်ားတွေ့ဆိုတာ အခွင့်အရေး  
ယူတတ်ကြတယ်ဆို၊ ငါနဲ့ တွေ့ချင်သေးလို့လား”

ထိုစကားကြောင့် နှစ် မျက်နှာပျက်သွားလေသည်။

“ငါ့မိတ်ထဲမှာ နှင့်နဲ့ တွေ့ချင်သေးတယ်၊ ငါတို့နှစ်  
ယောက် ပြန်တွေ့ရှုံးမယ်လို့လည်း ယုံကြည့်နေတယ်”

“ငါလည်း နင်နဲ့ ထပ်တွေ့ချင်ပါသေးတယ် နှစ်၊ အဲဒါ  
အားဖြစ်လို့လဲ သိလား”

“ဟင့်အင်း... ဘယ်သိပါမလဲ”

“ငါ နှင့်အပေါ်မှာ မြင်မြင်ချင်းပဲ သံယောဇ်ဖြစ်သွားပါ  
ပေါ့၊ အဲဒါ အခွင့်အရေးယူချင်လို့ ပြောတာမဟုတ်ဘူး၊ ရင်ထဲ  
နှိုတာ နှင်သိအောင် ပြောပြတာ”

နီခိုက မျက်လုံးလေးအပိုင်းသားနှင့် နီမောင့်ကို မေ့  
ဦးလှုံးနေရောသည်။

သူမအနေနှင့် အချွဲယ်ရောက်လာကတည်းက ထိုကဲ့သို့  
ချို့နှင့် ဆက်စွဲယ်သော စကားလုံးပေါင်းများစွာတို့ကို ယော  
ကြားအတော်များများထံမှ ကြားဖူးခဲ့ပေါ့။

သို့သော် အသည်းနှုလုံးထဲ ရောက်အောင် စိမ့်ဝင်လာ  
သေးမျိုးတော့ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးသေးပေ။

ယခု နီမောင်ထံမှ ကြားလိုက်ရသော ‘သံယောဇ်’ ဟု  
သာစကားတစ်ခွန်းမှာ အသည်းနှုလုံးမှတစ်ဆင့် တစ်ကိုယ်လုံး  
သို့ ပုံးနှံးစီဝင်သွားသည်ဟု ခံစားလိုက်ရသည်။

နီမောင်က အတန်ကြာအောင် ပြို့သက်နေသော သူမ  
အနီးသို့ ခွဲလာပြီး လက်ကလေးတစ်ဖက်ကို ဆုပ်ကိုင်လိုက်  
သည်။

“နှင် ငါပြောတာကို ယုံသလား”

တစ်ချက်မေ့ကြည့်ပြီး ခေါင်းညီတ်ပြလိုက်သည်။

“ဒီသံယောဇ်ကို ငါတို့နှစ်ယောက်စလုံးရဲ့ရင်ထဲမှာ  
ပေါ်ထားကြမယ်၊ ငါတို့နှစ်ယောက် ဘယ်လောက်ပဲ ဝေးနေနေ

ဒီသံယောဇ် ရှိနေသၣ္း တစ်နောက်ရင် ပြန်တွေ့ကြရမှာပဲ”

ဟု ပြောကာ နိုင်လက်ကလေးကို နမ်းလိုက်သည်။

ထိုအနမ်းကြောင့် သူမတစ်သက်တာတွင် တစ်ကြိမ်တစ်ခါမှ မကြုံဖြေသေးသော တုန်လှပ်မှုများက တစ်ကိုယ်လုံးသို့ ပုံးနဲ့  
သွားလေတော့သည်။

တကယ်တော့ သိမ်မွေ့သောအချစ်သည် ခံစားမှုဖြင့်  
သာ အစပျိုးလာတတ်ပေသည်။



အခန်း(၃)

## ပို့ဆောင်ရွက်မှုများ

နောက်တစ်နောက်ပိုင်းအချိန်တွင် အိပ်ပျော်နေရာမှာ  
ဘရင်နိုးလာသူမှာ နှစ်ဖြစ်သည်။

သူမနိုးလာတော့ အပြင်မှာ မိုးလင်းနေပြီး မုန်တိုင်း  
သည်း မရှိတော့ပေါ့။

မိုးလေကင်းစင်ပြီး သာသာယာယာဖြစ်နေချေပြီး  
ဂူအတွင်းမှာ ဖို့ထားသောမိုးဖို့များလည်း မီးကြွင်းမီးကျွန်း  
ဘန်ည်းငယ်သာ ကျွန်းပြီး ပြာပုံးဘဝ ရောက်နေချေပြီး။

နိမောင်ကတော့ မီးပုံနဲ့သေးမှာ အိပ်ပျော်နေဆဲပင် ရှိ  
သေး၏။ ထိုအခါမှ နိမောင်မျက်နှာကို အသေအချာ ကြည့်မိ  
လေသည်။

ଅପ୍ରିଣିକାର୍ତ୍ତମୁ ଦୂଷାଟ୍ରଣଃ ଯେହି ଯୀଃ ଠିନ୍ଦିଲାହେ ଆଲଦିଃ  
ଶୋଣିକ୍ରିବାନ୍ ସୁମୁଖକାରୀ ଗୋଟିଃ ଛାପ୍ରିଣିଫେରିବାଲ୍ୟ ॥

နိမာင်္မာ ရှုပ်ရည်ခြောမေသုတစ်ယောက် မဟုတ်  
စော့မူ တည်ကြည်မှုရှိပြီး နိုဘားဖြူစင်မူများကိုတော့ သူ့မျက်  
အပေါ်မှာ အတိုင်းသား တွေ့ရသည်။

ညတ္ထန်းက နီမောင်က သူမကို 'သံယောဇ်' ရှိနေပြီ  
ဟု ပွင့်ပွင့်လင်းလင်း ပြောခဲ့သေး၏။

အဘယ်ကြောင့်ဆိုသော် မကြာခင် သူတိန္ဒိတ်ယောက်  
ခွဲခွာရတော့မှာပါလား ဟူသောအသိက စိတ်အစဉ်ကို ပုံဆွဲးမှု  
ဖြစ်နေလေသည်။

သူမကိုယ်တိုင်ကပင် နီမောင်နှင့် မခွဲချင်ဘဲ အတူနေချင်သည်။ ယခုလို ခွဲခွာကြပြီးသည့်နောက်ပိုင်းမှာ သူတို့၏ယောက် ပြန်လည်ဆိုစည်းခိုင်သော အခွင့်အရေးမှာ လွန်စွာနည်းလှသည်။

ကျယ်ပြန့်လှသော ပင်လယ်ပြင် အနဲ့အပြားသို့ သွား  
လာလှပ်ရာနေကြသော သူတို့နှစ်ယောက်အတွက် ဆုံးစည်းနိုင်  
ခွင့်သည် မမျှော်လင့်ခဲ့သော အရာတစ်ခုဖြစ်ပေသည်။

တကယ်တော့ နှီမှာ သာမန်မိန်းကလေးတစ်ယောက်

ମହାତ୍ମା

ବେଳୁଁଙ୍ଗାରେଖାକୁତାର୍ଥୀରେଣୁକିମୁଣ୍ଡ କାହିଁଏକ  
ବ୍ୟାପ୍ତି ଶ୍ରୀନାରାଯଣଙ୍କିଲାମ୍ବନ୍ଦ ରୂପେଃଫିର୍ମିଲାମ୍ବନ୍ଦ ॥

လိုအပ်ပါက ရင်းဝိညာဉ်များကို ခေါ်ယူစကားပြောနိုင်  
သဖို့ပေသည်။

ထိုထက် ပိုယူးဆန်းသည်က ထိုဝိယှဉ်များ၊ ပရောင်းလာကသားများက သူမကို ပိုင်းဝန်းစောင့်ရောက်ပေးကြလေ သည်။

— သို့ကြောင့် နိမိမှာ တစ်ယောက်တည်း သွားလာနေးသို့လည်း မည်သွက်မှ အနောင့်အယူက် မပေးပိုကြပေ။

အကယ်၍ အန္တာင့်အယုက် ပေးလာလျှင်လည်း မမြင်  
သာဝိပြုလျှင်များ၏ရန်ပြုမှုကို ခံကြရပေရာ မည်သူ့မှ နီအနီး  
မက်ပုံးကြပေ။

ଶ୍ରୀହୃଦ୍ରାବାଃମ୍ଭାଗ ହୃଦୟି ଆଶ୍ରମତର୍ଥଯୋଗିଲୁ  
ପରମୁତ୍ତରତତ୍ତ୍ଵମ୍ଭୟନ୍ତି ॥ ଫର୍ତ୍ତନରୁ ଅଭିନ୍ଦିତମାତ୍ରରେ କିମ୍ବା ପରମ  
ଯୋଗିଲୁ ଦୂରପ୍ରକଳ୍ପିତମାତ୍ରରେ ॥

မည်သိပ်ဖြစ်စေ နတ်ဆရာ မူန်းထန်ကိုယ်တိုင် နှီး  
မထို့သောကြောင့် ကျွန်လူများကလည်း မစောကားပဲကြ

ထိုထက်ပို့ထူးဆန်းသောအရာမှာ သစ်ပင်ကြီးများမှာ မြေသောအကြောင်းအရာများကို သူမအနေဖြင့် နားလည်နေ

ခြင်းပင် ဖြစ်သည်။

တစ်ခါတစ်ရုံ အခြားသူ မမြင်ရဘဲ တစ်ယောက်တည်း  
စကားပြောနေသည်ကိုသော်လည်းကောင်း

သစ်ပင်တစ်ပင်နဲ့ဘေးတွင် တစ်ယောက်တည်း စကား  
ပြောနေသည်ကို ထွေမြင်ကြရာ အရွှေးဟု သတ်မှတ်ကြလေ  
သည်။

- သူမ ကိုယ်ဝန်ရှိစဉ်က ဒီခင်ပြစ်သူ ခေါ်ပသီမှာ ထူး  
ဆန်းသောအိပ်မက်တစ်ခု မြင်မက်ဖူးလေသည်။

တောတသို့ သွားနေစဉ် ကြီးမားသော သစ်ပင်ကြီးတစ်  
ပင်အနီးသို့ ရောက်လာသောအခါ သစ်ပင်ကြီးမှာ လူတစ်  
ယောက်တဲ့သို့ အသက်ဝင်လာဖြီး ပင်စည်အတွင်းမှ ကလေးတစ်  
ယောက် ထုတ်ပေးခဲ့ရာ ယဉ်လာရလေသည်။

ထိုအခါမှ ကိုယ်ဝန်ရှိလာပြီး နီးကို မွေးဖွားခဲ့ခြင်းဖြစ်  
သည်။ ထိုအကြောင်းကို နတ်ဆရာတုမျိန်းထန်အား ပြောပြသော  
အခါ တော့စောင့်နတ်များက မကျေနှင်သဖြင့် အိပ်မက်ပေးခြင်း  
ဖြစ်သည်ဟု ပြောသဖြင့် နတ်ပူဇော်ခဲ့ရသေးသည်။

နီးသည် မီးပုံနဲ့ဘေးနားမှာ ထိုင်ရင်း နီးမောင်မျက်နှာကို  
ဝေးကြည့်ကာ အတွေးကောင်းနေစဉ်မှာ အိပ်နေသော နီးမောင်  
က မျက်လုံးပွင့်လာသည်။

“နင်ဘာတွေ့စဉ်းစားနေတာလဲ”

ဘုံ မေးရင်း နေရာမှ ထသည်။

“နင်နီးလာပြီလား”

“ငါ့နီးနေတာ ကြာလှပြီ၊ နင့်ကို ကြည့်နေတာ”

ထိုစကားကြောင့် နီးခွမှာ ရှက်သွားလေသည်။

“နင် မကောင်းဘူးဟာ၊ နီးနေတာကို မထဲဘဲ ဘာ  
ကြောင့် ငါကို နီးကြည့်နေတာလဲ”

“ငါတို့နှစ်ယောက်က ဒီကနေဆိုရင် လမ်းခွဲပြီး တစ်  
ယောက် တစ်နေရာစီ သွားရတော့မှာ၊ နောက်တစ်ခါ နင်နဲ့  
ပြန်တွေ့ရင် မှတ်မိအောင်လို့ အသေအချာ ကြည့်နေတာ”

ထိုစကားကို နီးမောင်က အမှတ်တမဲ့ ပြောလိုက်သော  
လည်း နီးစိတ်ထမှာတော့ များစွာလှပ်ရှားသွားလေသည်။

ရင်ထမှာလည်း စကားသံများက ပုံတင်ထပ်နေလေ  
သည်။

“နီးမောင်ရယ်... ဘယ်အချိန် ဘယ်နေရာမှာပဲ ပြန်  
သွေ့တွေ့ နင်ကသာ ငါကို မေ့ချင်မေ့နေမှာ၊ ငါကတော့ တစ်  
သက်လဲး ဘယ်တော့မှ မမေ့နိုင်တော့ပါဘူး”

အတန်ကြာသောအခါ ကမ်းစပ်ဘက်မှ လူသံများ ကြား  
လာရသည်။ တဆက်တည်း ခေါ်သံများပါ ကြားလာရသည်။

“နီးရေ့... နီး”

“နီးရေ့... နင်ဘယ်မှာလဲ”

ထိုအသံများ ကြားသောအခါ နီးမှာ ဆတ်ကနဲ ခေါင်း  
သောင်သွားတော့သည်။

“ဟော... အဖော်တို့ ရောက်လာပြီ”

ထိုအခါ နီးမောင်က နေရာမှ ထရင်း... .

“နင့်ကို နင့်မိဘတွေက မချို့ကြားလို့ ထင်နေတယ်  
- ဘုတ်လား၊ အခုတော့ နင့်အပေါ်မှာ သူတို့ ဘယ်လောက်ချစ်

တယ်ဆိုတာ တွေ့ရပြီမဟုတ်လား”

ယူ ပြောဆိုကာ နှစ်ယောက်သား ဂုဏ်တွင်းမှ ထွက်လာ ကြသည်။ အပြင်ဘက်မှာ ရာသီဥတု သာယာလျက်ရှိနေချေပြီ၊ အတန်ကြာတော့ ထိုနေရာပတ်ဝန်းကျင်သို့ လူတစ်စု ရောက်လာသည်။

“နှီရေး... နှီ”

“ဝါတို့ ဒီဘက်မှာဟဲ့”

ဟူ နီမောင်က အသပြုလိုက်သောအခါ ပါးလုံလက်နက် များ ကိုင်ထားသောလူတစ်စု ရောက်လာကြသည်။

သုံးလေးယောက်ခန်းရှိပြီး အားလုံး ဆလုံများဖြစ်ကြသည်။ ရှုံးမှု တက်လာသူမှာ နှီးအဖေ ဦးလွှန်းဆန်ဖြစ်သည်။

သူက နီမောင်နှင့် အတူတူ တွေ့ရသောအခါ များစွာ အုံအြေသွားဟန်ရှိနေသည်။

သမီးဖြစ်သူကို မသေမပျောက် ပြန်တွေ့ရသဖြင့် တစ်ဖက်မှ ဝင်းသာဟန်ရှိသော်လည်း တစ်ဖက်မှ အခြားယောက်၌ တစ်ယောက်နှင့် အတူတူ တွေ့ရသဖြင့် အဝေဇာဖြစ်နေဟန်ရှိသည်။

သူတို့က အပေါ်တက်လာကြပြီ နီမောင်တို့က အောင် သို့ ဆင်းသွားရာ လမ်းတဝ်မှာပင် ဆုံးကြသည်။

“သူက ဘယ်သူလဲ”

ဦးလွှန်းဆန်က နီမောင်ကို တစ်ချက်ကြည့်ကာ အောင် လိုက်သဖြင့် နှီးကြားမှု ဝင်ပြောလိုက်သည်။

“သူ့နာမည်က နီမောင်”

“သူက ဆလုံတစ်ယောက်ပဲလား”

“သူက ဆလုံမဟုတ်ပါဘူး ဒါပေမယ့် ပင်လယ်မှာ ဖျော် မောင်ကင်းတစ်ယောက်ပါပဲ”

“ဒါဖြင့် သူက နင်ချွစ်သူလား ဒါမှုမဟုတ် နင်တို့၏ သောက် ညားပြီးကြပြီလား”

ဆလုံတို့၏ဘာသာစကားအရ ကျွေးကောက်သွယ်ပိုက် အေး မရှိဘဲ ဒဲ့နှီးတိုး မေးလိုက်သဖြင့် နှီးမှုက်နှာမှာ နီးရဲသွား သည်။

“အဖေကလည်း အရမ်းပြောနေတယ်၊ သူ့နဲ့ကျွန်းမန္တက ဘေးဆွဲတွေပဲ ဖြစ်ကြသေးတယ်၊ သူက ကျွန်းမာသက်ကို ကယ် ဘားပေးတာပါ”

နှီးက် မှုနဲ့တို့မီသည်မှ အစပြကာ နီမောင်နှင့် တွေ့ရားကို ပြောပြုလိုက်သည်။

နှီးထဲမှ အကြောင်းခုံ သိရသောအခါ ဦးလွှန်းဆန်က အောင်ကို အသေအခြားကြည့်ရှုံး ပြောသည်။

“ကျွေးသမီးအသက်ကို ကယ်ပေးတာ ကျွေးဇူးတင်ပါတယ်၊ သူ့အသက်ကို ကယ်ထားတာဆိုတော့ သူ့ကို ပိုင်ဆိုင်ခွင့် ပါတယ်၊ မင်း သူ့ကို အလိုရှိတယ်ဆိုရင် တစ်ခါတည်း ခေါ်သွားနိုင်ပါတယ်”

ထိုစကားကြောင့် နီမောင်မှာ အနည်းငယ် အုံအြေသွား သော်လည်း သူသည် ပင်လယ်ပြင်၌ သွားလာနေထိုင်ခဲ့သည်မှာ ပြီဖြစ်သဖြင့် ဆလုံလူမျိုးတို့အကြောင်းကို သိတန်သလောက်

သိတားခဲ့သည်။

သို့သော်လည်း ယခုကဲ့သို့ ဒဲနီးကြီး ဖွင့်မေးလာသော အခါ ချက်ချင်းဘာပြောရမှန်းမသိအောင် ဖြစ်သွားလေသည်။

ထိုသို့မေးသောအခါ ဦးလွန်းဆန်နှင့် အတူပါလာသော လူရွယ်တစ်ယောက်က နီမောင်ကို တစ်ချက်လှမ်းကြည့်လိုက် သည်။

ငံး၏မျက်လုံးများက နိုင်နေသည်။

နီကလည်း နီမောင် ဘယ်လိုအဖြောပေးမည်ကို မျက်လုံးအဝိုင်းသားဖြင့် လှမ်းကြည့်နေသည်။

နီမောင်က နီကို လှမ်းကြည့်နေစဉ်မှာ ဦးလွန်းဆန် နီတေားမှာ ရပ်နေသော လူရွယ်ထံမှ စကားသံ ထွက်လာသည်။

“ဒီကိစ္စကို ကျေပ်သဘောမတူနိုင်ဘူး ဦးလွန်းဆန် နီက ကျေပ်အရင်တွေ့ထားတဲ့ မိန်းကလေးပဲ ပေးချင်းပေးရင် ကျေပ်တိုးထားပေးရမှာပါ။ အခုမှ တွေ့တဲ့လူကို ပေးတာ ဘယ်နည်းနှင့် လက်မခဲ့နိုင်ဘူး”

ထိုစကားကြားသောအခါ နီမျက်နှာမှာ ချက်ချင်းတင်မှာသွားလေသည်။

“နှင် ဘာစကားပြောတာလဲ ထမန်း၊ ငါယူမယ့် ယောက်ဗျားကို ငါစိတ်ကြိုက်ရွေးချယ်ခွင့်ရှိတာပဲ၊ နှင်ဘာမှဝင်ပါစေမလိုဘူး”

“ဒါပေမယ့် ငါက အရင်လက်ထပ်ခွင့် တောင်းထားတဲ့ပဲ”

“ငါ နှင့်ကို မကြိုက်ဘူးလို့ ပြောထားပြီးသားပဲ”

“ငါကို လက်မခဲ့ချင်ရင် ရတယ်၊ ဒါပေမယ့် အခြားလူကို အက်ခံလိုတော့ မရဘူး၊ သူက နှင့်ကို လိုချင်တယ်ဆိုရင် ငါအေသာကိုယ်သော တိုက်ခိုက်ပြီးမှ နိုင်ရင် ရမှာပေါ့၊ ဒါကတော့ တို့ထံးစံပဲ”

ဟု ပြောဆိုကာ ထမန်းဆိုသောလူရွယ်က နောက်ကြောင်းသို့ ပြန်လှည့်သွားတော့သည်။

နေရာတွင် ဦးလွန်းဆန်၊ နီဒီနှင့် နီမောင်တို့ သုံးယောက်သာ ကျွန်းခဲ့တော့သည်။

“သွားကြရအောင် နီဒီ”

“အဖေ သွားနှင့် ကျွန်းမ နောက်က လိုက်လာခဲ့မယ်”

ဟု ပြောလိုက်ရာ ဦးလွန်းဆန်ကပါ ပြန်သွားတော့သူ့။ ထိုအခါ နီက နီမောင်အနီးသို့ တိုးလာသည်။

“စောစောက အဖေ မေးတုန်းက နင်ဘာဖြစ်လို့ ချက်ချေးအဖြေမပေးတာလဲဟင်”

“ငါက နှင့်သဘောမှ မမေးရသေးတာ၊ ဘယ်လိုပြန်ခြားရမှာလဲ၊ ဒါထက် ဟိုလူက ဘာလဲဟင်”

“သူက ငါတို့ရာသားတစ်ယောက်ပဲ၊ သူနာမည်က ဤန်းလို့ ခေါ်တယ်၊ ထမန်းက ဝိညာဉ်ပူးကပ်နေတဲ့ လူတစ်ယောက်ပဲ၊ တောထဲ ငင်သွားရင် ကျားတစ်ကောင်လို့ နေဖိုင်ပြီး အထူးဆင်းသွားရင် ငါးမာန်းတစ်ကောင်လို့ တိုက်ခိုက်နိုင်တယ်”

ထိုစကားကြောင့် နီမောင်မှာ အုံမြှုပ်သွားလေသည်။

“ထမန်းနဲ့ တိုက်ခိုက်တဲ့လူ မှုန်သမျှ သေတာချဉ်းပဲ အထူးမှာပဲတိုက်တိုက် တောထဲမှာပဲတိုက်တိုက် သူ့ကို နိုင်တဲ့သူ

မရှိသေးဘူး၊ သူက နင့်ကို ရန်မူးမှာ ငါသိပ်စီးရိမ်တာပဲ”

ဟု နိုင်က စိတ်ထဲ ရှိသည့်အတိုင်း ပြောသည်။

“သူနဲ့ဝါနဲ့က အခုံမှ မြင်ဖူးတွေဖူးတာ၊ သူကဘာကြောင့် ရန်မူးမှာလဲ”

“မဟုတ်ဘူး... သူက ငါကို ရဖို့ကြီးစားနေတာ၊ ငါက လည်း သူကို တစ်စက်ကလေးမှ မကြိုက်ဘူး၊ နင့်ကို ငါချုစ်သူလို ထင်သွားရင် သူ့အနေနဲ့ ရန်မူးလာမှာ သေချာတယ်”

နိုင်၏ စီးရိမ်နေသော မျက်နှာလေးကို ကြည့်ကာ နိမောင့်စိတ်ထဲမှာ ကျေနှင့်သွားလေသည်။

“သူထင်လည်း ထင်ပဲ့၊ ငါတိနှစ်ယောက်က အခုံ အချိန်အထိ ချစ်သူတွေမှ မဖြစ်ကြသေးတာ”

“ဒါနဲ့ နင်က ငါကို သယောဇူးရှိခဲ့တယ်ဆို၊ သယော အုပ်ရှိတယ်ဆိုတာ ချစ်တယ်လို့ ပြောတာမဟုတ်ဘူးလား”

“ဟုတ်တယ်လေ... ဒါပေမယ့် နင်က ဘာမှာပြန် မပြောသေးတာ၊ ဘယ်လိုလိပ်ပြီး ချစ်သူတွေ ဖြစ်ကြမှာလဲ”

နိမောင့်စကားကြောင့် နိုင်က ခေါင်းင့်သွားလေသည်။ ပြီးမှ စိတ်ကို တင်းလိုက်ဟန်ဖြင့်...

“ငါက စိတ်ထဲမှာ ရှိတဲ့စကားလုံးကို ပြန်မပြောတတ်ဘူး ငါအပေါ်မှာ နင်မယ့်သေးဘူးဆုံးရင် ငါတိနှစ်ယောက် အခုံလဲ ခွဲခိုနီးအချိန်မှာ နင်လိုချင်တာကို အကုန်ယူသွားပေါ့”

ဟု ပြောကာ မျက်စီးမြို့တဲ့ မျက်နှာကို မေ့ပေးလိုက် သည်။ သစ်ပင်သစ်ကိုင်းများကြားမှ ထိုးဟောက်ဆင်းလာသေး နေရောင်ခြည်က သူမှုပ်ပြည့်ဖြေးလှပသော မျက်နှာနှင့် ခွဲ့ကိုယ်

သို့ ကျေနေရာ မီးမောင်းထိုးပြထားသကဲ့သို့ ရှိနေလေသည်။

နိမောင်က အနီးသို့ သွားကာ ပခုံးနှစ်ဖက်ကို ဆုံးကိုင် ကိုသည်။ နိုင်က တစ်စက်ကလေးမှ မလှုပ်ပေါ့။

ထိုနောက် နိုင်၏ကိုယ်ကလေးကို ခုံတင်းတင်း ဖက် လိုက်ပြီး လေသံကို တို့တို့ပြင့် ပြောလိုက်သည်။

“နင့်အချိန်ကို ငါယုပ်ပြီး ငါအပေါ်မှာ အခုံလို ယုကြည် သေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ တစ်နှစ်ကျောင် နင့်ဆီကို ခာက်အောင်လာပြီး တောင်းယူပါမယ်”

ဟု ပြောလိုက်သောအခါမှ မျက်လုံးပြန်ဖွင့်ထားသည်။

“နင်တကယ်ပြောတာလား”

“တကယ်ပြောတာပေါ့ နိဒါရယ် ငါ နင့်ကို မြင်မြင်ချင်းပဲ ပဲခဲ့မိတာပါ၊ ငါတိနှစ်ယောက် ဖူးစာဆိုစိုး ဝိယာဉ်တွေက ဖန်တီး ကိုတာ ဖြစ်မှာပေါ့နော်”

“ဟုတ်မှာပေါ့... ဝိယာဉ်တွေက တွေ့ဆုံးဖို့ ဖန်တီးပေး ကိုတယ်ဆိုပေမယ့် ငါကတော့ ဖူးစာကိုပဲ ယုကြည်တယ်၊ ငါတိ ယောက် ဖူးစာရှိတာ မှန်ရင် ဘယ်တော့မှ မဝေးကြဘူးပေါ့ နော်”

ဟု ပြောကာ နိမောင်ကို ပြန်ဖက်ထားလိုက်လေသည်။ ထိုနောက်...

နှစ်ယောက်သား ကမ်းစပ်ဘက်သို့ ပြန်ဆင်းလာကြ ပေါ့။ ဒီလိုင်းများ ပြန်ကျသွားပြီဖြစ်သောကြောင့် ကမ်းစပ်တစ် သွားက် သောင်ပြန်ကြီးများက ပေါ်နေချေပြီး၊ ကမ်းစပ်တစ် သွားက်ရှိ သစ်ပင်များခြေရင်းများတော့ လိုင်းနှင့်အတူပါလာ

သော သစ်တုံးသစ်ကိုင်းများ ငါးအသေကောင်များက တင်ကျန့်  
နေခဲ့လေသည်။

ကမ်းဝပ်တစ်လျှောက် တင်ကျန့်ခဲ့သော ငါးအသေ  
ကောင်များကို ပင်လယ်ငှက်များက ထိုးသုတေသနေးသောက်နေကြ  
သည်။

ရေစပ်များတော့ ဦးလွန်းဆန်တိုက ကပန်းလျော်တစ်စင်း  
အပြင် နှစ် ဦးလာသောလျော်ကိုပါ အဆင်သင့် ပြင်ထားကြသည်။  
အတော်ဝေးဝေးနေရာများတော့ နီမောင်တို့လျော် ရှိသည်။

နီမောင်နှင့် နှစ်တို့နှစ်ယောက် တော့မှာ အတူတက္ခ  
တဲ့ထွက်လာတာ မြင်တော့ ထမန်းက မျက်ထောင့်နှစ်ဖြုံးဖြင့် လျမ်း  
ကြည့်နေသည်။

နီမောင်က လျော်ဆိပ်သို့ ဆင်းကာနီးသောအခါ နီမောင်ကို  
နှုတ်ဆက်လေသည်။

“နှင့် ငါဆိုကို ဆက်ဆက်လာခဲ့နော်၊ ငါမျှော်နေမယ်”  
“စိတ်ချပါ... ငါလာခဲ့ပါမယ်”

ထို့နောက်...

နီမောင်က ကမ်းဝပ်သို့ ဆင်းသွားပြီး အတန်ကြောသောအခါ  
လျော်နှစ်စင်း ထွက်သွားကြလေတော့သည်။

ထို့အခါမှ နီမောင်လည်း ပိမိလျော်ရှာသို့ လျော်ကလာ  
ခဲ့လေသည်။ သူ့ကို မြင်တော့ စောထိုးနှင့်မော်အောင်တို့က လျေ  
ပေါ်မှ ဆင်းလာလေသည်။

“ညက မင်းဘယ်သွားနေတာလဲ နီမောင်”  
“မှန်တိုင်းမိနေလို့ ကျွန်းပေါ်မှာ အိပ်နေတာ”

“ဟိုကောင်မလေးက ဘယ်ကလဲ”

“သူလည်း ငါနဲ့အတူတူ မှန်တိုင်းမိနေတာ”

“ဒါဖြင့် မင်းတို့နှစ်ယောက် ညာတွေ့းက အတူတူ ရှိနေကြ  
ဘာပေါ့ ဟုတ်လား”

နီမောင်က ခေါင်းညီတို့ပြလိုက်သည်။

စောထိုးနှင့် ငမ်းအောင်တို့က ခါတိုင်းနှင့် မတူဘဲ  
လေးလဲတိုင်းမိုင်းနေသော နီမောင်အခြေအနေကို ကြည့်ကာ  
ခဲ့ကြဖော်လေသည်။

နီမောင်က ဘာမှ ထပ်မပြောတော့ဘဲ ကပန်းလျေပေါ်  
ခဲ့က်လိုက်လေသည်။

လျော်မဲ့ထဲမှာ ထိုင်ရင်း ကွမ်းဘားနေသော ဦးမွန်တယ်  
ဘလည်း နီမောင်ကို အကဲခတ်သလို လျမ်းကြည့်နေသည်။

နီမောင်ကတော့ ကျွန်းအဖော်များကို ရရမပြောတော့ဘဲ  
ဒီ ပါသွားသော ကပန်းလျေ ရှိရာသို့ လျမ်းမျှော်ကြည့်နေသည်။  
သို့အခါ လျေပေါ်မှာ သူချစ်သောနှစ်ယောက် ပါသွားသလို  
သူ၏အသည်းနှစ်လုံးလည်း ပါသွားခဲ့လေသည်။

ရင်ထဲမှာ ဘာမှမရှိတော့သလို ဟာလာဟင်းလင်း ဖြစ်  
ခဲ့သည်။ ပင်လယ်ပြင်မှာ တရွှေ့ရွှေ့ သွားနေသော လျေ  
ကလေးက တဖြည့်ဖြည့်နှင့် ဝေးကွာဗျာက်ကွယ်သွားလေ  
ဘာ့သည်။



အခန်း(၅)

## မူးကျိန်သာမီဉာဏ်နှင့် နတ်ဆရာတုဂျ္မ်း

တကယ်တော့ နီမောင်နှင့် အမှတ်မထင် တွေ့ခဲ့ရသော  
နှစ်ဆိုသည့်မိန်းကလေးမှာ သာမန်မိန်းကလေးတစ်ယောက်  
မဟုတ်ဘဲ ဝိဉာဏ်များ၊ ပရေလောကသားများကို မြင်တွေ့နိုင်သူ  
တစ်ဦးဖြစ်သည်။

သူမ ငယ်စဉ်ကတည်းက ဝိဉာဏ်များနှင့် စကားပြောနိုင်  
ခြင်း၊ ဆက်သွယ်နိုင်ခြင်းများ ပြုလုပ်နိုင်လေသည်။ ဝိဉာဏ်များ  
က သူမကို စောင့်ရောက်ပေးကြသည်။



တောထဲသို့ တစ်ယောက်တည်း သွားလာကြသည့်အခါ  
မှာသော်လည်းကောင်း၊ ပင်လယ်ပြင်သို့ သွားလာသည့်အခါ  
တွေကြံရသည့် အန္တရာယ်များကို သာမန်လူတို့ မခြင်ရသော  
ပရလောကသားများက ကာကွယ်စောင့်ရောက်ပေးကြသည့်  
သူမ အခြားရောက်စက ထူးခြားသောအဖြစ်အပျက်  
များကို စတင်သတိပြုမိလေသည်။

ရွာထဲမှ သေဆုံးသွားသူတို့၏ဝိညာဉ်များကို တွေ့မြင်ရ  
သောအခါ ပိုဘများကို ပြန်ပြောပြသည်။

“အမေ... သေသွားတဲ့လူကို ကျွန်မမြင်ရတယ်”

“ဘယ်မှာ မြင်တာလဲ၊ သေပြီးလို့ တစ်ကျွန်းပိုလိုက်တာ  
ပဲ ကြာလှပေါ့၊ ဘယ်လိုမြင်တာလဲ”

“သူကို ရွာထဲမှာပဲ မြင်နေရတယ်၊ သူအရင်နေတဲ့အမိမ  
ရဲ နောက်ဘက်က သစ်ပင်ပေါ်မှာ နေတာ မြင်ရတယ်၊ ဒါပေ  
မယ့် အရင်ပုံစံမျိုးတော့ မဟုတ်ဘူး၊ သူပုံစံကြီးက ကြောက်စရာ  
ကောင်းနေပြီ”

ထိုစကားကြားသောအခါ ပိုခင်ဖြစ်သူ ဒေါ်ပသီမှာ  
များစွာထိုတ်လန့်တုန်လှပ်သွားလေသည်။

“နှင့်ကိုတော့ သရုပ်တွေတွေက ဖမ်းစားထားပြီနဲ့ တဲ့  
တယ်၊ ဒါကြောင့် သေပြီးသားလူရဲ့ဝိညာဉ်ကို မြင်ရတာ ဖြစ်မယ်  
မဖြစ်ဘူး... နှစ်ဆရာနဲ့ ခေါ်ပြုမှ ဖြစ်တော့မယ်”

“ကျွန်မဘာမှုမဖြစ်ပါဘူး အမေရဲ၊ နှစ်ဆရာနဲ့ ပြစ်ရာ  
မလိုပါဘူး၊ ကျွန်မမျက်စိတဲ့မှာ သူတို့ကို တွေ့နေရပေမယ့် သူတို့  
က ကျွန်မကို ဘာမှာအန္တရာယ်မပေးကြပါဘူး”

ထိုစကားကြားသောအခါ ဒေါ်ပသီမှာ များစွာထိုတ်ဝင်  
သားသွားလေသည်။

“ဟဲ... ဒါအကြောင်းတွေကို တွေ့ခြားလုပ်တွေ သိလို့  
မပြစ်ဘူး၊ တော်ကြာ နင့်ကို စုန်းမလို ထင်နေလိမ့်မယ်၊ နေစမ်းပါ  
၍... သေပြီးတဲ့လူရဲ့ဝိညာဉ်ကို မြင်ရတယ်ဆိုတာကရော  
ဘကယ်ပလား”

“တကယ်ပေါ့ အမေရဲ၊ တလောက သေသွားတဲ့ ကိုကံ  
သူ့ကြီးဆိုရင် အခု သူ့ဝိညာဉ်က သူ့အိမ်နား ပြန်ရောက်နေ  
ကယ်၊ သူ့ကလေးနဲ့မိမိုးမတွေဆိုကို မကြာခဏ သွားနေတာ  
သည်း မြင်ရတယ်”

“ဟဲ... အဲဒါ သရုပ်ခြောက်တာ မဟုတ်ဘူးလား”

“မသိဘူး အမေရဲ၊ သူကတော့ ခါတိုင်းလိုပဲ သွားလာ  
နဲ့ထိုင်တာ တွေ့ရတာပဲ၊ ကျွန်တဲ့လူတွေကသာ သူကို မြင်တော့  
သရုပ်ခြောက်တယ်ထင်ပြီး ကြောက်လန့်နေကြတာ၊ ကိုကံထူးကြီး  
သနားပါတယ် အမေရာယ် သူခဲ့မှာ အိမ်ထဲ ဝင်မရတော့ မိုးရွာရင်  
သည်း သစ်ပင်ပေါ်မှာ နေရတယ်”

ထိုစကားကြောင့် ဒေါ်ပသီမှာ အုံအြေသွားလေသည်။

“ဟဲ... ဒါအပြင် ဘာတွေ တွေ့သေးလဲ ပြောပါ့”

“တွေ့ခြားသူတွေရဲ့ဝိညာဉ်တွေကိုလည်း အများကြီး  
တွေ့ရတယ်၊ တချိုကလည်း ရွာထဲမှာ နေကြတယ်၊ တချိုက  
ဘာထဲမှာ နေကြရတယ်၊ သူတို့မှာ စားစရာ မရှိတော့ တွေ့  
သမျှလူတွေဆိုက တောင်းစားကြရတယ်”

“ငါတို့ သေပြီးရင်လည်း ဘယ်လိုဘဝါးနဲ့ နေရမလဲ

မသိသေးပါဘူး သမီးရယ်”

“နောက်ပြီး ရှိသေးတယ် အမေရ့၊ တချို့ဝိယှဉ်တွေ  
ဆိုရင် သေပြီးတာနဲ့ လူမည်းမည်းကြီးတွေ ရောက်လာပြီးတော့  
အတင်းဆွဲခေါ်သွားတာ တွေ့ရတယ် ဘယ်ကို ခေါ်သွားတာလဲ  
ဟင် အမေ”

“အမေလည်း ဘယ်သိပါမလဲ သမီးရယ်”

နှီမှာ ဝိယှဉ်များကို မြင်တွေ့နေရသောအကြောင်းကို  
မိခင်ဖြစ်သူကိုသာ အသိပေးပြီး ဖခင်ဖြစ်သူကိုတောင် အသိ  
မပေးပေါ်

တစ်နေ့တွင် တစ်ယောက်တည်း တောထ ဝင်သွားစဉ်  
သူမကို မျက်စိကျနေသော ဆလုံအမျိုးသားတစ်ယောက်က  
နောက်မှ လိုက်လာပြီး ချစ်စွဲင့်ပန်သည်။

နှီက လက်မခံသောအခါ အတင်းအဓမ္မ အကြမ်းဖက်  
ရန် ကြီးစားလေတော့သည်။

နှီမှာ အခြားကယ်မည့်သူ မရှိသောကြောင့် ပတ်ဝန်  
ကျင်သို့ ကြည့်လိုက်သောအခါ သစ်ပင်များပေါ်မှ စိုင်းကြည့်မှ  
သော ဝိယှဉ်များကို လှမ်းမြင်ရသည်။

“ငါကို ကယ်ကြပါပြီး”

လှမ်းပြောလိုက်သောအခါ သစ်ပင်ပေါ်မှ ခုန်ဆင်းလာ  
ကြသည်။ နှီကို အကြမ်းဖက်ရန် ကြီးစားနေသော ဆလုံအမျိုး  
သားမှာ အနီးသို့ ရောက်လာသော မည်းမည်းသဏ္ဌာန်များ၏  
မြင်သောအခါ ကြောက်လန့်တကြား ထွက်ပြောလေတော့သည်  
တစ်ခါကလည်း နှီတစ်ယောက်တည်း လောတစ်စုံ

ထဲးလွန်းပြတ်စွဲထုတ်ရောင်

နှင့် ပင်လယ်ပြင် ထွက်လာရာ ဆလုံတစ်ယောက်က နောက်မှ  
လျောတစ်စုံနှင့် လိုက်လာပြီး ချစ်ရေးဆိုပြန်သည်။

နောက်ဆုံး မရမက လိုက်လဲနောင့်ယူက်ရာ နောက်ဆုံး  
ရေါလယ်နေရာသို့ ရောက်သောအခါ ရေထဲမှ လက်မည်းကြီး  
တစ်ဖက် ထိုးတောက်လာပြီး နောက် ထိုးဆလုံ၏လျောကို ရေအောက်  
သို့ ဆွဲချွေသွားလေတော့သည်။

နှီလည်း နောက်သို့ လုံးဝလျည့်မကြည့်တော့ဘဲ သူမ  
လျောကို ကမ်းစပ်သို့ ပြန်လျည့်ခဲ့လေတော့သည်။

နောက်တစ်နေ့ နှီကို ချစ်ရေးလိုက်ဆိုသောဆလုံ ဗျာ  
သို့ ပြန်မရောက်လာသောအခါ ဆူဆူလဲပဲဖြင့် လိုက်လဲရာဖွဲ့  
ကြတော့သည်။

အချို့ကလည်း ထိုးလှုံး နှီနောက်သို့ လိုက်သွားသည်  
ကို သိကြလေသည်။

“ငချမ်းတစ်ယောက် ပျောက်သွားတာ တခြားမဟုတ်  
ဘူး၊ ဟို.. စုနိုင်းမလို ခေါ်နေကြတဲ့ နှီဆိုတဲ့မိန့်းမနောက်ကို  
လိုက်သွားလို ဖြစ်ရတာပဲ”

“လိုက်သွားတော့ရော မိန့်းကလေးတစ်ယောက်က  
သောက်ဗျားတစ်ယောက်ကို ဘာလုပ်နိုင်မှာမို့လဲ”

“နှီဆိုတဲ့မိန့်းမလို နောက်မှာ ဝိယှဉ်တွေအများကြီး ရှိ  
ကယ် သူကို နောင့်ယူက်ရင် ဝိယှဉ်တွေက အား ကြီးစိတ်ဆိုကြ  
ကယ်၊ သူကို နောင့်ယူက်ရင် ဝိယှဉ်တွေက သတ်ပစ်တယ်”

ဟု ပြောဆိုကာ လိုက်လဲရာဖွဲ့ကြသောအခါ ဒီလိုင်း  
ဘူး တစုန်းဝုန်း တက်နေသော သောင်ပြင်တစ်နေရာမှာ ရုပ်

ပျက်ဆင်းပျက် အသက်ပျောက်နေသော ချမ်း၏အလောင်းကို  
ပြန်တွေ့ကြရလေသည်။

ထိုးအခါ ငချမ်းမိဘများက ရွှေလူကြီးကို တိုင်ကြားရာ  
နဖိနှင့် သူ့မိဘများမှာ သွားရောက်ဖြေရှင်းရသည်။

“ချမ်းကို နှင်သတ်တာလား”

ရွှေလူကြီးက မေးသည်။

“မသတ်ပါဘူး”

“သူက နှင့်နောက် လိုက်ပြီး ချစ်ရေးဆိုရင်းနဲ့ အသတ်ခံ  
ရတာလို့ ပြောတယ်... ဟုတ်သလား”

“မဟုတ်ပါဘူး... သူဘာသာ သေတာပါ”

“ဘယ်လိုသေတာလဲ”

“ဝိညာဉ်တွေ သတ်လို့သေတာပါ”

“နင်ပြောတိုင်း ယုံရမှာလား၊ ချမ်းကို ဝိညာဉ်တွေ  
သတ်လို့ သေတယ်ဆိုတာ ဘယ်သူ့ကို သက်သေပြနိုင်သလဲ”

“သက်သေပြစ်ရာ မလိုပါဘူး သူ့ဝိညာဉ်ကို ခေါ်ဖော်  
ရင် ရတာပဲ”

“သူ့ဝိညာဉ်က ဘယ်မှာလဲ”

“အခု သူ့အိမ်မှာပဲ ရှိနေသေးတယ် သူတို့က ချမ်းကို  
သေပြီဆိုပြီး ဝိညာဉ်ကျွန်းမှာ သွားပစ်ကြတယ်၊ ချမ်းရဲ့ဝိညာဉ်  
က သူ့ကိုယ်သူ မသေသေးဘူးထင်ပြီး အိမ်မှာပဲ ပြန်နေတယ်”

“ဟင်...”

ထိုးစကားကြောင့် ချမ်းမိဘများအပါအဝင် ရွှေလူကြီး  
အိမ်မှာ လာရောက်နားထောင်နေကြသွားပင် ထိတ်လန့်သွား

ကြလေသည်။ ထိုးအချိန်မှာ နတ်ဆရာတွေ့နှင့် ထန်ကလည်း  
အရာက်နေသောကြောင့် သူက ဝင်ပြောလေသည်။

“ချမ်းရဲ့ဝိညာဉ်ကို နင်တကယ်ခေါ်နိုင်သလား”

“ခေါ်စေချင်ရင် ခေါ်ပေးပါမယ် ဒါပေမယ့် ခေါ်ပြီးရင်  
ဘူး ပြန်ပို့ကတော့ သူ့သဘောနဲ့သူပဲ၊ ကျွန်းမ မတတ်နိုင်ဘူး”

ထိုးစကားကြောင့် နတ်ဆရာတွေ့နှင့် ထန်ပင် တုံးဆိုင်းဆိုင်း  
ပေါ်သွားသည်။

သို့သော် လူအများရွှေမှာမို့ ဟန်မပျက်စေတဲ့...

“ခေါ်မှာသာ ခေါ်ပါလေ... သူ့ကို ပြန်ပို့ကတော့  
အစွမ်းနဲ့ တတ်နိုင်ပါတယ်”

ဟု ပြောလေသည်။

အချိန်မှာ နေဝါဒရိုက်ရောအချိန် ရောက်နေပြီး

ရွှေလမ်းသောင်ပြင်တစ်လျှောက်မှာ အမှာ်ဝါပို့ဝါဝါပြီ  
ပြီ၊ ဆလုံတို့ နေသောရွှေဟူသည်မှာ ရွှေတန်း၊ ရွှေဝိုင်း ဟူ၍  
သတ်သတ်မှတ်မှတ်မရှိဘဲ သောင်ပြန့်ပေါ်မှာ ဝါတဲ့အိမ်မှားဖြင့်  
ဒေကြမြင်းဖြစ်၏။

ငှုံးတို့မှာ တဲ့အိမ်ပြုလုပ်ထားသော်လည်း လေမိုးပြင်း  
သန်သောအချိန်၌သာ တဲ့မှာ နေပြီး ကျွန်းအချိန်များမှာတော့  
ဘာန်းလေ့ကို အိမ်သဖွယ် ပြုလုပ်ကာ ပင်လယ်ပြင်အနဲ့ လူည့်  
ည့် သွားလာနေကြသည်။

အလုပ်တွင် အသုံးမာဝင်တော့သော သက်ကြီးချွဲယ်အိုး  
အချိန်သာ တဲ့အိမ်မှားတွင် ကျွန်းရိစ္စခဲ့ကြသည်။

ထိုးသို့ကျွန်းရိစ္စခဲ့ရာမှာလည်း ငှုံးတို့ဝိုင်းစာကို ငှုံးတို့

ဘာသာ ရွှေဖွေစားသောက်ကြရခြင်းဖြစ်၏။

ယခု မိုးရာသီ ရောက်ပြီးလဲ ပင်လယ်ပြင်မှာ မှန်တိုင်းများ  
မကြာခကာ ကျေနေသောကြာင့် လူအတော်များများမှာ ရွှေသီ  
ပြန်ရောက်နေကြချိန်ဖြစ်သည်။

“ကောင်းပြီ... သူ့ဝိညာဉ်ကို ကျွန်မခေါ်ပေးမယ်  
လော်မှုထားပေးပါ”

ဟု ပြောလိုက်သဖြင့် အဝင်ပေါက်လမ်းကို ဖွင့်ပေးလိုက်  
ကြသည်။ ဒိမ်မှာ ခြေတံရွည်အိမ်ဖြစ်ပြီး အောက်ထပ်သောင်  
ပြင်မှာ ပီးဖိုထားပြီး ထိုဓိုးပုဂ္ဂိုလ်တိုင်နေကြခြင်းဖြစ်၏။ နှီးက  
ကျွန်လွှားကို လုံးဝါရှုမထားတော့ဘဲ မျက်စိကိုမြတ်ကာ တစ်ခု  
တစ်ခုကို ရော်ပြောလိုနေလေသည်။ နဲ့ဘေးနားမှ ကြည့်နေ  
သူများကလည်း သူ့မကို စိတ်ဝင်စားစွာ စောင့်ကြည့်နေကြ  
သည်။

အတန်ကြာတော့ ရွှေလယ်ပိုင်းလောက်ဆီမှ ခွေး  
ဟောင်သုများ ပေါ်ထွက်လာသည်။

အားလုံးက ခွေးဟောင်သု ကြားရာဘက်သို့ ပြုင်စု  
လှည့်ကြည့်ကြသည်။

သို့သော် အမှာ်ဝပ်သန်းနေသော သောင်ပြင်ပေါ်မှာ  
အခြားဘာမှတော့ မတွေ့ရပေ။

ခွေးဟောင်သုများက တဖြည်းဖြည်းနှင့် နီးလာပြီး  
နောက် ပီးပုံမှ ထွက်နေသော ပီးခိုးငွေ့များမှာ လူပ်ယမ်းသွား  
လေသည်။

ခက်ကြာတော့ ပီးပုံနှင့် မနီးမဝေးမှာ ထိုင်နေသော

သုံးလွှာ့ပြတ်စွာယောက်စုံပြတ်စုံ၏။

“မတစ်ယောက်မှာ နေရာမှ ဆတ်ကနဲ့ ထာပ်ကာ နှီးကို  
ကြောက်ထောင့်နိုက်းနှင့် လူမ်းကြည့်နေသည်။

“နင် ငါကို ဘာကြာင့် ခေါ်တာလဲ”

ယောက်ဗျားတစ်ယောက်အသံမျိုးဖြင့် မေးလိုက်သည်။

“နင် ချေမှုးရဲ့ဝိညာဉ် မဟုတ်လား”

“ဟူတ်တယ်”

“အခုံ ဘယ်မှာနေသလဲ”

“ဘယ်မှာ နေရမှာလဲ ငါအိမ်မှာ ငါနေတာပေါ့”

ထိုစကားကြားသောအခါ ငျေမှုး၏မိဘများမှာ မျက်လုံး  
သွားသွားကြလေသည်။

“နင့်ကို ခေါ်ရတာ တမြားမဟုတ်ဘူး ငျေမှုး၊ နင်  
ဘယ်လိုသေတယ်ဆိုတာ အားလုံးသိအောင် ပြပြပြပေးဖို့ပဲ”

ထိုသို့ ပြောလိုက်သောအခါ ငျေမှုးဝိညာဉ်ဝင်နေသော  
နှီးမထုမှ တော်တော်နှင့် စကားသံ ထွက်မလာဘဲ နှီးကိုဘာ  
ကြောက်ထောင့်နိုက်းဖြင့် ကြည့်နေလေသည်။

သူ့အမှားအယာမှာ ဖြစ်နိုင်လျှင် နှီးကို ရန်မှုချင်ဟန်  
နိုင်သောလည်း တစ်ခုံတစ်ခုံကို ကြောက်လန့်နေဟန်ရှိလေသည်။  
အတန်ကြာတော့မှာ...”

“ကျူပ်သေရတာ သူ့နောက်ကို လိုက်သွားရင်းနဲ့ ပင်  
လယ်ရေအောက်မှာ ရှိတဲ့ ဝိညာဉ်တွေ ပိုင်းသတ်လို့ သေရတာ  
ပါ။ သူ့ကို ဘယ်တော့မှာ အခဲမကြေဘူး”

ဟု ပြောပြလေသည်။

ထိုစကားကြားသောအခါ နှီးက ရွှေလူကြီးဘက်သို့

လူည့်ကာ...

“အခုခတ္တ၊ အားလုံးကြားပြီမဟုတ်လား၊ ငချမ်းသေရ

တာ ကျွန်မသတ်လို့ သေရတာ မဟုတ်ဘူး၊ သူ့ပယောဂနဲ့သူ  
သေရတာပဲ၊ ကျွန်မမှာ အပြစ်မရှိပါဘူး”

ဟူ ပြောလိုက်လေသည်။

သို့သော်လည်း ငချမ်းမိဘများက ရွာလူကြီးကို အစား  
အသေက်များ သွားရောက်ပိုပေးထားသောကြောင့် မမျက  
သည်ဖြစ်စေ ရွာလူကြီးက ငချမ်းမိဘများ ကျွန်ုပ်လောက်သော  
စိရင်ချက်တစ်ခုကို ချုသည်။

အခြားမဟုတ်ပေါ်

ငချမ်းသေရခြင်းမှာ နှီးနှံနှင့် ပတ်သက်၍ သေရခြင်းဖြစ်  
ပေရာ သူမမှာ တာဝန်မက်းသောကြောင့် ကြောင်မတစ်ကောင်  
နှင့် ကဗျာန်းလေ့တစ်စင်း လျှော်ကြေးပေးရန် အမိန့်ချလိုက်လေ  
သည်။ နှီးမှာ ချုပ်မှုများကလည်း ထွေထွေထူးထူး အချင်းမပွားတော့  
ဘဲ နှီးစီးသော ကဗျာန်းလေ့နှင့် ကြောင်မတစ်ကောင်ကို အလျော်  
ပေးလိုက်ပြီး ပြန်သွားကြလေသည်။

ထိုအခါမှ ပြဿနာ အစပိုးလေတော့သည်။

ငချမ်းဝိညာဉ် ပူးကပ်နေသော မိန်းမမှာ ဝိညာဉ်မထွက်  
ဘဲ တင်းခံနေတော့သည်။

“ငါမှာ သေပြီးကတည်းက ဘာမှမစားရသေးဘူး၊ အခု  
ငါကြောင့် လျော်စင်းနဲ့ ကြောင်မတစ်ကောင် ရပြီးမဟုတ်လား၊  
လျောကို နှင့်တို့ ယူပြီး ကြောက်ကို ငါကို ချက်ပေး”

ဟူ တောင်းဆိုတော့သည်။

နည်းအပျိုးမျိုးနှင့် နှင့်ထုတ်သော်လည်း မထွက်ဘဲ ရှိနေ  
ရွာလူကြီးနှင့် ငှုံးကိုမိဘများက နတ်ဆရာ မူန်းထန်ကို  
ထုတ်ခိုင်းရလေသည်။

ထိုနောက် မူန်းထန်က လူနာကို ဖျာတစ်ချပ်ပေါ် အပို  
ငှုံး ငှုံးယူဆောင်လာသော ဦးချိုပုံသဏ္ဌာန် ပျုပ်ကလေး၏  
ခံပက်စွန်းတွင် ဖယောင်းတိုင်တစ်တိုင် ထွန်းပေးလိုက်လေ  
သည်။ ပြီးလျှင် လူနာမိန်းမန်ဘေး၌ ဆောင့်ကြောင့်ထိုင်ကာ  
သာနာခွဲကပ်နော်မှုများနှင့် မကောင်းသောဝိညာဉ် ပူးကပ်နော်  
မှုံးမှ ဖယ်ထွက်သွားစေရန် ယပ်တောင်တစ်ခုဖြင့် ခပ်ပြင်းပြင်း  
သေားပေးလေသည်။

(ငှုံးမှာ ဆလဲတို့ ပယောဂကုထုံးဖြစ်ပြီး အခြားမူကဲ  
သူ့လည်း ရှိပေသေးသည်။)

ထိုသို့ ယပ်တောင်နှင့် ခပ်ပြင်းပြင်း ခတ်ပေးနေစဉ်  
သားနားမှာ ချထားသော ပျုပ်ကလေးထဲမှာ ထည့်ထားသော  
သူ့လျှော်နှင့် ဆန်မန်းပေါက်ပေါက်များကို ထိုမိန်းမပေါ်သို့ ကြေချ  
းရသေးသည်။

ထိုနောက်တွင် ငှုံးတို့ဘာသာဖြင့် ဂါတာမန္တာနှင့် ပြောက်  
ရွာလူကို ရွတ်ဖတ်သရေးရနှေ့ယ်ရပြန်သည်။

တော့စောင့်နတ်၊ တော့စောင့်နတ်၊ ကျွန်းစောင့်နတ်  
ပင်လယ်စောင့်နတ်များကိုပါ ပင့်ဖိတ်ကာ တိုင်တည်ပြောဆို  
သည်။

“အိုး... နတ်အပေါင်းတို့ ကျွန်ုပ်တို့ ပင့်ဖိတ်ရာ ဤ  
ရှာသို့ လာကြပါကုန်လော့၊

ကျွန်ုပ်အား ကူညီစောင့်ရှောက်ကြပါကုန်လော့?  
 ဤနေရာတွင် ဝင်ရောက်နောင့်ယှက်နေသော မိန္ဒ  
 ဝိညာဉ်အား ဤနေရာမှ အမြန်ဖယ်ရှားပေးပါကုန်လော့?  
 ဤနေရာမှ ဝေးရာသို့ နှင့်ထုတ်ပေးပါကုန်လော့?"  
 ဟု အဖန်ဖန်အထပ်ထပ် တိုင်တည်ပြောဆိုရင်းမှာဖော်  
 နှစ်ဆရာများထန်မှာ တစ်ကိုယ်လဲး ထိမ်းထိုးလှပ်ရှားလာတော်  
 တော့သည်။

ထို့ရောက် ဝိညာဉ်ပူးကပ်နေသော မိန္ဒာများရင်ဘင်း  
 တစ်နေရာသို့ ပါးပေါ်ဖြင့် စုပ်ကာ တံတွေးများကို နဲ့သေးသွေး  
 ထွေ့ကနဲ့ ထွေ့ကနဲ့ ထွေးထုတ်ပစ်လေသည်။

ငှင်းကုထဲးမှာ လူနာရှင်မှာ ပူးကပ်နေသော မကောင်း  
 ဆိုးဝါးဝိညာဉ်တိုကို ဝင်ရောက်လာသော နှစ်တို့၏တန်ခိုးဖြုံး  
 နှင့်ထုတ်ပစ်နေခြင်းပင်ဖြစ်၏။

အတန်ကြောသောအခါ ဝိညာဉ်ပူးကပ်နေသော မိန္ဒာ  
 မှာ တဟင်းဟင်းနှင့် သက်ပြင်းချကာ အိပ်ပျော်သွားလေတော့  
 သည်။

ထိုအမျိုးသမီး ပြီမသက်သွားတော့ နှစ်ဆရာများထဲ့၊  
 ၏ ဝိညာဉ်နှင့်ထုတ်သော အလုပ်ကိစ္စသည်လည်း ပြီးဆုံးသွား  
 လေတော့သည်။



အခန်း(၅)

## ပြောကြုံသက်သွာ့ပူးသန်းသောက်စာမျိုး

နိမောင်တို့မှာ ပလေ့ကာကွန်းသို့ ပြန်ရောက်သော  
 အခါ မှန်တိုင်းအရှိန်ကြောင့် ပင်လယ်ပြင် မငြိမ်မသက် ရှိနေ  
 သေးရာ စွာမှာပင် နားနေကြရသေးသည်။

ငှင်းတို့အဖွဲ့မှာ လေးယောက်အဖွဲ့ဖြစ်သည်။  
 နိမောင် ဦးမွန်တော်၊ စောထိုးနှင့်မဲ့အောင်တို့ ဖြစ်ကြ  
 သာ လူလွတ်တွေချည်းမို့ လေ့တစ်စင်းတည်းနှင့် အတူတကွ  
 ဗားကာ စုပေါင်းအလုပ်လုပ်ကြခြင်းဖြစ်ပေသည်။

နီမောင်နှင့် စောထီး၊ ငမဲအောင်တို့ သုံးယောက်မှု  
အသက်နှစ်ဆယ်ကျော်အရွယ်ရှိကြပြီး ဦးမွန်ထောက အသက်  
ငါးဆယ်ကျော်အရွယ်ခန့်ခွဲလေသည်။

လေးယောက်စလုံးပင် ပင်လယ်ရေပြင်မှာမွေး၊ ပင်  
လယ်ရေပြင်မှာပင် ဤဪးပြင်းခဲ့ကြသူများဖြစ်ကာ ရောင်တုရား  
သော်လည်းကောင်း များစွာကျွမ်းကျင်ကြလေသည်။

ဆလုံတို့တွင် ရှေ့ခြားအမြဲနေသူများကို ရေဆလုံဟု ခေါ်  
ပြီး ကုန်း၌ နေသူများကို ကုန်းဆလုံဟု ခေါ်ဝေါကြသည်။

နီမောင်တို့ကတော့ ဆလုံလူမျိုးများ မဟုတ်ကြပေး။

အခြားအာရပ်ဒေသမှ မြိုတ်ကျွန်းစုများဘက်သို့ လူ  
ရောက်အလုပ်လုပ်ကိုင်ကြသူများဖြစ်ကြကာ ပင်လယ်ရေပြင်း  
ပေါ်မှာ မြောက်မြားလှုစွာသော ကျွန်းစုများရှိပြီး သဘာဝ သယ်  
ကဗျာ ပစ္စည်းများ၊ ပေါ်မြားလှုသဖြင့် ဆလုံအများစု ရှိသော  
ပလေ့ကာကွန်း၌ အခြိုက်ကာ အလုပ်လုပ်နေကြသူများဖြစ်  
သည်။

နီမောင်မှာ ဆခ်မရှိတော့ပေး။

ပလေ့ကာကွန်း ရောက်ကာမှ ပင်လယ်ထွက်ရင်းနှင့်  
သေဆုံးသွားခြင်းဖြစ်ပေးသည်။

ဆခ်ကြီး မရှိတော့သည့်နောက်ပိုင်းမှာလည်း နေပြုဖို့  
မပြန်တော့၊ မိခင်ဖြစ်သွားကို ပလေ့ကာကွန်းမှာပင် တဲ့အိမ်တစ်  
လုံး ဆောက်ထားကာ အဖော်များနှင့် ပင်လယ်ပြင် ထွက်ကာ  
အလုပ် လုပ်ကိုင်နေသူဖြစ်သည်။

ဦးမွန်ထောက်၊ စောထီးနှင့်ငမဲအောင်တို့မှာလည်း သူနှင့်

အားပါလာကြသူများဖြစ်ပြီး အလုပ်လုပ်တော့လည်း အတူ  
အုံ လုပ်ကိုင်ကြသူများဖြစ်ပေသည်။

ယခုလည်း ပင်လယ်ပြင် ထွက်ကြရင်းမှ ရှုတ်တရက်  
ကိုင်းတိုက်ခတ်လာသောကြောင့် နီးစပ်ရာ ကျွန်းတစ်ကျွန်းထိုး  
ရာက်ခိုနားကြရသည်။

ထိုကျွန်းမှာ အခြားမဟုတ်ပေး။

ဆလုံလူမျိုးတို့ အလောင်းလာပို့လေရှိသော ဂုဏ်းတို့၏  
ပြီးမျှ သတ်မှတ်ထားသော 'ဝိညာဉ်ကျွန်း' ပင်ဖြစ်၏။

ငါးတို့လေး ကမ်းစပ်ရောက်သောအခါ လိုင်းပုတ်သည့်  
ကြောင့် ကမ်းစပ်ပေါ် လိမ့်တင်နေသော ကဗျာန်းလေ့တစ်  
ဦးကို လှမ်းမြင်ကြရသည်။

ကဗျာန်းလေး နှိမ်လျင် ထိုကျွန်းပေါ်သို့ လူရောက်နေ  
ကြောင့် သိနိုင်ပေးသည်။

အကယ်၍ မှန်တိုင်းမိပြီး ဗုက္ကရောက်နေသူ တွေ့ပါက  
အကွဲအညီပေးရန် နီမောင်တစ်ယောက်တည်း ကျွန်းပေါ်တက်  
လာရာမှ မမျှော်လင့်ဘဲ နှီးနှီးမှာ အကျိုးကြောင်းဖြစ်သည်။

တကယ်တော့ ဝိညာဉ်ကျွန်းပေါ်တွင် လူတစ်ယောက်  
တွေ့ရသည်မှာ ဆန်းကြယ်သည့်ကိစ္စတော့ မဟုတ်ပေး။

သို့သော် နှီးလို့ မိန်းကလေးတစ်ယောက်နှင့် ဆုံးတွေ့ရ<sup>၁</sup>  
သုံးမျိုးကတော့ သာမန်တိုက်ဆိုင်မှုမျိုး မဟုတ်ဘဲ ဆန်းကြယ်  
ပေသည်။

ယခုတော့ သူမှိတ်ထဲမှာ နှီးအပေါ်၌ စွဲလန်းမှု သံယော  
တွယ်နေခဲ့မိပေပြီး။

“မင်းကလည်း... တောထဲမှာ အမှတ်မထင် တွေ့ရမဲ့ ဆလုံမလေးတစ်ယောက်ကိုများ ဒီလောက်ခွဲလမ်းနေရတာလဲ မဟုတ်ကာမှုလွှဲရော... တစ်ညွှန်း တောထဲမှာ နှစ်ယောက် တည်း အတူပြန်ခဲ့ရတော့ မင်းတို့ အချစ်တွေ လွန်ခဲ့ကြပြီမဟုတ်လား”

ဟု တောထိုးက စူးတံတစ်ခွောင်း ပြုလုပ်နေရာမှ လှမ့်မေးသည်။

“မဟုတ်ပါဘူးဘွာ... ငါတို့နှစ်ယောက်ရဲ့အချစ်က အခုအချိန်ထိ သန့်စင်နေဆဲပါပဲ”

ထိုအခါ ငါးအောင်ကပါ ဝင်ပြောသည်။

“အင်း... မင်းခွဲလန်းမယ်ဆိုရင်လည်း ခွဲလန်းလောက် ပါတယ်၊ ကောင်မလေးက အဝေးက လွှားမြင်လိုက်ရတာ တောင် အတော်ကလေး ချောသားဟာ နောက်ပြီး သူရဲ့ပုံပန့် သဏ္ဌာန်က ဆလုံလုံမျိုးတစ်ယောက်နဲ့လည်း သိပ်မတူတာ အမှန်ပဲ”

ဟု မှတ်ချက်ချသောအခါ မလျှပ်းမကမ်းမှာ ကွွမ်းအော် တစ်လုံးကို ရွှေချုပြီး ကွွမ်းယာစားနေသော ဦးမွန်တော်က ဝင်ပြောသည်။

“ဆလုံလို့ အမည်တပ်ထားပေမယ့် သူတို့မျိုးနှစ်ယ် ခပ်ဆင်ဆင်တွဲမျိုးနှစ်ယ်တွေက အများကြီးပဲဟာ မောက်ငါးထိ ဆလုံတွေဟာ ငါတို့နှစ်ငါးထဲမှာ ပေါက်ဖွားကြီးပြုးခဲ့တဲ့ တိုင်းရင်းသားလူမျိုးတွေတော့ မဟုတ်ဘူး”

“ဒါဖြင့် သူတို့က ဘယ်အရှင်က လာကြတာလဲ အဘာ

ထိုအခါ ဦးမွန်တော်က ဂင်းလေ့လာမှတ်သားထားသော အကြောင်းအရာအချို့ကို ပြောပြလေသည်။

ဆလုံတို့သည် အာရာအရွှေတောင်ပိုင်းတွင် ဒုတိယ နေ့ အကျခုံးဖြစ်သော ‘ဉာဏ်တစ်’ အမျိုးနှစ်ယ်ဝင်များဖြစ်သည်။

ဂင်းတို့အသုံးပြုသော ဘာသာစကားသည် ဉာဏ်တစ် အချိုးအနွဲယ်ဝင်များ သုံးစွဲသောစကားနှင့် ဆင်ဆင်တူလေ သည်။

အချိုးစကားလုံးများမှာ အတူတူဖြစ်ပေသည်။

ထိုအနွဲယ်ဝင်များထဲမှာပင် ‘ဉာဏ်တို့ရှင်း’ အနွဲယ်နှင့် ဉာဏ်တို့အေးရှားတစ် အနွဲယ်ဟူ၍ နှစ်မျိုးရှိရာ ဉာဏ်တစ် အနွဲယ်ဝင်ဖြစ်သော ထိုအုပ်စုတို့ော်စုံအနက်မှ ဉာဏ်တို့ရှင်း အုပ်စုတို့တို့မှာ ဆင်းသက်ကာ ဆလုံလုံမျိုးများ ဖြစ်ပေါ်ခဲ့ရပေ သည်။

အင်းတို့ရှားနှင့် မလေးလူမျိုးစုကြီးမှ အုပ်စုတစ်စုတို့ သည် အခြားအင်းအားကြီးသောလူမျိုးများ၊ အုပ်စုများ၏ တိုက် ရုံးကြိုးရှိပြုများနှင့် လွမ်းမိုးမိုးနှစ်ချုပ်ခြုံမှုများကြောင့် လွတ်ပြောက်ရာအောင်သို့ ထွက်ပြုးတိမ်းရောင်လာကြရသည်။

ဂင်းတို့၏အသက်မွေးဝင်းကြောင်းအလုပ်မှာ ပင်လယ် ပြင်ကို အမိုပြု၍ ရှာဖွေစားသောက်ကြရာ ထိုသို့လှည့်လည်ရင်း မြင်မာနိုင်တဲ့တောင်ဘက်စွန်းရှိ ကျွန်းစုများသို့ ရောက်ရှိလာ သည်။

သဘာဝ သယံဇာတ ပေါ်များကာ အနောင့်အယုက် အနွဲရာယ်များ ကင်းဝေးသော မြတ်ကွွန်းစုများတွင် လှည့်လည်

နေထိုင်ကြရင်း ကာလကြာသောအခါ ဆလုလူမျိုးများ ဖြစ်ပေါ်  
လာခဲ့ခြင်းပင်ဖြစ်၏။

ရွှေးအခါက ကော့သောင်းဒေသများ မြို့ပြအဆင့် မရှိ  
သေးပေ။ မလိဝံးဒေသ မြို့ပြပြိုစ်ခဲ့စဉ်အချိန် (၁၈၆၅)ခုနှစ်ဝန်  
ကျင်ခန့်တွင် လူဦးရေ(၇၈)ဦးခန့် ပါသော ခါတန်းဟု ခေါ်သည်  
တာတန်း ဦးဆောင်သော မလေးနှယ်ဝင်အချိန့် ဆလုလူမျိုး  
တို့သည် ယခုလက်ရှိ ကော့သောင်းမြို့ မလေးစုကမ်းနားရေစ်  
တွင် စတင်လာရောက်၍ အခြေခံနေထိုင်ခဲ့ကြသည်။

နောက်တစ်ဖန် (၁၈၆၅)ခုနှစ်ဝန်ကျင်ခန့်တွင် မလိဝံး  
နှင့် မြို့ပြတိကျွန်းစုများသို့ ဝင်ထွက်သွားလာ၍ ကုန်သွယ်ခဲ့ကြသော  
'နာအူဒါအာမက်' ဦးဆောင်သည် (၁၉)ဦးပါ ဆွေမျိုးတစ်စုတို့  
သည် ကော့သောင်း ရှင်ကြီးမော်တည်ရှိရာ အော်ဝိုက်စခန်းတွင်  
တဲ့အိမ်များ ဆောက်လုပ်ကာ လာရောက်နေထိုင်ခဲ့ကြလေသည်။

(၁၈၆၅)ခုနှစ်နောက်ပိုင်းရောက်မှ 'ကော့သောင်း' ဟု  
ဖြစ်ပေါ်လာသည့်နေရာမှာ တဖြည်းဖြည်းနှင့် တိုးတက်စည်ကား  
လာခဲ့ခြင်းဖြစ်၏။

ထိုပြင် ဆလုတို့၏ဘာသာစကားနှင့် အယူအဆစေလေ  
စသည်တို့မှာ မလေးလူမျိုးတို့၏စကားနှင့် အယူအဆများ ထူ  
သောကြောင့် မလေးလူမျိုးတို့နှင့် ဆက်စပ်မှုမက်းဟုလည်း  
ဆိုနိုင်ပေသည်။

အချိုကလည်း မလေးနှင့် မပတ်သက်ဘဲ သီးခြားရှိ  
ခြင်းဖြစ်မည်ဟု မှတ်ချက်ချခဲ့သည်။

ဆလုလူသောအမည် မြန်မာနိုင်ငံနယ်နိမိတ်အတွင်း

ဆာက်မှ ပေါ်ပေါက်ခဲ့ကန်ရှိပေသည်။

ဆလုလူသောပေါ်ဟာရကို မြန်မာနှင့် မွန်လူမျိုးတို့က  
ဆတင်သုံးခဲ့ခဲ့ကြသည်။

ဆီလုံ(Selone) ဆီလောင်း(Selong) ဆလုံ(Salon)  
ဆည်ဖြင့် ခေါ်ဝေါ့ခဲ့ရာမှ ဆလုံဖြစ်လာခဲ့သည်။

ဆလုတို့ကို အခြားလူမျိုးများမှ (Selang) သီးမဟုတ်  
ဆလုံ(Salon) ဟု အခေါ်အဝေါ်နှစ်ဖျို့ဖြင့်သာ ခေါ်ဝေါ့ခဲ့ကြပေ  
သည်။

အမှန်တော့ ဆလုတို့သည် ငှုံးတို့ ဆလုတူ အမည်နာမ  
ခေါ်ဝေါ့ခြင်းထက် 'မော်ကင်း' ဟု ခေါ်ခြင်းကို ပိုမိုနှစ်သက်  
သောကျလေ့ရှိသည်။

မော်ကင်းဟူသောအဓိပ္ပာယ်မှာ 'ဆားငန်ရေတွင် နှစ်  
ငြိုင်နေသူများ' ဟု အဓိပ္ပာယ်ရသည်။

ငှုံးတို့အနေနှင့်လည်း မိုးလင်းမှုမိုချပ် တစ်နေဝံင် တစ်  
နေထွက်ဆိုသလို ပင်လယ်ရေအောက်များသာ အစဉ်အပြု နေကြ  
ရသောကြောင့် ဆလုလူသောအမည်နာမထက် မော်ကင်း (Maw Kin) ဟူသောအမည်နာမက ပို၍လိုက်လော့မှု ရှိပေ  
သည်။

ရွှေးအခါက ဆလုတို့ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်  
နေထိုင်ခြုံသောအချိန်ကာလလောက်မှာ နိုဂါရိက်(နိုဂါရိတို့)  
ဟု ခေါ်သော ကပ္ပလီလူမျိုးအချို့လည်း လာရောက်နေထိုင်ခဲ့ကြ  
ရသည်။

ငှုံးတို့သည် (Semai) စပင်ဟု အမည်ရှိပြီး ရွှေး

ဟောင်းလူသားအချိုပင်ဖြစ်၏။

မလေးရားနှင့် အင်ဒိန္ဒီးရားနိုင်ငံတွေကလည်း ငှါးကပ္ပလီတိုကို စမင်(Semai) ဟုပင် ခေါ်ပေါ်ကြသည်။

ငှါးတို့လာရောက်နေထိုင်ခဲ့သောအရပ်မှာ မွန်ပြည်နယ်ဘိလူးကျွန်းတစိုက်နှုန်းဖြစ်ပေသည်။

ငှါးတိုကို မွန်တိုင်းရှင်းသားတွေက စမောင်း(Samauung) တဲ့ ခေါ်ပေါ်ကြသည်။

သုတေသနပညာရှင် ဒေါက်တာရှိအေဝရီအာဆင်က ငှါးပြုစွဲခဲ့သော အိန္ဒိယနိုင်ငံ ဘာသ္ဌာရလေလူမှုစစ်တမ်း၌ ဘီစီ(ပျော်)အထက်လောက်က မြန်မာနိုင်ငံ ဘိလူးကျွန်းမှာ နိုဂုံးအန္တယ်ဝင် စမင်လူမျိုးတွေ နေထိုင်ခဲ့ကြကြောင်း၊ ငှါးလူမျိုးတို့သည် လူသားကိုပင် စားလေ့ရှိသော ရေဘီလူးများဖြစ်ကြောင်း ရေသားမှတ်တမ်းတင်ခဲ့လေ့သည်။

နောက်ပိုင်းမှာတော့ မွန်တိုင်းရှင်းသားတွေခဲ့တိုက်ခိုက်နှင့်ထုတ်မှုကြောင့် တောင်ဘက်ပင်လယ်အရပ်ဒေသများသို့တဖြည်းဖြည်း ရွှေ့ပြောင်းသွားခဲ့ကြသည်။

ရွှေ့အခါက မှတ္တာမပင်လယ်ကျော်နှင့် ဘိလူးကျွန်းတစိုက်မှာ လူသားစားသည် နိုဂုံးအန္တယ်ဝင် စမင်တွေ နေထိုင်ခဲ့ကြရာ သုတေသနပညာရှင်များက လူသားစားသော ရေဘီလူးများဟု ခေါ်ပေါ်သတ်မှတ်ကြသောကြောင့် ငှါးတို့ အမှိုပြုနေထိုင်ခဲ့သောနေရာကိုလည်း ‘ဘိလူးကျွန်း’ ဟု အမည်တွင်ခဲ့လေသည်။

နောက်ပိုင်းမှာတော့ ငှါးတို့မှာလည်း ဆလုံလူမျိုးများနည်းတဲ့ ပင်လယ်အတွင်းရှိ လူသူ့အရောက်အပေါက်နည်းလှ

သာ ကျွန်းများသို့ ရွှေ့ပြောင်းသွားခဲ့ကြလေသည်။

နိုမောင်တို့သုံးယောက်မှာ ဦးမွန်ထော် ပြောပြသော အကြောင်းများကို များစွာစိတ်ဝင်စားမှု ရှိကြလေသည်။

“အဘပြောပုံအရဆိုရင် ရေဘီလူးလို့ခေါ်တဲ့ စမင်တွေ ဒါ ဒိပင်လယ်တော့ ကျွန်းတွေမှာ ရှိနေသေးတာပေါ်နော်”

ဟု နိုမောင်က ဖေးလိုက်သည်။

ဦးမွန်ထော်က ပါးစပ်ထဲမှ ကွမ်းဖတ်များကို ထွေးထုတ်ဖော်ပြီး လက်ဖက်ရည်ကြမ်းဖြင့် ပလုတ်ကျောင်းလိုက်သည်။

ပြီးမှ စကားဆက်ပြောသည်။

“ပင်လယ်ပြင်ထဲမှာ ကျွန်းကြီး၊ ကျွန်းငယ်၊ ကျွန်းစုတွေ အာများတိုး ရှိတာပဲ၊ လူသူမရောက်သေးတဲ့ ကျွန်းတွေလည်း မူရမတွေ့ကိုနိုင်အောင် ရှိတာပဲ၊ ဆလုံတွေတောင် ဒီကျွန်းတွေ ထိုက်မှာ ရှိနေသေးတာပဲ၊ ရေဘီလူးလို့ ခေါ်တဲ့ စမင်တွေလည်း လို့ ဝှက်ကျွန်းတွေမှာ ရှိနေနိုင်သေးတာပေါ့”

ငါ့မိတ်ဆွဲ ဒေါက်တာမင်းထင်ကျော်ဆိုရင် စမင်လို့ ခေါ်တဲ့ ရေဘီလူးတွေကို တွေ့ဖူးရှိ မကဘူး၊ အသက်လုပ်းသုသေကိုယ်သော တိုက်ခိုက်ခဲ့ဖူးသေးတယ်”

(ထိုအကြောင်းများကို ဒေါက်တာမင်းထင်ကျော် ပါဝင်သော စာအုပ်များတွင် ဖတ်စွဲနိုင်ပါသည်။)

“ဒီအတိုင်းဆိုရင် မင်းနဲ့ တွေ့တဲ့ကောင်မလေးက ရေဘီလူးတွေခဲ့အဖူးများ ဖြစ်နေရော့သလား”

ဟု ငမ်အောင်က ပြောသည်။

“မင်းကလည်းကွာ... ဒီလောက်ချောတဲ့ မိန်းကလေး

တစ်ယောက်က ရေဘိလူးဖြစ်နိုင်ပါမလားဟ"

"မပြောတတ်ဘူးလေကွာ... နိမောင်ကို ရုပ်ချော ချောလေးနဲ့ ပြားယောင်းပြီး စားဖို့များ ကြွှေးစားနေသလားမှ မသိတာ"

"မင်းကလည်း... တစ်ညလုံး ဂုဏ်မှာ နှစ်ယောက် တည်း နေကြတာ၊ စားချင်မှတော့ အမိုးအသားတောင် ရှာမရ အောင် စားပစ်လိုက်မှာပေါ့"

ထိုနောက် စကားပိုင်းသိမ်းကာ လူဝှုံးကြပြီးနောက်တွင် နိမောင်တစ်ယောက်တည်း ပင်လယ်ကမ်းခြောက်သို့ ဆင်းလာ ခဲ့လေသည်။

နေဝါယားပြီဖြစ်သောကြောင့် ဆည်းဆောင်အချို့ က ပင်လယ်ရေမျက်နှာပြုနှင့် သောင်ပြန်ပေါ်သို့ ဖြာဆင်းကျ နေသည်။

ပင်လယ်ပြုပေါ်မှ ဆားနဲ့ဆားငွေ့များကို သယ်ဆောင် လာသော ပင်လယ်လေသည် ကမ်းပေါ်သို့ ပြတ်သန်းလျက် ထို့ တဆင့် သစ်တော့အတွင်းသို့ တိုးဝင်သွားလေသည်။

လေနှင့် တွေ့လိုက်သောအချိန်မှာ သစ်ပင်များ၏အော် ဟစ် နှုတ်ဆက်သံများ ပေါ်ထွက်လာသည်။

ထိုအခိုက်မှာပင် လှိုင်းကြက်ခွပ်ကလေးများကလည်း ကမ်းခြေတလျောက် ပြေးလွှားကာ တဖျော်ဖျော်နှင့် ခုန်ပေါက်နေကြတော့သည်။ နိမောင်က အလင်းရောင် အနည်းငယ် ရှိနေ သော သောင်စပ်နေရာတွင် ထိုင်ခုလိုက်သည်။

နေလုံးကြီး ဝင်သွားတာ အတန်ကြောပြုဖြစ်သောကြောင့်

## ထုံးထွန်းပြတ်စွာယ်ရောင်

၃၃

ပင်လယ်ရေပြုပေါ်မှာ ဆည်းဆောင်များ ပျောက်သွားပြီး အမှာင်ရိုင်များ ဖုံးလွမ်းလာချေပြီး

အမောင်ဖူးသွားသည်နှင့် ပင်လယ်ရေပြုပေါ်အနှံ့အပြား တွင် မီးရောင်များ တလက်လက် ပေါ်ထွက်လာသည်။

ကင်းမွန်ဖမ်းသောလေ့များမှ မီးရောင်ဖြစ်သည်။

လရောင်မရှိသော မောင်မိုက်သည်ညမျိုးတွင် ကင်းမွန် များသည် မီးရောင်ရှိသောနေရာသို့ လာလေ့ရှိရာ မီးထွန်း၍ အလွယ်တကူ ဖမ်းယူကြလေသည်။

နိမောင်မှာ သောင်စပ်မှာ ထိုင်ရင်း အဝေးဆီးလှမ်း ပြုပေါ်ရသောပြုကွင်းများကို လှမ်းမျှော်ကြည့်ရင်း နှီးကို ထူးထူးခြားသိတေရနနေသည်။

နှီးသည် သာမန်မိန်းကလေးတစ်ယောက်နှင့် မတူ သော မိန်းကလေးတစ်ယောက်ဖြစ်သည်။

အချစ်နှင့် ပတ်သက်လာသွင် ဆုံးဖြတ်ချက် ခိုင်မာပြီး ခုံံသောသတ္တိမျိုးရှိသည်။

သူ့အပေါ်မှာလည်း ယုံကြည့်မှုနှင့် ယဉ်သော မျှော်လင့် ခုက်ထားဟန်ရှိသည်။

သူ့အနေကလည်း နှီးကို ချစ်သည်။

ဘယ်လိုသံသယမှ မရှိဘဲ ဖြေဖြေစင်စင် ခုစ်ခြေးမျိုးနှင့် ချစ်သည်။ သို့စေကာမူ ယခုအခါမှာတော့ သူတို့နှစ်ယောက် အတွက် တွေ့ဆုံးမြင်ပို့ အခွင့်အရေး မရှိပေါ့။

နှီးတို့ နေသော မယ်ကလောက်ကျွန်းဆိုသည်မှာ ဘယ် နေရာမှာ ရှိမှုန်းပင် မသိရပေါ့။

ပင်လယ်ပြင်အနဲ့အပြားတွင် ကျွန်းတိုးကျွန်းထောင်ပါ၏  
များစွာရှိနေရာ မယ်လလက်ကျွန်းကို လိုက်ရှာရသောကိစ္စာ့  
ပံပံထဲမှာ နှမ်းတစ်စောင့်ကို လိုက်ရှာရသူကဲ့သို့ ရှိပေလိမ့်မည်။

သို့သော်လည်း တစ်နေ့တော့ နီဒီရှိရာသို့ အရောက်  
သွားမည့်ဟုတော့ စိတ်ကူးထားသည်။

ညြိုးပိုင်း ရောက်လာတော့ အအေးခါတ်က ပိုလာဖေ  
သည်။

နီမောင်မှာ သစ်ပင်ကို မို့ရင်း အတွေးကောင်းနေရာ  
ခက်ကြာတော့ မေးကန့် အိပ်ပျော်သွားလေသည်။

အခိုင်မည်မျှကြာအောင် အိပ်ပျော်သွားသည် မသိဖေ  
နားထဲမှာ ခြေထဲလိုလို ခေါ်သဲလိုလို ကြားရသဖြင့် ပြု  
နိုးလာသည်။ မျက်စိဖွင့်ကြည့်လိုက်သောအခါ မလှမ်းမက်း  
နေရာမှာ လူတစ်ယောက် ရပ်နေသည်ကို လှမ်းမြင်ရသည်။

ပင်လယ်လေကြာင့် ဆံပင်ရှည်များက လေထဲမှာ လွှဲ  
မော့နေသည်ကို လှမ်းမြင်ရသောအခါ ရင်ထဲမှာ လူပုံရှားသွား  
လေသည်။

“နီမောင်...”

ခုပ်တိုးတိုးခေါ်သဲကြာင့် ဝမ်းသာစိတ်နှင့်အတူ နေရာ  
မှ ထကာ ထိနေရာသို့ လျှောက်သွားလေသည်။

“ဟင်... နီ”

သော်ပြင်ပေါ်မှာ ရပ်နေသူမှာ သူချွစ်သောနီပင် ဖြစ်  
သည်။

နီဒီက သူရင်ခွင့်ထ ပြေးဝင်လာသလို နီမောင်က

ထည်း ခုပ်တင်းတင်းကလေး ဖက်ထားလိုက်သည်။

ဝေးကွာနေတာ မကြာလှသေးသော်လည်း နှစ်ပေါင်း  
ခုံးစွာ ကြာနေသည့်အလား တစ်ယောက်နှင့်တစ်ယောက်  
တင်းတင်းကြပ်ကြပ် ဖက်ထားကြလေသည်။

အတန်ကြာမှ လူချင်းခွာပြီး နီမောင်က မေးရသည်။

“နင် ဘာနဲ့ လာတာလဲ၊ ဘယ်သူနဲ့ လာတာလဲ”

“ငါတစ်ယောက်တည်း ဒီလိပ် ရောက်အောင်လာခဲ့တာ  
ပေါ့”

ကမ်းဘက် လှမ်းကြည့်လိုက်တော့လည်း ကပန်းလျေကို  
ခေါ်ရပေါ့။

ယခုအခိုင်တွင် သူတို့နှစ်ယောက်အတွက် အခြားကိစ္စာ့  
ခုံးက အရေးမကြီးလှတော့ပေါ့။

နီဒီတစ်ယောက် ဘယ်ပုံးဘယ်နည်း ရောက်လာသည်  
ဆက် ယခုကဲ့သို့ ရောက်လာသည်ကိုပင် ဝမ်းသာနေချေသည်။

“နီမောင်... နင် ငါကို တကယ်ချိစာလားဟင်”-

“ချိစာပေါ့ နီဒီရဲ့ ဘာဖြစ်လို့ မေးတာလဲ၊ ငါကို မယုံ  
လို့လား”

“မယုံလို့တော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ငါလေ နှင့်ကို  
မြင်ကတည်းက အရမ်းချိစာပဲ၊ ငါချိစာလောက် မချိစာမှာ  
မီးရိမ်လို့ မေးတာပါ”

“ဒါအတွက် စိတ်မပူပါနဲ့ နီဒီရှယ် ငါအချိစာ နှင့်ထက်  
ခို့ရင်တော် မလျှော့ပါဘူး၊ အော်လိုချိစာလို့လည်း ငါ နင်နဲ့ အတူ  
တူ နေရအောင် ကြီးစားပါမယ်”

“ဒီစကားကြားရတာ သိပ်ဝမ်းသာတာပဲ၊ နင် ငါရှိတဲ့ ကျွန်းကို လာခဲ့မှာလားဟင်”

“လာမှာပေါ့ နိမ့်ပဲ ဘယ်လိုလာခဲ့ရမလဲဆိုတာ ပြော”  
ထိုအခါ နိမ့်က တောင်းကင်ပြင်ကို လက်ညီးထိုး၏  
သည်။

“ဟိုကောင်းကင်မှာ လင်းနေတဲ့ကြယ်ဖြီးကို မြင်  
သလား”

“အင်း... မြင်တယ်လေ၊ သောကြာကြယ် မဟုတ်  
လား”

“အဲဒီသောကြာကြယ်ကို လျှော့ဗီတည့်တည့်ထားပြီး ယူ  
ရင် ငါနေတဲ့ချာကို ရောက်နိုင်ပါတယ်”

ပင်လယ်ပြင်၌ ခရီးသွားသူများအတွက် နေလအထိ  
အဝင် တောင်းကင်ပေါ်မှ ကြယ်များသည် သူတို့အတွက် လမ်းပြီ  
အိမ်မြှောင်များပင်ဖြစ်လေသည်။

“စိတ်ချပါ... ငါလာခဲ့ပါမယ်၊ ငါရောက်လာရင် နှင့်  
မိဘတွေဆီက တစ်ခါတည်း တောင်းပြီး ခေါ်လာခဲ့ပါမယ်”

“ငါ အခုလာတာ နှင့်ကို ပြောစရာရှိလို လာခဲ့တာ”

“ဘာပြောမှာလဲ... ပြောလေ”

“အဗြားတော့ မဟုတ်ပါဘူး၊ ရွာမှာ ငါကို တောင်းယူဖိုး  
တော်သားနေတဲ့လူတွေ အများကြီးရှိတယ်၊ ငါမိဘတွေကလည်း  
သူတို့ကို မလွန်ဆန့်နိုင်ဘူး”

ခုံအပြင် ငါတို့ကျွန်းနဲ့ မဝေးတဲ့နေရာ စမင်တွေ နေတဲ့  
ကျွန်းရှိတယ်”

“ဟင်... စမင်ဆိုတာ ရေဘီလူးတွေကို ပြောတာ  
သေား”

“ဟုတ်တယ်... သူတို့ရဲ့ခေါင်းဆောင် ယက္ခဆိုတဲ့  
အိမ်းကလည်း ငါကို သူတို့ကျွန်းမှာ ထားပြီး နှစ်ဘုရားမ လုပ်ဖို့  
ဘာတောင်းနေတယ်”

“သူတို့က နှစ်ဘုရားမ လုပ်ဖို့ နှင့်ကို ဘာကြောင့် ရွေး  
ဘာလဲ”

“ငါက သူတို့အလွန်ကြောက်တဲ့ ဝိဉာဏ်တွေကို မြင်နိုင်  
ဘုံးနိုင်တယ်၊ ခေါ်နိုင်တယ်၊ ပြန်လွှတ်နိုင်တယ်၊ ဝိဉာဏ်တွေက  
အောမိန့်ကို နာခံကြတယ်၊ ဒါကြောင့် နှစ်ဘုရား လုပ်စေချင်တာ  
သေား”

“ဒီလိုကိစ္စတွေက ရှိသေးလို့လား၊ ငါကြားဖူးတာက  
ဘာ့ ဒီလိုကိစ္စတွေက နိုင်ပြားက အာဖရိက တောနက်တွေ  
အောပဲ ရှိတယ် မဟုတ်လား”

“သူတို့ကလည်း အဲဒီဘက်ကနေ ရောက်လာကြတဲ့  
လူနှင့်းတွေဆီတော့ နှစ်ဘုရားမ ကိုးကွယ်တဲ့စေလေတွေ ရှိကြ  
သေးတယ်၊ ငါတို့ရွာတွေမှာတောင် နှစ်ဆရာကို ကြောက်နေရ  
သေးတာပဲ”

“ဒီတော့ ဘယ်လိုလုပ်မလဲဟင်”

“နင် ငါကို တောင်းမယူနိုင်သေးခင် ငါတို့နှစ်ယောက်  
ဘုံးယောက်နှစ်ယောက် ပိုင်ဆိုင်နေရအောင် လက်ထပ်ထား  
ကြရင် မကောင်းဘူးလားဟင်”

ထိုစကားကြားသောအခါ နှစ်မောင်မှာ အုံသြုံးနှင့်

အတူ စိတ်လှပ်ရားသွားလေတော့သည်။

သူ့အနေနှင့်လည်း နီးနှင့် ခွဲခြားမည်ကို မလိုလားဖော်  
သို့ကြောင့်...။

“လက်ထပ်တာကတော့ ဟုတ်ပါပြီ၊ ဘယ်သူ့ကို တိုင်  
တည်ပြီး ဘယ်လိုလက်ထပ်မှာလဲ”

“ဝိဉာဏ်တွေကို သက်သေထားပြီး ပင်လယ်ပြင်ကြီးထိုး  
တိုင်တည်ပြီး လက်ထပ်ကြမှာပေါ့”

“ဝိဉာဏ်တွေ... ဟုတ်လား”

“ဟုတ်တယ်လေ... ဒီနားတစိုက်မှာ ဝိဉာဏ်တွေ  
အများကြိုးရှိတာပဲ သူတို့ကို ခေါ်ပြီး သက်သေလုပ်ခိုင်းရမှာပေါ့

လူတွေကို သက်သေခေါ်ရင် မဟုတ်တာ ပြောချင်ပြော  
မယ်၊ သူတို့ကတော့ ဘယ်တော့မှ မဟုတ်တာ မပြောကြဘူး။

“ဒီလိုဆိုရင်လည်း ငါတို့နှစ်ယောက် ပင်လယ်ပြင်ကို  
တိုင်တည်ပြီး လက်ထပ်ကြတာပေါ့”

ဟု ပြောဆိုကာ တစ်ယောက်လက် တစ်ယောက်ဆွဲကာ  
သောင်ပြင်အစပ်သို့ ဆင်းလာခဲ့ကြသည်။

ထိုသို့လာရင်းမှာပင် နီးကို သူ့မပတ်ဝန်းကျင်ကို ကြည့်  
ကာ...။

“ငါတို့နှစ်ယောက် လက်ထပ်ကြတော့မလို့ နှင့်တို့ သက်  
သလိုက်ခဲ့ကြပေါ့”

ဟု တွေ့သမျှ ခေါ်သွားလေသည်။

နီမောင်ကတော့ ဘာမှမပြင်ရပေါ့။

ကမ်းစပ်သို့ ရောက်သောအခါ နီးကို ပြန်ပြီးနေသော

ပြန်ပြီးအသင့်သွေးဝင်း၊ VIP(၃)  
သုံးတွေ့နှင့်မြတ်စွာလောက်သော စက်ဝိုင်းတစ်ခု ပတ်ဝိုင်းလိုက်  
လေသည်။

ထိုသို့ဝိုင်းပြီးသောအခါ နီးနှင့် နှစ်ယောက် စက်ဝိုင်း  
အတွင်းသို့ ဝင်ကာ ပင်လယ်ဘက်သို့ မျက်နှာမှုကာ ဒုးထောက်  
ကာ ထိုင်ကြလေသည်။

ထိုသို့ထိုင်ပြီးသောအခါ နီးက သူမခေါင်းမှာ ထိုးနိုက်  
အန်လာသော သစ်ခွာပန်းခိုင်တစ်ခိုင်ကို ယူ၍ သောင်ပြင်ပေါ်မှာ  
ခိုးခိုက်လိုက်လေသည်။

“ငါတို့နှစ်ယောက် သစ္စာပြုကြရအောင်”

ဟု ပြောကာ အောက်ပါအတိုင်း သစ္စာပြုကြလေသည်။

“ကျွန်တော် ကျွန်မတို့သည် တစ်ဦးနှင့်တစ်ဦး နှစ်သက်  
လုံကြည့်စွာဖြင့် ချစ်ခဲ့ကြပါသည်။

ထိုချစ်ခြင်းတရားကိုလည်း ဘယ်သောအခါမှ သွေ့  
ချေက်ပါဟု သစ္စာပြုပါ၏။

ထိုချစ်ခြင်းမေတ္တာ၊ သစ္စာတရားတို့ဖြင့် ဘဝတစ်  
လျှောက်လုံး အကြောင်လင်မယားအဖြစ်နှင့် အတွေ့တွေ့မှုပူးပေါင်း  
နေထိုင်သွားရန် ကတိသစ္စာပြုပါ၏။

ထိုသစ္စာတရားကို ပတ်ဝန်းကျင်မှာ ရှိနေကြသော  
ဝိဉာဏ်များနှင့် ပရလောကသားအပေါင်းတို့ကို သစ္စာပြုပါ၏။

သင်တို့သည် ကျွန်မတို့၏သစ္စာတရား  
အတွက် အသိသက်သော ဖြစ်ကြပါ၏။

တစ်ဦးနှင့်တစ်ဦး သစ္စာမပျက်ဘဲ တစ်သက်လုံး ချစ်ခေါ်  
သွားပါမည်ဟု ပင်လယ်ပြင်ကြီးကို တိုင်တည်ပါ၏”

## မြို့စက္ခ

ဟု နှစ်ယောက်သား လက်အုပ်ချိကာ ဆုတောင်  
တိုင်တည်လိုက်လေသည်။ ထိုသို့တိုင်တည်ပြီးသောအခါ ကျော်  
အားရ ဝါးသာသောမျက်နှာဖြင့် နှီးက သူ့ဘက် လျဉ်းလာစေ  
သည်။

“အခုအခြားကစပြီး ငါတို့နှစ်ယောက် လင်မယားပြီ  
သွားပြီ ငါကို နှင့်ပိုင်သလို နှင့်ကိုလည်း ငါပိုင်သွားပြီ တို့နှင့်  
ယောက် သစ္စာမပျက်ကြေးနော်”

“စိတ်ချုပါ နှီးရယ်၊ ငါ နင်အပေါ်မှာ ဘယ်တော့  
သစ္စာမပျက်ပါဘူး”

“နင်ဝါးမသာဘူးလား နိမောင်”

“ဝါးသာတာပေါ့”

“မပျော်ဘူးလားဟင်”

“ပျော်တာပေါ့ နှီးရဲ့”

“ငါတော့ နင်နဲ့ အခုလို ဆုံးည်းခွင့်ရတာ သိပ်ပြီးပေါ်  
တာပဲ၊ ငါတို့နှစ်ယောက် ဆုံးတွေ့ဖို့ မှန်တိုင်းက ဖူးစာဆုံးဖော်  
သလားတောင် ထင်ရတယ်”

“နင်က သိပ်ပြီးစကားတတ်တာပဲ အခု ငါ့အိမ်လိုက်နဲ့  
မလား၊ အမေ့ကို အကျိုးအကြောင်း သွားပြောရအောင်လေ  
“အခု ငါ့လိုက်လို့မရသေးဘူး”

“ဘာဖြစ်လို့လဟင်”

“နင့်ဆိုကို ငါလာတာ ကိုယ်ပွားပို့လာ၍အနေနဲ့ လား  
တဲ့”

“ဟင်...”

ထိုစက္ခားကြောင့် အဲ သွားလေသည်။

“ဟုတ်တယ်လေ... အခု တို့နှစ်ယောက် လက်ထပ်  
ပြီးဆိုတော့ ငါပြန်ရတော့မယ်၊ ငါပေမယ့် အရှင်တက်ချိန်  
အရှင်မချင်းတော့ နေလို့ရပါသေးတယ်”

“ဒါညာတော့ ငါတို့နှစ်ယောက်ရဲ့မက်လားအထိမ်းအမှတ်  
အနေနဲ့ ပျော်ပျော်ပါးပါး နေကြရအောင်နော်”

ဟု ပြောကာ နိဂုံက နိမောင်ရင်ခွင့်ထဲသို့ တိုးဝင်လာ  
သလားသည်။ ထိုညာက သူ့တို့နှစ်ယောက်၏ပျော်ရွင်မှုများကိုတော့  
တင်သက်မဲ့နှိုင်တော့ပေါ့။

နောက်တစ်နေ့ အရှင်တက်လာချိန်တွင် နိမောင် အိပ်  
သာမှ ပြန်နိုးလာသည်။

ထိုအခါ သူ့နှစ်ဘေးမှာ ဘယ်သူမှ မရှိတော့ပေါ့။

သူ့နှင့် လက်ထပ်ပြီး တစ်ညလုံး ပျော်ပွဲဆင်ခဲ့သော နှီး  
၏အရိပ်အယောင်မျှပင် မတွေ့ရတော့ပေါ့။

“နှီးရော့... နှီး”

အဝေးဝါနှင့် ခုံတိုးတိုး ခေါ်ကြည့်တော့လည်း တွဲပြန်  
သဲ မကြားရပေါ့။

သူ့ဖြင့် နေရာမှ ထကာ သောင်ပြင်ဘက်သို့ ဆင်းလာခဲ့  
သည်။ သောင်ပြင်ပေါ်မှာ လူနှစ်ယောက် ယုံ့တွဲ၍ လျှောက်  
သွားသော ခြေရာများကို အတိုင်းသား တွေ့ရသည်။

“ဒါ ငါတို့နှစ်ယောက် ညက လျှောက်သွားခဲ့တဲ့ခြေရာ  
တွေပဲ”

ရေဝပ်နား ရောက်တော့ စက်ပိုင်းသဏ္ဌာန် ပိုင်းထား

သော အပိုင်းကြီးကို အရင်တွေ့ရသည်။

ထိုအပိုင်းကြီးအတွင်းမှာ ညက နှီးထိုက်ထားခဲ့သော  
သစ်ခွာပန်းခိုင်ကလေးက ဒီအတိုင်းပင် ရှိနေသေးသည်။

နိမောင်က သစ်ခွာပန်းကလေးနားမှာ ဒူးထောက်ထိုင်ဖြူ  
အသာအယာ နှိုတ်ယူလိုက်သည်။

သစ်ခွာပန်း အမျိုးအစားကို သူမသိသော်လည်း အ  
ရောင်အသွေးခံကာ အပွင့်လှသည်၊ ရန်းကလည်း သင်းသင်း  
ကလေး မွေးသည်။ သစ်ခွာပန်းကလေးမှာ မိုးရန်းများကြောင့်  
လန်းဆန်းနေဆဲပင် ရှိသေးသည်။

ညက နှီးသွားပြုခဲ့သော သစ်ခွာပန်းကတော့ သူမကိုယ်  
စား ရှိနေသေးသည်။

သူမ၏ကိုယ်သင်းရန်းများကလည်း ပတ်ဝန်းကျင်မှာ  
ကျွန်းနေခဲ့သည်။

နှီးကတော့ မရှိတော့ပေါ့။

ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့လေပြီ။



အခန်း(၆)

## ပေါင်းပို့နှင့် ပြညားပို့ခြင်းအပူးပေ

တစ်နေ့သို့ နှီးသည် အဖော်များနှင့် အပဲပစ်တွက်ရန်  
လေးနှင့်မြားလူးကို ပြင်ဆင်လျက်ရှိသည်။

သူမ ကိုင်သော လင်းလေးကိုင်းမှာ ဖျူးခြေထောက်ကိုင်း  
ပြင့် ပြုလုပ်ထားကာ သားရေနှင့် တပ်ထားသောကြောင့်  
တော်ခုံ သန်မာသောလူတစ်ယောက်ပင် လေးညီးကြီးကို ဆွဲ  
ကောင်နိုင်ပေါ့။ တစ်ခါတစ်ရုံ သူမကို ချစ်ရေးဆိုသွေ့နှင့် တွေ့လျင်

"ငါကို လိုချင်ရင် ငါလေးကိုပဲ ညီးကြီးအရင်တင်ပြီး"

ဟု ပြောပြီး လေးကို ပစ်ချေပေးလိုက်ရာ လေးညီ၌  
မတင်နိုင်သဖြင့် ပြန်သွားရသည်မျိုး ရှိသည်။

မြှားတံများကလည်း ဝါးပိုးဝါးကို ပိုးမြှုပ်ပြီး အသေ  
အခြား ပြုလုပ်ကာ ငြုက်မွေးအမြဲးတပ်ထားသည်။

သူမ အသုံးပြုသော အဆိပ်များကတော့ တစ်ဆွဲခုနှင့်  
ထိသေခြင့် လေးနှင့်ကွင်း အဆိပ်များကို အသုံးပြုလေ့ရှိသည်၊  
ထိုအဆိပ်ဖော်နည်းများကိုတော့ ထိုးသွားများ အသုံးပြုခဲ့သည်  
အဆိပ်ဖော်နည်းများကို အသုံးပြုခဲ့ခြင်းဖြစ်ပေသည်။ သူမ၏  
အဆိပ်လူးမြားနှင့် ပစ်ပါက လူမဆိုထားနှင့် တောကောင်တစ်  
ကောင်ပင် မြားထိသည်နှင့် တုံးကနဲ့ လကျသွားနိုင်လေသည်။

တော်သို့ သွားတိုင်းလည်း သားကောင်မရဘဲ ပြု  
လာရသည် မရှိခဲ့ပေ။

သို့ကြောင့် သူမ တော်က်မည်ဆိုလျှင် နောက်မှ  
အဖော်လိုက်ပေးချင်သူ များလေသည်။

ထိုသို့လိုက်ပေးခြင်းဖြင့် ဟင်းစားများရသောကြောင့်  
ဖြစ်ပေသည်။

နီးကလည်း သူမ တော်က်သည့်အခါ ယောက်အား  
လေးဖြစ်စေ ပိန်းကလေးဖြစ်စေ တစ်ယောက်နှစ်ယောက်  
အဖော်ခေါ်သွားလေ့ရှိသည်။

ယခုလည်း တော်က်ရန် လေးနှစ်မြားလူး စား စသည်  
တို့ ပြင်ဆင်နေစဉ် ဖော်ဖြစ်သူ ဦးလျှော်ဆန် ရောက်လာသည်။

“နှင်းသွားမလိုလဲ နီး”

“အမဲပစ်သွားမလို အဖော်”

“နှင့်ကို ဝါပြောစရာရှိတယ်”

“ဘာပြောမှာလဲ... ပြောလေ”

“နှင်မရှိတဲ့ ဟိုတစ်နေ့တွေ့က စမင်တွေ နေတဲ့ ဟိုဘက်  
ကြွန်းက လူတွေ ရောက်လာတယ်”

“ဘာကိစ္စတဲ့လဲ”

“သူတို့က နှင့်ကို သူတို့ကြွန်းကို လာစေချင်တယ်တဲ့  
အခါ နှင့်သဘောက ဘယ်လိုလဲ”

“ကြွန်းမ မသွားချင်ပါဘူး”

“အဲဒီကြွန်းမှာ အုပ်ချုပ်နေတဲ့ယွက္ဗဆိုတဲ့လူက အတော်  
ကြွေးတယ်လို့ သတင်းကြားရတယ်၊ သူတို့သဘောကို မလိုက်နာ  
ရင် ဒီကြွန်းမှာ ရှိနေတဲ့လူတွေကို လာပြီးခုက္ခပေးမှာ စိုးရိမ်ရ  
တယ်၊ သူတို့ ပြောတာကို လက်ခံလိုက်ပါလား”

“လက်မခံပါဘူး... ဘယ်တော့မှုလည်း သူတို့ကြွန်းကို  
သွားဘူး”

နီးက ခါးခါးသီးသီး ပြင်းဆန်လေသည်။

ဦးလျှော်ဆန်က သမီးဖြစ်သူ၏စိတ်ဓာတ်ကို သိသဖြင့်  
သက်ပြင်းတစ်ချက် ချလိုက်သည်။

“ဒါဖြင့် နင် ဒီအတိုင်း နေလိုတော့ မသင့်တော့ဘူး  
ချွာထဲက တစ်ယောက်ယောက်နဲ့ ယူလိုက်ရင် ကောင်းမယ်၊  
ထမန်းကို နှင်းသောမကျဘူးလား”

“သဘောမကျပါဘူး... ဘာဖြစ်လို့ ကြွန်းမကို ယော  
တိုးယူစေချင်တာလဲ”

“နှင့်မှာ ယောက်းမရှိသေးသမျှ ဒီကိစ္စတွေ့က အမြဲ

တမ်း လာနေမှာပဲ ချောမောလှပတဲ့သမီးတစ်ယောက် မွေးထား  
ရတဲ့ ငါတို့လည်း ဗြို့တွေတစ်ခုပဲ

“အဖေ ဘာမှစိတ်မပူနဲ့ သူတို့က ကျွန်မအကြောင်  
မသိသေးလို့ အခုလို လာနေကြတာ၊ အကြောင်းသိရင် လာ  
တော့မှာ မဟုတ်တော့ဘူး”

“ဘာဖြစ်လို့လဲ”

“ကျွန်မက အပါးမှ မဟုတ်တော့ဘဲ၊ လက်ထပ်ထားပြီ  
သား လင်ယောက်ရှားရှုတဲ့ မိန်းမတစ်ယောက်ဖြစ်နေပြီပဲ”

ထိုစကားကြောင့် ဦးလွန်းဆန်မှာ များစွာအဲ ပြတ္တန်လှုပ်  
သွားလေတော့သည်။

“နှင်ဘာပြောလိုက်တာလဲ နှီး နှင်က ယောက်ရှားရပြီ  
နေပြီ ဟုတ်လား၊ ဘယ်သူနဲ့လဲ၊ ဘယ်ရှာကလဲ၊ ဘယ်တုန်းစာ  
လက်ထပ်ပြီးတာလဲ၊ ဒီအကြောင်းတွေကို ငါတို့လည်း ဘာမှမသိ  
လိုက်ရပါလား”

“စိတ်မပူပါနဲ့ အဖေရယ်၊ ကျွန်မချစ်သွက် ပလေ့ကာ  
ကျွန်းက မြန်မာအမျိုးသားတစ်ယောက်ပါ၊ ကျွန်မတို့ လက်ထပ်  
ပြီးတယ်ဆိုပေမယ့် သူ မကြာခင် အဖေတို့ဆိုမှာ လာပြီးတောင်  
ရမ်းပီးမှာပါ”

“ဟို.. ကျွန်းပေါ်မှာ တွေ့ခဲ့တဲ့ ကောင်လေးလား”

“ဟုတ်ပါတယ်”

“ဒါဆိုရင်လည်း အားလုံးသိသွားအောင် မြန်မြန်သာ  
လာတောင်းခိုင်းပေတော့၊ တော်သွားရင်လည်း သတိနဲ့ သွား  
နော်၊ စမင်တွေ နေတဲ့ကျွန်းက သိပ်ဝေးလှတာ မဟုတ်ဘူး”

နှီးက ခေါင်းညိုတို့ပြလိုက်သောအခါ ဦးလွန်းဆန်က  
ပြိုတွေက်သွားလေသည်။

နောက်တော့ နှီးသည် နောက်မှ အဖော်လိုက်သော  
ဆလုံလူငယ်တစ်ဦးနှင့်အတူ တော်သွားဝင်ခဲ့လေသည်။

ဂုဏ်တို့ နေထိုင်သောကျွန်းမှာ အတော်ကျေယ်ဝန်းပြီး  
တောက ထူထပ်သည်။

အနောက်ဘက်တွင် တောင်ကျွန်းတောင်တန်းများ  
ဦးကာ သမင်၊ ဒရယ်၊ ချောင်ယ်၊ စိုင်၊ ဆတ် အစရိုသော သား  
ကောင်များအပြင် တောဝက်၊ ကျားနှင့် ကျားသစ်များလည်း  
ခြိသည်။

ထိုကျွန်းပေါ်တွင် အပေါ်ဆုံးကတော့ မောက်များဖြစ်  
သည်။

မောက်မောင်းမ၊ မောက်လွှဲကျော်အရွယ်မှုစကား  
မောက်ဝံတမ္မာ ကြီးမားသောအကောင်ကြီးများအထိ ရှိလေ  
သည်။

နှီးသည်လေးနှင့်မြားကို အဆင်သင့် ကိုင်ကာ မောက်  
များ အော်သံကြားရသော တောင်ကြောပေါ်သို့ တက်လာခဲ့  
သည်။

အဝေးမှ လုမ်းကြည့်စဉ်က မောက်အော်သံများနှင့်  
အတူ သစ်ပင်များအပေါ်မှာ လူပ်ရှားသွားလာနေသောမောက်  
များကို လူမ်းမြင်ရသည်။

“ဟိုဘက်မှာ မောက်တွေ အများကြီးပဲ အစ်မ”

“အေး... အော်ဘက် သွားပြီး မောက်ပစ်ရအောင်”

ဟု ပြောကာ ထိုတောင်ကြောဘက်သို့ တက်ခဲ့ကြလေ  
သည်။

မျှောက်များ ရှိရာ တောတွင်းသို့ ရောက်သောအခါ  
သစ်ပင်များပေါ်မှာ မျှောက်များကို တစ်ကောင်မှ မတွေ့ရတော့  
ပေ။

“အစ်မလေး... သစ်ပင်ပေါ်မှာ မျှောက်တွေ တစ်  
ကောင်မှ မရှိတော့ဘူး၊ ဘယ်ရောက်ကုန်ပြီလဲ”

“သစ်ပင်ပေါ်မှာပဲ ရှိပါတယ်၊ သူတို့ ပုန်းနေကြလိုပါ”

ဟု ပြောဆိုကာ သစ်ပင်အမြင့်များအပေါ်သို့ လက်ညွှေ့  
ထိုးပြုလေသည်။

သစ်ပင်ကိုင်းများပေါ်မှာ သစ်ခြေကိုလုံးများရှိနေသည်။

မျှောက်များက သစ်ကိုင်းများပေါ်၍ သစ်ခြေကိုမှုံးကို  
လုံး၍ ဖင်ခုထိုင်ကာ အခြားသစ်ခြေကိုများဖြင့် ကွယ်ထားသော  
ကြောင့် အပင်အောက်မှ လုမ်းကြည့်သောအခါ မပြင်ဆိုင်ခြင်းဖြစ်  
သည်။

နှိုးက သစ်ပင်အောက်မှ လိုက်ကြည့်ရင်း တစ်နေရာ  
ရောက်သောအခါ ရပ်လိုက်သည်။

သစ်ပင်အမြင့်ပေါ်မှာ အထုံးအချယ်ကြီးလှသော သစ်  
ခြေကိုလုံးတစ်လုံး ရှိနေလေသည်။

သူမသည် ထိုသောအဆိပ်မြားတံကို ဆွဲထုတ်ပြီး လေး  
ညီညာ တပ်ကာ သစ်ခြေကိုလုံး ရှိရာသို့ ပစ်သည်။

“ဝှစ်...”

“အောက်...”

ခဏကြောတော့ သစ်ခြေကိုထုတ်အတွင်းမှ သွေးစက်များ  
တပါပါက်ပေါက်နှင့် ကျလာသည်။

ထုတ်ထားသောသစ်ခြေများ ပြကျသွားသည်။

“ဟာ... ငါတော့ မှားပစ်မိပြီ”

နှိုးက တုန်လှုပွဲ ရော်လိုက်သည်။

သစ်ကိုင်းပေါ်မှာ မျှောက်မကြီးတစ်ကောင်ရှိနေပြီး  
ရင်ဘတ်ထဲမှာ သားငယ်တစ်ကောင်ကို ပွဲချိထားသည်။

မြားတံကို မျှောက်မကြီးကိုယ်ကို နိုက်မိနေသည်။

ထိုသောအဆိပ်လွှာထားသော မြားချက်ထိုထားသော  
ကြောင့် မကြောခင် ပြတ်ကျလာပေတော့မည်။

အကယ်၍ မျှောက်ကို သေနတ်နှင့် ပစ်၍ ကျည်ဆို  
သိမှန်လျှင်တောင်မှ အောက်သို့ ချက်ချင်းပြတ်မကျပေါ်။

အသက်သေလျှင်သော်မှ သစ်ကိုင်းကို ဖက်ထားတတ်  
ပေသည်။ ထိုသောအဆိပ်မြား ထိလျှင်တော့ သစ်ပင်ပေါ်မှာ ကြော  
ကြောမနေနိုင်ဘဲ ပြတ်ကျလာလေ့ရှိသည်။

ကြည့်နေရင်းမှာပင် သစ်ပင်ပေါ်မှာ မျှောက်မကြီးက  
ဒေဝါမြို့ခေါက်ကွေး ပြတ်ကျလာတော့သည်။

သားငယ်ကို လက်တံကိုရင်မှ ပွဲထားသောကြောင့်  
လို့ရှိကားရား ကျလာခြင်းဖြစ်သည်။

သစ်ပင်က အတော်မြင့်သည်။  
“ဖုန်း...”

အောက်သို့ ရောက်တော့ မျှောက်မကြီးမှာ အသက်မရှိ  
ကော့သလို ရင်ခွင့်ထဲမှာ ပွဲထားသော မျှောက်ကလေးက

လည်း သေနေပေပြီ။

နိမ့်က မြင်ကွုင်ကို ကြည့်ပြီး အတော်စိတ်မကောင်းပြု၏  
သွားမိလေသည်။

သစ်ချောက်များ ကွယ်ထားသောကြောင့် သားသည်အေး  
မှန်း မသိခဲ့၍ ပစ်ပို့ခြင်းသာဖြစ်ပေသည်။

အတူပါလာသော ဆလုံလေးက မျောက်သေနှင့်  
ကောင်ကို တစ်လျဉ်း နှိမ့်ကို တစ်လျဉ်းကြည့်ကာ ဘာလုပ်ရမှု့  
မသိအောင် ဖြစ်နေတော့သည်။

“ဒီမျောက်နှစ်ကောင်ကို မြေကျင်းတဲ့ပြီး မြှုပ်လိုက်  
တော့ဟာ”

“ယူမသွားတော့ဘူးလား အစ်မ”

“ငါမယူချင်တော့ဘူး... သူတို့ကို ကြည့်ပြီး ဘားချင့်  
စိတ်လည်း မရှိတော့ပါဘူး”

ဟု ပြောသဖြင့် ဆလုံလေးက မျောက်သေနှစ်ကောင်ထဲ  
မြေကျင်းတဲ့ကာ မြှုပ်လိုက်လေတော့သည်။

ပြီးသောအခါ ထိနေရာမှ ထွက်လာကြလေသည်။

“ငါတို့ ဒီကနေ့ နိမ့်တို့မကောင်းဘူး”

“ဘာဖြစ်လိုလဲ အစ်မ”

“မှုဆိုးဆိုတာ စည်းကမ်းထားရတယ်၊ ကိုယ်ဝန်လွယ်  
ထားတဲ့ တိရစ္စာနဲ့ သားသည်မိခင်တွေကို မပစ်ရဘူး”

“ကိုယ်မှ မမြင်ရတာ၊ ဘယ်တတ်နိုင်ပါမလဲ အစ်မရယ်”

ဟု ပြောရင်း လျောက်လာကြရာ တစ်နေရာသို့ ရောက်  
သောအခါ မလုမ်းမကမ်းရှိ တောင်ကုန်းပေါ်မှာ ရပ်နေသော

လူသုံးယောက်တို့ကို လှမ်းမြင်ရလေသည်။

ငှုံးတို့မှာ ဆလုံလူမျိုးများ မဟုတ်ဘဲ တစ်ကိုယ်လုံး  
အသားအရေက နှုတ်မျှင်နေသော နိဂုံးက်ဟု ခေါ်သော  
စမင်သုံးယောက်တို့ပင်ဖြစ်တော့သည်။

ခေါင်းဆောင်လုပ်သူက ငှုံးမြေးတောင်များကို ဦး  
ခေါင်းမှာ စိုက်ထိုးထားပြီး တိရစ္စာနဲ့အစွမ်းများကို လည်ပင်းမှာ  
ခွဲထားသည်။

ခါးမှာ နံငယ်ပိုင်းတစ်ခုသာ ပတ်ထားပြီး လုံရှည်တစ်  
ချာင်းကို ကိုင်ထားသည်။

နဲ့သေးမှာ ရပ်နေသော စမင်နှစ်ယောက်တို့မှာလည်း  
ကပ္ပလီတစ်ယောက်ကဲသို့ နှုတ်မျှင်သော အသားအရေရှိပြီး  
သန်မှာ ကြိုခိုင်လှပေသည်။

အတန်ကြောတော့ ခေါင်းဆောင်က နဲ့သေးမှ တစ်  
ယောက်ကို တစ်စုံတစ်ခု ပြောလိုက်ပြီးနောက် ကျန်တစ်ယောက်  
ကို ခေါ်ပြီး တော်ထဲ ပြန်ဝင်သွားလေသည်။

စမင်တစ်ယောက်က သူတို့ ဖမ်းမိထားသော ဒရယ်သော  
တစ်ကောင်ကို ထမ်းကာ နှိမ့်တို့ ရှုရာသို့ လျောက်လာလေသည်။

အနီးသို့ ရောက်သောအခါ နှိမ့်ကို အရှိအသေ ပေးပြီး  
နောက် ပုံးပေါ်မှာ ထမ်းလာသော ဒရယ်ကို ရွှေမှာ ချေားသည်။

“ဘာလုပ်တာလ”

“ဝိဉာဏ်တို့ရဲ့ အရှုင်သခင်မကို နှုတ်ဆက်ပါတယ် ငါတို့  
သခင်က သခင်မကို လက်ဆောင်ပေးလိုက်တာပါ”

ဟု ဆလုံတို့ နားလည်သော ဘာသာစကားတစ်မျိုးဖြင့်

ပြောလေသည်။

“အခုလို လာပြီးလက်ဆောင်ပေးတာ ကျေးဇူးတင်ပါတယ်၊ မင်းတို့ရဲ့သခင်နာမည်က ဘယ်သူလဲ”

“ယက္ခလို ခေါ်ပါတယ်”

“နှင်တိုက ဘယ်မှာ နေတာလဲ”

“ဒီကျွန်းနဲ့ မဝေးလှတဲ့နေရာမှာ ရှိတဲ့ စမင်ကျွန်းမှာ နေကြပါတယ်၊ ငါတို့သခင်က သခင်မကို ကျွန်းကို လိုက်လာပြီ ဝိညာဉ်တွေကို စောင့်ရှောက်ပေးဖို့ မှာလိုက်ပါတယ်”

“နောက်တော့ လာခဲ့မယ်လို့ ပြောလိုက်ပါ၊ ငါအကြောင်းကို နှင်တိုက ဘယ်လိုသိနေတာလဲ”

“ဝိညာဉ်တွေက ပြန်ပြောပြလို့ သိရတာပါ၊ ဝိညာဉ်အပေါင်းက သခင်မကို ချစ်ခေါင်လေးစားကြပါတယ်”

“ကောင်းပြီ... နောက် အဆင်ပြောတဲ့ရက်မှာ နှင်တို့ကျွန်းကို လာခဲ့မယ်လို့ နှင်တို့သော ပြောပြလိုက်ပါ”

ဟု ပြောလိုက်သောအခါ ဒရယ်လာပို့သော စမင်လည်း နှီးကို အရှိအသေပေးကာ တော့လို့ ပြန်ဝိုင်သွားလေသည်။

ထိုအခါမှ အဖော်လိုက်လာသော ဆလုံလေးက ပြောသည်။

“နိဂုံးကို ကျွန်းကို တွေ့ရတဲ့ လူသားစားတဲ့ဘိုးအား အစ်မလေး၊ သွားလှုပြစ်ပါမလား”

“သူတို့ ငါကို ဘာမှုမလုပ်ပဲပါဘူး”

ဟု ပြောဆိုကာ ဒရယ်ကို ယူ၍ ချာသို့ ပြန်လာကြရသည်။

သုံးလွန်းပြတ်စွဲလောင်

၉၃

ချွာသို့ ပြန်ရောက်သောအခါ ဒရယ်ကိုယ်ပေါ်မှ လှုချက် ကြည့်ပြီး ဦးလွန်းဆန်က တအုံတော် မေးလေသည်။

“ဒီဒရယ် ဘယ်က ရလာတာလဲ နှီး”

“စမင်တွေ လာပေးသွားတာပါ”

“တင်... ဒါပြင် သူတို့ နှင့်ကို တွေ့သွားကြပြီပေါ့၊ ငါတို့ အတဲ့ရှောတော့ ကံဆိုးမိုးမောင်ကျတော့မယ် ထင်ပါရဲ့”

“သူတို့နဲ့ တွေ့တာနဲ့ ဘာကြောင့် ကံဆိုးမိုးမောင်ကျမှာ အဖော်”

“သူတို့က နှင့်ကို ဟိုဘက်ကျွန်းမှာ လာနေစေခဲင်တယ်၊ အကယ်လို့ သူတို့ ခေါ်တာကို ငြင်းပယ်ဆိုရင် ဒီတစ်ရွာလုံးမှာ တွေ့လွှာတွေကို သတ်ပြီး နှင့်ကို ခေါ်သွားကြလိမ့်မယ်”

“ဒါပြင် အဖောက ဒီအကြောင်းတွေကို အစကတည်းက ပေးနေတာပေါ်နော်”

“နှင့်မှာ ဝိညာဉ်တွေ ပူးကပ်နေတယ်ဆိုတာ သူတို့က အတော်ကြီးကတည်းက သိနေကြတယ်၊ အဲဒီကတည်းက လာ သေးပို့ကြီးစားနေကြတာ”

“စိတ်မပူးပါနဲ့ အဖော်ရယ်၊ သူတို့ ကျွန်းမာတို့ကို ဘာမှုမလုပ် ပေါ်ဘူး”

ဟု ပေါ်ပေါ်တန်တန်ပင် ပြောလိုက်လေသည်။

“ဒါ စိတ်မပူးရမယ့်ကိစ္စလား၊ နှင်လုပ်တာ မဟုတ်ရင် ပြုစ်မရှိတဲ့ တစ်ရွာလုံး သေကြရမယ့်ကိစ္စမျိုး၊ စိတ်မပူး နေပါလား၊ နင် ဘယ်လိုဆုံးပြတ်မှာလဲ နှဲ”

“ကျွန်းမက ဘယ်လိုဆုံးပြတ်ရမှာလဲ အဖော်”

“ဟိုကျွန်းက လာခေါ်ရင် လိုက်သွားမှာလား၊ မလိုက်ဖော်မှာလား”

“ကျွန်မတစ်ယောက်တည်းတော့ မသွားပါဘွား သွားမှုတောင်မှ ကျွန်မယောက်ဗျားပါ ခေါ်ပြီးမှ သွားမှာပေါ့”

“နင့်ယောက်ဗျားက ဘယ်မှာလဲ”


“ကျွန်မယောက်ဗျားနာမည်က နီမောင်လို့ ခေါ်တယ် သူက ဟိုဘက်ကျွန်းမှာ နေတယ် အဖောက် ပြောပြထားပြီးသော်ပါ”

“နင်အဲဒီလို သွားရင် လူရိုင်းတွေက နှစ်ယောက်စလုံးတို့ သတ်ပစ်မှာပေါ့ဟဲ့၊ ဝိဉာဉ်တွေရဲ့အရှင်သေင်မ လုပ်မယ့်သူတယ် ယောက်ဗျားမယူရဘူးလေး၊ အဲဒါ နင်မသိဘူးလား”

“သိတော့လည်း ဘာတတ်နိုင်ပါမလဲ အဖောရယ် ကျွန်းက လုပ်ချင်လို့ လုပ်ရတာမှ မဟုတ်ဘဲ ကျွန်မက ယောက်ဗျားရဲ့တော့လည်း နောက်တစ်ယောက် ထပ်ရှာကြပေါ့”

ဟဲ့ ပြောကာ ထိုနေရာမှ ထွက်ခဲ့လေသည်။

ဦးလွန်းဆန်ကတော့ မကျေမနပ်ဖြင့် ပြောဆိုရောက်ရင်းနှင့်ပင် နိမိပေးခဲ့သောဒရယ်ကို ဖုက်ဖို့ ပြင်ဆင်နေတော့ သည်။



အခန်း(၃)

## ဓမ္မန်းနှင့် ကျေးမိတ်ကျေးမှန်း

မယ်ကလလက်ကျွန်းသည် ကျယ်ဝန်းသလောက် တော်ကောင် ထူထပ်သလောက် သားရဲတိရွောနှင့်မှားလည်း ပေါ့သည်။ ပိမိတို့ကျွန်းမှုသာမက အခြားကျွန်းမှားမှာပါ လူရိုင်းမှား ရှိသည်။ ထိုလူရိုင်းမှားထဲမှာ လူသားသားသော စမင်ကဲသို့ လူရိုင်းမှား ရှိနေခြင်းကြောင့် တောနက်ထဲသို့ တစ်ဦးချင်း တစ်ယောက်ချင်း မသွားလာသင့်ပေ။

အကယ်၍ လူရိုင်းမှားနှင့် ရင်ဆိုင်တိုးပါက အဘယ်မျှ အန္တရာယ်ကြီးမှားကြောင်း ကျွန်းသူကျွန်းသားတိုင်း သိကြလေ

သည်။

သို့စွာကာမူးနှစ်ဆိုသောမိန္ဒာကလေးကတော့ ဘာကို  
မကြောက်ဘဲ သွားချင်လည်း တစ်ယောက်တည်း သွားလာမှာ  
တစ်ပေရာည်။

ထစ်ခါးစီစုံမှုသာ အဖော်ပါသောလည်း အများအငှာ

ပြုပြင်တော့ စာစ်ယောက်တည်း အသွားအလာ များပေသည်။  
သို့လည်း လေးနှင့်မြားကို ယဉ်ကာ တော်သို့ တန်  
တော်ပေသည်။

ခရီးထွက်ရန် ပြင်ဆင်နေတော့ မိခင်ဖြစ်သူက တဲ့  
သေးသည်။ သို့သော် စိတ်မပူးရန် ပြောခဲ့ပြီး စွဲတွက်လာ့  
သည်။

သူမအနေနှင့် ချစ်သူရှိရာသို့ သွားလိုပေသောလည်း အခွင့်  
မသာသေးပေ။

သို့ကြောင့် စိတ်ပြုလက်ပျောက် တော် တက်လာ  
ခြင်းဖြစ်ပေသည်။

တော်နှင့် ရောက်တော့ ဆတ်တစ်ကောင်ကို တွေ့  
သောလည်း ပစ်ခွင့်မသာသောကြောင့် နောက်မှ လိုက်ရင်းနှင့်  
ကျွန်း၏အခြားတစ်ဖက်ရှိ ပင်လယ်ကမ်းခြေအစ်သို့ ရောက်ခဲ့  
လေသည်။

ထိုနေရာဘက်များမှာ လူနေရာများ မရှိသောကြောင့်  
ပကတိ သောင်ပြင်များနှင့် ကျောက်ဆောင်ကျောက်တန်းများ  
သာ တွေ့ရသည်။ ငါးမှုက်နာစာမှာ ကျွန်း၏တော်ဘက် မျက်  
နှာစာတန်းဖြစ်ပြီး မိုးထွင်းလေးရာသို့ ရောက်သောအခါ အေး

ပြုးများ တိုက်ခတ်ပါက မှုက်နာချင်းဆိုင်ဖြစ်သောကြောင့် မနေ  
ပြုင်းဖြစ်သည်။

နဒီလိုက်နေသော ဆတ်ဟာမှာ ထိုကျောက်ဆောင်များ  
ကြားသို့ ဝင်ပြီးသွားသောကြောင့် ပျောက်ကွယ်သွားတော့  
သည်။

သူမသည် အမြင့်ဆုံးကျောက်ဆောင်ပေါ်သို့ တက်ခဲ့  
သည်။

နေရာင်ခြည်မှာ တဖြည်းဖြည်း မြင့်တက်လာပြီဖြစ်ရာ  
ကျောက်ဆောင်တိုက်၌ အလင်းရောင် ကောင်းစွာရနေလေ  
သည်။

ကျောက်ဆောင်ထိပ်မှာ အတော်ကလေးမြင့်သည်။

ထိုအမြင့်ပေါ်မှ တက်ကြည့်သောအခါ ဟိုးအဝေး  
ပင်လယ်တစ်နေရာမှ ကျွန်းစုအချို့ကို မှတ်ဝါးဝါး လုမ်းမြင်ရသည်။

စမင်များ နေသောကွျွေးများဖြစ်မည်ဟု ထင်မိသည်။

အနောက်တော်ဘက်မှာ မိုးရိပ်များ ညို့နေသော  
ကြောင့် သလက္ခဏာတွော့ မရှိလှုပေ။

အောက်ဖက်လှမ်းကြည့်တော့ ကျောက်ဆောင်ကွဲထဲ  
ကဲ ပင်လယ်ရေများ ဝင်နေရာ ကြည့်လင်သောရေအိုင်သဖွယ်  
ပြုစေနေသည်ကို လုမ်းမြင်ရသဖြင့် စိတ်ကွဲ့ရကာ အောက်ဖက်သို့  
ဆင်းလာခဲ့သည်။

ပင်လယ်ရေ ကျွန်းပြုဖြစ်သောလည်း ထိုနေရာမှ အိုင်  
ပြုးကာ လူတစ်ရပ်ခန့် ရေအိုင်ဖြစ်ကာ ကျွန်းခဲ့လေသည်။

ထိုနေရာသို့ ရောက်သောအခါ ပါလာသောခါး လေး

နှစ်မြားကို လက်လှပ်းမှုသောနေရာ၌ အသင့်ချထားကာ အဝယ်  
အတားများကို ချွတ်၍ပုံထားပြီး ရေထဲ ဆင်းစိမ်လေတော့သည်  
ရေအိုင်ကလေးမှာ မိုးရာသီလည်းဖြစ်ပြန်၊ နေရာ့  
ခြည်လည်း ကျေနေသောကြောင့် အနေးခါတ် ရနေသည်။

သူမသည် လွတ်လွတ်လပ်လပ် ရေချို့နေစဉ်မှာ တော့  
ထဲမှ ခြေသုလိုလို ကြားလိုက်ရသဖြင့် ချက်ချင်းပြန်တက်ကာ  
အဝတ်အတားများကို ပြန်ဝါတ်လိုက်သည်။

ခါးပတ်တို့ဖြင့် ခါးကို ပတ်ကာ လေးနှစ်မြားကို အသင့်  
ပြင်ထားလိုက်သည်။

ခက်ကြောတော့ ကျောက်ဆောင်ကွယ်မှ လူတစ်  
ယောက် ထွက်လာသည်။

အခြားသူ မဟုတ်ပေ...။ ကမန်းပင်ဖြစ်ပေသည်။  
ထမန်းသည် လက်ထဲမှာ ခါးတစ်လက်သာ ကိုင်ဆော်  
ထားသည်။

ထမန်းကို ပြင်တော့ နှီးမှာ ဒေါသဖြစ်သွားလေသည်။  
“နှစ်ဘာလာလုပ်တာလဲ ထမန်း”

“ငါ့ကို အထင်မလွှာပါနဲ့ နှင့်ကို သတိပေးရအောင်  
လိုက်လာခဲ့တာပါ”

“နင် ငါနောက်ကို တကောက်ကောက် လိုက်နေတာ  
မဟုတ်လား”

“မဟုတ်ပါဘူး နှီးရယ်၊ ငါမှာ ဒီလိုစိတ်မျိုး မရှိပါဘူး  
နင် သဘောမတူဘဲ အတင်းအဓမ္မ မယူပါဘူး”

“ငါလိုမိန်းမက နင်အဓမ္မ ယူတော့ရော ရမှာမို့လိုလား

၏ကြည့်လိုက်လေ”

နှီးက လေးညွှေ့ကို တင်း၍ မြားဖြင့် ချိန်ထားလိုက်  
သည်။

“မလုပ်ပါနဲ့ နှီးရယ်၊ ငါက စကားအဖြစ် ပြောတာပါ  
ဦးလည်း မလုပ်ပါဘူး၊ နင်လေးနှီးမြားကို ချထားလိုက်စမ်းပါ”

ဟု တောင်းပန်တော့မှ ပြန်ချထားလိုက်သည်။

“ငါကို ပြောစရာရှိတယ်ဆိုတာ ဘာလ”

ဒီတော့မှ ထမန်းက ရွှေကို တိုးလာပြီး ပြောပြုသည်။

“ငါ ပင်လယ်က ပြန်လာတော့ မင်လျော်စားပါ။ ကျွန်း  
မှုအနောက်ဖက်ကို တပ်လာတာ တွေ့ရတယ်၊ သူတို့ဟို ကြည့်ရ<sup>၅</sup>  
ကာ တစ်ခုခု လုပ်တော့မယ့်ပုံစံမျိုးပါ၊ ချာရောက်တော့ နင် တော့  
ဆဲ ထွက်သွားတာ သိလို့ ငါလိုက်လာပြီး သတိပေးတာပါ”

“ငါရှိတဲ့နေရာကို ဘယ်လိုတွေ့တာလ”

“ကျားတစ်ကောင်လို့ မာန်သွင်းပြီး လိုက်ရှာလို့ တွေ့ရ<sup>၆</sup>  
တာပါ”

“အခုလို လာပြောတာ ကျွဲ့အူးတင်ပါတယ်၊ ငါအတွက်  
ခိုက်မပူပါနဲ့ ဝိညာဉ်များရဲ့သခင်မလို့ သူတို့ ယုံကြည့်ထားတဲ့  
ငါကို လက်ဖျားနဲ့တောင် မတို့ဝံပါဘူး”

“အခု နှစ်ပြန်မှာ မဟုတ်လား၊ သူတို့က လူများတော့  
အန္တရာယ်ရှိနိုင်တယ်၊ ငါတို့ သွားကြရအောင်”

ဟု ပြောကာ တော်စုံ သောင်ပြင်လမ်းအတိုင်း ချာ  
က်သွှေ့ပြန်လာခဲ့ကြသည်။

ကျောက်ဆောင် ကျောက်တုံးများ ထူထပ်သောနေရာမှ

ထွက်လိုက်သည့်နှင့် တောဝပ်တစ်နေရာမှာ အူရားဟားရား ၉၅  
လာသော မိန္ဒာကလေးတစ်ယောက်၏ပုံသဏ္ဌာန်ကို လှမ်းမြှု  
လိုက်ကြရသည်။

ထိမိန္ဒာကလေးမှာ ခါးဝတ်နဲ့ထွက်ပိုင်းတစ်ခုကိုသာ ပင်  
ထားပြီး ကိုယ်ပလာဖြင့် သူတိရှိရာသို့ ပြေးလာခြင်းဖြစ်၏  
သည်။ ထိမိန္ဒာကလေးနောက်မှ စမင်နှစ်ယောက်က ခါးလုံများ  
ကို ကိုင်ကာ ပြေးလိုက်လာကြရသည်။

မြင်ကွင်းက မကောင်းလှပေ။

မိန္ဒာကလေးမှာ အသက်လုပြီး ပြေးလာရသောကြော်  
လွှန်စွာမမှာဟိုက်နေဟန်ရှိပြီး ခြေလှမ်းများပင် ထိမိန္ဒာက  
ပြီ။

သို့သော်လည်း သူတိရှိနှစ်ယောက်ကို မြင်သောအော်  
အားတက်လာဟန်ဖြင့် အနားရောက်မောင် ကြီးစားပြေးထဲ  
လေသည်။

အနီးသို့ ရောက်သောအခါ နှိမ်ခြေရင်း၌ ဗိုင်းကနဲ့ ဖော်  
လကျသွားလေသည်။

“ကျေး၊ ကျွန်ုမအသက်ကို တယ်ပေးပါ၊ သူတို့ လိုက်  
သတ်နေတာပါ”

ထိုစကားကြောင့် နှိမ်က လေးနှင့်မြားကို အဆင်သင့်  
ကိုင်ထားသလို ထမန်းကလည်း ခါးမှ ခါးကို ဆွဲထုတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် နောက်မှ ပြေးလိုက်လာသော  
စမင်နှစ်ယောက်က မလှမ်းမတမ်း ရောက်လာလေသည်။

နှိမ်ကို မြင်သောအခါ ရှုတ်တရောက် တန်သွားပြီး အော်

အသေ ပေးလိုက်ကြသည်။

“သူကို ဘာကြောင့် လိုက်သတ်နေတာလဲ”

“ကျွန်ုးက ထွက်ပြေးလာတာပါ၊ ဖမ်းခေါ်သွားလို့  
အလိုက်ရင် သတ်ပစ်ဖို့ မှာလိုက်ပါတယ်”

“ဘာကြောင့်လဲ”

“ကျွန်ုးရဲ့အရှင်သခင်ယက္ခက သိမ်းပိုက်တာကို လက်  
ခံသော ထွက်ပြေးခဲ့တဲ့အတွက်ပါပဲ၊ ဘဲ... မာလုံး နင်ပြန်လိုက်  
မလား မလိုက်ဘူးလား ပြောစမ်း”

“အသက်သာ အသေခံမယ်၊ နင်တို့ကျွန်ုးတော့ ဘယ်  
ဘူးမှ ပြန်မလိုက်တော့ဘူး၊ သတ်ချင်သတ်သွားကြ”

မာလုံးသောမိန္ဒာကလေးက လေသံမာမာဖြင့် ပြော  
လိုက်သောအခါ စမင်တစ်ယောက်က လှုဖြင့် ထိုးရှုန် ဟန်ပြင်  
လိုက်ရာ နှိမ်က မြားဖြင့် ချိန်ထားလိုက်သည်။

“သူကို သတ်စရာမလိုဘူး၊ အခုချိန်ကစပြီး သူတို့ ငါ  
ပိုင်သွားပြီ၊ နင်တို့ ပြန်ပေတော့”

“သူကို အသက်ရှင်ရက်ဖြစ်စေ၊ အလောင်းကိုပဲဖြစ်စေ  
ပြန်ယူမသွားမိုင်ရင် ငါတို့ အသတ်ခံကြရပါလိမ့်မယ်၊

သူကို ပြန်ပေးပါ၊ ဒါမှုမဟုတ် သတ်ခွင့်ပေးပါ”

အတင်းတောင်းဆိုလေသည်။

“သတ်ခွင့်လည်း မပေးဘူး၊ ပြန်လည်း မထည့်လိုက်ဘူး၊  
ကျွန်ုးကို ပြန်သွားပြီး နင်တိုးသခင်ကိုသာ ပြောပြလိုက်”

“မရဘူး... သခင်အမိန့်အတိုင်း သတ်ကိုသတ်ရပါ  
ပိုမ်မယ်”

ဒေပြာကာ လုကို ပြောက်လိုက်သည့်နှင့် နီးက ရင်  
နှင့် မြှော်ပြင့် ပစ်ချုလိုက်သည်။

“ဒုတ်..”

“အား..”

လုကို ကိုင်ထားသော လူရှိုင်းမှာ မြားတန်းလန်းဖြင့်  
နောက်လန်ကျသွားလေသည်။

နောက်ထပ်မြားတစ်ခွာင်း မထုတ်ရသေးခင်မှာ ပါး  
ကိုင်ထားသော စမင်တစ်ယောက်က လွှားကနဲ့ ခုန်ဝင်လာကာ  
ပါးဖြင့် ပိုင်းချေလေသည်။

ထိုအခါ ထမန်းက ကြားထဲမှ သူ့ပါးဖြင့် ဆီးခံပေးလိုက်  
လေသည်။

“ချင်..”

ပါးဝါးချင်း ထိုသံပေါ်လာပြီးနောက် ပြင်းထန်သောခဲ့ဖွဲ့  
ဖြစ်ပေါ်လာလေတော့သည်။

စမင်ကလည်း ပါးခုတ်ကျမ်းသလို ထမန်းကလည်း လျှင်  
လျှင်မြန်မြန် တိုက်ခိုက်နိုင်လေသည်။

ပါးပွဲမှာ သူတဲ့ပြန်တို့ယ်တပြန် နှိုနေရာမှ အတန်ကြာ  
သောအခါ ထမန်းဆီးမှ ကျားဟိန်းသံကဲ့သို့ မာန်ဖို့သံတစ်ဖို့  
ထွက်လာလေတော့သည်။

“ဂါး.. ဂါး”

ငြုံး၏အသက်ရှာသံနှင့် ပါးစပ်မှ ထွက်လာသောအသံ  
မှာ ကျားတစ်ကောင်၏မာန်ဖို့သံကဲ့သို့ ထွက်ပေါ်လာသည်။

ထိုအတူ ငြုံး၏လှပ်ရှားမှုမှာလည်း လှုတစ်ယောက်

လှပ်ရှားမှုနှင့် သိပ်မတူတော့ဘဲ ခုန်ပျုံကျော်လွှားမှုမှားနှင့် ကျား  
ထစ်ကောင် လှပ်ရှားမှုမျိုးနှင့် တူလာလေရာ ဂုဏ်နှင့် တိုက်ခိုက်  
နေသာ စမင်မှာ အုံဉာဏ်တိတဲ့နှင့်အတူ ကြောက်ရွှေမှုဖြစ်  
လာကာ အမှားမှားအယွင်းယွင်း ဖြစ်လာလေတော့သည်။

နောက်ဆုံး လက်ထဲမှ ဓားလွှာတ်ကျေသွားပြီးနောက် မြေ  
ပါးသို့ လကျသွားရာ ထမန်းက အပေါ်မှ ခုန်အပ်ကာ ရင်ဝကို  
ဓားဖြင့် စိုက်ချုလိုက်ရာ အသံနက်ကြီးပြင့် အောက်ကာ သေဆုံး  
သွားလေတော့သည်။ ပွဲပြီးသွားပေပြီး..”

“ငါတို့ သွားကြရအောင် ထမန်း”

“နော်းနီး ဒီလွှိုင်းနှစ်ကောင်ကို အစဖောက်ပစ်လိုက်  
ပြီးမယ်၊ ဒါမှ သူတို့လူတွေ မသိကြမှာ”

ဟု ပြောကာ သေဆုံးနေသော လူရှိုင်းနှစ်ယောက်ကို  
ခြိုင်းထဲ ပစ်ချုကာ အပေါ်မှ ကျောက်တုံးမှားဖြင့် ဖိတ္ထားလိုက်  
လေသည်။

ထိုအခိုက်မှာ အတော်ဝေးဝေးနေရာဆီးမှ ဆူညံသံမှား  
ကြားလာရသည်။

“ငါတို့ သွားကြရအောင် သူတို့ လိုက်လာကြပြီး နင်  
သူကို ခေါ်သွားမှာလား နီး”

ထမန်းက မာလုံခို့သောမိန်းကလေးကို တစ်ချက်ကြည့်  
ကာ မေးလိုက်သည်။

“ခေါ်သွားရမှာပေါ့.. တော်မှာ ထားခဲ့ရင် လူရှိုင်း  
ငွေ့ ဖမ်းမိသွားပြီး အသတ်ခံရမှာပေါ့”

“သူကို ရွာခေါ်သွားလို့ လူရှိုင်းတွေ လိုက်လာတာနဲ့

မြင်သွားရင် ငါတို့တစ်စွာလုံး ဒုက္ခရောက်ကြံလိမ့်မယ် နှိုး”

“ဒီအတွက် စိတ်မပူပါနဲ့ ကျွန်တဲ့ကိစ္စတွေ နောက်မှာ ကြည့်ရှင်းမယ်၊ လောလောဆယ် လူတစ်ယောက်ရဲ့အသက်ကို တော့ ဘယ်နည်းနဲ့မဆို ကယ်ရှုံးပဲ၊ နင်ကြောက်နေရင် ရွှေက သွားနှင့်ပေတော့”

ထိုစကားကြောင့် ထမန်းမှာ မျက်နှာတစ်ချက် ပျက် သွားလေသည်။

“ငါ ဘယ်သူ့ကိုမှ မကြောက်သွား၊ အထူးသဖြင့် နင်နဲ့ ပတ်သက်လာရင် ဘယ်သူနဲ့ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ မကြောက် သွား၊ ဒါပေမယ့် ဒီနေရာကတော့ အမြန်ဆုံး သွားကြရအောင် သူ့တို့ နီးလာပြီ”

ဟု ပြောကာ သုံးယောက်သား ထိုနေရာမှ ထွက်လာ့ ကြလေသည်။ သုံးယောက်သား ကမ်းခြေကို လုပ်းမြင်ရသော တော်ဝါ ခရီးဆက်ခဲ့ကြရာ တစ်နေရာ ရောက်သောအခါ ကမ်းစပ်တစ်နေရာ၌ စမင်လူရှိင်းအချို့ကို လုပ်းမြင်ရသည်။

ငါးတို့သည် ဓမ္မလျှေားကို ကိုင်ကာ တစ်စုံတစ်ယောက် ကို လိုက်ရှာနေကြဖို့ရှိလေသည်။

နှိမ်တို့က သစ်ပင်များအကွယ်၌ ပုန်းအောင်းနေကြဖို့ ငါးတို့ အမြားတစ်နေရာသို့ ထွက်သွားတော့မှ ခပ်သုတ်သုတ် ခရီးဆက်ခဲ့ကြသည်။

လမ်းရောက်စတော့မှ နှိမ်က မေးသည်။

“နှင့်နာမည် ဘယ်သူလဲ”

“မာလုလို ခေါ်ပါတယ်”

“နင်က စမင်တစ်ယောက်လား”

“ကျွန်မက စမင်တစ်ယောက် မဟုတ်ပါဘူး၊ အခြား ကျွန်းတစ်ကျွန်းကပါ စမင်တွေ ရောက်လာပြီးတော့ ကျွန်မရဲ့ မီဘဆွဲပျိုးတွေကို သတ်ပြီး မတရား ဖမ်းခေါ်ခဲ့တာပါ”

“နှင့်မှာ အဝတ်အစား မပါဘူးလား”

မာလုက ဖွံ့ဖြိုးသော ရင်သားနှစ်ဖက်ကို လက်ပိုက် ကာကွယ်ထားရင်း ခေါင်းခဲ့ပြုသည်။

ခါးအောက်ပိုင်းမှာလည်း အရှက်လုံရှုံးနှင်ယိုင်းတစ်ခု သာ ပတ်ထားနိုင်ပေသည်။

“ဒီအတိုင်းတော့ ရွာထဲ ခေါ်သွားလို့မဖြစ်ဘူး တော်ကြာ ရွာထဲက လူတွေ ခိုပ်မိသွားလိမ့်မယ်၊ ဒီတော့ နှင့်ကို ရှုပ်ဖျက်ပြီး ခေါ်သွားမှဖြစ်မယ်”

ဟု ပြောဆိုကာ ခရီးဆက်ခဲ့ကြရာ လမ်းတစ်နေရာ ခြားက သောင်ပြင်ပေါ်သို့ မေးတင်အိပ်နေကြသည်။

“အခြားနေရာက လူညွှန်သွားရင် လူရှိုင်းတွေနဲ့ တွေ့သွား ပိုင်တယ်၊ အမြန်ရောက်ဖို့ကတော့ ဒီချောင်းကပဲ ဖြတ်ကျားရမှာပဲ”

“ငါတို့ ဆင်းတာနဲ့ မိကောင်းတွေက လာမှာပေါ့”

“စိတ်မပူပါနဲ့... နင် သူ့တို့သာ ခေါ်ပြီး စိတ်ချေလက်ချုပ်းပေတော့၊ ဒီကောင်တွေ ရောက်လာရင် ငါရှင်းပေးမယ်”

ဟု ထမန်းက ပြောသဖြင့် နှိမ်နှင့်မှာလုတိုက ရေထဲ

အရင်ဆင်းကြသည်။ သူတို့ဆင်း၍ ချောင်းထဲ ရောက်ရှု ရှိသော  
သည်။ မိကျောင်းနှစ်ကောင်ကလည်း သောင်ပြင်ပေါ်မှ လျှော့  
ဆင်းလာခဲ့လေပြီ။

ချောင်းမှာ ပေတစ်ရာကျော်ခန့် ကျယ်ဝန်ပြီး ရော်ဗျာ  
နက်သည်။ ချောင်းအလယ်လောက် ရောက်တော့ အရပ်မျိုး  
တော့ပေ မိကျောင်းနှစ်ကောင်ကလည်း ရေပေါ်မှာ နှုတ်သီးသွား  
ဖော်ထားပြီး သူတို့ရှိရာသို့ ကူးလာချေပြီ။

ထိုအခိုက်မှာပင် ထမန်းက ဓားကို ပါးစပ်ဖြင့် လိုက်ကျား  
ရေအောက်သို့ ငုတ်သွားလေသည်။

သူသည် မိကျောင်းနှစ်ကောင် ရှိရာသို့ ကူးသွားပြီး  
နောက် တနီးသို့ ရောက်သောအခါ မိကျောင်းတစ်ကောင်၏  
ဝါးပိုက်ကို ဓားဖြင့် ခွဲထုတ်လိုက်ရာ ပြောင်ပေါ်မှာ သွေးပွဲ  
ရေပွက်ပြီးများ ထသွားတော့သည်။

ကျန်တစ်ကောင်က ပါးစပ်ကို ဖြေကာ နှီးတို့နှစ်ယောက်  
ရှိရာသို့ ကူးလိုက်လာသည်။

နှီးတို့မှာ ချောင်း၏သုံးပုံနှစ်ပုံခန့် ရောက်နေချေပြီး  
ထမန်းက ရေအောက်မှ ကူးလိုက်လာသည်။

ထမန်း၏မွေးရာပါပီဇာဌာ တော့ထို့ တိုက်ခိုက်သည်  
အခါ ကျားတစ်ကောင်ကဲသို့ တိုက်ခိုက်နှစ်ပြီး ရေအောက်၏  
တိုက်ခိုက်သည်အခါ မေန်းတစ်ကောင်ကဲသို့ လျှပ်မြန်စွာ တိုက်  
ခိုက်နှစ်သူ ဖြစ်ပေသည်။

မိကျောင်းက အနီးသို့ ရောက်လာသောအခါ နှီးတို့  
ပြီးကိုက်လေသည်။

ထိုအခိုက်မှာပင် ထမန်းက ရေအောက်မှ ရောက်လာပြီး  
နောက် မိကျောင်း၏ခါးကို ဖက်ကာ ဆွဲချုလိုက်ရာ ‘ဖောင်း’  
နဲ့ ရှိက်သံထွက်ပေါ်လာသောလည်း သီသီကလေး လွတ်  
သွားတော့သည်။ ထိုနောက်မှာတော့ ရေထို့ မိကျောင်းနှင့်  
ထမန်းတို့ လုံးထွေးသတ်ပုံတ်နေစဉ် နီနှင့်မှာလုံတို့က တစ်ဖက်  
အင်းသို့ ရောက်သွားလေတော့သည်။

ရေထို့မှာတော့ အတန်ကြာအောင် ရေရှိုင်းခတ်သုံးများ  
သူသုံးနေပြီးနောက် တဖြည်းဖြည်းနှင့် ပြိုကျသွားသည်။

ခက်ကြာတော့ ထမန်း ပြန်ပေါ်လာသည်။

“ထမန်း... မိကျောင်းသေကို အပေါ်တင်ပြီး အရေခွဲ  
ကြော်ရအောင် သူအတွက် အဝတ်ရပြီပေါ့”

ဟု နီးက လုမ်းပြောသဖြင့် ထမန်းက ရေထဲ ပြန်ငုတ်  
သွားကာ မိကျောင်းသေကို ကမ်းစပ်ပေါ် ဆွဲတင်လာလေသည်။

ထိုနောက်... .

နှစ်ယောက်သား ဓားတစ်လက်စီဖြင့် မိကျောင်းသားရေ  
ခွာယူလိုက်ပြီးနောက် ရေဖြင့် စင်ကြယ်အောင် ဆေးကာ  
အလုံ တစ်ကိုယ်လုံး ပတ်ပေးလိုက်လေတော့သည်။

ပြီးတော့မှ ရွာဘက်သို့ ခရီးဆက်ခဲ့ကြသည်။ လမ်းများ  
သာ့ စမင်လူရှိုင်းများနှင့် ထပ်မတွေ့ရတော့ပေ။



အခန်း(၈)

## မကျော် ဂုဏ်ရည်ပြုခြင်းအကြောက်ပျော်

တောလမ်းအတိုင်း ခရီးဆက်ခဲ့ကြရာ ရွာသို့ မရောက်ခဲ့မှာပင် မာလုနှင့် ပတ်သက်သည့် ထူးဆန်းအဲခြဖွဲ်ရာကို ဘင်တွေ့မြင်ရလေသည်။

မာလုသည် သာမန်မိန်းကလေးတစ်ယောက်တော့ မဟုတ်ပေ။ လမ်းတစ်လျှောက်လုံး မိတော်ငါးသားရေပြားကို မလုတလုံး ပတ်ထားသော မာလုကို နီးက သတောကုနေလေ သည်။



“နှင့်ကို မာလူလို့ အမည်မဟေးဘဲ ကျွို့လလို့ အမည်မရရင် ပို့ကောင်းမယ်”

“ဘာဖြစ်လို့လ အစ်မ”

“ကျွို့လဆိတာ မိကျောင်းလို့ အမိပါယ်ရှိတယ်၊ အနုရင် နင်က မိကျောင်းမလေးနဲ့ ပို့တွေနေလို့”

ထိုစကားကြောင့် မာလုက သဘောကျွား ပြီးလို့ သည်။ သူမမျက်နှာပေါ်မှာ တွေ့ရခဲသည့် ရားပါးလှသောအပ်ပို့ပင် ဖြစ်ပေသည်။

ထိုနောက် ခေါ်ဆက်လာကြရာ ရွာနှင့် မနီးမဝေးနေ့ရောက်သောအခါ တောဝပ်တစ်နေရာတွင် သေဆုံးနေသော ဆလုံအချိုက် တွေကြရသဖြင့် အနားရောက်အောင် သွားကြကြသောအခါ ဓားချက်၊ လုံချက်များဖြင့် သေဆုံးနေကြရတွေကြရသည်။

“သူတို့ စမင်တွေလက်ချက်နဲ့ သေရတာပါ၊ ဒီအတိုင် ဆိုရင် ရွာထဲမှာများ ရောက်နေသေးလား မပြောတတ်ဘူး၊ ငါးဝင်သွားလို့ ဖြစ်ပါမလား”

ထမန်းက စိတ်ပွဲစွာ ပြောလိုက်သည်။

ထိုအခါ မာလုက ဝင်ပြောသည်။

“အခြေအနေကို သိရအောင် ကျွန်မမေးကြည့်လိုက်မယ်၊ သူတို့ဝို့ညာဉ်တွေ ဝေးဝေးမရောက်သေးရင်တော့ အသေးအနေ သိရမှာပါ”

“ဟင်... ဒီနေရာမှာ ဘယ်သူမှ မရှိဘဲ နင်က ဘာ သူတို့ မေးမှာလဲ”

နှီးက အခြေအနေကို သဘောပေါက်သော်လည်း ထမန်းက သဘောမပေါက်သဖြင့် ဝင်မေးလိုက်သည်။

မာလုက ဘာမှာမပြောဘဲ ကျောက်တုံးတစ်ခုပေါ်မှာ ဝက်လက်အနေအထား သေဆုံးနေသော လူသောက်ယောက် အနီးသို့ တိုးကပ်သွားကာ အနားမှာ ထိုင်ချလိုက်သည်။

နောက် သေသွေးမှုက်နှာအနီးသို့ သူမှုက်နှာ ကပ်ကာ တစ်စုံတစ်ခုကို ပြောကြားနေလေသည်။

တစ်စုံတစ်ယောက်က ပြန်ပြောသည်ကိုလည်း နားလည်ဟန်ဖြင့် ခေါ်ပေးထညိတိတိဖြင့် နားထောင်နေလေသည်။

နှီးက လုပ်းကြည့်သောအခါ ပြုပြုသွောန်တစ်ခုက ပါးပါးငွေ့များကဲသို့ ရွှေလျားကာ မာလုအနီး၌ ရှင်ပဲနေသည်ကို လုပ်းပြုနေရသည်။

ဒီတော့မှ မာလုသည် သာမန်မိန်းကလေးတစ်ယောက် ဆုတ်မှန်း ရိုပိမိသွားတော့သည်။

အတန်ကြာတော့မှ မာလုက သူတို့ရှိရာသို့ ပြန်လျှောက်လာသည်။

“ရွာထဲမှာ စမင်တွေ မရှိတော့သွား အစ်မ၊ သူတို့က ကျွန်မကို လိုက်ရှာရင်းနဲ့ ဆလုတွေကို သတ်သွားတာ”

“တဗြားဘာတွေ သိခဲ့ရသေးလဲ”

“အစ်မရဲ့အနာဂတ် ကံကြမှာအကြောင်း သိခဲ့ရတယ်”

“ဘာတွေများလဲဟဲ... ပြာပါး”

မာလုက ထမန်းကို တစ်ချက်လုပ်းကြည့်ပြီး...

“သူအကြောင်းလည်း ပါတယ်”

ဟူ ရှက်သွေးဖြာသောမျက်နှာဖြင့် ပြောရာ ထမန်းမှာ  
များစွာစိတ်ဝင်စားသွားဟန်ရှိလေသည်။

သို့ကော်မူ ဘာမှုတော့ မပြောပေ။

ထိုနာက် ရွှေသို့ ဆက်ခဲ့ကြရာ ညနေပိုင်းအချိန်တွင်  
ရွာသို့ ပြန်ရောက်လာလေတော့သည်။

ထမန်းက သူ့နေရာပြန်သွားသောအခါ နီးတိုင်း  
ယောက်က အိမ်သို့ ပြန်ခဲ့ကြလေသည်။

မိကျောင်းသားရေပြားကို တစ်ကိုယ်လုံး ပတ်ထားသော  
မာလုကို ပြင်သောအခါ ဦးလွှန်းဆန်တို့မှာ များစွာအုံဖြုံသွား  
လေသည်။

“သူက ဘယ်သူလဲ”

“ပင်လယ်ကမ်းစပ်မှာ မိကျောင်းဆွဲလာတဲ့ မိန်းကလေး  
တစ်ယောက်ကို ဘယ်တင်လာခဲ့တာပါ အမေ”

“သူရှင်းတွေ လာရှာတာ သူ့ကိုပျေားလား”

“ဟုတ်သလားတော့ မသိဘူး အခုံတော့ သူက ကျွန်း  
လူဖြစ်သွားပြီ”

“မင်တွေက ရေဘိလူးတွေ ဆိုကဲ့အတိုင်း သိပ်ပြီ  
ရက်စက်ကြမ်းကြတ်ကြတာ၊ သူတို့မှ မပတ်သက်တာကတော့  
အကောင်းဆုံးပဲ”

ဦးလွှန်းဆန်စိတ်ထဲမှာ မာလုနှင့် ပတ်သက်ပြီး စီးပါး  
သောက ရှိဟန်ကြလေသည်။

“ဒီအတွက် စိတ်မပူးနဲ့ အဖော် ဒုက္ခင်ရောက်ပြီး အသင်  
သေး တွေ့တဲ့လူကိုတော့ ဘယ်ရမှာပဲ၊ သူတို့လာတော့လည်

“မျှန်မ ရှင်းပါမယ်”

ဟူ ပြောလိုက်တော့မှ စိတ်သက်သာရာ ရသွားဟန်  
ရှိလေသည်။ ထိုနာက် မာလုကို အဝတ်အစားတစ်စုံ ပေးလိုက်  
ပြီး အစားအသောက်လည်း ကျွေးမွှေးရသည်။

ညီးပိုင်းရောက်သောအခါ အိမ်အနောက်ဘက် ကွဲက်  
လပ်တွင် မီးပုံတစ်ပုံ ဖို့ရှင်း နှစ်ယောက်သား ထိုင်စကားပြောကြ  
လေသည်။

ထိုအခါ မာလုက သူမအကြောင်းအရာအချိန်ကို ပြောပြု  
လေသည်။ သူတို့မှာ အခြားအရပ်ဒေသမှဖြစ်ပြီး အဘိုးဖြစ်သွား  
နောက်လှည့်ဆေးကြသော ဆေးဆရာကြီးတစ်ဦးဖြစ်သည်။

မာလုက အဘိုးဖြစ်သွားထဲမှ ဆေးပညာ၊ ဓာတ်ပညာ၊  
ပယောဂပညာနှင့် စိညာဉ်များနှင့် ဆက်သွယ်နိုင်သောပညာများ  
တို့ သင်ကြားတတ်မြောက်ခဲ့သွားဖြစ်၏။

ဤသို့ဖြစ် လျည်လည်သွားလာရင်း ပင်လယ်ထဲမှ ကျွန်း  
တစ်ကျွန်းသို့ ရောက်လာပြီး ထိုအရပ်မှာပင် နေထိုင်ခဲ့ကြသည်။

ပထမတော့ အဘိုးဖြစ်သွား၏ဓာတ်ပညာ၊ ဆေးပညာ  
များမှာ ပင်လယ်ပျော် မောက်င်းတို့အတွက် မယုံကြည်နိုင်သော  
ပညာများ ဖြစ်ခဲ့လေသည်။

ဆလုံတို့က ငါးတို့ ရှိုးရာအစွဲအလန်းဖြစ်သော နတ်  
ဆရာတ်ပယောဂကုထဲးနှင့် ကုကြေလေသည်။

သေမထူး နေမထူး ဘဝများပေမြို့ အကယ်၍ နတ်ဆရာ  
တ်ပျော်၍ အသက်သေဆုံးသွားလျှင်လည်း ဒုက္ခင်မြို့အောင် လုပ်  
ဆေးသည်ဟု အထင်ရှုကာ မည်သွားမှု ပြဿနာမရှာကြပေ။

မိသာ:ဓာတဲ့မှ လူတစ်ယောက် သေဆုံးသွားခြင်းသည်  
လူဂာစ်သောက် လျော့သွားရုံမှုအပ ဘာမှုမထူးခြားပေါ့

တစ်ယောက်လျော့သွားလျှင် နောက်တစ်ယောက် ထိ  
မွေးချုံသာရှိသည်။

အကယ်၍ နတ်ဆရာ ဆေးကုပေး၍ ရောဂါပျောက်  
သွားလျှင်တော့ ကျေးဇူးတင်ကြပြီး စားသောက်ဖွှံ့ရာများဖြင့်  
ပေးကမ်းကြော်ပေါ်သည်။

မာလု၏အဘို့မှာ စာတ်ပညာ ဆေးပညာကို ကျမ်းကျွဲ  
သွှေ့ဖြစ်သောကြောင့် ရောဂါဖြစ်သွားကို ငြင်းပညာနှင့်ပင် ကုသ  
ပေးသည်။ ပူးကပ်နေသော အခြားဝိညာဉ်ကို နှင့်ထုတ်ခြင်းနှင့်  
ခန္ဓာကိုယ်မှ အပြင်ရောက်နေသော ဝိညာဉ်ကို ပြန်ခေါ်ပေးခြင်း  
များ ပြုလုပ်ပေးနိုင်သောကြောင့် တစ်စနှင့်တစ်စ ယုံကြည့်  
ရလာကြကာ အားကိုးလာကြသည်။

ထိုအခါ ရွာခံနတ်ဆရာများက မနှစ်သက်ကြပေါ့

နည်းအမျိုးမျိုးနှင့် အန္တရာယ်ပေးရန် ကြီးစားကြသော်  
လည်း မရပေါ့။ နောက်ဆုံးတော့ စမင်ကျိုးသို့ သွားကာ မင်  
များနှင့် ပေါင်းကာ မိသာ:ဓာတ်ခုလုံးကို သတ်ဖြတ်ကာ မာလုကို  
ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပေါ်သည်။

“ကျွန်ုမရဲ့အဘိုးက သစ်ပင်တွေ့နဲ့ စကားပြောနိုင်တဲ့  
အတတ်ကိုလည်း တတ်ပါတယ်”

“သစ်ပင်တွေက စကားပြောတတ်လို့လား”

“သစ်ပင်ဆိုတာလည်း လူလိုပဲ စာတ်ကြီးလေးပါးမှာ  
အသက်ရှင်တဲ့ သက်ရှိရှင်ဝါးကြောင်းမှာ သီးခိုင်

င်နိုင်သလို လူတွေလိုပဲ ခံစားတတ်တဲ့သဘာဝ ရှိတယ်၊ ညာ  
အနှင့် တိတ်ဆိတ်နေတဲ့အချိန်မျိုးမှာ သစ်ပင်တွေဆိုက သီချင်း  
ခါမှုမဟုတ် ပြီးပြုသွေကို ကြားရတတ်ပါတယ်”

“ငါတော့ သတိမထားမိပါဘူး”

“သစ်ပင်ဆိုတာ သဘာဝတရားကို နားလည်တဲ့ ရှုပ်ဝဏ္ဏ  
ပောင်မျိုးပဲ စွေ့ရာသီး မိုးရာသီး ဆောင်းရာသီး သဘာဝရဲ့အပူ  
အအေးကို သက်တနဲ့ ပြနိုင်ကြတယ်၊ လေပြင်းမှန်တိုင်းတွေ  
ရွှေတော့မယ်ဆိုရင်လည်း လူတွေကို သက်တနဲ့ ပြလေ့ရှိပါ  
တယ်၊ လူတွေက သတိမထားမိလိုပါ”

“အတော်ဆန်းကြယ်တာပဲ”

“ဒါထက် ဆန်းကြယ်တာတွေ ရှိသေးတယ် အစ်မာ  
အရွားတဲ့အရပ်ဒေသတွေမှာ ပြောအောက်မှာ ရောယ်နေရာမှာ  
တယ်၊ ဘယ်နေရာ ရှိတာကို သစ်ပင်တွေကပဲ ပြောပြနိုင်ပါ  
တယ်”

“ဘယ်လိုပြောပြတာလဲ”

“သစ်ပင်ရဲ့သစ်ကိုင်း၊ သစ်ခတ်၊ သစ်ရှုက်တွေက ပြော  
အောက်မှာ ရှိတဲ့ရောက် သက်တနဲ့ ပြောပြုပါတယ်၊ တတ်သီ  
ဘေးလည်တဲ့လူဆိုရင် သူတို့ညွှန်ပြတဲ့နေရာကို တူးကြည့်ရင်  
အကောင်းရေသနကို ရှိနိုင်ပါတယ်”

ဟု အုံသွေ့ဖွှံ့ရာကောင်းသော အကြောင်းအရာများကို  
ပြောပြလေသည်။

နှီးမှာ ထိုအကြောင်းအရာများကို စိတ်ဝင်စားမိလေ  
သည်။

"ဒါတင်မကသေးဘူး အစ်မရဲ့ သစ်ပင်ပွဲက ပြန့်  
သက်တော့ကို သိရင် မြေအောက်မှာ ရှိတဲ့ ရွှေငွေရတနာ  
ကျောက်သံပတ္တမြားတွေကိုလည်း ရှာဖွေရနိုင်ပါတယ်"

(မြေအောက်၌ ရှိသော ရွှေငွေ၊ ကျောက်သံပတ္တမြား  
ရတနာပစ္စည်းများကို အဟိုပလစက်၊ ရတနာကဗိုဇိစက်၊ ဒဏ္ဍ  
ကျမ်း၌ လေ့လာနိုင်ပါသည်။

ထိုရှာဖွေနည်းအကြောင်းများကို အခြားစာအုပ်များ  
တွင် သင့်တော်သလောက် ဖော်ပြပြီး ဖြစ်သောကြောင့် ထင်း  
မဖော်ပြတော့ပြီ။

စာဖတ်သူများအတွက် အတန်အသင့် အကျိုးရှိရေးနှင့်  
သော သစ်ပင်များကို ကြည့်ပြီး မြေအောက်၌ ရှိသောရေတို့  
ရှာဖွေနည်းအချို့ကိုသာ ဖော်ပြပေးလိုက်ပါသည်။)

ဆီးပင်၊ သရက်ပင်၊ အုနှစ်ပင်၊ အုနှစ်ပင် စသော ပင်မြောက်  
ပင်စောက်များ၊ နဘူး၊ နှုတ်ချို့၊ စရိ အစရိသော နှယ်ရောက်  
ပင်ရောင်များ၊ မြေစာ၊ ပတော်ညီးနှားရှာချို့ စသော မြေက်ပင်များ  
ငါးသစ်ပင်၊ နှယ်ပင်၊ မြေက်ပင်များကိုသာ အထူးပြု၍ ရေကျမ်း၌  
ဖော်ပြရေးသားလျက်ရှိ၏။

သို့သော်လည်း မည်သည့်ပင်စောက်မျိုး၊ နှယ်ပင်မိုး  
မြေက်ပင်မျိုး၊ ဟူသမျှတို့သည်။ မြေဓာတ်၊ ရေဓာတ်တို့၏ငါးကုန်း  
ပေါက်ပွားကြီးထွားခြင်းလှ မဖြစ်နိုင်ကုန်း။

မြေဓာတ်၊ ရေဓာတ်တို့က အားပေးကုလိုပုံသာလှုံး  
အမြစ်၊ ပင်စည်၏ငါးကုန်း အခက်အချက်တို့ စည်ကား၍ ပေါက်ပွား  
ကြီးထွားနိုင်ပေသည်။

ရေကြည်ရေရှာရာ၌လည်း ထိုအပင်တို့၏အလက်၊  
အခက်၊ အချက်တို့ကို ကြည့်ရှု၍ ရေမရှိကို ဆုံးဖြတ်ပြာ  
ဆိုရာ၏။

အမြစ်ဆွဲရာ အကိုင်းအခက်ပါပုံကို လေ့လာသိရှိနိုင်ပါ  
သည်။

မဟာပထဝီမြေကြီး၊ အပြင်၌ ဥတုသုံးပါးအားလျှော့စွာ  
ပေါက်ရောက်ဖြစ်ပေါ်ကြကုန်သော သစ်ပင်၊ မြေက်ပင်တို့သည်  
အများအပြားရှိကြကုန်၏။

ထိုအပင်တို့တွင် မည်သည့်အပင်မျိုးမဆို အမြစ်သွားရာ  
အကိုင်းအခက် ပါတတ်၏။

ဥပမာ သရက်ပင်သည် အရှေ့၊ အနောက်၊ တောင်၊  
မြောက် အပုံပေးမျက်နှာ ရှိရာတွင် အရှေ့ဘက်သို့ အမြစ်  
လွှာက်သွားသည်ဖြစ်စဲ၊ အကိုင်းအခက်တို့သည်လည်း ငါးအရှေ့  
ဘက်သို့ ညွှတ်ကိုင်းတွက်သွားတတ်ကုန်၏။ ဤနည်းတဲ့ တောင်၊  
မြောက်၊ အနောက်အပုံတို့ကိုလည်း အကိုင်းအခက်တို့သည်  
အမြစ်ထွက်ရာသို့ ညွှတ်ကိုင်းတွက်သွားတတ်ကုန်၏။

ဒေါင်းဆင်းနယ်၊ ကောင်းပင်စည်မြို့၊ အရှေ့တောင်  
ညားပင်သာရွာ၏အရှေ့မြောက် ပေ(၅၀၀)မွှုအကွာ ကောင်း  
ညီချောင်း၏တောင်ဘက်တမ်းပါး၌ ထန်းမတမ်းပို့ရှိ၏။

ထိုထန်းမပင်သည် မြေမှ(၆)ပေမျှအမြင့်၍ အခြားထန်း  
ငါးများကဲသို့ သီးမြေား၊ ပွင့်ခြင်း၊ ဖွင့်ခြင်း ဖြစ်၏။

ထိုမှ အထက်သို့ အပင်မြင့်လာသောအခါ အကိုင်း  
အခက် သုံးခွဲစီ ဖြာထွက်၍ ထန်းသုံးပင်ဖြစ်ပြီးလျှင် (၄)ပေမျှ

တက်ပြန်၏။

ဤမှ အထက်သို့ သုံးပင်စီ သုံးပင်စီ ချွဲဖြာရှုတွက်ကြော ပြောက်ဆင့်မျှ ရှိသောအခါ ထန်းလုံးထန်းပင်ပေါင်း(၃၂)မှ ရှိရှု ထန်းလက်များမှာ (၁)လက်မ၊ (၂)လက်များရှိတော့၏။ သီးခြင်း၊ ပွင့်ခြင်း မပြုနိုင်တော့သူ၊ ဆပ်သွားဖူးရှိုးအင့်သာ တူတော့၏။

ဤထန်းပင်သည် ခေါင်မြစ်ရေ့သောက်ရန် အောက်၌ ရေမရှိသောကြောင့် ပတ်ဝန်းကျင်ရှိ အပေါ်ယံ စမ်းရေ့ စိမ့်ရေမျှ ကိုသာ သောက်စို့ရ၍ သေးပတ်ဝန်းကျင်အမြစ်၊ အပေါ်ယံ အမြစ်တို့ကိုသာ အားထားရသောကြောင့် အကိုင်းအခက် ခွဲ လျက် နေရပေတော့၏။

ဤသို့ အမြစ်ခွဲသွားရာ အကိုင်းအခက် ပါသည်ကို သိနိုင်ပေသည်။

ထိုအပြင် စဒယ္ရာတွင် ပေပ်ငါးမင်းမေးကျောင်း၌ ထန်းပင်များသည် အမြစ်ခွဲရာ အကိုင်းအခက်ပါသောကြောင့် ခွဲလျက်ပင်ရှိကြသေး၏။

#### ➤ သမ်ပဋိကြီးကျေးမျိုး

သစ်ပင်များသည် လေးမျိုးရှိသည်။

- (၁) အနှစ်ကို အကာရန်သောသစ်ပင်
- (၂) အကာကို အနှစ်ရန်သောသစ်ပင်
- (၃) အကာကို အကာရန်သောသစ်ပင်
- (၄) အနှစ်ကို အနှစ်ရန်သောသစ်ပင်

ထိုလေးပါးတို့တွင် ပိတောက်၊ အင်ကြား ပျဉ်းမ၊ ပျဉ်းဖို့သို့သော အပင်မျိုးတို့သည် အနှစ်ကို အကာရန်လျက် ရှိသော ကြောင့် အနှစ်ကို အကာရန်သော သစ်ပင်မည်၏။

ပေပ်းထန်းပင်၊ အုန်းပင်၊ ဓမ္မးပင် အစရှိသော အပင် နှုတို့သည် အကာကို အနှစ်ရန်လျက်ရှိသောကြောင့် အကာကို အနှစ်ရန်သောသစ်ပင်မည်၏။

တောင့်က်ပျော်၊ အိမ်င့်က်ပျော် စသော အပင်မျိုးသည် အကာကို အကာရန်လျက်ရှိသောကြောင့် အကာကို အကာရန်သာအပင်မည်၏။

သစ္စာနှစ်၊ ကျောက်ခက်၊ ကျောက်စက် အပင်မျိုးသည် အနှစ်ကို အနှစ်ရန်လျက်ရှိသောကြောင့် အနှစ်ကို အနှစ်ရန်သာသစ်ပင်မည်၏။

ဤသို့ပြုဆိုပြီးသော သစ်ပင်တို့တွင် အကာကို အနှစ်ရန်သာ ပေပ်းထန်းပင်သောအပင်မျိုး၏အမြစ်တို့သည် မဟာ ဆုတိမြေကြီးအတွင်းသို့ အမြစ်ဆင်းသက်၍ ရောတ်နှင့် တွေ့သောအခါ ပင်စည်လုံးပတ်တို့သည် မဟပ်မနား ဤဗ္ဗားလျက် အုတ်သက်တမ္မား ထင်ရှားပေါ်လာလျက်ရှိ၏။

॥ အတောင်(၄၀)မျှရှိသော ထန်းပင်သည်အမြစ် အတောင်(၃၀)အထိ အပင်နှစ်လျက် ရှိ၏။ ထိုအထက်(၁၀) အောင်သည် ထန်းလုံး တုတ်ပြုးတွားလျက်ရှိမှ အောက်အ အောင်(၃၀)နှင့်အထက်(၁၀)တောင်ဆက်လိုက်က အတောင် ပါး(၄၀) ရှိ၏။ ထိုအတောင်(၄၀)၌ ရေ့ထန်း-ရေ့ပြုပြုလုပ်မှ အေတွဲတတ်၏။

မှားတတ်သည်။

သစ်ရွက်အော် သစ်တက်ရော့မှာ စိမ်းခွဲတူခေါက် ရွက်ဖျားခြောက်လျက် အောက်ကျခဲ့သော မွဲပြာပြာနေတတ်သည်။ သစ်ရွက်မြေက်ခါး မြေစာအားဖြင့် ထူးပြားကွဲလွှဲ မွဲပြာတူခေါက် မြေသွေးရောက်၍ ပေါက်သမျှအပင် ထင်တတ်သည်။

စနယ်မြေသား၊ သဲကားနှင့်မြေ ကမ္မာမြေသား ကြပ် ပြီများ၌ ရေချိုအမှန်ထွက်ရမည်။

သစ်ပင်ပေါင်းမှာ မြေကောင်းမြေက်လျှော့ပတ် စသည် မှားလှုပင်ပေါင်း၊ ချိုကောင်းရသာ၊ ပေါက်တတ်ပါ၏။

ရွက်လှုရွက်ခွဲနှုန်း ရွက်ဝန်းရွက်စောက်၊ ပေါက်သမျှတွေ ခွဲန်းခွဲန်းဝေ၍ ညွှန်တွေ့ဖူးရှင် ပင်တကာထက် စည်ကားလှုက တည်း။

ဤကား မြေရေတို့၏သဘောအကြိုက် ဓာတ်အကြိုက် သစ်ပင်တို့ကို မှတ်ရန်တည်း။

အရှေ့အနောက်၊ တောင်မြောက်စိုးလာ ဦးညွတ်ရာ၌ ရရွှေ့တွင်းဟောက်လော့၊ ကျွေးကောက်နှစ်မြိုင်း၊ မြောင့်စင်းရန်ခါြား ကာလုံးခြင်း၊ မြေပြောခြင်းသို့ဆင်းပါသတည်း။

ထုံးကြီးအိုင်အင်း၊ မြေတေတွင်းဝယ်၊ စိမ်းခြင်းများရာ၊ ကွက်တကာပင် ရေထွက်လျင်၏၊ ကြိုင်းသွေးလျောင်း၊ ကတွက်ပေါင်းသို့ ရေချားထို့မှာ ခွဲပါပန္တ်၊ စွဲလျက်ပြုသင့်၊ ဉာဏ်မရင်က ရရုပ်ရသည်၊ လွှဲထရေကြောင်း တိမ်းလိမ့်တည်း။

တိမ်နက်နိမ့်မြိုင်း၊ ရေသင့်ရော်း၊ ရေအားနည်းကို သိကြောင်းလိမ့်၊ ဉာဏ်နှင့်ကြုံသစ်မှုရောက်၊ ခက်ရွက်စိမ်းစိုး ယို

သစ်ပင်၏အမှတ်သက်တများကို လေ့လာနိုင်ရန် ဖော်ပြပါသည်။

သရက်၊ မကျေည်း၊ ပို့မှုတဖန်၊ ထောက်ကြွေးသစ်ဝါးအပင်များတို့သည်၊ ကိုင်ကားအချုပ်၊ လူတို့ လုပ်သော ဖိတ်းကို အပ်သကဲ့သို့ မြေမှုအကွား၊ အပေါ်ရန်မှာ တောင်-တာ-အတိုင်း အရှည်အလျား ရှိသည်ဖြစ်အောင်၊ ထိုအပေါ်၌ တောင်-တာ ရှိသလောက် မြေကြီးအောက်၌ ရေကို တွေ့တတ်၏။

အကြိုက်သစ်ပင်သည် မြေကြီးအပြင်မှ (၂)ပေအပြင်၌ သေးသို့ ထွက်၍ အဖူ၊ အထက်(၁၀)တောင်အကွား၌ မည်သည့်ဘက်သို့မဆို ကျွေးကောက် ထွက်သွားလွန်ပါးလျက်ရှိသည်ဖြစ်အောင်၊ ထိုသစ်ပင်၏ ကျွေးကောက်ရာဘက် အောက်မြေအတွင်း၌ သုံးချို့နှစ်ချိုးအနက် ကျောက်ပြင်၊ ကျောက်ခဲများ ရှိတတ်၏။

အကြိုက်သစ်ပင်သည် မဟာပထီးမြေကြီးအပြင်မှ အထက်(၁၀)တောင်အကွား၌ မည်သည့်ဘက်သို့မဆို ကျွေးကောက် ထွက်သွားလွန်ပါးလျက်ရှိသည်ဖြစ်အောင်၊ ထိုသစ်ပင်၏ ကျွေးကောက်ရာဘက် အောက်မြေအတွင်း၌ သုံးချို့နှစ်ချိုးအနက် ကျောက်ပြင်၊ ကျောက်ခဲများ ရှိတတ်၏။

ထို့ပြင် မှတ်သားဖွယ်ရာများလည်း ရှိသေးသည်။

ကြပ်ပြာကြပ်ဗို့ ဆပ်ပြာဟု့ဗို့ မြေရာမြေတို့မှ ထွက်သောရေတို့သည် များသောအားဖြင့် ပူခါး၊ စပ်ငံး၊ ချဉ်ပန့်ရသာ ရှိတတ်သည်။ ထိုရေရှိရာအထက် မြေက်သစ်ပင်များ ကြီးပွားစွာ ပေါက်ပြားသော်လည်းကောင်း၊ အပင်များသည် ဓာတ်အလိုက်၊ မြေအကြိုက်သာ လူမစိုက်ဘဲ ပေါက်ရာကြီးပွား

တစက်စက်၊ ဖြတ်ပြင်သစ်စ၊ ကြည့်ကုန်ဖြေရှင်၊ ရေမှာအားထုန်ရေစီးသို့ ထိုးထိုးမရ။ ဖြည့်ဖြည့်ကျမှာ၊ ရေရအသုင်း ခိုသန္တုမှာ ရေမကျမှာ ရေရနည်းသည် မှတ်ရမည်တည်း။

မြိုက်လည်းစိမ့်စို့၊ သစ်ကိုပင်ငယ် သေးငယ်တို့တို့ သစ်တို့သစ်ရှည်၊ ဉာဏ်ပြင် မို့၍ သင့်သည်အလေ့ကို ကြည့်ဖောက်လော့၊ ချင့်ထောက်တောင်တာ၊ ဆိုရာမှာကား၊ သစ်သာပင်မှန်၊ တစ်ပြန်ယူလော့၊ ခါးရောလည်းခံ အောက်တစ်ပြန်မှ ရေမှန်သာတည်း။

ဆိုရာစကား၊ အကျဉ်းအားသာ၊ မှတ်သားရာ၏။ သို့မှာ ကြီးတပ်၊ အလတ်တစ်မျိုး၊ အငယ်မျိုးဟု သုံးမျိုးရှိအောင် အလတ်မျိုးသာ၊ ပြန်ယူရာ၏။ ပမာသနတောင် တစ်ရာအောင် သည်၊ ဉာဏ်ကုတိမျိုး၊ လက်ပုံမျိုးကို ဆိုရိုးတစ်ပြန် မရှိမှန်၏။ ဉာဏ်နှင့် ယူလေ၊ တော်ခြေတောင်ကမ်း စိမ့်စိမ့်ရေစီး၊ မြိုင်ကြုံးအိုင်၊ ဝန်းချွောင်း မြောင်းရေအားကောင်းတို့မှာ ရေခြောင်း အောက်က လာသတည်း။

ကျောက်ပြင်၊ ကျောက်ပြား၊ ကျောက်ငြားနှင့် ကျောက်အားတော့ ခဲသည်ပြုဗျာ သစ်နေထိပ်ဖူးအား ပေါ်မသွားဘဲ ကိုယ်ကား သေးသို့ ဖြာသတည်း။ သစ်ပင်တစ်ပြန်၊ အောက်းကျောက်ခဲ့၊ ရေထွက်၌ ပြုသည်း။ လယ်ကြားယာကြား၊ မြေပြင်ကြုံးနှင့် မြေသား မောက်မျိုး မြိုက်စိစိနှင့်၊ ပုံစွန်ဖို့ ပုံစွန်မှ တွင်းဖူး စုကြေလျက်၊ ရေထွေပြေက်၊ ရေပုံတက်သည်။ အနုက်ဆုံး ခုံးတောင် ရှစ်တောင်နောက်၏။ ရေထွက်စွဲး မားမားကြီး ခံတတ်၏၊ ပေါက်အောင်တူးလေ၊ တိမ်လျှင် လေးတောင်၊ သုံးတောင် စွဲ

ပေါ်၏။

ရေခြောင်းအရာမှာ၊ ခါးရေအောက်ရေ နှစ်မျိုးရှိတတ်၏။ ခါးရေတစ်ပြန် အောက်ရေခံ၏။ အချို့ကား ခါးရေမရှိ အောက်ရေသာ ရှိတတ်၏။ အချို့ကား ခါးရေသာ ရှိတတ်၏။ အောက်ရေမရှိ။ အချို့ကား ရေသုံးထပ်ရှိတတ်၏။ အချို့ကား ရေတစ်ထပ်မျှသာ ရှိတတ်၏။

#### ၁၃၁. ကောက်ပြုဗျာ သိကောင်းစကား

အရပ်ပုံပြုဗျာကျေးရာမှာတွင် နွောခါ ရေတွင်းရေကန် သုံးရန်မရှိ။ ခက်ခဲသောအရပ်၊ ဥယျာဉ်ပိမာန်၊ ကွမ်းခြေပန်းခြံ အဖိုးတန် ပြုလုပ်လိုသော အကွက်အရပ်တို့၏ ရေခြောင်းရေလာ၊ မှန်စွာ တိမ်ကို ထွက်၊ မထွက်၊ နည်း၊ များ၊ ချို့၊ ချင်၊ ဖုန်း၊ တော်တို့ တစ်ဖြာရသာများနှင့် သစ်ဝါးအနေ၊ မြိုက်နေလက္ခဏာ၊ သွားလာနိမ့်မြှင့်၊ ကောက်ကျွမ်းကွေ့လိမ်၊ အိမ်ဖွဲ့ထုံးကြီး၊ ရေစီးလုံးပြား၊ ကွက် ရပ်များကို မှတ်သားကြည့်ရှု၊ ဉာဏ်စက္ခဖြင့်၊ ပဟုသုတေသန၊ အာစာရ ပုဂ္ဂိုလ်၊ ကြည့်ညိုစလောက်၊ မြေကို ဖောက်၍၊ အောက်နှိုးရေရိုး၊ မသွေ့ ကော့၊ အမှတ်မျှချာ၊ ထိုးတော်တို့သော့၊ ဘုမ္မာသွေ့တွေရ အာကာသသွေ့တွေရ ကျွမ်း ဤအောင်ခန်းတွင် သွားလမ်း ပို့ပြု၊ အဆွဲသွေ့သွေ့ကို ကြီးကျယ် သိပ်သည်း၊ နှိုးသွေ့လျှော့နှင့် ကမ္မည်းထုံးဖွဲ့၊ နက်တဲ့အရာ၊ အဖြားဖြားကို၊ နောင်လာလူများ၊ အချို့သားတို့ ထင်ရှားကြည်း၊ သိမ့်စွဲ့လှုပျင် ကျွမ်းလာရှိခြင်း၊ ပို့ပြုရင်းနှင့် နည်းသွင်းစရာ အဖြားဖြားကို ဆရာအမည် မဟာ ထောရ်သည်၊ ဉာဏ်ပို့သမျှ၊ ဖောင်လင်းပြအုံ၊ မှတ်ကြုံလူရှင် အ

ပေါင်းတည်း။

ଭୁଷା ଓ ମୂରା ମ୍ରିତ୍ୟୁରୁକ୍ତି ଦୃକ୍କମଳାତ୍ମା ଶରୀରିକା  
କ୍ଷିଣିତିରୁଲ୍ଲଙ୍ଘନା ତୃତୀୟଗ୍ରୀତ୍ୟା ଲାଗୁ ହେଲାଏଇ ରେଗ୍ରେଣ୍ଟ  
ତାଙ୍କୁ ଫାନ୍ଦାଫାନ୍ଦା କିମ୍ବା କିମ୍ବା ହାତ୍ଯାକାନ୍ତିରୁ ଏମାତ୍ରାତ୍ମକ  
ଛେତ୍ରରେ ଲାଗୁ ପ୍ରିଣ୍ଟିଂରେ କିମ୍ବା କିମ୍ବା ପରିଚାରରେ ପରିଚାରରେ  
ତାଙ୍କୁ ପରିଚାରରେ ପରିଚାରରେ ପରିଚାରରେ ପରିଚାରରେ ପରିଚାରରେ

## ၁၀၇။ အကိုဝိုင်းကျကျမီး

ဘုရားမှ သူတေသန၏ နားဝယ်ကြပ်ကြပ်၊ ချေသော့ခို  
သို့၊ မှတ်စိန်ရည်မှန်း၊ ရေနိဒါန်းသည်၊ အောင်ပန်းလုတွင် စိတ်  
သတည်း။

သပြုလက္ခာ၊ ကျွန်းဒီပါနီ၊ မြေအမြက်ဖာ ဆီးမှတဲ့မြာ  
မြက်ဝါးတစ်တန်၊ ဟောက်ပြန်ပြပို၊ အေးထည့်မြေသား၊ မြက်  
ကား ရည်တို့ သင်ကိုတစ်ချက်၊ ဆုတ်တက်နိမ့်မြင့်၊ မြက်ပွဲ့  
ရေ့ပိုက်၊ စမ်းသက်ရေ့ချောင်း၊ မြေပေါင်းခုနှစ်ပါး၊ ရေခါးရေပွဲ

ଏହିରେ ଶ୍ରୀ ରାଜୁଲ୍ କିମ୍ବା ରୂପତାଳି ଉଚ୍ଚକ୍ଷଣ ହାନି କରିଛନ୍ତି ଅବ୍ୟାହାର ହାନି କରିଛନ୍ତି ।

ଯନ୍ତ୍ରୀ ॥ ମୁଖ୍ୟକ୍ଷଣିପରାତନ୍ତ୍ରୀ ॥

ఇంకితి విషయాలను గ్రహించి అందులో ఉన్న ప్రాణీల మధ్య సంఘర్షణలు కొనుటకు ప్రార్థించాలని ఆశించాడని అనుభవించాడు. ఈ ప్రాణీల మధ్య సంఘర్షణలు కొనుటకు ప్రార్థించాడని ఆశించాడని అనుభవించాడు.

အထက်ဖော်ပြုပါ ရောာနည်းမှာ ဝက်တိုးရေကျမ်းမှာ  
ဘဏ်နက်ဖော်ပြခဲက်အခါးပင်ဖို့သည်။

ထိပြင် အပူရရေကျမ်းနှင့် ကုန်းဘောင်ရေကျမ်းဟူ၍  
ကုန်းမျိုးရှိပါသေးသည်။

အလျှေးသင့်ပါက ဘမြားစာအုပ်များ၏ ဖော်ပြပေးပါ

ଖାଲୁଙ୍କ ଚୌରିଂଶୀତ୍ସିତ୍ୟପ୍ରିଯାନ୍ତିଃ ।

## “ଅର୍ଦ୍ଧତାର୍ଦ୍ଧପିତାଯ୍”

“ဒါဖြင့် ငါရဲ့အနာဂတ်အကြောင်းကို နည်းနည်း  
သောက် ပြောပြပါလား”

ဟဲ ပြောရာ မာလုက မီးပုံးနားမှာ ထိုင်ကာ မျက်စီမံတေားလသည်။ သူမသည် တစ်စုံတစ်ခုကို ရရွတ်ပြောဆိုနေနှင့်ရှိသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ပြုပါသက်ရှိရှိနေသည်။ မီးပုံးမှ မီးတေား၊ များသာ မှန်မှန်ပေါ်ထွက်သည်။ အတန်ကြောတော့ လေ သံကဲ့သို့ ခ်ပိုးတိုးအသေချို့ ပေါ်လာသည်။

တစ်ဆက်တည်း ထိုအသံများနှင့်အတူ ပြီးပြုသံလို့  
စကားပြောသံလို့လို့ အသံတချို့လည်း ကြားလာရသည်။

ကြည့်လိုက်တော့ မာလုက ပတ်ဝန်းကျင်မှ ပါးခိုင်းများ  
တစ်စုံတစ်ယောက်က ဟိုးရွှေ့သဖြင့် လွှပ်ရှားသကဲ့သို့ ရှိနေသော  
သည်။

အတန်ကြာတော့ မာလုက မျက်လုံးပြန်ဖွင့်လာသည်

“အစ်မက ဝိဉာဉ်လောက၊ ကနေ လူ၊ ဘဝကို ထား  
ကျေးပြန်လာခွင့်ရတဲ့သူပါ၊ ဝိဉာဉ်ကြိုးက ပါလာတော့ သော  
လောကသားတွေ၊ ဝိဉာဉ်တွေနဲ့ ဆက်သွယ်ခွင့် ရပါတယ်

အစ်မရဲ့ချုပ်သူက ဟိုးအဝေးတစ်နေရာမှာ ရှိပါတယ်  
မကြာခင် အစ်မတို့နှစ်ယောက တွေ့ဆုံးခွင့်ရမှာပါ”

ထိုစကားမကြာင် နှီးရင်ထဲမှာ ဝိုးသာသွားလေသည်

“ဒါပေမယ့် မကြာခင်မှာ အန္တရာယ်ဆိုးတစ်ခုကိုအောင်  
ရင်ဆိုင်ရလိမယ်၊ အဲဒီအန္တရာယ်ကို ရင်ဆိုင်ကျော်လွှားနိုင်  
အစ်မချုပ်သူနဲ့ ပေါင်းဖက်ခွင့်ရမယ်”

ဟု ပြောပြုလေသည်။

“ဘယ်လိုအော်ရာယ်မျိုးလဲ နင်သိသလား”

“ဒီအကြောင်းအရာကိုတော့ ပြောခွင့်မရှိလို့ မပြောပါ၏  
စေနဲ့ အစ်မလေး”

“အေးလေ... ဒီလောက်သိရရင်လည်း တော်ပါ၏

“ဒါထက် ကျွန်မက အစ်မလေးနဲ့ အတူတူ နေရမှာလာ  
တင်”

“အေးလေ... နေရမှာပါ၏ ဘာဖြစ်လို့ ဒီစကား မောင်

“ကျွန်မကို ခေါ်ထားရင် ကျွန်မအတွက်နဲ့ အစ်မလေး  
တွေ ဥက္ကရာက်မှာစိုးလို့ မေးတာပါ၏ ကျွန်မရဲ့အသက်ကို  
လို့ ကယ်ပေးတာပဲ ကျေးဇူးတင်ပါတယ်၊ တကယ်လို့ ကျွန်မ  
ကြေားနေရာ သွားဆိုရင်လည်း ကျွန်မ သွားပါမယ်”

ဟု ညီးငယ်သောမျက်နှာဖြင့် ပြောလေသည်။

“အဲဒီလို့ ထွက်သွားရင် နှင့် ဥက္ကရာက်မှာပေါ့”

“ကျွန်မအတွက်ကြောင့် အစ်မတို့ကို ဥက္ကမရောက်စေ  
လိုပါ၊ ဒီလိုလုပ်ကြမယ် အစ်မ”

“ဘယ်လိုလုပ်မှာလဲ”

“အစ်မက သစ်ရွက်တစ်ရွက်၊ ကျွန်မက သစ်ရွက်တစ်  
လေထဲမှာ ပြောက်တင်လိုက်မယ်၊ ကျွန်မသစ်ရွက်က ပြော  
ကို အရင်ကျေရင် ကျွန်မ အစ်မနဲ့ နေမယ်၊ အစ်မသစ်ရွက်က  
ပြောပေါ့ အရင်ကျေရင် ကျွန်မ ဒီနေရာက ထွက်သွားပါမယ်  
အစ်မသဘောတူလား”

မာလုက သာမန်ပြောနေခြင်း မဟုတ်ဘဲ လေးလေးနောက်  
ပြောနေသောကြောင့် နှီးက သဘောတူလိုက်ရသည်။

ထိုနေရာက သောင်ပြင်ပေါ်မှာ ကျွန်မသော သစ်ရွက်နှင်း  
ကောက်ယူပြီး အမှတ်အသားပြုလုပ်ကာ လေထဲသို့  
ပြောက်တင်လိုက်လေသည်။

သစ်ရွက်နှစ်ရွက်က လေနှင့်အတူ လွှင့်တက်သွားပြီး  
တဖြည်းဖြည်းနှင့် ပြန်ကျလာသည်။

နှီးနှင့်မာလုတို့က စိတ်လွှပ်ရှားစွာဖြင့် စောင့်ကြည့်နေ

ကြစဉ် မာလု၏သစ်ခွက်က ပြေပြင်ပေါ်သို့ အရင်ကျသွားသော်လည်။

နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်လှိုက်ကာ ပြီးလိုက်ကြလေသည်။



အခန်း(၉)

## ပူရိုင်းကျော်ဗုံးမှ အဆုတ္တရာယ်

မိုးရိုင်များက ကောင်းကင်ပြင်တစ်ခုလုံး အုပိုင်းလျက် နိုင်နေသည်။ ရာသီဥတု မသာယာသောကြောင့် ပင်လယ်ရေပြင် ပေါ်မှာ အသွားအလာ မရှိသလောက်ဖြစ်နေသည်။

ပင်လယ်ရေပြင်သည် သာမန်အခြေအနေမျိုးတွင် သိမ် မွှဲလေ့ရှိသော်လည်း လေပြင်းများနှင့် ပေါင်းစပ်မိသောအခါ တွင် ကြောက်မက်ဖွဢယ်ကောင်းလှသော ထိုင်းလုံးများအသွင်သို့ ပြောင်းလဲတတ်ပေသည်။

ထိအခြေအနေတွင် ပင်လယ်၌ လျောစ်စင်း ဖြတ်သန့်  
သွားလာနေသည်။

အခြားမဟုတ်ပေ . . . ။

နိမောင်တို့လျောပ်ဖြစ်၏။

လျောပေါ်တွင် နိမောင်အပါအဝင် လေးယောက် လိုက်  
ပါလာကြသည်။ ငှင့်တို့သည် ပင်လယ်ပြင်ထွက်၍ သားငါးရွှာ  
ဖွေနေရာမှ နိမောင်က စိတ်ကျူးပေါက်လာပြီး နှီးရှိသော မယ်  
ကလက်ကျွန်း ရှုရာသို့ ထွက်ခဲ့ကြခြင်းဖြစ်သည်။

တကယ်တော့ မယ်အလက်ကျွန်းဆိုသည်မှာ နာမည်  
သာ ကြားဖူးသော်လည်း တစ်ခေါက်မှ မရောက်ဖူးသေးပေ။

“မယ်အလက်ကျွန်းက ဘယ်နေရာမှာလဲ”

ဦးမွန်ထောကမေးသည်။

“တွေ့နှစ်တော်တို့ နေတဲ့ကျွန်းရဲ့ အနောက်ဘက်မှာလို့  
တော့ ပြောသွားတာပဲ အဘ”

“ငါတို့ နေတဲ့ကျွန်းရဲ့အနောက်ဘက်မှာ ကျွန်းတွေက  
အများကြီးရှိတာပဲ၊ မယ်အလက်ကျွန်းကို ဘယ်လိုရှာမှာလဲ”

“ဒါလိုပဲ မေးကြည့်ရင်တော့ တွေ့နှင့်မှာပါ”

နိမောင်က စိတ်အားထက်သန်နေသောကြောင့် အ<sup>၁</sup>  
မြားသူများကလည်း ထွေထွေထူးထူး မပြောကြတော့ပေ။

သူတို့ထွက်လာကာစက ရာသီဥတုမှာ အခြေအနေ  
မဆိုးလှသေးပေ။ ခရီးအတော်ရောက်လာတော့မှ မိုးရိုပ်များက  
မျှောင်တက်လာပြီး လေက ထကာ လိုင်းထန်လာခြင်းဖြစ်၏။

ထိအခြေအနေ ရောက်သောအခါ မိမိတို့ သွားလိုသော

အရာသို့ သွားခွင့်မရနိုင်တော့ဘဲ လေကွယ်မိုးကွယ် ရနိုင်သော  
အနီးဆုံး ကျွန်းတစ်ကျွန်းသို့ ရောက်အောင်သာ ကြီးစားရတော့  
သည်။

ပင်လယ်ပြင်မှာ လိုင်းလုံးများက ပြည့်လာချေပြီ။

ပတ်ဝန်းကျင်တစ်ခုလုံး မည်းမောင်နေပြီး လမ်းစ  
ပျောက်သွားကြလေပြီ။

“ဘယ်လိုလုပ်မလဲ အဘ”

“အရေးအကြီးဆုံးက လျောမမောက်အောင် ထိန်းထား  
ကြပော့ လျောနှစ်သွားတာနဲ့ ငါတို့အားလုံး ဒုက္ခရောက်သွားကြ  
လို့မယ်၊ လျောပေါ်မှာ ရွက်ထောင်ပြီး လေကြောင်းအတိုင်းသာ  
အလိုက်သင့် သွားပေတော့၊ အရေးအကြီးဆုံးက ကျွန်းတစ်ကျွန်း  
ကို ရောက်သွားဖို့ပဲ”

ဟု ပြောသဖြင့် စေထိုးနှင့်မဲအောင်တို့နှစ်လောက်က  
ကွဲပွဲတိုင်ထူးထူးကတဲ့ ရွက်ဆင်သူက ဆင်ကြသည်။ နိမောင်က  
ပို့ပို့မှ တက်မကိုင်ပေးသည်။

ဦးမွန်ထောက လျောဝိုင်းအလယ်မှ ထိုင်ကာ လျောထ  
ဝိုင်လာသော ရေများကို ခိုင်ထုတ်နေလေသည်။ လေက ပြင်း  
ထန်စွာ ထိုက်ခတ်နေသောကြောင့် ရွက်ဖွင့်လိုက်သည့်နှင့် လျောက  
စက်တပ်ယာဉ်ငယ်ပမာ တက္ကန်တိုး သွားလေတော့သည်။

လိုင်းစုန်း လေစွန်းမို့ အသွားနှုန်းက မြန်လှသည်။

လိုင်းလုံးကြီးများအပေါ်သို့ ရောက်သွားသောအခါ မှုန်  
လိုင်းနေသော ပင်လယ်ပြောင်ကို လုမ်းပြောင်ရှုံး လိုင်းကြားထဲသို့  
ရောက်သွားသောအခါ ရေထုတို့သာ တွေ့ကြရသည်။

ငှုံးတို့အတွက် တစ်ခုကောင်းနေသည်က လေပြင်  
များသာ တိုက်ခတ်နေသော်လည်း မိုးမရှာပေ။

မှန်တိုင်းလည်း မတိုက်ခတ်သောကြောင့် သက်သာခွင့်  
ရနေခြင်းဖြစ်၏။

တစ်ခုတော့ ရှိသည်။

ငှုံးတို့လေ့ကတော့ မည်သည့်နေရာကို ဦးတည်နေ  
မှန်း မသိရတော့ပေ။

ညီးပိုင်းကတည်းက တောက်လျှောက်တိုက်ခတ်နေ  
သော လေပြင်းများမှာ သန်းခေါင်ကျော်အချိန်လောက် ရောက်  
သောအခါ တဖြည့်ဖြည့်နှင့် ပြန်လည်ပြိုင်သက်သာသည်။

လေတိုက်အား လျော့သွားသည့်နှင့် လှိုင်းများလည်း  
တဖြည့်ဖြည့်နှင့် ပြိုင်ကျွေားသည်။

မှန်မို့မှုံးနေသာ ပင်လယ်ပြင်တစ်ထိုက်မှာလည်း အ<sup>၁</sup>  
လင်းရောင်အချို့ ရလာသည်။

ထိုအခါ သူတို့ရောက်နေသောနေရာနှင့် မနီးမထေး  
နေရာတွင် ကြီးမားသောကျွန်းတစ်ကျွန်း၏ပုံရိပ်ကို ဦးတဝါး  
လှမ်းမြင်ကြရသည်။

“အဘ... ဟိုမှာ ကျွန်းတစ်ကျွန်း တွေရပြီ”

စေတိုးက လက်ညီးထိုးပြုသည်။

“လူရှိတဲ့ကျွန်းများလား”

“မီးရောင်တော့ မတွေ့ရဘူး လူရှိမယ့်ပုံတော့ မပေါ်  
ဘူး”

“ကျွန်းနား ဝင်ကပ်ပြီး နားကြရအောင်၊ မနက်လင်း

တော့မှ အခြေအနေကြည့်ပြီး ခနီးဆတ်ကြတာပေါ့”

ဟု ပြောကာ ကျွန်းရှိရာသို့ လျှော့လာခဲ့ကြသည်။ ကျွန်း  
မှာ အလျားရှည်လှပြီး သစ်တော့များ ဖုံးလွှဲးနေသောကြောင့်  
ညီးနေလေသည်။

ကမ်းခြေနှင့် နီးရှု အခြေအနေ လှမ်းကြည့်တော့လည်း  
လူနေသာ အရိုင်အယောင် မတွေ့ရပေ။

• သို့ကြောင့် လေမီးကွယ်သော ကမ်းစပ်တစ်နေရာတွင်  
လှေကို ရပ်ကာ နားကြလေသည်။

“က... အဘတို့သုံးယောက် အရင်အိပ်ကြ၊ ကျွန်းတော်  
စောင့်ပေးမယ်”

ဟု နီးမောင်က ပြောသဖြင့် ကျွန်းသုံးယောက်တို့မှာ မော်  
မော်ပန်းပန်းနှင့် စိတ်ချလာက်ခု အိပ်ကြလေသည်။

နီးမောင်က မိုန်းနှင့်ဓားကို နံတေးနားမှာ ချထားရင်း  
ပုံပိုင်းမှာ တိုင်စောင့်သည်။

ထိုသို့စောင့်နေရင်းမှာပင် အတွေးထဲမှာ နှီးကို သတိရ<sup>၂</sup>  
နေမိလေသည်။

နှီးကို နောက်ဆုံးမတွေ့လိုက်ရသောအချိန်မှာ သောင်  
ပြင်ပေါ်၍ ပို့ဆောင်ရွက်မှုံးကို သက်သေထားကာ လက်ထပ်ခဲ့သောပွဲ  
၌ ဖြစ်သည်။

“နှီးနှီးငါ့ လက်ထပ်ပြီးကြပြီဆိုတာ တကယ်ပဲလား  
ငါ့ဆိုတ်ထဲက စွဲလန်းပြီး အိပ်မက်မက်နေတာများလား၊ တကယ်လို့  
သာ လက်ထပ်ပြီးပြုဆိုရင် နှီးဟာ ငါ့ပိုင်ဆိုတဲ့ မိန်းမတစ်  
ယောက်ဖြစ်နေပြီပေါ့”

ဒီလိုဆိုရင် သူကို မတွေ့တွေ့အောင် လိုက်ရှာရမှာပါ၊ အခုတော့ ဘယ်ဆီများ ရောက်နေရော့သလဲ နောက်ရယ်”

ဟု တစ်ယောက်တည်း အတွေးကောင်းနေစဉ် မနီး မဝင်းရှု ကမ်းစပ်တစ်နေရာမှ လူပ်ရှားမှုတစ်ခုကို သတိပြုမိလိုက လေသည်။

အခြားမဟုတ်ပေ...။

အလင်းရောင် ဗိုးတော်း ရှိနေသော ကမ်းစပ်တစ်နေရာ တွင် ဖုပ်ကနဲ့ လူပ်ရှားသွားသော ပုံရိပ်သဏ္ဌာန်တစ်ခုကို လူမ်း မြင်လိုက်ရခြင်းပင်ဖြစ်၏။

သို့ကြောင့် အတွေးစကို ရပ်ကာ ထိနေရာသို့ လူမ်း ကြည့်လိုက်သည်။

သူမှုက်စိတဲ့မှာတော့ တော့ကောင်တစ်ကောင်ကောင် ရေစစ်ဆင်းလာသည်ဟု ထင်မိသော်လည်း တကယ်တမ်း ကရှုပြု၍ ကြည့်လိုက်သောအခါမှ မဟုတ်မှန်း သိရလေသည်။ သစ်ပင် ကြီးများကြားမှာ ရပ်နေသော မည်းမည်းသဏ္ဌာန်တစ်ခုကို လူမ်း မြင်လိုက်ရခြင်းပင်ဖြစ်၏။

နိမောင်က နံဘေးနားမှာ ချထားသော မြို့နှင့်ဓားကို လက်အနီးသို့ ရွှေယဉ်တားလိုက်သည်။

ကျွန်ုတ်သုံးယောက်ကတော့ သူစောင့်နေသောကြောင့် စိတ်ချလက်ချ အိပ်နေကြသည်။

အတန်ကြာသောအခါ ကမ်းစပ်မှာ ရပ်နေသော မည်း မည်းသဏ္ဌာန်မှာ အမောင်ထဲသို့ ဝင်ကာ ပျောက်ကွယ်သွားသည်။ စိတ်ထဲမှာ မသက်သောကြောင့် အနီးတစ်ပိုက်သို့ လိုက်

ကြည့်တော့လည်း မတွေ့ရတော့ပေ။

ပထမတော့ မိမိအမြင်မှားလေသလားဟု ထင်လိုက်မိ သေးသည်။ အတန်ကြာတော့မှ မဟုတ်မှန်း သိရတော့သည်။ စောဇာက မည်းမည်းသဏ္ဌာန် ရပ်နေသောနေရာတွင် လူသုံး ယောက်တို့၏ပုံသဏ္ဌာန် ပေါ်လှတော့သည်။

“ဟင်...”

နိမောင်က ြိမ်သက်စွာဖြင့် အခြားနေကို စောင့်ကြည့်နေစဉ် ထိုသုံးယောက်က ရေထဲသို့ ဆင်းလာကြသည်။ ထိုနောက် ရေအောက်သို့ ငိုပ်သွားကြတော့သည်။

ထိုအခါမှ အခြားနေကို သဘောပေါက်သွားပြီး လျေ ဝ်းထဲမှာ အိပ်ပျော်နေသော စောထီးနှင့်မဲ့အောင်တို့ နှစ် ယောက်ကို ခြေထောက်ဖြင့် ကုတ်ကာ နှီးလိုက်သည်။ နှစ် ယောက်စလုံး အိပ်ဆတ်သူများမှာ ချက်ချင်းနှင့်လာကြသည်။

နိမောင်က ဘသံမထွက်စေရန် အချက်ပြလိုက်ပြီး ဘဲ မြောက်ပြလိုက်တော့ ကျွန်ုတ်ယောက်က အခြားနေကို သဘောပေါက်သွားကြသည်။

သို့ကြောင့် နံဘေးမှာ ချထားသော ဓားမှုနှင့် စသည်တို့ အဆင်သင့် ကိုင်ကာ နေရာမှ ထလာကြသည်။

ရေပြုမှာ ြိမ်သက်လျက်ရှိနေလေသည်။

သို့သော်လည်း ရေလှိုင်းလှုပ်ပုံကို အကဲခတ်ကြည့်ရှုနှင့် မီတို့လှေ ရှိရာသို့ ရေအောက်မှ ရန်သူများ လျှို့ဝှက်စွာ လာနေ ပြီဖြစ်ကြောင်း ရိရိမိကြသည်။

ခက်ကြာတော့ လက်မည်းတစ်ဖက်က လျေနံကို ဆုပ်

ကိုင်ပြီး လျေပေါ်သို့ လူတစ်ယောက် ခုန်တက်လာသည်။ ထိုလူက အောင်ပျော်နေသော ဦးမွန်တော်ကို ဘားဖြင့် စိုက်ချလိုက်သည်။ သို့သော်လည်း ဓားမြှောက်လိုက်စဉ်မှာပင် အောက်မှ မိန့်ကရင်ဝသို့ ဖောက်ထွက်ကာ ရေထဲသို့ ပြုတ်ကျသွားတော့သည်။ ထိုအချိန်မှာ အခြားတစ်ဖက်မှ နှစ်ယောက်ခုန်တက်လာပြန်သည်။ သို့သော်လည်း သွက်လက်ဖျက်လတ်သော နိမောင်တိုးယောက်လက်ချက်ကြောင့် အသက်ပျောက်ကာ ရေထဲသို့ ပြန်ကျသွားတော့သည်။

လူသုံးယောက် ရေထဲ ကျသွားပြီးသောအခါ အခြေအနေက ပြန်လည်ပြိုမ်းသက်သွားတော့သည်။

လေးယောက်သား လက်နက်များကို ကိုင်ပြီး အခြေအနေကို စောင့်ကြည်ကြသော်လည်း နောက်ထပ်ရန်မှုမည်သူ များ ရောက်မလာတော့ပေ။

“ငါတို့ကို ရန်မှုတာ စမင်တွေ ထင်တယ”

“ဟုတ်မယ်ထင်တယ အဘာ ကပ္ပလီလူရှိခိုင်တွေလို့တော့ ရိုးတဝါး တွေ့လိုက်တာပ”

“ပဟုတ်ကာမှုလွှဲရော . . . ဒီကျွန်းဟာ လူသားစားတဲ့ ရေဘိလူးတွေ နေတဲ့ကျွန်းပြိုမယ”

“ငါတို့ ဘယ်လိုလုပ်ကြမလ”

“အခုအချိန် ဒီနေရာကနေ အမြန်ထွက်ကြရရင် ပါ မကောင်းဘူးလား”

ထိုသို့ပြောနေကြစဉ်မှာပင် ကျွန်းပေါ်မှုရော ပင်လယ်ပြင်ဘက်မှာပါ ဆူဆူညံးအသံများ ကြားကြရသည်။

သို့ကြောင့် ဂင်းဟိုလျေကို ချုတောအတွင်းသို့ ဆွဲသွင်းကာ အခြေအနေကို စောင့်ကြည်နေကြသည်။

ယခုအခြေအနေမှ ပြောမလွတ်နိုင်တော်ပြီး အကယ်၍ စမင်ရောက်လာပါက သူသေကိုယ်သေတိုက်ခိုက်စုံသာ ရှိတော့သည်။

ကေကြာတော့ တော့အုပ်အတွင်းမှ နိဂုံးကို ခေါ်သော လူရှိင်းများ ထွက်လာကြသည်။

အချိုက မီးတုတ်များ ကိုင်ထားပြီး အချိုက ဓားလှုလက်များ ကိုင်ထားသည်။

အားလုံး(၁၅)ယောက်ခန့်ရှိပြီး ကမ်းစပ်သို့ ဆင်းလာကြသည်။ နိမောင်တို့က မိမိတို့ကို လာရောက်ရှာသည်ထင်သဖြင့် လျှထဲမှာ ပြိုမ်းသက်နေရသည်။

ကေကြာတော့ ပင်လယ်ပြင်ဘက်မှ ဆူဆူညံးလွှာ အသံအချို့ကြားရသဖြင့် လှမ်းကြည်လိုက်တော့ ပင်လယ်ပြင်ဘက်မှ ကမ်းခြေသို့ လာနေသော လျှနှစ်စင်းကို လှမ်းမြင်ရသည်။ လျှနှစ်စင်းပေါ်မှာ လူအချို့ ပါလာကြသည်။

စမင်များသည် ပင်လယ်ပြင်၌ မုန်တိုင်းပါ၍ ဒုက္ခရောက်နေသော လျှသမားများကို ဖမ်းဆီးလာကြခြင်းပင်ပြစ်၏။ ကမ်းခြေသို့ ရောက်သောအခါ ဖမ်းမိလာသောလူသုံးယောက်ကို ကမ်းပေါ်သို့ ခေါ်သွားကြတော့သည်။ အတန်ကြာသောအခါ ဆိုပါ၍ ကမ်းတစ်လျှောက်မှာ ပြန်လည်ပြိုမ်းသက်သွားလေသည်။

ထိုအခါမှုပင် လေးယောက်သား အသက်ဝအောင် ရှုံးတော့သည်။

“ခမင်တွေက သူတိုကျိုးနားတစ်ပိုက် ရောက်လာတဲ့  
လူတွေ၊ မှန်တိုင်းမိတဲ့ လူတွေကို ဖမ်းခေါ်ပြီး သတ်ပစ်နေကြေား  
ရတယ်”

“သတ်ပစ်ရဲ့ ဘယ်ကပါမလဲ၊ သူတိုက လူသားစားတဲ့  
အရှင်းတွေဆိုတော့ ဒီအတိုင်းတော့ ဘယ်ထားပါမလဲ”

ထိစကားကြောင့် နိမောင်မှာ စိတ်မကောင်းဖြစ်သွားသိ  
သည်။ သူတို့တတွေမှာ အခြေအနေ ကြည့်နေရင်းနှင့် ပင်လယ်  
ရေက တဖြည်းဖြည်း ကျသွားရာ သူတို့လျော့ရောက်နေသည့်  
ချောင်းငယ်အတွင်း၌ ရေမရှိတော့ပေါ့။

ချောင်းမှာ လေ့တစ်စင်း ဝင်ရှုသာသာ ရှိဖြီး အတွင်း၌  
သစ်ပင်သစ်တုံးများ ရှိနေသောကြောင့် လေ့တွေက်မရတော့ပေါ့  
နောက်တစ်ကြိမ် ဒီရေ့တက်ဖို့က ညအချိန်ပြန်ရောက်အောင်  
စောင့်ရပေတော့မည်။

“လေ့တွေက်မရတော့မယ့် အတူတူ ကျွန်းပေါ် တ၏  
ကြည့်ကြရင် မကောင်းဘူးလား အဘ”

“အန္တရာယ်တော့ များမယ် ဒါပေါ်မယ့် ဒီအတိုင်း နောက်  
တာနဲ့စာရင် အပေါ်တက်ကြည့်တာ ပိုကောင်းတာပေါ့၊ ဒုတိ  
ရောက်တဲ့သူ တွေ့တော့လည်း ကယ်တန် ကယ်ရှုမှာပေါ့”

ဦးမွန်တော်ကိုယ်တိုင်ကပင် ထိုကိစ္စမျိုးကို စိတ်ဝင်အောင်  
သောကြောင့် မဆိုင်းမတွေပင် လက်ခံလိုက်လေသည်။

သူတို့အပွဲ့ထဲတွေ့ ဦးမွန်တော်မှန် အသက်အရွယ်အေး  
ငါးဆယ်ကော်အရွယ်ရှိသည်ဆိုသော်လည်း နိမောင်တို့နှင့်အူ  
လှပ်ရှားနိုင်စွမ်းရှိသွားဖြစ်သည်။

ထုတ်စဉ်ကတည်းက ကိုယ်လုပ်ညာများ အတန်အသင့်  
ကတ်မြောက်ခဲ့ပေရာ နိမောင်တို့သုံးယောက်ကိုလည်း လက်ဆင့်  
ကမ်း သင်ကြားပေးထားလေသည်။

သို့ကြောင့်...

နိမောင်၊ စောထိုး၊ ငမဲအောင်တို့မှာ ရွင်ပ်၊ ငါးဖမ်း  
ကျွမ်းကျင်ရဲ့မက အတိုက်အခိုက် အသတ်အပုတ်လည်း ကျွမ်း  
ကျင်ကြလေသည်။

အထူးသဖြင့် သုံးယောက်စင်း မြိုန်းကို အသုံးပြုတိုက်  
ခိုက်ရာ၌ ကျွမ်းကျင်ကြလေသည်။

မြိုန်းမြို့ကို အသားကျစ်သောက နှစ်သားအနှစ်ဖြင့် ပြု  
လုပ်ထားဖြီး တစ်လုံးထိုး မြိုန်းကိုလည်း အသေအခြာ ပြုလုပ်ထား  
လေသည်။

လက်မလဲးခန်းအရွယ်ရှိသော သံလုံးကို အဖျား၌ စား  
သွားကွဲသို့ အနည်းငယ်ပြား၍ အဆွားထစ် ဖော်ထားလေသည်။  
ကပက်သွားကို မြေနေအောင် သွေးထားသဖြင့် ခုတ်၍ထိုး၌  
၃၇မျိုးစင်း အသုံးပြုနိုင်လေသည်။

ဂင်းတို့သုံးယောက် ကိုင်ဆောင်သော လက်နက်မှာ  
မြိုန်းဟုသာ ဆိုရသောလည်း စားအဖြစ် မြိုန်းအဖြစ်၊ တုတ်အဖြစ်  
အသုံးပြုနိုင်သော လက်နက်ဖြစ်သည်။

လေးယောက်စင်း ကမ်းပေါ် တက်ရန် တိုင်ပင်ပြီး  
နောက် ဝမ်းပြည့်အောင် စားသောက်ကြသည်။

အရေးကြုံရင် စားနိုင်ရန် ထမင်းခြားက်၊ အသား  
ခြားက်နှင့် ရေားတိုက်လည်း ဆောင်ယူလာကြသည်။

ရေားမှာ လင်းပိုင်သားရေဖြင့် ချုပ်ထားခြင်းပြစ်၏  
အချိန်က အရှေ့ဘက်၌ အရှက်တက်လာပြီဖြစ်သောကြော်  
တောတဲ့၌ အလင်းရောင်တရှုံး ပြန့်ကျက်လာချေပြီ။ နိမောင်တို့  
သည် ငါးတို့လျောကို သစ်ကိုင်းသစ်ခက်မှားဖြင့် ဖူးအုပ်ထားခဲ့ပြီ  
တောပေါ်ဘုံး တက်ကြလေသည်။ ကျွန်းမှာ အတော်ကြီးပြီ  
သစ်ပင်ကြီးမှားကလည်း ထူထပ်စွာ ပေါက်ရောက်လျက်ရှိသည်။

ကမ်းခြေတစ်လျှောက်၌ ကျောက်တုံးကျောက်ဆောင်  
မှား ပေါများသော်လည်း ကမ်းပေါ်မှာတော့ နှုံးမြေ၊ သဲမြေများ  
သာရှိသည်။ ဉာဏ် လူရှင်းမှား အဆင်းအတက် ပြုလုပ်သော  
နေရာတစ်ပိုက်မှာတော့ ခြေရာများစွာ တွေ့ရသည်။

ထိုပြင် ပင်လယ်ပြင်မှ ဖမ်းဆီးခေါ်ဆောင်လာသော  
ကဗျားလေ့နှစ်စင်းကိုလည်း တွေ့ရသည်။

ကဗျားလေ့မှားကို ဖျက်ဆီး၍ ကမ်းပေါ် ဆွဲတင်ထား  
ခြင်းပြစ်လေသည်။

လေးယောက်သား တော့နက်ထဲမှာ အမြေအနေကြည့်  
၍ သတိနှင့် သွားကြရာ မည်သည့်အန္တရာယ်နှင့်မှာတော့ မတွေ့စွဲ  
ပေါ် တစ်နေရာ ရောက်သောအခါမှ လူမြို့နှင့်ဦးခေါင်းခွဲအချိန်  
တွေ့ရသည်။

လူအနီးမှားကို သစ်ပင်တစ်ပင်၏ခြေရှင်းမှာ ပုံထားပြီ  
ဦးခေါင်းခွဲမှားကိုတော့ တိုင်စိုက်၍ စွဲပုံထားလေသည်။ ရွှေသို့  
ဆက်လာရာ တောင်ကုန်းတစ်ခုအနီး ရောက်သောအခါ ဆူဆုံး  
ညံည့် အသံအချို့ကို ကြားရသဖြင့် သစ်ပင်တက် လျင်ပြန့်လော့  
သော ငမ်အောင် သစ်ပင်အမြှင့်ပေါ်သို့ ဖက်တက်သွားပြီး အင်္ဂါ

အနေကို လျမ်းကြည့်သည်။

သူတို့ရောက်နေသော တောင်ကုန်း၏အောက်ဖက်တွင်  
လူရှင်းမှား စုဝေးနေထိုင်သောနေရာ ရှိသည်။ ပိုမ်းမ၊ ယောက်ဥား  
ကလေး စသည်တို့ သွားလာနေသည်ကို လျမ်းမြင်ရသည်။

ရွာဟု မဆိုသာသော်လည်း ရွာကဲ့သို့ စုဝေးနေထိုင်ကြ  
ပြီး ပြစ်၏။ ထိုနေရာနှင့် မလှမ်းမကမ်းနေရာမှာတော့ သီးသန့်  
ဆာက်ထားသော တဲ့ကြီးတစ်လုံးရှိသည်။

ထိုတဲ့အရှေ့မှာ လူဦးခေါင်းအခွဲမှားကို တိုင်မှားဖြင့်  
ပေါက်ကာ အစိအရိ ထောင်ထားသည်ကို လျမ်းမြင်ရသည်။  
အောက်တစ်နေရာမှာတော့ လူတစ်ယောက်ကို ကားစင်တိုင်ပေါ်  
၍ ကြီးဖြင့် တုပ်နောင်ထားသည်ကို လျမ်းမြင်ရသည်။ ငါ  
အောင်က အောက်သို့ ပြန်ဆင်းလာပြီး အခြေအနေကို ပြောပြ  
သိကြသည်။

“ဉာဏ် ဖမ်းမြေလာတဲ့လူတို့ သတ်မလို စင်ပေါ် တင်ထား  
တာ ပြစ်မှာပေါ့”

“ဉာဏ် သူတို့ဖမ်းလာတာ နှစ်ယောက်သုံးယောက်  
လူဦးလိုက်တယ်။ ကျွန်းတဲ့လူတွေ ဘယ်ရောက်ကုန်ပြီလ မသိ  
ဘူး”

“တစ်နေရာမှာ ဖမ်းထားတာလည်းပြစ်ခဲ့ပြစ်မှာပေါ့”  
“ငါတို့ ဘယ်လိုလုပ်ကြမလဲ”

“ငါတို့လည်း သွားလိုမှ မရသေးတာ၊ ဖမ်းထားတဲ့လူတို့  
အောင်ကယ်ကြရင် မကောင်းဘူးလား”

“တော်ကြာ ပဒ္ဒအဲ တုတ်နဲ့ ဆွဲသလိုမျိုးလည်း ဖြစ်နော်း  
ဘူး”

မယ"

"လူတစ်ယောက်အသက်ဆိုတာ ကယ်တင်ကောင်းထု၊ အခြေအနေ ကြည့်လုပ်ကြတာပေါ့"

ဟု ပြောကာ ကားစင်ရှိရာ တောင်ကုန်းဘက်သို့ သွေးကြလေသည်။ လူရိုင်းများမှာ ငှါးတို့ နေထိုင်သောနေရာမှာသူ စုဝေးနေကြသောကြောင့် အခြားနေရာ၌ သိပ်မတွေ့ရပေး။

နိုဂါရီကိုဟု ခေါ်သော ကပ္ပလီလူရိုင်းများမှာ ဉာဏ်ရောက်မှ ရေအောက်၌ သွားလာလှပ်ရှားလေ့ရှိကြပြီး ပင်လယ်ပြင်၌ တွေ့သူများကို ဖမ်းဆီးခေါ်ဆောင်သွားတတ်ကြလေသည်။

ငှါးတို့မှာ ရေဘီလူးဟု တင်စားခေါ်သည့်အတိုင်း အောက်၌ သွားလာလှပ်ရှားမှုတွင် ကျွမ်းကျင်လှသောကြောင့် လျေများ တွေ့လှုပ် ရေအောက်မှ လျှို့ဝှက်စွာ သွားပြီးနေအဲ လျေကို နှစ်မြှုပ်အောင် ဆွဲမြှုပ်ပြီးမှ လူများကို ဖမ်းဆီးလာတတ်ကြလေ။

လေးယောက်သား တောရိပ်များအတွင်းမှ တဖြည့်ဖြည့်း လာခဲကြရာ နောက်ဆုံးလုကို ကားစင်တင်ထားနေရာ နောက်ကျောဘက်သို့ ရောက်လာတော့သည်။

ထိုနေရာနှင့် မနီးမဝေး ရောက်တော့မှ အောက်အနားမှာ လူရိုင်းနှစ်ယောက် စောင့်နေသည်ကို လျမ်းမြှင်ရသည့် လူရိုင်းနှစ်ယောက်မှာ ငှါးတို့အတွက် ရန်သူမရှိဟန်ဖြင့် အေားအေးအေး ရှိနေကြလေ။

"ဘယ်လိုလုပ်ကြမလ"

"အခုအချိန် ဝင်ရင် သူတို့ ရိပ်မိသွားနိုင်တယ်၊ နည်းသုတေသနတဲ့အချိန် စောင့်ပြီးမှ ကယ်မယ"

ဟု ပြောကာ မလှမ်းမကမ်းနေရာမှာပင် အဆင်သင့် တင့်ဆိုင်းနေကြလေသည်။




အခန်း(၁၀)

## မျှော်ကူးများနှင့် ရိုက်ပြ

ညာနော်ငါးအချိန် ရောက်လာတော့ မိမိရိုက်များ တက်လာ  
သောကြောင့် တောထဲ၌ မောင်လာလေသည်။

ထိုအချိန်မှာပင် လူသတ်ကုန်းပေါ်သို့ လူရိုင်းများ တက်  
လာပြီး ကားစင်တင်ထားသောလူကို သွေးရည်နှင့် တူသော  
အရည်များပြင့် ဖုန်းပက်ကြသည်။

ပြီးနောက် ပြန်ဆင်းသွားကြသည်။  
ထိုအချိန်မှာ ရွာဘက်မှ ပုံသံများ ကြားလာရသည်။



ပီးရောင်များကို ဖို့နေရာ သည်နေရာမှာ မြင်လာသည်။

“သူတို့ အစီအစဉ် စတော့မယ်တင်တယ်၊ ဝင်ပေါ်အလုကို ကယ်ကြရအောင်၊ လူသိပ်များလာရင် ကယ်ဖို့ လွယ်အားလုံးကိုတော့သူး”

ဟု ပြောဆိုတိုင်ပင်ကာ တောင်ကုန်းနောက်ဖက်စွာ တရွေ့ချွဲ တာက်လာကြသည်။

နိမောင်နှင့်တော်ထိုးက လူရိုင်းနှစ်ယောက် ရှိရာဘက်သို့ လာ၍ ကျွန်းနှစ်ယောက်က ဖမ်းထားသောလူ ရှိရာဘက်သို့ သွေးလေသည်။

လူရိုင်းနှစ်ယောက်အနီး ရောက်သောအခါ နှစ်ယောက်သား တပြိုင်နက် ခုနှစ်ဖွားကြသည်။

လူရိုင်းနှစ်ယောက်က တအုံတည့်ကြည့်မန်စဉ် မိမိုးနှစ်လက်က ငင်းတို့ရင်ဝသို့ စိုက်ဝင်သွားကြလေခတ္တသည်။

“ခုံတ်... ခုံတ်”

လူရိုင်းနှစ်ယောက်မှာ အသပင် မထွက်နိုင်ကြတော့သူ မျက်လုံးအပြုံးသားနှင့် လဲကျသွားကြတော့သည်။

ထိုအခိုက်မှာပင် ဦးမွန်တော်နှင့်မဲအောင်တို့က လူသတ်စင်ပေါ်မှ လူကို ဖြော်ပြတ်ပေးလိုက်သည်။ နိမောင်နှင့် တော်ထိုးတို့က လဲကျနေသောလူရိုင်းတစ်ယောက်ကို ဆွဲယူလှပြီး ကားစင်ပေါ်မှာ ဟန်မပျက် တင်ထားလိုက်ကြသည်။

ထိုအခိုက်မှာပင် နောက်ထပ်လူရိုင်းအချို့ တောင်ကုန်းပေါ်သို့ တက်လာကြရာ နိမောင်တို့လည်း ထိုနေရာမှ ခပ်သုတေသန

သုတေသန။

လူရိုင်းများသည် ကားစင်ပေါ် တင်ထားသောလူမှာ အမြားသူမဟုတ်ဘဲ ငင်းတို့ လူရိုင်းတစ်ယောက်မှန်း သိကြသောအခါ တစ်ယောက်နှင့်တစ်ယောက် စူးစူးဝါးဝါး အော်ဟစ်ကာ အချက်ပေးကြလေသည်။

ထိုတိုးသုံးလည်း ဆူညံစွာ ပေါ်ထွက်လာတော့သည်။

ထိုအသုံးပြုတိုင် တောင်ကုန်းပေါ်သို့ လုပြုတက်လာကြလေသည်။ ထိုနောက်တွင် ခေါင်းဆောင်လုပ်သူက ငင်းလူများကို အော်ဟစ်အမိန့်ပေးလိုက်ရာ လူစုံများ ခွဲကာ တော်ထဲသို့ ဝင်လိုက်လာကြလေသည်။

ထိုအခြေအနေကို ရိပ်မိသောအခါ နိမောင်က မိမိအဖွဲ့သားများကို အစီအစဉ်အချို့ ပြောပြကာ တော့တွင် ဝင်၍ ကိုယ်ယောင်ဖျောက်လိုက်ကြသည်။

လူရိုင်းများကလည်း နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲ လူစုံခွဲကာ လိုက်ရှာကြလေသည်။

လူရိုင်းသုံးယောက် လိုက်လာသော လမ်းတစ်နေရာ အရာက်သောအခါ သစ်ပင်နဲ့တေားမှာ လဲနေသော လူတစ်ယောက်ကို တွေ့ကြရသည်။

လူရိုင်းများက စား လုံလက်နက်များ အဆင်သင့် ကိုင်ကာ အနီးသို့ ထိုးကပ်သွားကြသည်။

အနားရောက်ပြီး ငွော်ညွှန်သောအခါ ထိုလူက ဖျပ်ကနဲ့ချက်လုံးဖွင့်လာပြီးနောက် အနီးသို့ ရောက်နေသော လူရိုင်းတစ်ယောက်ကို စားဖြင့် ပိုင်းချေသည်။ မမျှော်လင့်သော အခြေအနေ

ကြောင့် ထိလူရှင်းမှာ ဝမ်းပိုက်ပွင့်သွားကာ လဲကျသွားတော့ သည်။

ကျွန်ုစ်ယောက်က လျှို့ပြင့် လိုက်ထိုးသောအခါ ထိလူ က တောထ ဝင်ပြေးသည်။

လူရှင်းနှစ်ယောက်က ဝင်လိုက်ရာ တစ်နေရာ ရောက် သောအခါ အခြားနှစ်ယောက်သုံးယောက် ထွက်လာပြီး လျှပ် တစ်ပြက ဝင်ရောက်တိုက်နိုက်ရာ နှစ်ယောက်စလုံး သေဆုံး သွားကြလေသည်။

ထိုအခါမှ ရွှေဆက်ပြီးကြသည်။

ဤသို့ဖြင့် နီမောင်တို့မှာ နည်းပရိယာယ်သုံး၍ လူရှင်း မှားအား တိုက်ခိုက်ပြီး ကမ်းစပ်သို့ ရောက်အောင် ဆင်းကြလေ သည်။

အချိန်ကလည်း တဖြည်းဖြည်းနှင့် ညုံးပိုင်းအချိန် ရောက်လာပြီ့မို့ တောတွင်း၌ အမှာင်ရိပ်မှား ဖုံးလာရာ ငါးတို့ အတွက် အခွင့်အရေး တပန်းသာလာလေသည်။

ဦးမွန်ထောက ငါးတို့ လျော့ဝက်ထားသောနေရာသို့ ရောက်စေရန် ကောင်းကင်မှ ကြွယ်ပွင့်မှားကို ကြည့်၍သော လည်းကောင်း၊ သစ်ပင်မှားကို လက်ဖြင့် စမ်း၍သော်လည်း ကောင်း အရွှေအနောက်တောင်မြောက် မှတ်သားကာ ဆင်းကြ လေရာ နောက်ဆုံး ပင်လယ်ကမ်းခြေသို့ပြန်ရောက်သွားကြလေ သည်။ ကမ်းခြေရောက်သောအခါ ဖိမိတို့ ဝှက်ထားသောလျော့ကို ပြန်ရှာရသည်မှာ မခက်ခဲတော့ပေါ့

ကျွန်ုးပေါ်မှာတော့ ဆူဆူညံညံအသုံးမှားက နေရာအဲ

သိမှ ပေါ်ထွက်နေလေသည်။

သို့သော်လည်း ပင်လယ်ရေက နည်းနေသေးသော ကြောင့် လျောကို အပြင်ထုတ်၍ မရသေးပေါ့

ထိုကြောင့် လျှို့ဝှက်သစ်ပင် ချူများ နံဘေးမှာ ကပ် နေကြရသေးသည်။

တောထဲမှာ အမောင်ရိပ်မှား ဖုံးနေသော်လည်း ကောင်းကင်မှ တစ္ဆိုးတစ် ကျွန်ုးနေသော အလင်းရောင် ကချို့က မြေပြင်ပေါ်သို့ ဂွက်တိဂွက်ကြား ကျွန်ုးနေသည်။

“ကျွန်ုးတော်ရဲ့အသက်ကို အခုလို ကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ်ဘူး”

ထိုအခါမှ သူတို့ ကယ်တင်ပေးလာသောလှက တေားဇူး တင်စကား ဆိုသို့ဖြင့် နီမောင်က တစ်ချက်ကြည့်လိုက်သည်။

ငှုံးမျက်နှာကို ပိုးတဝါး မြင်ရသောအခါ စိတ်ထဲမှာ အောင်ပြစ်သွားသည်။

“မင်းဘယ်သူလဲ”

“ကျွန်ုးတော်နာမည် ထမန်းလို့ ခေါ်ပါတယ်... မယ်က လက်ကွန်းကပါ”

“ဟင်...”

မယ်ကလက်ကွန်းဆိုသည်မှာ နှိုး နေသောကျွန်ုး၏ အမည်ပင် ဖြစ်ပေသည်။

“ငါ မင်းကို မြင်ဖူးသလိုပါ၊ မင်း နှိမ်ဆိုတဲ့ အမျိုးသမီးကို သိသလား”

“သိပါတယ်... တစ်ရွာတည်းသားချင်းတွေပဲ၊ အစ်ကို

ကို တစ်နေရာမှာ မြင်ဖူးနေသလိုပဲ"

ထိုအခါမှ နိမောင်က အသေအချာ စဉ်းစားကြည့်သော အခါ နီနိုင် ပတ်သက်ပြီး ထမန်းဆိုသောလူ၍ယ်ကို ဝိယျာဉ် ကျွန်းပေါ်၍ တစ်ကြိမ်မြင်ဖူးခဲ့သည်ကို သတိပြန်ရလာသည်။

"မင်းနဲ့နဲ့က ဝိယျာဉ်ကျွန်းပေါ်မှာ တစ်ခါတွေ့ဖူးခဲ့ကြ တာကိုး ဒါကြောင့် တွေ့ဖူးတယ်လို့ ထင်နေတာ၊ ဒါထက် နေပါ ဦး၊ မင်းက ဘယ်လိုကနေဘယ်လို လူရှင်းတွေ အဖမ်းခံလာခဲ့ရတယဲ"

"ပြောရမှာတော့ အရှည်ကြီးပဲ၊ စမင်ကျွန်းက မိန်းက လေးတစ်ယောက်က ထွက်ပြောရင်းနဲ့ ကျွန်တော်တို့ကျွန်းကို ရောက်လာတယ်၊ ကျွန်တော်နဲ့နီက သူ့ကို လူရှင်းတွေလက်ထဲ ကနေ ကယ်ထားလိုက်တယ်"

"အခု သူက ဘယ်မှာလ"

"နီခီ ခေါ်ထားပါတယ်၊ အဲဒါကို လူရှင်းခေါင်းဆောင်က မကျေနှစ်လို့ အဲဒီမိန်းမကို ပြန်လာတောင်းတယ်၊ နီကလည်း ပြန်မပေးဘူး၊ နောက်ဆုံးတော့ အဲဒီမိန်းမကို အတင်းခေါ်သွားတာကို ကျွန်တော်တို့က လိုက်တိုက်ရင်းနဲ့ မိန်းကလေးက လွှတ် သွားပြီး ကျွန်တော်တို့ အဖမ်းခံခဲ့ရတာပါပဲ"

"ဒါထက် ကျွန်တဲ့လူတွေရော ဘယ်ရောက်သွားပြီလ"

"မနေ့ကတည်းက သတ်ပစ်လိုက်ကြတယ်"

ထိုစကားကြားသောအခါ နိမောင်မှာ နီအတွက် များ စွာ စိတ်ပူပို့သွားလေသည်။

"ငါတို့ အခု ဘယ်လိုလုပ်ကြမလ"

"အကောင်းဆုံးကတော့ ဒီကျွန်းကနေ အမြန်ဆုံး ထွက် နိုင်အောင် ကြိုးစားပြီး မယ်လာလက်ကျွန်းကို သွားမှုဖြစ်မယ်၊ သူတို့ နီနိုင်မှာလုဆိုတဲ့မိန်းမကို မရမနေ လာဖမ်းကြပါလိမ့်မယ်" ဟု ပြောပြလေသည်။

ဤသွေ့ဖြင့် တဖြည်းဖြည်းနှင့် ဒီရေက တုံးလာရာ လျှ ဝမ်းပိုက်အောက်သို့ ရေများ ရောက်လာသည်။

ထိုရောက်တွင် လျေကို အဆင်သင့် ပြင်ဆင်ကြပြီးသော လည်း ချက်ချင်းအပြင်မထွက်ပဲကြသေးဘဲ ကမ်းရှိုးတန်း တ လျောက်သို့ အခြေအနေကြည့်ရသေးသည်။

ယခုလောလောဆယ်တွင် ကမ်းရှိုးတန်းတလျောက် တွင် လျေသွားလေ့လာ မတွေ့ရသော်လည်း လူရှင်းများက တစ် နေရာမှာနေ၍ ငါးတို့လျော့ထွက်အလာကို စောင့်ကြည့်နေမည် မှာ အသေအချာဖြစ်ပေမည်။

ကမ်းရှိုးတန်းတလျောက်မှာလည်း အမျှင်ရပ်များက ပုံးလွမ်းနေလေသည်။

"ဘယ်လိုလုပ်ကြမလ"

"အရဲစွန်းပြီး ထွက်ရမှာပဲ၊ ငါတို့လျော့ထွက်တာနဲ့ သူတို့ လာတိုက်ကြမှာ သေချာတယ်၊ ဒီတော့လည်း သူသေကိုယ်သေ တိုက်ကြရမှာပဲ"

ဟု ပြောကာ ပါးနှင့်မိန်းများကို အဆင်သင့် ပြင်က သည်။

သူတို့အဖွဲ့တွင် ထမန်းတစ်ယောက် တိုးလာပြီဖြစ်သဖြင့် အတန်အသင့် အင်အားတောင့်လာလေသည်။

အားလုံး အဆင်သင့်ပြင်ပြီးသောအခါ သစ်ကိုင်းသစ်  
ခက်များကို ဖယ်ရှား၍ ချောင်းထမ့် အပြင်ထွက်သည်။

ပင်လယ်ကမ်းစပ် ရောက်သောအခါ မိမိတို့လျော်  
ကျွန်းနှင့် ဝေးနိုင်သမျှ ဝေးဝေးရောက်အောင် လျော်တက်၊ လျော်  
ခက်များ ထဲ့၍ လျော်ထွက်ကြသည်။

ညာအခိုန်လည်းဖြစ်ပြန်၊ လေကလည်း မတိုက်သော  
ကြောင့် ခွက်ကို အသုံးပြု၍မရသေးပေါ့

ပင်လယ်ရေပြင်ပေါ်မှာတော့ ကောင်းကင်မှ ကြယ  
ရောင်များကြောင့် အလင်းရောင် အတန်အသင့် ရှိနေလေ  
သည်။

ကျွန်းနှင့် အတန်ငယ် ဝေးလာသည်အထိတော့ လူရှင်း  
များ၏နောင့်ယှက်တိုက်ခိုက်ခြင်းကို မခံကြရသေးပေါ့

သို့သော်လည်း ရေလယ်လောက် ရောက်သောအခါ  
ရန်သူတို့နည်းဖျူးဟာကို လုမ်းမြင်ကြရသည်။

လူရှင်းများမှာ သူတို့နောက်သို့ လျော်ဖြင့် လိုက်လာကြ  
သည် မဟုတ်ဘဲ ရေအောက်မှ ငါတ်၍လိုက်လာကြခြင်းဖြစ်၏။

ငှုံးတို့ ကူးလိုက်လာသည်ကို လုမြှင့်ရသော်လည်း  
ရေအောက်မှ လှုံးထနေသည်ကိုတော့ လုမ်းမြင်နေရသည်။

“သူတို့ လိုက်လာပြီး.. သတိနဲ့ နေကြ”

ဦးမွန်တော်က သတိပေးလိုက်သည်။

ထိုအိုက်မှာပင် ရေအောက်မှ မိမိတို့လျော်ကို ‘တုံး  
ခုံ’ နှင့် ထိုးဖောက်နေသံများကို ကြားလာရသည်။

အချို့က လျော်ကို ကိုင်ကာ လျော်ကို ဆွဲမောက်ပစ်ရန်

ပြုလုပ်ကြသည်။

အချို့က လျော်ပေါ်သို့ တက်ရန် ကြီးစားလာကြသည်။

နိမောင်တို့က လျော်ကိုင်သောလက်များကို ပါးဖြင့် ခုတ်  
သော်လည်းကောင်း

လျော်ပေါ် တက်ရန် ကြီးစားသူများကို မှန်းဖြင့် ထိုးချုပ်  
သော်လည်းကောင်း တိုက်ခိုက်ကြသည်။

တစ်ကြိမ်တွင် လျော်မောက်ရန်အတွက် လျော်ကို ကိုင်  
လာသော လက်တစ်ဖက်ကို နိမောင်က ပါးဖြင့် ခုတ်ချလိုက်ရာ  
လက်ကောက်ဝတ်မှ ပြတ်ကာ လျော်ဝဲးထဲ ကျလာသည်။

ထိုလက်ပြတ်ကြီးက အသက်ရှိသည့် လက်တစ်ဖက်  
ရော တလူပ်လူပ်ဖြစ်နေသောကြောင့် ကောက်ယူပြီး ရေထဲ  
ပံ့ချလိုက်ရသည်။

ရေအောက်မှ လိုက်လာသော လူရှင်းများမှာ လျော်ပေါ်  
သို့ တက်၍မရမှန်း သိသောအခါ လျော်ဝဲးလိုက်ကို လှုချွန်များဖြင့်  
ထိုးဖောက်ရန် ကြီးစားကြသည်။

“ခုတ်.. ခုတ်.. ခုတ်”

သက်န်းသားဖြင့် ပြုလုပ်ထားသော ကပန်းလေ့မှာ  
လှုချက်ပေါင်းများစွာနှင့် ထိုလျှင်တော့ ကြာရှည်ခံနိုင်မည် မဟုတ်  
ပေ။

အကယ်၍ သာ လျော်ဝဲးလိုက် ပေါက်သွားလျှင်တော့ သူ  
တို့အတွက် အသက်အန္တရာယ် ကျရောက်လာနိုင်ပေသည်။

ထိုအိုက်မှာပင် ထမန်းက အသွားထက်လှုသော ပါး  
က်လက်ကို ပါးစပ်မှာ ကိုက်ပြီး ရေအောက်သို့ ခုန်ဆင်းသွား

လေတော့သည်။

နီမောင်က လျမ်းတားလိုက်သော်လည်း မဖိတော့ဖော်  
ထမန်းမှာ ရေအောက်ရောက်သောအခါ မမန်းတော်  
ကောင်ပမာ ကူးခတ်သွားလာနိုင်ကာ သာမန်မျက်စီဖြင့် အတော်  
ဝေးဝေးနေရာအထိ ပြင်နိုင်ပေသည်။

သူသည် ရေအောက်ရောက်သည်နှင့် လျော်မီးပိုက်  
အောက်မှ ကပ်တွယ်လိုက်လာဖြိုး လုံခြုံများဖြင့် လျော်မီးလိုက်ထိုး  
ထိုးဖောက်နေသော လူရှင်းများကို ပါးဖြင့် ဝင်ခုတ်လေသည်။

ရေဘိလူးဟု အမည်တွင်သော လူရှင်းများကာလည်း ၂၁  
အောက်၌ ကျော်လည်ကြသွားဖြစ်ရာ သူ့ကို လှုပြင့် ထိုးနှစ်  
တိုက်ခိုက်ကြသည်။

ထမန်းမှာ မမန်းတစ်ကောင်ပမာ လျင်ပြန်စွာ ရှေ့ပြု  
ထိုးပြီး ပါးဖြင့် တိုက်ခိုက်ရာ တစ်ကောင်ပြီးတစ်ကောင် သေဆုံး  
သွားလေတော့သည်။

လျော်မီးပိုက်မှ လုံထိုးသံများလည်း တဖြည်းဖြည်းနှင့်  
လျော့ကျေသွားတော့သည်။

ပြောင်တိုက်မှာတော့ သွားကျော်သွားမွှက်များ နိုင်း  
လေပြီး

ခက်ကြာတော့ သွားနှုန်းများကြောင့် ထိုးနေရာသို့ ဖော်  
များ ရောက်လာကာ ဒက်ရာရနေသော လူရှင်းများကို ၁၃  
ရောက်ဂိုက်ခဲ့ကြတော့သည်။

ထမန်းသည် မမန်းများကြားမှ တွေ့ရှေ့ကျေးခတ်စွာ  
လျေပေါ်သို့ ပြန်တက်လာသည်။

“လူရှင်းတွေတော့ မမန်းအုပ်နဲ့ တွေ့သွားကြပြီ”  
ဟု မောဟိုက်နေသောအသံဖြင့် ပြောသည်။  
ရေအောက်မှ အနောင့်အယူက် ကင်းသွားသောအခါ  
ထိုးနေရာမှ ထွက်ခဲ့ကြလေသည်။

“ငါတို့ရဲ့အသက်ကို အခုလို ကယ်ပေးတာ ကျေးဇူးတင်  
ပါတယွာ”

ဟု နီမောင်က ပြောလိုက်သည်။

“အစ်ကိုတို့လည်း ကျွန်တော်အသက်ကို ကယ်ပေးခဲ့  
ကာပါ ကျေးဇူးတင်စရာ မလိုပါဘူး”

“ဒီလိုလည်း ဘယ်ဟုတ်ပါမလဲ၊ မင်းသာ ရေအောက်  
ဆင်းရင်၊ ငါတို့လျော်မီးပိုက် အခုလောက်ဆိုရင် ပေါက်  
လောက်ပြီး ပင်လယ်ကြီးထဲမှာ လျော်မီးလိုက်ပေါက်ရင် အားလုံး  
သေမှာပါ”

ပါးယောက်သား ကြီးစားလျှော်ခတ်ခဲ့ရာ အတန်ကြာ  
သောအခါ အန္တရာယ်နှင့် ဝေးသောနေရာသို့ ရောက်ခဲ့ကြလေ  
သည်။

“ဒါထက်... မင်း မယ်လာလက်ကျွန်း ဘယ်နေရာမှာ  
နိုးတယ်ဆိုတာ မှတ်မိလား ထမန်း”

ထမန်းက ခေါင်းညီတ်ပြပြီး ကောင်းကင်ပေါ်သို့ မော်  
ကြည့်သည်။

ထိုးနောက် ကောင်းကင်ပြင်ပေါ်မှ ပေါ်ထွန်းနေသော  
ကြယ်လေးလုံး အစုအဝေးတစ်ခုကို လက်ညီးထိုးပြသည်။

“ညအချိန် ကမ်းမမြှင့်လမ်းမမြှင့် ပင်လယ်ပြင်မှာ သွား

လာတဲ့အခါ ရေပြင်နဲ့မြေပြင်ပေါ်မှာ လမ်းပြအမှတ်အသား မနှု  
ဘူး၊ ကောင်းကင်ပေါ်မှာပဲ လမ်းမှန်လမ်းပြမြေပုံတွေရှိတယ်  
ကြယ်တွေ၊ နက္ခတ်တာရာတွေကို ကြည့်ပြီး ခနီးသွားရင် လင်  
မမှားဘဲ လိုတဲ့နေရာ ရောက်နိုင်တယ်”

“မင်းက နက္ခတ်တာရာတွေအကြောင်း နားလည်  
သလား”

“အရှေ့အနောက်တောင်မြောက် မှတ်မိခိုက် သင့်  
ထားရပါတယ်၊ အခု ကောင်းကင်ပေါ်မှာ တွေ့နေရတဲ့ လေလွှာ  
စုနေတဲ့ကြယ်က အတကတာရာလို ခေါ်ပါတယ်၊ အဲဒီတာမျှ  
ရှုတဲ့အရပ်က အရှေ့ဘက်အရပ်မှာပါ၊ ဝမ်းကျွန်းနဲ့ မယ်လေ  
လက်ကျွန်းက အရှေ့အနောက် ရှိနေကြတယ်၊ ဒီကနေ အမွှဲ  
နဲ့အနောက် ရှိနေကြတယ်၊ ဒီကနေ အရှေ့ဘက်ကို ဦးတည်သွား  
ရင် မယ်လလက်ကျွန်းကို ပြန်ရောက်မှာပါ”

ဟု ပြောကာ အတက တာရာရှိရာဘက်သို့ ဦးတည်ကာ  
ခနီးဆက်ခဲ့ကြလေတော့သည်။



အခန်း(၁၁)

## မူးခြားသာ ခိုဗျာချင်းဆက်သွယ်မှု

မယ်လလက်ကျွန်းကို အဝေးမှ လျှပ်းမြှင်ကတည်းက  
အခြေအနေ မူကောင်းကြောင်း သိလိုက်ကြသည်။

တဲ့များ ပီးလောင်နေရာမှ ထွက်ပေါ်နေသာ မီးဦးစွေး၊  
မှားက လေနှင့်အတူ ကောင်းကင်ပေါ်သို့ လွင့်တက်နေကြ  
သည်။

ကောင်းကင်ပေါ်မှာ တောက္းကန်းနှင့် လင်းတများ  
ရှုံးနေကြလေသည်။

နိမောင်တို့ ကမ်းခြေနှင့် မနီးမဝေး ရောက်သည့်ထိုး  
လူရိပ်လူခြည် တစ်ယောက်မှ မတွေ့ကြရတော့ပေ။

ထိုမြင်ကွင်းကို လျမ်းမြင်လိုက်ရသည်နှင့် ထမန်းမှာ  
မျက်နှာပျက်နေလေသည်။

“လူရိုင်းတွေ ရောက်လာပြီး တစ်စွာလုံးကို သတ်သွား  
နဲ့ တူတယ်”

ဟု ပြောဆိုကာ လျော်ကို ကမ်းခြေသို့ ကပ်သွားကြသည်  
မြင်ကွင်းက မကောင်းလုပေ။

သောင်ပြင်ပေါ် နေရာအနှစ်တွင် တုံးလုံးပက်လက် အေး  
နေသော ရွာသူရွာသားများကို တွေ့ရသည်။

ကလေး၊ လူကြီး၊ ယောက်ရှား၊ မိန်းမပါမကျို့ အသတ္တိ  
ကြခြင်းဖြစ်သည်။

သွေးကွက်များ၊ သွေးအိုင်များက နေရာအနှစ်မှာ စွဲ့  
ထင်နေလေသည်။

လူရိုင်းများက လူများကို သတ်ရုံမကဘဲ တဲ့များကို  
မီးရှိသွားကြခြင်းဖြစ်သည်။

ကျွန်းပေါ် ရောက်သည်နှင့် ထမန်းက ငှါး၏မိသား  
များအား လိုက်လဲရှာဖွေနေသလို နိမောင်ကလည်း နေ့၏  
လိုက်လဲရှာဖွေနေလေသည်။

ပင်လယ်ပြင့်ဗျာ အဆိပ်သင့်သောအခါ ငါးများ အမှုး  
အပြား သေသည့်အခါ ကမ်းစင်သောင်ပြင်ပေါ်သို့ အတုံးအေး  
လာရောက်တင်နေသကဲ့သို့ ရွာသူရွာသား ဆလုံးများအပြား  
မှာလည်း မြင်မကောင်းအောင် သေကြပျက်စီးကြလေသည်။

“ထမန်း... မင်းဆွဲပျိုးတွေ တွေ့သလား”

“တစ်ယောက်မှ မတွေ့ရတော့ဘူး၊ အားလုံးသေကုန်ကြ  
ပြုထင်တယ်၊ ဒါထက် နေ့ကို တွေ့သလား”

“မတွေ့ဘူး... သူနဲ့ ဘယ်သူပါသွားသလဲ”

“မာလုံဆိတ် မိန်းမတစ်ယောက်တော့ သူ့အနားမှာ ရှိ  
တာပဲ၊ တကယ်တော့ အဲဒီမိန်းမက ကျွန်းသွေကျွန်းသားတွေ  
အားလုံး သေဖို့ ရောက်လာတဲ့ မကောင်းဆိုးဝါးတစ်ယောက်ပဲ”

ဟု မကျေမန်ပဲ ရေရှာတဲ့ပြောဆိုနေလေသည်။

ထိုနောက် ငါးတို့တတော့ စုပြီး ကျွန်းပေါ်အနှစ်၊ လိုက်  
ကြည့်နေရာ တော်စိတ်တစ်နေရာ၌ လဲနေသော လူတစ်ယောက်  
လို့ တွေ့သည်နှင့် ထမန်းက အနီးသို့ ကပ်သွားလေသည်။

လဲနေသူမှာ ဆလုံးအဖျိုးသမီးကြီးပင်ဖြစ်လဲ။

“အဲနောင်...”

ထမန်းက ဝမ်းနည်းသံဖြင့်ခေါ်လိုက်သည်။

(အဲနောင်ဆိုသည်မှာ ဆလုံးအခေါ်အဝေါ် ဖြစ်ပြီး  
အခိုပါယ်မှာ ‘အမေ’ ဖြစ်သည်)

ဒီတော့မှ နိမောင်တို့လည်း သောင်ပြင်ပေါ်မှာ ဒဏ်ရာ  
ဒဏ်ချက်များဖြင့် လဲကျေနေသူမှာ ထမန်းမိခင်မှန်း သိကြရသည်။

ထိုအမြို့သမီးမှာ ရင်ဝတ်ပို့တွင် လှုချက်များ ထိထား  
ထိုဒဏ်ရာမှ သွေးများ ထွက်နေလေသည်။

“အဲနောင်... အဲနောင်”

“သူအသက်မရှိတော့ဘူးနဲ့ တူတယ်”

နိမောင်က ပြောသော်လည်း ထမန်းက လက်မခံဘဲ

သေနေသူ၏မျက်နှာအနီးသို့ ကပ်ကာ တစ်စုံတစ်ခု မေးပြု၏  
ပြောဆိုနေလေသည်။

အတန်ကြာတော့ အသက်ရှိနေသေးသော လူတော်  
ယောက်နှင့် စကားပြောနေသကဲ့သို့ ခေါင်းညီတ်လိုက် ပြုလုပ်၏  
ပြီး အတန်ကြာတော့မှ နေရာမှ ထလာလေလေသည်။

“အဲနောင် သေနေပေမယ့် သူ့ဝိညာဉ်က အနားမှာ၏  
နှိပါသေးတယ်”

“မင်းကို ဘာတွေပြောသွားသလဲ”

“ဒီကျွန်းကို မမင်တွေ ရောက်လာပြီး ကျွန်းတစ်ကျွန်းထဲ  
ကို သတ်သွားတာတဲ့ သူတို့ နှီးဂို့လည်း ဖော်ခေါ်သွားကြတယ်  
“ဟင်...”

“နှီးခေါ်ထားတဲ့ မာလုကတော့ ကျွန်းခဲ့တယ်လို့ ချွေ  
တယ် သူ့ဒီကျွန်းမှာ ရှိနေသေးတယ်၊ ကျွန်းတော်တို့ လိုက်ရှာကြ  
ရအောင်”

ဟု ပြောပြီး မီးလောင်ပြီးစ ရွာပျက်ကြီးအတွင်းသို့  
လိုက်လဲရှာဖွေကြသည်။

ရွာထဲမှာတော့ ခါးချက်၊ လှုချက်များ ထိထားသော  
အလောင်းများအပြင် မီးလောင်၍ သေဆုံးနေသောအလောင်  
များပါ တွေ့ရလေသည်။

ရွာတွင်းရွာပြင် လိုက်လဲရှာဖွေသော်လည်း မာလုဖူး  
မတွေ့ကြရပေ။

မာလုမှာ အသက်ရှင်လျက်နှင့် ကျွန်းနေသေးသော  
ကြောင့် တော်မှာ သွားပုန်းနေသည်လည်း ဖြစ်နိုင်ပေသည်။

နောက်ဆုံး လိုက်ရှာရင်းနှင့် နှီးတို့ တဲ့ရှိရာဘက်သို့  
အောက်လာသည်။

င်းအိမ်မှာတော့ မီးမလောင်ဘ ဒီအတိုင်း ကျွန်းနေ  
သေးသည်။ တဲ့ပေါ်ကိုဝါးမှာတော့ လှုချက်ထိ၍ သေဆုံးနေသော  
ဒီလွန်းဆန်နှင့် ဒေါ်ပသီတို့အလောင်းများကို တွေ့ရလေသည်။

ထိုအလောင်းများကို ထမန်းက ပြောပြသဖြင့် သိကြရ  
သည်။

တဲ့အောက်ဖက်မှာတော့ ထိုအလောင်းနှစ်လောင်း  
အပြင် မာလု၏အရိပ်အယောင်ကိုမှ မတွေ့ကြရပေ။

တစ်နေရာမှာတော့ မီကျောင်းသားရောက်ချုပ် အလုံး  
လိုက် ပုံကျော်သည်ကို တွေ့ကြရသည်။

တတ်ခုလုံးမှာ ထိုမီကျောင်းရေအပုံးမှလွှဲ၍ အခြား  
ကာမှုမရှိပေ။

ထိုအခိုက်မှာပင် မီကျောင်းသားရေပုံးအတွင်းမှ လူ  
ညည်းညှာသံကဲ့သို့ အသံမျိုး ထွက်လာလေသည်။

“ဟင်... ဟင်... ဟင်း”

နီမောင်က ထိုနေရာ သွားကာ မီကျောင်းသားရေချုပ်  
ကြီးကို ဆွဲဖယ်လိုက်လေသည်။

ထိုအခါ သားရေချုပ်အောက်မှ သတိမှုနေသော  
မာလုကို တွေ့ရလေသည်။

ထိုနောက်တွင် မာလု သတိပြန်ရအောင် ပြုဝြိုးနောက်  
အကြောင်းစုံ မေးမြန်းရလေသည်။

“စမင်တွေ ဒီကျွန်းကို ရောက်လာကြတယ်၊ တစ်ရွာလုံး

ကို သတ်ပြီးတော့ အစ်မလေးကို ဖမ်းခေါ်သွားကြတယ"

"နှင်ကရော ဘယ်လိုလွှတ်ကျွန်ခဲတာလ"

"ကျွန်မကို ဝိညာဉ်တွေက ကာကွယ်ပေးထားခဲ့လို့  
အသက်ဘေးက လွှတ်ခဲတာပါ"

"အခု နှစ်ဘယ်မှာလ"

"စမင်ကျွန်းကို ဖမ်းခေါ်သွားကြပါပြီ"

"ငါတို့ ဘယ်လိုလုပ်ကြရမှာလ"

"စမင်ပေါင်းဆောင်ယက္ခက အစ်မလေးကို သိမ်းပိုက်နှင့်  
ပြီးစားပါလိမ့်မယ် ကျွန်မတို့ သူ့ကို အမြန်ကယ်မှုဖြစ်မှာပါ"

ဟူ ပြောသဖြင့် မာလုတိပါ လျောပေါ် တင်ခေါ်၍ မယ်  
အလက်ကျွန်းမှ တစ်ကျော့ပြန်ထွက်ခဲ့ကြသည်။

တစ်ချိန်က ရွာကလေးသဖွယ် စည်ကားနေသာ မယ်  
အလက်ကျွန်းမှာ ယခုအခါမှာတော့ သူသာန်တစ်ပေါင်းမာ  
ခြောက်သွေးလျက် ကျွန်ခဲ့ကြလေသည်။

ပင်လယ်ပြင်ရောက်တော့မှ အချင်းချင်း တိုင်ပင်ကြရှု  
လေသည်။

"ငါတို့မှ လူကလည်း ငါးယောက်ပဲရှိတယ် ဒီလောက်  
များတဲ့ စမင်တွေကို အနိုင်တိုက်ဖို့ဆိုတာ ဖြစ်နိုင်ပါမလား"

"ပရိယာယ်သုံးပြီး တိုက်မှ ရမှာပေါ့ အဘရဲ့"

"အခုကတည်းက အစီအစဉ်ဆွဲကြမှုဖြစ်မယ် တစ်ချွက်  
ကလေး မှားတာနဲ့ ငါတို့အားလုံး သေကွန်ကြလိမ့်မယ်"

ထိုသို့ အချင်းချင်း တိုင်ပင်ပြောဆိုသည်ကို ကြားသော  
အခါ လျောထမှာ ပါလာသော မာလုက ဝင်ပြောသည်။

"ဒီအတွက် မပူပါနဲ့ အဘတိုကို ကျွန်မ အကွာအညီပေး  
ခဲ့မယ်"

"နှင်က ဘယ်လိုက္ခာမှာလ"

"စမင်ကျွန်းအကြောင်းကို ကျွန်မသိထန်သလောက် သိ  
ထားပါတယ်၊ သူတို့က လူသားစားလောက်တဲ့အထိ ရုက်စက်  
ပြေားကြတ်ကြတယ်"

"နှင်က အဲဒီကျွန်းမှာ နေခဲ့ဖွဲ့တာဆိုတော့ စမင်အရေ  
အတွက် ဘယ်လောက်ရှိသလဲ"

"စုစုပေါင်း တစ်ရာကျော်လောက်ပဲရှိပါတယ် ဒါပေမယ့်  
တိုက်ခိုက်နိုင်တဲ့လူက ငါးဆယ်လောက်ပဲရှိပါတယ်"

"လူငါးဆယ်လောက်ကို ငါတို့က လူငါးယောက်ထနဲ့  
ဘယ်လို့ နိုင်အောင်သတ်ရမယ်လ"

"ဒီအတိုင်း ဝင်တိုက်လို့တော့ မရနိုင်ပါဘူး၊ ကျွန်မ  
အစ်မလေးနဲ့ တွေ့ပြီး အကျိုးအကြောင်း မေးကြည့်ရင် သိရမှာ  
ပါ"

"အစ်မလေးဆိုတာ ဘယ်သူလ"

"နှစ်ပါ.. ."

"နှစ်က စမင်ကျွန်း ရောက်နေတာ၊ ဘယ်လိုမေးမှာလ"

"ဝိညာဉ်ချင်း ဆက်သွယ်ပြီး မေးကြည့်မှာပါ"

ထိုစကားကြားသောအခါ အခြားသူများထက် နိုင်ငံ  
က ပိမ့်စိတ်ဝင်စားမိလေသည်။

ထိုအခိုက်မှာပင် ပင်လယ်ပြင်ပေါ်မှာ မိုးရိပ်များ တက်  
လာပြီဖြစ်သောကြောင့် နီးစပ်ရာကျွန်းတစ်ကျွန်းသို့ အရောက်

သွားကြရသည်။

ထိုကျွန်းမှာ အခြားမဟုတ်ပေ...။

ဆလုံတို့ အသုဘချေသော ဝိညာဉ်ကျွန်းပင်ဖြစ်တော့  
သည်။

သူတို့လေ့ ကမ်းစပ်ရောက်ခါနီးသောအချိန်မှာပင် နှိုး  
လေက စတင်ကျေရောက်လာလေသည်။

သို့ကြောင့် လျောကို ကျွန်းတစ်နေရာ၌ ဝင်ကပ်ပြီး  
နောက် ကျွန်းပေါ်ရှိ နှိုးလေလုံသော ဂုပ္ပါက်တစ်ခုအတွင်းသို့  
သွားရောက်နေကြရသည်။

ထို့ဂုပ္ပါက်မှာလည်း တစ်ခါက နီမောင်နှင့်နီတို့ ဆုံး  
တွေ့ခဲ့သောဂုပ္ပါက်ပင်ဖြစ်ပေသည်။

ထို့ဂုဏ် ရောက်မှ မိုးဖို့ပြီး အတေးအသောက်များကို စိစဉ်  
စားသောက်ကြရသည်။

မာလုံမှာ မမျှော်လင့်ဘဲ ထမန်းကို ပြန်တွေ့ရသောအခါ  
အုံအုံနေဟန်ရှိသည်။

ထမန်းသည် တောထုံး လူရှိုင်းများလက်မှ ကယ်တင်ခဲ့  
ရုံမက မိချောင်းရန်စွဲယောပါ ကယ်တင်ပေးခဲ့သူဖြစ်သည်။

တကယ်တော့ ထမန်းမှာ ဆလုံသွား ပါသူတစ်ယောက်  
ဖြစ်သော်လည်း ရှုပ်ရည်နှင့် ခန္ဓာကိုယ် အနေအထားအရှုံ  
ယောက်ဗျားပါသသူတစ်ဦးဖြစ်ပေသည်။

ထမန်းကလည်း မာလုံနှင့် ပြန်တွေ့ရသည်ကို အနည်း  
ငယ် အုံအုံနေဟန်ရှိသည်။

ယခင်က နီတို့ အတူနေသည်ကို မနှစ်သက်ခဲ့သော်

လည်း ယခုကဲ့သို့ ဒုက္ခရောက်နေသည့်အချိန်၌ ပြန်တွေ့ရသော  
အခါ စိတ်ထဲမှာ ယခင်ကလောက် တင်းမာမှု မဖြစ်တော့ပေါ်။

နောက်ဆုံး သူတို့နှစ်ယောက် တွေ့ကြခြင်းက နီတို့  
မာလုံတို့ကို စမင်များ ဝင်ရောက်ဖော်ဆီးရှုံး၍ ခေါ်ဆောင်သွားလေ  
ရာ ထမန်းနှင့် ဆလုံအချို့က ဝင်ရောက်ထိုက်ခိုက်ကြော မာလုံ  
က လွှတ်မြောက်သွားပြီး ထမန်းတို့ကို ဖမ်းမိသွားခဲ့ခြင်းပြစ်သည်။

မာလုံအနေနှင့် ထမန်းကို လူရှိုင်းများ ဖမ်းဆီးခေါ်  
ဆောင်သွားသည်ကိုသာ တစ်နေရာမှ လှုပ်းမြှင့်လိုက်ရလေ  
သည်။

သူမအနေနှင့် ထမန်းတစ်ယောက်တော့ ဘယ်နည်းနှင့်  
မှ အသက်ပြန်မရှင်နိုင်တော့ဟုသာ ထင်မှတ်ထားလေသည်။

ယခု မမျှော်လင့်ဘဲ ထမန်းကို ပြန်တွေ့ရသောအခါ  
စိတ်ထုံး ဝမ်းသာသလိုဖြစ်နေသည်။

ထမန်းစိတ်ထဲမှာလည်း မာလုံအပေါ်မှာ ယခင်က  
လောက် တင်းမာမှု မရှိတော့ပေါ်။

“နှင့်ကို လူရှိုင်းတွေ ဖမ်းမိသွားတာ မဟုတ်လား”

“ဟုတ်တယ်လေ... နင်တို့ကို ဝင်တယ်ရင်းနဲ့ ဖမ်းမိ  
သွားခဲ့တာ”

“အခါ ဘယ်လိုပြန်လွှတ်လာတာလဲဟင်”

“သူတို့ ကယ်လာလို့ လွှတ်လာတာ”

ထမန်းက မလှမ်းမကမ်းမှာ အနားယူနေကြသော  
နီမောင်တို့ကို လက်ညွှေးထိုးပြုရင်း ပြောသည်။

“ငါက နင်သေပြီးမှတ်နေတာ”

“ကျွန်တဲ့လူတွေကတော့ သေကုန်ပြီ ငါကတော့ ကကောင်းလို ပြန်လွတ်လာတာ၊ နင်ကရော ဘယ်လိုကျွန်ခဲ့တာလဲ”

“မိကျောင်းသားရော့ ပတ်ပြီး ပြီးနေလို့ လွတ်ကျွန်ခဲ့တာ”

“ဒါကြောင့် နင့်ကို နိုင်က ကျွမ်းလလို့ နာမည်ပေးထားတာ ဖြစ်မယ်၊ နင်က မိကျောင်းနဲ့ အကျိုးပေးတယ်”

“ငါကို ဝိယှဉ်တွေက ကာကွယ်ပေးထားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ဒါထက် အစ်မလေးရောဟင်”

“သူတို့ ခေါ်သွားတာပဲ၊ ဘယ်နေရာမှာ ထားလဲတော့ ငါမသိဘူး”

“အစ်မလေးကိုတော့ ဘယ်နည်းနဲ့မှ သတ်ပစ်မှာမဟုတ်ဘူး၊ စမင်ခေါင်းဆောင်ယက္ခက အပိုင်သိမ်းဖို့ ကြိုးစားချင် ကြိုးစားမှာပေါ့ ငါတို့ သူ့လက်က ကယ်တင်ကြရမယ်”

“ဒါထက် ဂုဏ်၏တွေကို အနိုင်တိုက်ခိုက်နိုင်တဲ့နည်းကို နှင့်သိယလို့ ပြောတယ်၊ ဘယ်လိုတိုက်ရမှာလဲ”

“မိအတိုင်း တိုက်လို့တော့ မရနိုင်ဘူး၊ သူတို့ကို ယုံကြည့် အောင် အယုံသွေးပြီး တိုက်မှ နိုင်မှာ၊ နောက်တော့မှ အခြေအနေ ကြည်လုပ်ကြတာပေါ့ ငါမှာ နည်းလမ်းရှိပါတယ်၊ နောက်ပြီး အစ်မလေးနဲ့လည်း ဝိယှဉ်ချင်း ဆက်သွယ်ပြီး ဗေးကြည့်ရှုံးမယ်”

မာလုစကားကြားသောအခါ ထမန်းမှာ အတန်အသင့် စိတ်အားတက်လာသလို ခံစားရလေသည်။

ညီးပိုင်းအချိန်ရောက်သောအခါ မာလုက မိုးပုံနှင့် အေး

မှာ ထိုင်ကာ နိမိန့် ဝိယှဉ်ချင်း တွေ့ဆုံးနိုင်ရန် ကြိုးစားလေသည်။

ထိုသို့ကြိုးစားရာ၌ အသုဘို့သော ဝိယှဉ်ကျွန်းဖြစ်သောကြောင့် အခြားဝိယှဉ်များ၏နောင့်ယုက်မှုတော်းမျိုးနှင့် လည်း ကြွေတွေ့ရလေသည်။

နောက်ဆုံး အတန်တန် ကြိုးစားတော့မှ နိဝိယှဉ်နှင့် ဆက်သွယ်မိတော့သည်။

အပြင်ဘက်မှာတော့ လေမိုးများက ပြင်းထန်နေဆဲပင် ရှုံးသေး၏။



အခန်း(၁)

## အပေါ်သူ့နှင့် ပရိဘဏ်ကာဘူးများ

အပြင်ဘက်၌ လေ့များကလည်း တန်လျက် ရှိနေလေ သည်။ မိုးပေါက်များ ကျဆင်းလာသံ၊ လေပြင်းတိုက်ခတ်သံများ၊ က ဆူညံ့စွာ ပေါ်ထွက်နေ၏။

ထိုပြင် မိုးချွန်းသံများကလည်း အဆက်မပြတ် ပေါ်ထွက်နေပြီး လျှပ်စီးရောင်များကလည်း တဝ်းဝင်းတလက်လက် ခဲ့နေသည်။ စမင်ကျွန်းတစ်ခုလုံး မိုးသက်မှန်တိုင်းအောက်မှာ ပြားပြားဝပ်နေတော့သည်။



ထိုကျန်း၏တောင်ကုန်းတစ်ခုပေါ်မှာ သီးသန့်ထိုးထဲ  
သော တဲတစ်လုံးအတွင်းမှ မီးခိုးငွေ့များက အပြင်သို့ တလဲထဲ  
တွက်နေလေသည်။

တဲအတွင်းမှာတော့ မီးပုံကြီးတစ်ပုံ ဖို့ထားလေသည်။  
ထင်းတုံးကြီးများကို မီးခွဲနေရာမှ ပေါ်လာသော တယ်  
မှစ် မြည်သံများက လေသံမီးသံများနှင့်အပြင် ထွက်ပေါ်၏  
သည်။

မီးပုံနေဘားနားမှာတော့ နှီးရှိနေသည်။

သူမသည် အဖြူရောင်ဝတ်ခုကြီးကို ပတ်ခြုံထားပြီး မြှုပ်  
နေဘားမှာ ပြိုလ်သက်စွာ ထိုင်နေလေသည်။

ထိုနေရာနှင့် မနီးပဝေးနေရာမှာတော့ စမင်ခေါင်း  
ဆောင် ယက္ခအပါအဝင် စမင်အတော်များများ ရှိနေကြသည်။

စမင်ခေါင်းဆောင် ယက္ခအပါအဝင် စမင်လုပ်များက  
နှီးကို ကြောက်ချုံကြသည်။

သူမကို ဝိညာဉ်များက အမိန့်ပေး စေခိုင်းနိုင်သူဖူး  
ယုံကြည်ကြပြီး ကျွန်းပေါ်မှာ အရှင်သခင်အဖြစ် ထားလိုက်  
သည်။

ယက္ခနှင့် အတူတွဲ၍ စမင်များကို အုပ်ချုပ်စေလိုသည်။  
နှီးအနေနှင့် ဝိညာဉ်များကို ခေါ်ယူပြီး စမင်ကျွန်းနှင့်  
ကျွန်းသားများ အန္တရာယ်အနောင့်အယုံက် ကင်းဝေးစေ၍  
ဆောင်ရွက်ပေးစေလိုသည်။

အမိက ရည်ရွယ်ချက်တော့ ယက္ခက နှီးကို သို့  
ပိုက်ကာ သားမယားအဖြစ် ထားချင်နေ၏။

သို့သော် နှီးက လက်မခံသောကြောင့် အကြမ်းမဖက်ပံ့  
ပေါ်။

ယခုလည်း နှီးကို ဖမ်းခေါ်လာပြီး တဲတစ်လုံးအတွင်း၌  
ကောင်းစွာထားပြီး ဝိညာဉ်နှင့် ပတ်သက်သောအကြောင်းများကို  
ရှိုင်းဝန်းမေးမြန်းနေကြခြင်းပြစ်ပေသည်။

နှီးအနေနှင့်လည်း ထိုတဲအတွင်းသို့ ရောက်သည့်  
အခိုန်မှ စကား အခွင့်ကောင်းကို ကြည့်ကာ သူမပိုညာဉ်ကို  
ဝေလွှတ်ကာ နိမောင်တို့နှင့် အဆက်အသွယ် ရရှိုင်ရန် ကြီးစား  
နေလေသည်။

ထိုသို့ကြီးစားရင်းနှင့်ပင် ညည်းပိုင်းအခိုန်လောက်တွင်  
ဝိညာဉ်တစ်ကောင်နှင့် အဆက်အသွယ်ရလေသည်။

ထိုပိုညာဉ်မှာ အခြားမဟုတ်ပေါ်။

မာလု၏၏ဝိညာဉ်ပင်ပြစ်တော့သည်။

“ကျွန်းမ အစ်မလေးကို ရှာနေတာ၊ အခု ဘယ်ရောက်  
နေတာလဲဟင်”

“ငါက စမင်ကျွန်းမှာ ရောက်ပြီး အဖမ်းခံနေရတယ်”

“ကျွန်းမကို နိမောင်တို့ ကယ်လို့ အသက်သားက လွှတ်ခဲ့  
ရတယ်၊ ထမန်းလည်း ကျွန်းမတို့၏ အတူရှိနေတယ်”

“ထမန်း မသေသားဘူးလား၊ ငါ သူ ဝိညာဉ်ကို လိုက်ရှာ  
နေတာ”

“သူ မသေသားပါဘူး၊ သူ ကို ကိုနိမောင်တို့က ကယ်  
ထားပေးတာ၊ အခု ကျွန်းမတို့ ဝိညာဉ်ကျွန်းမှာ ရောက်နေကြ  
တယ်”

“နင့်ကို ငါပြောစရာရှိတယ မာလု၊ နင် ငါစကား အဲ  
ထောင်ရမယ”

“ပြောပါ အစ်မလေး”

“နင် ထမန်းကို လက်ထပ်ရမယ၊ သူဟာ နင့်အတွေ့  
ဘဝအဖော်တောင်းတစ်ယောက်ပဲ”

မာလု၏ပို့ညာဉ်က ဘာမှုပြန်မပြောဘဲ ပြီးနေဆာ  
သည်။

“နင်တို့ အခု ဘာလုပ်နေကြတာလ”

“လေမြို့တွေ ကျေနေလို့ ပို့ညာဉ်ကျွန်းမှာ ခကာဝင်နော်  
တယ၊ မိုးလေပြို့တာနဲ့ စမင်ကျွန်းကို လာကြမှာပါ”

“ဒီအတိုင်း လာရင် နင်တို့ အဖမ်းခံကြရလိမ့်မယ၊ စောင့်  
တွေက ကျွန်းပတ်ပတ်လည်ကနေ ရေထဲကရော ကျွန်းပေါ်မှာ  
စောင့်ကြည့်နေကြတယ”

“ဒါဖြင့် ဘယ်လိုလုပ်ရမလဲ အစ်မလေး”

“ငါပြောတဲ့ အစီအစဉ်အတိုင်း လုပ်မှ ငါဆီ ရောက်  
မယ”

ဟု ပြောကာ နိုင်ပို့ညာဉ်က အစီအစဉ်အချို့ကို ပြော၍  
နေစဉ်မှာ အခြားပို့ညာဉ်တစ်ခု ရောက်လာသောကြောင့် ဖြေ  
လက်စများကို ပုဂ္ဂလိုက်ရသည်။

ဝိညာဉ်စွမ်းအား ချင့် မတူသောကြောင့် မာလု၏ပို့ညာဉ်  
မှာ တဖြည့်ပြည့်နှင့် မျှေးမိန့်ပျောက်ကွယ်သွားလေတော့သည်

နိုင်ပို့ညာဉ်က သူမအနီးသို့ ရောက်လာသော အခြား  
ပို့ညာဉ်ကို ကြည့်လိုက်လေသည်။

ထိုဝိညာဉ်မှာ အခြားမဟုတ်ပေါ်

စမင်ကျွန်းမှ နှစ်ဆရာတ်ပို့ညာဉ်ပင်ဖြစ်တော့သည်။

“နင်ဘာလာလုပ်တာလ”

နှစ် ဝိညာဉ်က ဒေါသသံဖြင့် မေးလိုက်သည်။

“ငါလည်း ကိုယ်ပွားပို့ညာဉ် လွှတ်နိုင်တယ်ဆိုတာ နင်  
သိအောင် လာပြတာပဲ”

“ဒါ ငါရဲ့ပို့ညာဉ်ကို သက်သက်လာပြီးနောင့်ယူက်တာပဲ  
ပေါ့၊ နင် ငါအကြောင်း သိရောမယ”

ဟု ကြိမ်းမောင်းပြောဆိုရာ နှစ်ဆရာပို့ညာဉ်လည်း  
ထိုနေရာမှ ပြန်လည်ထွက်ခွာသွားတော့သည်။

ထိုနေရာတိုင်မှ နှစ်ပို့ညာဉ်လည်း ကိုယ်ခန္ဓာအတွင်းသို့  
ပြန်လည်စင်ရောက်ခဲ့ပေသည်။

သူမ မျက်စိဖွင့်ကြည့်လိုက်သောအခါ တဲ့အတွင်းမှာ  
ဒီတောက်သံများမှအပ တိတိဆိတ်ပြို့စ်သက်လျက်ရှိနေသည်။

ယက္ခအပါအဝင် စမင်များက သူမကို မျက်တောင်  
ခေတ် စိုက်ကြည့်နေကြသည်။

နှစ်က သူမပတ်ဝန်းကျင်၌ ရှိနေကြသော စမင်များကို  
ကိုယောက်ချင်း လိုက်ကြည့်လေသည်။

စမင်အတော်များမှာ သူမနှင့် မျက်လုံးချင်း မဆုံး  
ကြသည့်အလား ခေါင်းငှံသွားကြသည်။

ထိုသို့ကြည့်နေရင်းမှ ယက္ခနံသေးနားမှာ ထိုင်နေသော  
နှစ်ဆရာကို လှမ်းမြင်သွားသည်။

နှစ်ဆရာက သူမကို မျက်လုံးပြုကြီးဖြင့် လှမ်းကြည့်

နေသည်။

“သူ ဘယ်သူလ”

နှစ်က လက်ညီးထိုး၍မေးလိုက်ရာ ယက္ခ ဝင်၏  
သည်။

“ဒီကျွန်းရဲ့နတ်ဆရာ ဖြစ်ပါတယ”

“စောစောက ငါရဲ့ဝိညာဉ်ကို သူလာပြီးနောင့်ယူ  
တယ၊ သူကို အပြစ်ပေးရမယ”

ထိုအခါး နတ်ဆရာက နေရာမှ ကျိုးထကာ...

“ငါည်း နှင့်လိပ် ဝိညာဉ်စေ့ဖိန်တဲ့ပညာ ရှိတော်  
ဒီအတိုင်းတော့ ဘယ်ရမလဲ၊ နှင့်ပညာ ဘယ်လောက်ရှိသော  
ဆိတာ အရင်စမ်းကြည့်ရမယ”

ဟု ပြောကာ ယက္ခအနီးသို့ တိုးကပ်ကာ တစ်စုံတစ်ဗုံး  
ပြောလိုက်လေသည်။

ထိုအခါ ယက္ခက...

“နတ်ဆရာက ဝိညာဉ်သခင်ကို ပညာစမ်းမယ့်လို့၏  
ပါတယ၊ သင်လက်ခံနိုင်ပါမလား”

ဟု မေးသည်။

“မလောက်လေး မလောက်စားလောက ရှိတဲ့ပညာ၏  
ငါကို စမ်းချင်သပဆိုရင် စမ်းပေါ့၊ ပြီးလျင် ငါစမ်းသပ်တော့  
ခံရပေမည်”

ဟု ပြောလိုက်သောအခါ နတ်ဆရာက ငါးလွှာယူထား  
သော မရကလွယ်အိတ်အတွင်းမှ ပါလာသော ပစ္စည်းများ  
အတွင်းမှ သွေးများပြင် နယ်ထားသော သမှုန်များ၊ လုပ္ပါးခေါ်၏

ငါးမေးရို့နှင့် အခြားသေးမှုန်များကို ထုတ်ကာ ငါး၏အစီအစဉ်  
ကို စတင်လေတော့သည်။

သူသည် အရိုးခေါင်းခွံပေါ်သို့ ဆိမ်းခွက်တစ်ခွက် ထွန်း  
ကာ ဂါတာမန္တန်များ မန်းမှုတ်လေတော့သည်။

ထိုသို့မန်းမှုတ်လိုက်သည်နှင့် အပြင်ဘက် အမှာင်ရိုး  
အတွင်းမှ လေတိုးသံကဲ့သို့ အသံများ ပေါ်လာတော့သည်။

ထိုပြင် ညည်းညှသံလိုလို ကေားပြောသံလိုလိုအသံများ  
ပေါ်ထွက်လာသည်။

ခဏ္ဏာတော့ အပြင်ဘက်မှ တစ်စုံတစ်ယောက် ဝင်  
လာသကဲ့သို့ မီးခိုးငွေ့များ လူပ်ယမ်းသွားလေသည်။

ကြည့်နေရင်းမှာပင် အပြင်ဘက်မှ ဝင်လာသော ဖြူဖြဲ့  
သွော်နှင့်ခုက် နှစ်ပတ်ဝန်းကျင်၌ ဝေါ့ဝိုက်လူပ်ရှားနေလေ  
သည်။

နှစ်က ထိုသွော်နှင့် မကြည့်မိအောင် မျက်စိမိတ်ထား  
လေသည်။

တကယ်တော့ ဝိညာဉ်ပုံရိုးများမှာ အမျိုးမျိုး ဖန်ဆင်း  
ပြုသောကြောင့် အကယ်၍ ကြည့်လိုက်ပိုက ငါးတို့၏ပုံပန်း  
သွော်နှင့် မြင်တွေ့ရပါက စိတ်တည်ပြုမိမှ ပျောက်သွားပြီး  
ထိုမှာတဆင့် နှုလုံးအိမ်အတွင်းသို့ ဝင်ရောက်လာကာ ခြောက်  
လှန့်နောင့်ယူက်မှု ခံရတော့သည်။

နှစ်က မျက်စိမိတ်က တည်ပြုမိစွာ ရှိနေလေလေ နတ်  
ဆရာက မကျေမန်နှင့် ငါးတတ်ကျမ်းသောပညာများကို  
အစွမ်းကုန် အသုံးချက် ထိမ်းယိုင်သွားအောင် ကြိုးစားနေတော့

သည်။

နဲ့ဘေးနားမှ အခြေအနေ ကြည့်နေကြသော ယက္ခတ္တု  
မှာလည်း နီးအခြေအနေ ဘယ်သိဖြစ်မည်ကို စိတ်ဝင်စားနေကြ  
သည်။

နတ်ဆရာမှာ နည်းအမျိုးမျိုးနှင့် ကြိုးစားရာ နောက်ဆုံး  
မရတော့မှ လက်လျှော့သွားလေတော့သည်။

ဂါထာမန္တာနိများ ရွတ်ဆိုမှ ရပ်လိုက်သည်နှင့် အနီးဝါး  
ကျင့်၍ လူညွှေပတ်ဝေးလေနနေသော ဝိဉာဏ်ပုံရိပ်မှာလည်း ဝေး  
ပျောက်ကွယ်သွားလေ ဘူးသည်။

အတန်ကြောသောအခါ တဲ့အတွင်း၌ ပြန်လည်ပြစ်သက်  
သွားလေသည်။

ထိုအခါမှ နီးက မျက်လုံးဖွင့်ကြည့်လိုက်သည်။

သူမ၏စုံရတောက်ပြောင်သောအကြည့်ကို မြင်သော  
အခါ နတ်ဆရာမှာ များစွာကြောက်ချို့တုန်လှုပ်သွားလေသည်။

“နှင့်အလူညွှေပြီးရင် ငါအလူညွှေရောက်ပြီပေါ့၊ နတ်ဆရာ  
ကိုယောက်ကလွှာပြီး ကျွန်တဲ့လူတွေ အန္တရာယ်မဖြစ်စေဖို့ တဲ့  
အပြင်က စောင့်ကြည့်ကြပါ”

ဟု ပြောလိုက်ရာ ယက္ခအပါအဝင် စမင်များမှာ  
ကြောက်ချို့စွာဖြစ် တဲ့အပြင်ဘက်သို့ ထွက်သွားကြတော့သည်။

ငါးတို့သည် တဲ့အပြင် ရောက်သော်လည်း မနီးမလေ့။  
အခြေအနေကို စောင့်ကြည့်နေကြသည်။

တဲ့အတွင်းမှာတော့ နီးနှင့် နတ်ဆရာ နှစ်ယောက်သွား  
ကျွန်ခဲ့လေသည်။ နီးက မီးပုံနေးမှာ စည်းဝိုင်းတစ်ဝိုင်း ပတ်

ပိုးကာ နတ်ဆရာကို အပြင်မထွက်စေရန် ပြောလိုက်သည်။  
ပြီးမှ ငါးမှာ အဝတ်အိတ်ကလေးကို ဆွဲထုတ်  
လိုက်သည်။

“နှင့်လက်ချက်ကြောင့် သေခဲ့ရတဲ့လူတွေရဲ့ဝိဉာဏ်တွေ  
ကို ငါခေါ်တော့မယ်၊ သူတို့ရောက်လာတဲ့အခါ နင့်အစွမ်းနဲ့ ရ<sup>၁</sup>  
အောင် ကာကွယ်ပေတော့?”

ဟု ပြောကာ အိတ်ရှုံးကလေးအတွင်းမှ ဆေးမှုနှင့်အချို့  
ကို မီးပုံအတွင်းသို့ ဖြေးချုလိုက်သည်။

ပြောလဲလဲမီးခိုးငွေ့များ ထွက်လာသောအခါ နာခေါ်းကို  
ပုံဖြစ် ကာထားလိုက်ပြီးနောက် မီးခိုးငွေ့များကို နတ်ဆရာ  
ဘက် ရောက်စေရန် မြေကြောက်ဖြင့် ပြုလုပ်ထားသော ယပ်  
ဘောင်ဖြင့် ခတ်ပေးလိုက်သည်။

ထိုမီးခိုးငွေ့များကို ရှုံးသည်နှင့် နတ်ဆရာမှာ မျက်လုံး  
ပြီးများ ပြီးထွက်လာလေတော့သည်။

သူမျက်စိတ်မှာ မီးပုံအတွင်းမှ ကြောက်မက်ဖွုံး  
ကောင်းသော သရေသဘက်ပြီးများ ထလာနေသည်ဟု မြင်လာရ<sup>၂</sup>  
သည်။

နတ်ဆရာမှာ ထိုသူ့ကြောန်ကြီးများ အနားတိုးကပ်လာ  
သောအခါ ကြောက်လန့်တကြားနှင့် နေရာမှ ထပြီးရန် ကြီးစား  
သော်လည်း မရတော့ပေ။

ကြောက်မက်ဖွုံးကောင်းသော ပုံသူ့ကြောန်ကြီးများက  
တဲ့အရာအား ဝိုင်းဝိုင်းခြောက်လုပ်ကြရာ နောက်ဆုံး ဝူးဝူး  
ရီးရီး အောင်ဟစ်ကာ တဲ့အပြင်သို့ ပြီးထွက်သွားလေသည်။

သို့သော်လည်း ဝေးဝေးမပြီးနိုင်တော့ဘဲ တဲပေါက်စေရောက်သောအခါ 'ဘိုင်း' ကနဲ့ လကျသွားပြီးနောက် ပါး၏ အတွင်းမှ အမြှုပ်များ ထွက်လာပြီး အသက်ပျောက်သွားလေ တော့သည်။

ယက္ခနာင့်စမင်တို့မှာ ဂင်းတို့ အားကိုအားထား ပြု၏ သော နတ်ဆရာမှာ ယခုကဲ့သို့ မရှုမလှ အသက်ထွက်သွားသည့် ကို တွေ့မြင်ရသောအခါ များစွာကြောက်ချုံကြလေသည်။

နိုက်ပြင်သောအခါ စမင်များက အရှုံးအသေ ပေးကြ လေသည်။

"နင်တို့ မြင်ကြပြီလော၊ ငါရဲ့ဝိညာဉ်ကို အနှောင့် အယူက်ပေးသူမှုန်သမျှ ထိကဲ့သို့ အသေဆိုးနှင့် သေကြရေးလိမ့်မည်"

အားလုံးပြုမှုသက်နေကြသည်။

"စမင်ခေါင်းဆောင် ယက္ခအပါအဝင် စမင်အပေါင်းတို့ သင်တို့ အလိုရှုရာကို ပြောကြပေတော့ သင်တို့ အလိုရှုသော ကိစ္စကို ငါဝိညာဉ်ကတစ်ဆင့် အခြားဝိညာဉ်များကို စေခိုင်းဖော်လိမ့်မည်"

ထိုအခါ ယက္ခက ရွှေသို့ တိုးလာပြီး ဂင်းအလိုရှုရာတို့ ပြောလေသည်။

"ဝိညာဉ်သခင်မ... ငါတို့ကျွန်းမှ ထွက်ပြီးသွားသော မိန့်းမ ဘယ်မှာရှိပါသလဲ"

“ယခု ပင်လယ်ပြိုင်တဲ့မှ ဝိညာဉ်ကျွန်း၌ ရှိနေသည်”

“သူ့ကို ပြန်အလိုရှိပါတယ်၊ ရအောင်ပြုလုပ်ပေးနိုင်ပါ

သလား”

“ရနိုင်ပါတယ်”

“နောက်တစ်ခုက ယမ်းပူဇော်ရန် ပြင်ဆင်ထားသော သားကောင်ကို ခေါ်သွားသူတွေကို သိပါသလား”

“ထိုသူတွေကို ငါသိတယ်”

“သူတို့ကို အလိုရှိပါတယ်၊ သင့်အစွမ်းနဲ့ ဒီကျွန်းကို ပြန်ရောက်လာအောင် စွမ်းနိုင်ပါသလား”

“သူတို့အားလုံး စမင်ကျွန်းကို ပြန်ရောက်လာအောင် ငါလုပ်ပေးနိုင်တယ်၊ ဒါပေမယ့် နင်တို့အနေနဲ့ ကတိတစ်ခုတော့ ပေးရလိမ့်မယ်”

“ဘယ်လိုကတိမျိုးလ”

“သူတို့အားလုံးကို မသတ်ပါဘူးဆိုတဲ့ကတိရယ်၊ နောက်တစ်ခုက သူတို့ရောက်လာရင် ငါကျေးကျွန်တွေအဖြစ် သိမ်းပိုက်ခွင့် ပေးရမယ်”

ထိုစကားကြားသောအခါ ယက္ခမှာ အတန်ကြာအောင် ငိုးစားနေဟန်ရှိပြုလေသည်။

“ထွက်ပြီးတဲ့မိန့်းမကိုတော့ ငါကို ပေးရမယ်”

“နင် သူ့ကို သိမ်းပိုက်ချင်နေတာ ငါသိတယ်၊ သူ ဒီကျွန်းက ထွက်ပြီးတာလဲ ဒီအကြောင်းကြောင့်ပဲ မဟုတ်လား၊ အချိန် မကျသေးရင် သိမ်းပိုက်ခွင့် မရသေးဘူး၊ အချိန်ကျတဲ့အခါ ငါကိုယ်တိုင် နင်လက်ထဲကို အပ်ပေးမယ်”

ဟု ပြောတော့မှ ယက္ခမှာ ကျောပ်သွားဟန် နှိုလေ သည်။ ယက္ခမှာ လောလောဆယ် နိုက်ကြောက်ချုံနေသော်

လည်း ရက်စက်ယူတ်မှုများကတော့ သူ့မျက်နှာပေါ်မှာ အ<sup>။</sup>  
ထင်းသား ပေါ်နေလေသည်။

“ကောင်းပါပြီ... ငါအလိုခိုတဲ့ လူကိုသာ ဒီကျွန်း  
ရောက်အောင်လုပ်ပေးပါ၊ သူတို့ရောက်လာရင် သင့်အတွက်  
ကျေးကျွန်းတွေအဖြစ် ပေးပါမယ်”

ဟု ကတိပေးလေသည်။

“ကောင်းပြီ... ဒီစကားမှန်ကယ်ဆိုရင် ငါရဲ့အစေ  
အပါး ဝိညာဉ်တွေကို သူတို့ရှိရာကို လွှတ်လိုက်တော့မယ်၊ ပင်  
လယ်ပြင်မှာ မုန်တိုင်းများ ကင်းစင်ပါက မနက်ဖြန်မိုးသောက်  
အလင်းရောက်သည့်အခိုင်တွင် သူတို့အားလုံး ဒီကျွန်းကို ဆိုက်  
လာကြပေလိမ့်မယ်၊

စောင့်မျော်နေကြပေတော့...”

ဟု ပြောဆိုကာ နှိမ်က တဲ့အတွင်းသို့ ပြန်လှည့်ဝင်သွား  
လေသည်။ ထိုအခါ တဲ့ပတ်ဝန်းတစ်စိုက်မှာ ဝန်းချုပ်ကို ရှင်းကို  
အရှုံးအသေ ပေးနေကြသော စမ်းများလည်း အသီးသီး ထပ်နှင့်  
သွားလေတော့သည်။ လူရှင်းများ ရှင်းသွားသောအခါမှ နှိမ်သည်  
ရှင်းခါးကြားတွင် လျှို့ဝှက်ထားသော အိတ်ကလေးကို ထုတ်  
ကြည့်ရင်း တစ်ချက်ပြီးလိုက်လေသည်။

ထိုအိတ်ကလေး၏လျှို့ဝှက်ချက်ကိုတော့ သူမတစ်  
ယောက်သာ သိပေသည်။

အခြားမဟုတ်ပေ...”

သူ့အဖို့ခိုတ်က တောထဲမှ ရာဖွေဗိုရင်ပေးထားခဲ့သော  
ကင့်သည်းခြေဟု ခေါ်သည့် ဂမုန်းဥတစ်မျိုး၏အုပ်များပုံင်ပြစ်

တော့သည်။

ထိုအမှုကို မီးပုံးထဲ ထည့်လိုက်၍ မီးခါးငွေ့များ ထွက်  
လာသောအခါ အနှစ်ကို ရှုပိရှိနှင့် ပင်ကိုယ်စိတ် ပျောက်သွားကာ  
လွှာသွားသွားစေနိုင်သကဲ့သို့

အကယ်၍ အချိန်ကြောမြင်စွာ ရှုမိပါက မီးခွှဲငွေ့များထဲ  
တွင် ကြောက်မက်ဖွှဲယ်ကောင်းသော ဘီလူး၊ သဘက်၊ တဇ္ဈာ  
သရဲ စသည်ပုံပန်းသဏ္ဌာန်များကို မြင်တွေ့ရပြီး နှုလုံးသွေးပျက်  
ကာ သေဆုံးသွားနိုင်ပေသည်။

ယခု စမ်းတို့၏နှစ်ဆရာကို အနိုင်ယူလိုက်သော ဆေး  
ခွှဲမှုံး ထိုအေးမှုန့်ပိုင်ဖြစ်တော့သည်။

အကယ်၍ နောက်ထပ်သေရေးရှင်ရေး ကြံလာပါက  
ကင့်သည်းခြေအေးမှုန့်များကို အသုံးပြုရည်းမည်မို့ ထိုအိတ်  
ကလေးကို တရှုံးတော့ ပြန်သိမ်းထားလိုက်လေသည်။

အပြင်ဘက်မှာတော့ ညည်အမှာင်ထုများ ဖုံးလွှမ်းနောက်  
ကာ တိတ်ဆိတ်ပြီးသက်လျက်ရှိနေတော့သည်။





အခန်း(၁၃)

## ဘုံးပျော်းပြတ်စွာယ်ရောင်

နှစ် နိမ့်တိုက်ခဲ့သည့်အတိုင်း နောက်တစ်နေ့ ညာမေး  
ပိုင်းအချိန်လောက်တွင် စမင်ကျွန်းသို့ လျော်တစ်စင်း ရောက်လာ  
လေသည်။

ထိုလျောကို ပင်လယ်ထို့ စောင့်ဆိုင်းနေသော စမင်များ  
က ဖိုးဆီးခေါ်ဆောင်လာခြင်းဖြစ်သည်။

အခြားမဟုတ်ပေ...။

နိမောင်တို့ ဝါလာသော ကဗျားလှေပင်ဖြစ်သည်။

လျောပေါ်တွင် နီမောင်၊ ဦးမွန်တော်၊ စောထီး၊ ငါးအောင်၊ ထပန်းနှင့် မာလုကို ပါလာကြသည်။

နီမောင်တို့မှာ ထိုကျွန်းသို့ နှစ်ကြမ်းမြောက် ရောက်လှ  
ကြခြင်းဖြစ်လသည်။

ကမ်းခြေသို့ ရောက်သောအခါ စမင်များက ငှုံးထိုး  
စီးလာသောလျောကို ကမ်းပေါ်သို့ ဆွဲတင်သွားကြလေသည်။

ထိုနောက် လူမြောက်ယောက်စလုံးကို ကြိုးများဖြင့် ထုပ်  
ကာ ယက္ခဆီသို့ ခေါ်သွားကြသည်။

လူရှင်းအတော်များများတို့မှာ ထမန်းနှင့်မာလုတိုကို  
ကောင်းစွာမှတ်မိနေပြီး နီမောင်တို့ကိုလည်း ငှုံးတို့အတွက်  
ရှိနိုင်သူများဟု သတ်မှတ်ထားကာ စားတော့မတတ် မျက်ထောင့်  
နီးကြိုးများဖြင့် ကြည့်နေကြလေသည်။

ယက္ခရှေ့သို့ ရောက်သောအခါ ယက္ခက မာလုကို စူးဇူး  
ဝါးဝါး ကြည့်နေကြလေသည်။

မာလုကတော့ မျက်နှာတင်းတင်းထားကာ ခေါင်းင့်ထား  
လေသည်။

“အခုတော့ နင် ငါးလက်က ပြီးလို့လွတ်သေးရဲ့လား  
နင်ဘယ်လိုပဲပြီးပြီး တစ်နေ့ကျတော့ ငါးမယားပြို့ရမှာပဲ”

မာလုမှာ တစ်စုံတစ်ခု ပြန်ပြောရန် ဟန်ပြို့မှ မပြော  
တော့ဘဲ အံကြိုးထားလေသည်။

“သူ့တို့ကို ဝိညာဉ်သခင်မဆိုကို ခေါ်သွားကြ၊ ထွက်  
မပြီးနိုင်အောင်လည်း ကရာတစိုက် စောင့်ကြည့်ထားကြ”

“သားကောင်တွေ ဖမ်းမိလာပြီးဆိုတော့ ယမ်းပဲ့ဖော်ပဲ့

ကျင်းပြီး စားပွဲသောက်ပွဲတွေ ကျင်းပေးကြရမယ်၊ ဘယ်လို့  
လုပ်မှာလ အရှင်”

စမင်ခေါင်းဆောင်တစ်ယောက်က ယက္ခကို မေးလိုက်  
သည်။

“သူတို့ကို သတ်လို့မရသေးဘူး၊ ဝိညာဉ်သခင်မလတ်ကို  
အပ်ရမယ်”

“ငါတို့ကျွန်းခဲ့ထဲ့စံအတိုင်း သူစိမ်းတွေ ဖမ်းမိလာရင်  
ယမ်းပဲ့ဖော်ပဲ့ရတဲ့ထဲ့စံရှိတယ်၊ ဒါကို အရှင်လည်း သိပါတယ်  
ဒီလို့မှ မပူးပဲ့ဖော်ရင် ကျွန်းစောင့်နတ်ကြိုးက စိတ်သို့ပြီးတော့ ငါတို့  
နေတဲ့ကျွန်းကို ရေအောက်ကို နှစ်မြှုပ်ပစ်လိမ့်မယ်”

“ဒီအတွက် စိတ်မပူးပဲ့၊ ဝိညာဉ်သခင်မနဲ့ တိုင်ပင်ပြီး  
ယမ်းပဲ့ဖော်ပဲ့အမြန်ဆုံး ကျင်းပနိုင်အောင် ငါအမြန်ဆုံး စိစဉ်ပေး  
မယ်”

ဟု ပြောလိုက်တော့ ကျောပ်သွားဟန်ရှိပြီး နီမောင်တို့  
ကတွေ့အား နီးရှိရာတဲ့သို့ ခေါ်သွားလေသည်။

လမ်းရောက်တော့ နီမောင်က မာလုအား ခပ်တိုးတိုး  
မေးရသည်။

“မာလု... ဒီကျွန်းမှာ နီးရှိတာ ဟုတ်ရဲ့လား”

“ဟုတ်ပါတယ်”

“နင်နဲ့ ဝိညာဉ်ချင်း ဆက်သွယ်မိတယ်ဆိုတာရော  
အမှန်ပဲလား”

“အစ်မလေးဝိညာဉ်နဲ့ ကျွန်းမတွေပြီးပြီး စိတ်မပူးပဲ့  
သူပြောတဲ့အတိုင်း လုပ်ရင် အန္တရာယ်မရှိစေရပါဘူး”

“နှင်ကသာ အန္တရာယ်မရှိဘူး ပြောနေတယ်၊ အခု လူရှင်းတွေက ငါတိုကို ချက်စားဖို့ တိုင်ပင်နေကြပြီ”

“အော်မလေးကို သူတို့ ကြောက်ကြပါတယ် ရှုတ်တရက် တော့ လုပ်ပုံကြမှာ မဟုတ်ပါဘူး၊ နောက်ပြီး သူတို့အားလုံးကို သတ်ဖို့ ကျွန်မှာ အကြံအစည်ရှိပါတယ်”

မာလုစကားကြားသောအခါ နည်းနည်းတော့ စိတ် သက်သာရာ ရွှေးကြလေသည်။

တရှုသို့ ရောက်သောအခါ နီမောင်တိုကို တပေါက်စဲ မှာ၊ ထားပြီး လူရှင်းတစ်ယောက်က တဲ့အတွင်း ဝင်သွားလေ သည်။

အတန်ကြာသောအခါ တဲ့အတွင်းမှ နှီးထွက်လာလေ သည်။

နီမောင်တိုကို မြင်သောခါ သူမမျက်နှာပေါ်မှာ ဝမ်းသာ မှူး အရိပ်အယောင်မှား ပေါ်လာသော်လည်း လူရှင်းမှား မမြင် အောင် ပုဂ္ဂိုလ်ဖြင့် ကွယ်ထားလေသည်။

“သားကောင်တွေ ရောက်လာပြီလား”

“ရောက်ပါပြီ သခင်မ”

“သူတိုကို ကြိုးဖြေပေးပြီး တဲ့တစ်လုံးထဲမှာ ကောင်းမွန် စွာ ထားပေတော့ ငါအမိန့်မရဘဲ သူတိုကို လက်ဖျားနဲ့တောင် မထိကြလေနဲ့ တကယ်လို့ ငါအမိန့်ကို မလိုက်နာရင် ယုံပုံအောင်ရမယ်”

ဟု ပြောလေရာ လူရှင်းတစ်ယောက်က နီမောင်တို့ အားလုံးကို ကြိုးဖြေပေးပြီးနောက် မလျမ်းမကမ်းရှိ တဲ့အတွင်းသို့

ခေါ်သွားပြီးနောက် ထိုနေရာမှာ ထားခဲ့လေသည်။

လူရှင်းနှစ်ယောက်ကိုလည်း တဲ့နှင့် မနီးမဝေးမှာ အစောင့်ထားခဲ့သည်။

တဲ့အတွင်းရောက်တော့မှ နီမောင်တို့တွေမှာ လွတ် လွတ်လပ်လပ် နေထိုင်ကြရသည်။

ညေနေတောင်းအချိန်ရောက်သောအခါ ငါးနှင့်အသား နားကို ဖြစ်သလို ချက်ထားသော အစားအသောက်မှား လာပို ပေးသည်။

အသားဟင်းကို ရှုတ်တရက် မစားပုံသေးဘဲ လူသား နား ချက်လာလေသလားဟု ကြည့်ရသေးသည်။

တော်တိဇ္ဈာန်တစ်ကောင်ကောင် အသားဖြစ်မှန်း သိ ခဲ့တော့မှ စားပုံကြသည်။

သို့တိုင်အောင် အညီးနှီးမှား ရနေပြီး သွေးစသွေးနမှား တွေ့နေရသောကြောင့် နီမောင်တို့လေးယောက်မှာ ကောင်းစွာ အားပုံကြပေါ်။

မာလုနှင့်ထမန်းကတော့ ဝမ်းပြည့်အောင် စားကြလေ သည်။

ညီးပိုင်းအချိန်ရောက်တော့ မာလုက ပြောသည်။

“ဒီကျွန်းမှာ နေကြတဲ့ စပင်တွေဟာ လူသားစားတဲ့ ရေ အီလူးတွေပဲ့ ရေထဲမှာ အနေမှားပြီး လူသားပါ စားလို့ ရေဘီလူးလို့ ခေါ်ကြတာပဲ့၊ သူတို့က တခြားက လူတွေ ဖမ်းပိုလာရင် သိမ့်ဖော်ပြီးတော့ ချက်စားလေ့ရှိကြတယ်”

ထိုစကားကြောင့် ကျွန်လူမှားမှာ ကျောထဲမှုပင် စို့

ତାଙ୍କୁରୁଷାଃ ମିଲେବନ୍ଦୀ ॥

“ଆଏ ଚିତ୍ତକିଳି ହାଲେଖାଣ ମରାଯେତାଳେ”

"ဒါကလည်း အစ်မလေး ပြောထားလိုဖြစ်မယ် ဒါအေ  
မယ့ သိပ်ကြာကြာတော့ ထားမှာမဟုတ်ဘူး မကြာခင် အ<sup>၁</sup>  
ကြောင်းတစ်ခုပြီး သတ်မှတ်ပဲ

အခုခိုက္ခန်းရဲစမင်ခေါင်းဆောင်ယွာက အစ်မလေ  
ကို ထိချင်တာရယ်၊ ကြောက်လည်းကြောက်နေလို လိုက်လျှော့  
ထားတာ၊ ဒါပေမယ့် ကျွန်းသူကျွန်းသားတွေက ကျော်ပုံမရဘူး၊  
ကြောလာရင် သူ့လည်းလူအများရဲဆန္ဒကို လွှန်ဆန်မယ် မဟုတ်  
ဘူး၊ အားလုံးကို တစ်ယောက်ပြီးတစ်ယောက် ထတ်ပြီး ယောက်  
ပဏောမာပဲ”

“ଓଡ଼ିଆ କାହିଁଲାଗିଲାଇବାରୁ”

“သူတို့ကို ယမ်ပူဇော်တဲ့အစီအစဉ် မစခင်မှာ အစ်။  
လေးကိုပါ ကယ်ပြီး ဒီကျွန်းပေါ်ကနေ လွတ်အောင်ပြီးကြုံ  
ဖြစ်မယ်”

“ଚିତ୍ତିଭା ଲେଖ ପରିଦେଖା କାହିଁଲୁହିନ୍ତିର୍ବ୍ୟାପିଃଭାବ

“ଶିଳ୍ପ କ୍ରିଏଲ୍ ରମ୍ଭାପୁଣି ତିପତ୍ତି ମହାଃ ଏଂ ସ୍ଵାତନ୍ତ୍ରୀ  
ଆରଦ୍ଦତ୍ତ ଗୁପେ ରମଯି ସ୍ଵାତନ୍ତ୍ରିଆଃ ଲୁଙ୍କ ଚାହେଅନ୍ତ କ୍ରିଏଲ୍ ରମ୍ଭ  
“ରାଯିଲ୍ କ୍ରିଏଲ୍ ରମ୍ଭାଲ”

“ଫୋର୍କଟେ ପ୍ଲାପ୍ଲିମ୍ୟ ଆରେଗିଲ୍ସିତାକ ଅନ୍ତର୍ଭାବରେ ଦେଖିବାକୁ ପାଇଁ ଆରେଗିଲ୍ସିତାକ ଅନ୍ତର୍ଭାବରେ ଦେଖିବାକୁ ପାଇଁ

ဟု နိမာင်က ပြောလိုက်လေသည်။

ବ୍ୟାକ୍ଷିତିରେଣ୍ଟିଲେଖାତେ ଯୁଦ୍ଧଗ୍ରୀ ଯାଃଲେଖାତେଶ୍ଵର  
ପିଃପୁନ୍ତିଃତର୍ତ୍ତବ୍ୟ ତୁଳ୍ୟଃପ୍ରିଃ ଲ୍ଲଭିନ୍ଦିଃତ୍ସଃଲେଖାଗରତ୍ତିକ  
ଲଭିନ୍ଦିଃ ଲୋକିନ୍ଦିଲେଖିତ୍ସଃ ॥

ညွှန်ကြပိုင်းရောက်သောအခါ နီမောင်က တဲနောက  
—၌မ ကျက်ပြီးနောက် နီခို့မဲ ကဲ့သော်လို ဘုံးဝေါဘာ၏

အမှာင်ရိပ်များကို အကာအကွယ်ပြေက သွားသဖြင့်  
ခက်အခဲတော့ မရိလပေ။

နီရိရှယ်သာ တပတ်လည်မှာတော့ လုပ်လိုက်ငါးသော  
ဆောင်မှာစိမ်ခေါ်သွား၏။

ରୋଗୀଙ୍କରେ ଜୀବିତ ଆପଣଙ୍କ ଲକ୍ଷ୍ୟମାନ ହେବାକୁ ପରିବର୍ତ୍ତନ କରିବାକୁ ପରିଚାରିତ କରିଛନ୍ତି।

နိမောင်က တဲန့်င့် နီးနိုင်သမျှနီးအောင် တိုးကပ်ရင်:  
ခြောက်လောက်စွဲ ကျော်ကြော်လောက်သော်။

ତୀଅକ୍ଷିଗ୍ରହିତ ମୁହଁପ୍ରଦ୍ଵୟାମାନ  
ଶୁଣି ଏହିପଦିକରେ ଯାହାର ପଦିକରେ  
କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା

သို့ကြောင့် တန်ဘေးသို့ တိုးကပ်ကာ အတွင်းသို့ အခြေခံကြည်လိုက်သည်။

ତାଙ୍କୁ ମୁହଁ ଫିରେଣିଲେଖିଲେନ୍ଦ୍ରିୟରେ ଅପ୍ରିଣିମୁ ଫିରେଣିଲେଖିଲେନ୍ଦ୍ରିୟରେ ଅତିକଳିତାରେ ଫିରେଣିଲେଖିଲେନ୍ଦ୍ରିୟରେ ॥

ତାଙ୍କାରୁ ପ୍ରମାଣିତ ହେଲାଯାଇଥାଏ କି କୋଣାର୍କ ଦେଖିବା  
ପାଇଁ କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା

၁၉၆

## ထို့ကြောင်း

သူသည် ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ အတွင်းသို့ လျှပ်မြန်စွာ ဝင်လိုက်လေသည်။

သူ့ခြေသံကြားသဖြင့် နှီးက ဖျုပ်ကနဲ့ လုညွှေကြည့်  
ထတိုင်လာသည်။

နိမောင်ကို ပြင်တော့ ဝမ်းသာသွားဟန်ရှိသည်။

သို့သော်လည်း ခက္ခချင်းမှာပင် စိုးရိုးမှာသာအမှုအယာ  
ပြောင်းသွားလေသည်။

နိမောင်က နှီးအနီးသို့ တိုးကပ်သွားသည်။

“နှီး..”

“နိမောင်..”

နှစ်ယောက်သား တစ်ယောက်မျက်စွာ တစ်ယောက်  
ကြည့်ရင်း အတန်ကြာသည်အထိ စကားမပြောနိုင်အောင် ရှို့  
ကြသည်။

အတန်ကြာမှု...

“နှင့်ကို အခုလုံဘဝမျိုးနဲ့ တွေ့ရတာ စိတ်မကောင်းဘူး”

“ဘယ်တတ်နိုင်ပါမလဲ... ဘဖောမတို့လည်း သေ  
ကုန်ကြပြီ”

“ငါတို့ နှင့်ရွာရောက်ခဲ့သေးတယ် တစ်ရွာလုံး စမင်တော့  
သတ်လို့ သေကုန်ကြပြီ”

နှီးမျက်လုံးအိမ်မှာ မျက်ရည်ကြည်မှား ရှစ်ပဲလာသည်။

“ဒင်းတို့ကို ကလဲစားမဆျေရမချင်း ငါမကျေဘူး ငါမို့  
တွေ့သတ်တဲ့လူတွေကို ငါလက်နဲ့ သတ်ရပါ အေးမယ်”

“စိတ်အေးအေးထားပါ နှီး ငါတို့လည်း ရောက်လာကြ  
ပြီပဲ၊ ဒီကျွန်းက ဘယ်လိုပြန်ထွက်ရမယ်ဆိုတာသာ စီစဉ်ကြရ  
အောင်”

ထိုသို့ပြောဆိုနေစဉ် အပြင်ဘက်မှ ခြေသံလိုလို ကြားရ<sup>၁</sup>  
သဖြင့် နိမောင်က ကွင်ပျေစံအေး၌ ကွယ်နေလိုက်သည်။

တဲ့အပြင်ဘက်မှာ အစောင့်မှား ရှိသော်လည်း စော်  
စောက ခြေသံကြားရသောနေရာဘက်မှာတော့ နောက်ထပ်  
ဘာအသံမှ မကြားရတော့ပေ။

နိမောင်က အမှာ့ဗုံးရိပ်ကွယ်ပြီး အပြင်ဘက်သို့ ကြည့်  
တော့ မီးပုံနှံအေးနားမှာ အစောင့်သုံးလေးယောက် ထိုင်နေသည်  
မှုလွှာပြီး အခြားဘာမှုမတွေ့ရပေ။

သို့ကြောင့် နှီးအနီးသို့ ပြန်လာသည်။

“နှီးဘာမှုမိတ်အေးမငယ်နဲ့ နှင့်ကို ရအောင်ကယ်ပြီး  
ဒီကျွန်းကနေ ထွက်ပြောနိုင်အောင် ငါကြီးအေးမယ်”

ဟု ပြောကာ နှီးကိုယ်လေးကို ဖက်ကာ နှစ်သိမ့်မှူ  
ပေးလိုက်လေသည်။

ထိုအခိုန်တွင် သူတို့ရှိနေသောတဲ့အနီးမှ ပြန်ထွက်သွား  
သော မည်းမည်းသူ့ဘုရားနှင့်ယောက်ကိုတော့ နိမောင်တို့ သတိ  
မပြုမိလိုက်ကြတော့ပေ။

ထိုသူ့ဘုရားနှင့်သည် စမင်ခေါင်းဆောင်ယက္ခတဲ့ရှိရာသို့  
သွားလေသည်။

တဲ့အတွင်းမှာတော့ ယက္ခက အသင့်စောင့်ဆိုင်းနေ  
သည်။

“ဘယ်လိုလဲ မန်သ၊ ငါစုစမ်းခိုင်းတာ သိခဲ့ရပြီလဲ”

“သိခဲ့ရပြီ သခင်၊ ငါတို့ ဖမ်းမိတားတဲ့လူတွေထဲများ  
ဝိယျာဉ်သခင်မနဲ့ အဆက်အသွယ်ရှိတဲ့ လူတစ်ယောက် ပါဘူး  
တယ်”

“ဒီကနောက် အဲဒီလူ သခင်မ တဲ့ကို သွားတာ တွေ့ခဲ့  
တယ်”

“ယက္ခာမှာ မေးရှိးကြီးမှား ထောင်ထလာသည်၏အထိ  
အံကြိတ်တားလေသည်။”

“နောက်ထပ် ဘာတွေသိခဲ့ရသေးလဲ”

“သူတို့အုပ်က သာမန်ပိတ်ဆွဲမို့ မဟုတ်ဘူး၊ အတူမြှေ  
ကြတဲ့ လင်မယားလို့ ရင်နှီးမှုမျိုး ရှိကြတယ်”

“မန်သဆိုသူက နိမောင်နှင့်နီတို့မှာ ချုစ်သူတွေ ဖြစ်လဲ  
သည်ဆိုသောစကားကို မပြောတတ်သဖြင့် ရင်းပြောတတ်သကဲ့  
သို့ ပြန်ပြောပြခြင်းဖြစ်ပေသည်။”

“မင်း သူတို့ရဲ့အခြေအနေကို မပြတ်စောင့်ကြည့်နေ  
အခြေအနေထူးတဲ့နှစ်ယောက်စလုံးကို ချက်ချင်းယဉ်ပူဇော်  
ပစ်မယ်”

“ဝိယျာဉ်သခင်မဆိုတာ ယောက်းနဲ့ အတူမနေရဘူး  
မဟုတ်လား သခင်”

“တုတ်တယ်လေ... ဒါကြောင့် ဒီအတိုင်း ထားရတာ  
ပေါ့ မဟုတ်ရင် ကျွန်းပေါ့ ရောက်လာကတည်းက ငါသိမ်းပိုက်  
မှာပေါ့”

“ဝိယျာဉ်သခင်မကို ထိပါးနောင့်ယှက်တဲ့သူကိုလည်း

ဘယ်လိုအပြစ်ပေးသလဲ”

“ယမ်းပူဇော်ပစ်တာပေါ့”

“ဒီလိုဆိုရင် သူတို့နှစ်ယောက်ရဲ့အခြေအနေကို ငါ  
စောင့်ကြည့်နေမယ်၊ အခြေအနေထူးတဲ့နဲ့ သခင်ကို လာပြော  
မယ်”

“အေး... ကောင်းတယ်၊ ဒါပေမယ့် တစ်ခုတော့  
သတိတားဟော၊ ဝိယျာဉ်သခင်မဆိုမှာ နတ်ဆရာဂိုတောင် သော  
အောင် လုပ်နိုင်တဲ့အေးမျိုးရှိတယ်”

“စိတ်ချပါ... ဝိယျာဉ်သခင်မကို အမြန်ဆုံး သိမ်းပိုက်  
ခိုင်ဖို့အတွက် သာခင် ခွန်အားဖြည့်တားပေတော့”

ဟု ပြောဆိုကာ မန်သက အပြင်သို့ ထွက်သွားလေ  
သည်။

ထိုအခါ ယက္ခာသည် တဲ့အတွင်းတစ်နေရာ၌ စုပုံထား  
သော ဝေလင်း သားရေချပ်မှားကို ဆွဲထုတ်လာသည်။

ထိုသားပြေားမှားမှာ ပြောက်သွေ့နေပြီဖြစ်သဖြင့် သံ  
ချောင်းသဖွယ် မာကြောနေချေပြီ။

သာမန်ဝါးနှင့်ပင် ခုတ်၍ မပြတ်တော့ပေ။  
အချို့သားပြေားမှားမှာ ကြိုးလုံးမှားသဖြင့် အချောင်း  
လိုက် ပြုလုပ်ထားလေသည်။

ထိုသားရေချောင်းမှားမှာလည်း သံချောင်းတမ္မာ မာ  
ကြောလျက်ရှိနေပြီ။

ထိုသားရေပြား၊ သားရေလုံးမှားမှာ ယက္ခာတို့ စမ်းမှား  
သွားနှင့်အစွဲယ် အားကောင်းစေရန် စမ်းသပ်သောပစ္စည်းမှား

ဖြစ်ကြလေသည်။

စမင်တို့သည် ဘီလူးတစ်ကောင်ကဲသို့ ပါးစပ်ထဲမှ သွေးနှင့် အစွဲယို့ အားကိုးသောသွေးတို့ဖြစ်ကြလေသည်။

လူအပါအဝင် သတ္တဝါများကို ဖော်မိသည့်အခါ မေးလက်နှင့် သတ်သည်ကို လည်ပင်းကို အစွဲယွင့် ကိုးဖြတ်ကာ သတ်လေ့ရှိသည်။

ပါးလှုလက်နှင်းကိုတော့ တိုက်ပွဲတိုက်ရာ၌ အသုံးပြုလေ့ရှိသည်။

လည်ချောင်းကို ချွေ့နှစ်ထက်သောအစွဲယွင့် ကိုယ်ဟောက်ပြီးနောက် လည်ချောင်းသွေးကို သောက်လေ့ရှာ သွေးနှင့်အစွဲယွေးများကို ချွေ့နှစ်ထက်သန်မှာစေရန် အမြဲတစ်လေ့ကွေးရေးရသည်။

အမြားမဟုတ်ပေ...။

သွေးနှင့်အစွဲယွေးများ ချွေ့နှစ်ထက်စေရန် ကျောက်တုံးများနှင့် ပွတ်တိုက်ပေးပြီး သန်မှာစေရန်အတွက်ကတော့ နေလျှင့် ထားသဖြင့် မာကျောနေသည့် ဝေလင်းသားရေချောင်း၊ သားရေပြားများကို တစ်ခုပြီးတစ်ခု ကိုယ်ဖြတ်ကြခြင်းဖြစ်၏။

စမင်များ နေထိုင်သောနေရာတိုင်းမှာ ဝေလင်းသားရေချောင်းရှိကြသည်။

အချိန်ရလျှင် ထိုသားရေပြားများကို ကိုယ်ဖြတ်ကာ လေ့ကျင့်ကြရလေသည်။

ထိုကား စမင်ဟု ခေါ်သော ရေဘီလူးတို့၏အလေ့အကျင့်တစ်ခုပင်ဖြစ်တော့သည်။

ယခုလည်း ယက္ခာမှာ တိုက်ပွဲဝင်လျှင် အဆင်သင့် အသုံးချိုင်စေရန် အခြားကိုခံထားသော ဝေလင်းသားရေချောင်ကို ပါးစပ်ဖြင့် အကြိမ်ကြိမ် ကိုယ်ဖြတ်နေလေသည်။

နှစ်းဆွဲထားသော သားရေကြိုးလူးကြိုးများကိုလည်း တထောက်ထောက်နှင့် ကိုယ်ဖြတ်နေလေသည်။

ထိုသားရေလူးများမှာ သံချောင်းတမ္မားမာကြောနေရာ ပါးစပ်ဖြင့် ကိုယ်ဖြတ်ရန် မဆိုထားနော်၊ ပါးဖြင့် ခုတ်ဖြတ်ရန်ပင် မလွယ်လှပေ။

ထိုကဲ့သို့ ခိုင်ခုံမှာကြောလှသည့် သားရေလူးများကို တစ်ချောင်းပြီးတစ်ချောင်း ကိုယ်ဖြတ်ပစ်နေသည်။

ထိုသို့ကိုယ်ဖြတ်ရာမှာလည်း သာမန်အားနှင့် မရဘဲ ဒေါသစိတ်နှင့် ယုဉ်သောအားကို အသုံးပြုရသည်။

ထိုသို့ကိုယ်ဖြတ်ရာတွင် သွေးနှင့်အစွဲယွေးများကြားမှ သွေးများပင် စိမ့်တွက်လာသည်အထိ ပြင်းတန်လေသည်။

ပထမ သားရေကြိုးတစ်ချောင်း ပြတ်သည်။

နောက်တော့ သားရေကြိုးနှစ်ချောင်း ပြတ်အောင် ကိုယ်ဖြတ်သည်။ တစ်ချောင်းပြတ်ဖို့ရန်ပင် မလွယ်လှရာ နှစ်ချောင်းပြတ်ရန်အတွက်တော့ အတော်အားစိုက်ရသည်။

နှစ်ချောင်းအထိ ပြတ်သော စွမ်းအားမှာ တော်ရွှေ့မြှေ့မှု အားမျိုးတော့ မဟုတ်ပေ။

သာမန်စမင်များကတော့ တစ်ချောင်းပြတ်အောင် ကိုယ်ဖြတ်နိုင်သူ့

နှစ်ချောင်းအထိ ကိုယ်ဖြတ်နိုင်သူ့အထိ ရှိသည်။

သုံးချောင်းအထိတော့ ဘယ်သူမှ မကိုက်ဖြတ်နိုင်ကြ  
ပေါ်

ယကွကတော့ စွမ်းအားကြီးသူမို့ သုံးလွန်းတင်ကြီးကို  
တပြိုင်နက်တည်း ပြတ်အောင် ကိုက်ဖြတ်နိုင်လေသည်။

သူသည် သားရေကြီးသုံးချောင်းကို ပါးစင်ထဲသို့ ထိုး  
သွင်းကာ ချွောက်နေသည့်အစွယ်ဖြင့် တစ်ချက်တည်း ကိုက်  
ဖြတ်လိုက်လေသည်။

“ထောက်..”

သားရေကြီးသုံးချောင်းတို့မှာ တိကန် ပြတ်ကျသွား  
တော့သည်။

သို့ကြောင့်...

ယကွေအား ကျွန်းသူကျွန်းသားများက အခြားအမည်  
ပေးထားကြလေသည်။

“သုံးလွန်းပြတ်စွယ်ရောင်”

ဟူ၍ဖြစ်သည်။



အခန်း(၁၄)

## မြတ်သုတေသနပုဂ္ဂတ်ပေါ်

နိမောင်တို့တတွေမှာ စမင်ကျွန်းသို့ ရောက်ကတည်းက  
ပြန်လည်လွတ်မြောက်ရန်လမ်းစကို ကြိုးစားရှာဖွေနေကြလေသည်။

နောက်ပိုင်းရက်များမှာတော့ ငါးတို့အား ကျွန်းပေါ်  
တွင် လွတ်လွတ်လပ်လပ် နေသွားခွင့်ပြုထားလေသည်။

ထိုသို့ ခွင့်ပေးထားခြင်းမှာလည်း အကြောင်းရှိသည်။

နိမောင်တို့၏ခြေလမ်းများကို နောက်မှ လျှို့ဝှက်စွာ  
စောင့်ကြည့်နေကြလေသည်။

ညအချိန်ရောက်လျင် နီမောင်က နှီရိရာတသို့ သွေး  
ကာ ပြုလုပ်ကြမည့်အစီအစဉ်များကို တိုင်ပင်ဆွေးနွေးကြသည်။

ထိုအခါ မန်သဆိုသော ယက္ခဏ်လူယုံကြည်က လျှိုက်  
စွာ နားထောင်ပြီး အခြေအနေကို ယက္ခဏား ပြန်ပြောလေ  
သည်။

ယက္ခဏ်လျော်း အခွင့်ကောင်းကို စောင့်ကြည့်နေလေ  
သည်။ ထိုအခြေအနေကို နီခါက ရိပ်မိလေသည်။

“နီမောင်... ငါတို့နှစ်ယောက် အခြေအနေကို သူတဲ့  
စောင့်ကြည့်နေကြပုံရတယ်၊ တကယ်လို့ သိသွားရင် နှစ်ယောက်  
စလုံး ထတ်ပစ်လိမ့်မယ်”

“မိတ်မပူပါနဲ့... နင့်အတွက် ငါအသက်နဲ့ လဲပြီး  
ကာကွယ်ပေးပါမယ်”

“ဒါပေမယ့် အားလုံးအသက်မသော ဒီကျွန်းပေါက  
လွှတ်မြောက်အောင် အရင်ကြီးစားရလိမ့်မယ်၊ ငါ အစီအစဉ်  
တွေကို မာလုံကို ပြောထားပြီးပြီ”

“ဘယ်တဲ့နဲ့က ပြောတာလဲ”

“သူနဲ့ငါနဲ့က ဝိညာဉ်ချင်း ဆက်သွယ်လို့ရတယ်၊ သူကို  
ပြောစရာရှုရင် ဝိညာဉ်ချင်း ဆက်သွယ်ပြီး ပြောထားတယ်”

“ကောင်းပြောလေ့... မာလုံနဲ့ တိုင်ပင်ပြီး ငါတို့အစီ  
အစဉ်တွေ စတာပေါ့”

ဟု တိုးတိုးတိတ်တိတ် ပြောဆိုနေကြစဉ် နောက်မှ  
တကောက်ကောက် လိုက်ပြီးချောင်းနေသော မန်သ တဲ့အပြင်  
ဘက်မှ ကပ်၍နားထောင်နေလေသည်။

နီမောင်ပြန်ထွက်ကာနီးတော့မှ ပြန်ထွက်သွားလေ  
တော့သည်။ နောက်တစ်နောက် မာလုက ပြောသည်။

“မကြာခင် တို့အတွက် အန္တရာယ်ဆီးတွေ လာတော့  
မယ်၊ ဒီတော့ ဒီကနော်မှာ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ကြ  
ရမယ်”

“ဘယ်လိုလုပ်မှာလဲ”

“ညကျွန်းရင် ကျွန်းမရယ်၊ ကိုနီမောင်ရယ်၊ နောက်တစ်  
ယောက်ရယ် တော်လို့ သွားကြမယ်”

ဟု ပြောရာ နီမောင်လျော်း ထွေ့ထွေ့ထူးထူး ထပ်မမေး  
တော့ဘဲ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားတော့သည်။

ညီးပိုင်းအချိန်ရောက်သောအခါ မာလု၊ နီမောင်၊  
ထမန်းတို့သုံးယောက်မှာ တဲ့အနောက်ဘက်မှ လျှိုက်၍ ထွက်  
ခဲ့ကြပြီး တော်လို့ လာခဲ့ကြလေသည်။

ညအချိန်ပင်ဖြစ်သောကြောင့် တော်၌ အမှောင်ရိပ်  
များ ဖုံးလွမ်းနေလေသည်။

သို့ကြောင့် ကောင်းကင်မှ အလင်းရောင်အချို့ကြောင့်  
အတန်အသင့်တော့ မြင်နိုင်လေသည်။

“ငါတို့ ဘယ်သွားမှာလဲ”

“ဒီတော်လို့ အဆိပ်ပင် ရှိတယ်၊ လူရိုင်းတွေက အဲဒီ  
အဆိပ်ပင်ကို မရကသစ်ပင်လို့ ခေါ်ကြတယ်၊ အဲဒီအဆိပ်ပင်က  
ဘယ်လောက်ပြုးသလဲဆိုရင် အနဲ့ရတာနဲ့ သေတယ်”

ထိုအဆိပ်ပင်မျိုးသည် တော်တိုင်းနှုံး မပေါက်ပေး၊  
အလွန်နှုံးသော တော်နောက်ကြီးများအတွင်း၌သာ တစ်

ပင်တလေ ရှိတတ်သည်။

ထိအဆိပ်ပင်မျိုးမှာ အဘယ်မျှ အဆိပ်ပြင်းသလဆိုရင် မျှုပ်မျှုပ်ချိန်၌ လေညာရန့် ရလာ၍ လေအောက်မှ ရှုရှိက်မိရုံ နှင့် လူသတ္တိတိမှာ မူးမေဲ့လကျသွားသည်။

ရန့်များများရှုမိပါက တစ်ခါတည်း အသက်ပျောက်သွား နိုင်သည်။ လူ၊ တိရဲ့နှင့်များမှာ အပင်မသိ၍ အပင်အောက် ဝင်မိလျှင် အနည်းငယ် ကြာသည်နှင့် အင့်ဟင်မိပြီး မူးမေဲ့ လကျကာ သေဆုံးနိုင်သည်။

ထိအပင်မှ ထွက်သော အဆိပ်စေးရည်မှာ ပြင်းထန်လှ သည်။ ဝါရင့်မှုဆိုးပြီးများသာ ထုတ်ယူလေ့ရှိပြီး လေးနှင့်ကွင်း ထိသေအဆိပ်များ ဖော်ပိုကြသည်။

ထိသေအဆိပ်မှာ အဆိပ်ထိရှုနှင့် သေစေနိုင်သော အဆိပ်မျိုးဖြစ်သည်။

အထက်နယ်ဘက်များမှာတော့ ထိအဆိပ်ပင်မှ အဆိပ် ရေဂို့လူတိုင်း ထုတ်ယူခွင့် မပြုသလို လူငယ်လျှော်နှင့် သာမန် မှုဆိုးများလည်း ကိုင်ဆောင်ခွင့် မရှိပေါ်။

ထိအဆိပ်ကို သွေ့၍ ပိမိမှန်းတီးသောသူကို ရန်ရှာပါက မိသားစုတစ်ခုလုံး သေစေနိုင်သောကြောင့်ဖြစ်သည်။ ထိအဆိပ် ကို ထုတ်ယူရန် အသက်အော်ကြီးရှင့်သော ဝါရင့်သောမှုဆိုးကြီးများသာ ထုတ်ယူခွင့် ရကြသည်။

ထိသို့ထုတ်ယူရာမှာလည်း ထုတ်ယူတော့မည်ဆိုလျှင် ရွာလွှာကြီးများနှင့် ဝါရင့်မှုဆိုးကြီးများကို အသိပေး၍ ခွင့်ပြုချက် ယူရသေးသည်။

ငှုံးတိုက ခွင့်ပြုမှုသာ သွားရောက်ထုတ်ယူခွဲရှုချကည်း အဆိပ်ရော ရလာသောအခါမှာ ထိသေအဆိပ်၊ လေးနှင့်ကွင်း အဆိပ်များ ဖော်ပိုကြလေသည်။ ဖော်ပိုပြီးပြန် လျှင်လည်း သားကောင်ပစ်ရာမှာ အသုံးပြု၍ မရပေါ်။

လေးနှင့်ကွင်းအဆိပ်မှာ တော့ထို့ ပိမိအေး ရန်ပြုမည့် သတ္တိတို့များနှင့် ရင်ဆိုတိုးရာ၌သာ အသုံးပြုရသည်။ သာမန်တော့ကောင်များကို လေးနှင့်ကွင်းအဆိပ်လူးထားသည့် မြားဖြင့် ပစ်မိပါက စား၍ မရတော့ပေါ်။

ထိအဆိပ်မိထားသော သတ္တိတို့ကို စားမိပါက စားသမျှ လူသေတော့သည်။

ဥပမာ ထိအဆိပ်မိထားသော သတ္တိတို့ကို အခြား သတ္တိတို့ကောင်က စားမိလျှင် ထိသတ္တိတို့ သေသည်။

အဆိပ်မြှုပ်သေသေ သတ္တိတို့အသားကို လူက စားမိ လျှင် ထိလူပါ သေလေသည်။

အဆိပ်ပင်မှ အဆိပ်သည် ထိမျှပြင်းထန်လှပေသည်။

ယခု မာလုက တော့ထို့ နိုးသော အဆိပ်ပင်မှ အဆိပ် ရေဂို့သွားယူမည်ဟု ပြောသောအခါ နိမောင်က စိတ်ဝင်စား သွားလေသည်။

“အဆိပ်ပင် ရှိတဲ့နေရာကို နှင့်သိသလား”

“သိတယ်...”

“အဆိပ်ပင်ဆိတာ အပင်အောက်ကိုတော်ကြာရည် ဝင်လို့မှ မရတာ၊ အဆိပ်ရေဂို့ ဘယ်လို့ထုတ်ယူမလဲ”

နိမောင်က မေးသောအခါ မာလုက မျက်လုံးအပိုင်း

သားနှင့် ပြန်ကြည့်နေသည်။

သူမသည် အဆိပ်ပင် ရှိသောနေရာကိုသာ သိပြီး  
အဆိပ်ရည်ကို ဘယ်ပုံဘယ်နည်း ထုတ်ယူရသည်ကို သိဟန်မတဲ့  
ပေါ်။

ထိုအတူ ထမန်းလည်း သိဟန်မတဲ့ပေါ်

“အစ်ကို သိသလားဟင်”

“သိပါတယ်... ငါလုပ်ဖူးပါတယ်”

ဟူ ပြောလိုက်မှ နှစ်ယောက်စလုံး စိတ်သက်သာရာ  
ရုဘ္ဗားဟန် ရှိလေသည်။

“အဆိပ်ပင် ရှိတဲ့နေရာ အတော်ဝေးသေးလား”

“မဝေးတော့ဘူး... ရှေ့နားတင်ပဲ”

“နှင့် အဆိပ်ပင် ရှိတဲ့နေရာကို ဘယ်လိုသိတာလဲ”

“ဒီကျွန်းက လူတစ်ယောက် ပြလို သိခဲ့တာ”

ထိုလူမှာ ယက္ခဖြစ်လိမ့်မည်ဟု နိမောင်စိတ်ထဲမှာ တွေ့  
လိုက်မိသည်။

“သစ်ပင်နဲ့ နီးတဲ့နေရာ ရောက်ရင် ငါကိုပြော”

မာလုက ခေါင်းညီတ်ပြုသည်။

ထိုနောက်... .

သုံးယောက်သား ရှုံးသို့ ဆက်ခဲ့ကြသည်။

တော့ထဲ၌ အမှောင်ဖူးနေသော်လည်း မာလုက ထို  
လမ်းကို ကောင်းစွာမှတ်မိနေဟန်ရှိသည်။

ဖြောင့်ဖြောင့်တန်းတန်းနှင့်ပင် လမ်းပြသွားနိုင်လေ  
သည်။

သုံးလွန်ပြတ်စွဲထဲရောင်

တစ်နေရာသို့ ရောက်သောအခါ အပူပုံများ အင်း  
သည်။ ထိုအပူပုံများ ရသောအခါ မာလုက ရပ်လိုက်သည်။  
“ရှေ့နားမှာ အဆိပ်ပင် ရှိတယ်”

“မျက်နှာကို အဝတ်စတစ်ခုနဲ့ ဖုံးထားကြ၊ နှာခေါင်းနဲ့  
ခုက်စိနေရာပဲ ပေါ်ခဲ့ဖော်ထားကြ၊ ငါအချက်ပြတာနဲ့ နှာခေါင်း  
တို့ ဖုံးအုပ်ထားလိုက်... ကြားလား”

နိမောင်က လေသံတိုးတိုးနှင့် ပြောပြရာ ကျွန်းနှစ်  
ယောက်က ခေါင်းညီတ်ပြပြီး အသင့်ယူလာသော အဝတ်စများ  
နှင့် မျက်နှာကို အပ်စည်းလိုက်ကြသည်။

ထိုနောက် ရှုံးသို့ ဆက်သွားရာ ထိုနေရာပတ်ဝန်းကျင်  
ရောက်တော့ အပူပုံများက ပိုမိုများလာပြီး ပြောပြင်ပေါ်မှာ  
လကျေနေသော တိုဇ္ဈာန်အသေကောင်အချို့ကို တွေ့ရသည်။  
တော့တိုဇ္ဈာန်များမှာ အဆိပ်ပင်မှ အငွေ့အနှစ်ထိပြီး သေဆုံးနေ  
ဂနိုပြီး အချို့မှာ လတ်လတ်ဆတ်ဆတ်ပင် ရှိသေးပြီး အချို့က  
တော့ ပုံပွဲနေချေပြီး

ထိုနေရာရောက်တော့ အပူပုံများဒဏ် မခံနိုင်သော  
ကြောင့် နှာခေါင်းနှင့်ပါးစပ်ကို အဝတ်စများဖြင့် ပိတ်စည်းထား  
လိုက်ပြီး ရှုံးသို့ ထိုးလာရာ တစ်နေရာ ရောက်သောအခါ တော့  
အပ်တစ်နေရာ၌ တစ်ပင်တည်း ထိုးထိုးပေါက်နေသော သစ်ပင်  
ကစ်ပင်ကို လှမ်းမြှင့်ရသည်။

ထိုသစ်ပင်အနီးတွေ့င် အခြားသစ်ပင် မရှိချေ။

“အဲဒါ အဆိပ်ပင်ပဲ”

မာလုက လက်ညှိုးထိုးပြုသည်။

## အိန္ဒ

နိမောင်က ရွှေသို့ တိုးသွားပြီး အခြေအနေကို ကြည့်သည်။ အဆိပ်ပင်မှာ အပွင့်ပွင့်ချိန် မဟုတ်သောကြောင့် သူတို့ အဖို့ သက်သာနေသည်။

အဆိပ်ပင်တို့သာဝါ စွဲဦးပေါက်ရာသီတွင် အပွင့်ပွင့်လေ့ရှိရာ ထိုရန်ကို ရှုပိသောလူနှင့် တိရစ္ဆာန်တို့မှာ မူးမေးလကျခြင်းနှင့် သေဆုံးခြင်းများဖြစ်ကြသည်။

ကျွန်းသူကျွန်းသားများကတော့ ထိုအပင်နှင့် ထိုအကြောင်းကို သိယားကြသဖြင့် ထိုနေရာတစ်စိုက်သို့ မလာကြပေ။

သူတို့အနေနှင့် ထိုအပင်ကို အဆိပ်ပင်ဟု မထင်ဘဲ မိဇ္ဇာန်တို့၏မရဏာသစ်ပင်ဟုပင် မှတ်တင်ကြသည်။ ထိုသစ်ပင်နား ရောက်သူတိုင်း မိဇ္ဇာန်တို့၏ဖော်စားခံရရာတ်သည်ဟု အယူရှိကြသည်။

နိမောင်က သစ်ပင်နှင့် မနီးမဝေး ရောက်သောအခါ အခြေအနေကို ကြည့်သည်။

သစ်ကိုင်းတစ်ကိုင်းက အပြင်ဘက်သို့ ထွက်နေလေသည်။ နိမောင်က အခြေအနေကြည့်ပြီး ထမန်းတို့ ရှိရာ ပြန်လာပြီး အစီအစဉ် စလေသည်။

ထိုနားတစ်စိုက်တွင် ရှိနေသော နှယ်ကြီး၊ ဝါးဆစ်ဗုံး၊ ဝါးချွန် စသည်တို့ကို ခုတ်ယူသည်။

အဆင်သင့်ပြုစ်သောအခါ သစ်ပင်အောက်သို့ တစ်ကျော်ပြန်ဝင်သွားသည်။

ထိုသို့ပြုလုပ်ရာမှာလည်း ပြန်နိုင်သမျှပြန်အောင် ပြုလုပ်

ပိုးဖြစ်သည်။

အပင်အောက် ရောက်သောအခါ နှယ်ကြီးတစ်စကို အပင်ကိုင်းပေါ် ပစ်တင်လိုက်သည်။

တစ်ဖက်မှ အစတစ်ဖက် ကျလာသောအခါ ကွင်းသူရည်၍ ပြန်ဆွဲတင်လိုက်သောအခါ သစ်ပင်ကိုင်းမှာ နှယ်ခြောက်ချည်ပြီးသောအခါ သစ်ပင်ကိုင်းမှာ နှယ်လေသည်။

ထိုသို့ချည်ပြီးသောအခါ ထမန်းနှင့်မှာလူတို့နှစ်ယောက်လုမ်းခေါ်လိုက်လေသည်။

သူတို့နှစ်ယောက် ရောက်လာသောအခါ နှယ်ကြီးကို အေတ်ပြုလုပ်ကာ ခါးမှာ ချည်သည်။

လက်တစ်ဖက်မှာ ထိုပို့ချွန်ထားသော ဝါးဆစ်ဗုံးကို အဆင်သင့် ကိုင်ထားကာ နောက်ဘက်သို့ အရှိန်ယူကာ လွှာခြောက်ရာ နှယ်ကြီး၏လွှာအားဖြင့် သစ်ပင်အောက်သို့ ရောက်သွားဘူးသည်။

အပင်ခြေသို့ ရောက်သည်နှင့် လက်ထဲမှ ဝါးဆစ်ဗုံးကို အဆိပ်ပင်၏ပင်စည်အတွင်းသို့ ခိုက်သွင်းလိုက်သည်။

အပင်၏အခေါက်က ပွဲကာ ထူးသောကြောင့် ဝါးဆစ်ဗုံးက ခိုက်ဝင်ကာ ကျွန်းခဲ့သည်။

ထိုအိုက်အတန်မှာပင် ပြင်းထန်သော အဆိပ်ငွေ့ကြောင့် နိမောင်မှာ သတိမေ့သွားတော့သည်။

ထိုအခါ မာလုန်င့်ထမန်းတို့က နိမောင်ခါးမှာ ချည်ထားသော ကြိုးစကို အမြန်ဆွဲယူကြရသည်။

နိမောင် ပါလာသောအခါ သစ်ပင်နှင့် အတ်ဝေးဝေး

နေရာသို့ သယ်ယူသွားပြီး အတန်ကြာအောင် ပြုစပေးတော့  
သတိပြန်ရလာလေသည်။

ထို့ဟော မိုးမလင်းပါအချိန်အထိ အဆိပ်ပင်နှင့် အတော်  
ဝေးသောနေရာသို့ သွားကာ စောင့်ကြရသည်။

နိမောင်မှာ အဆိပ်ငွေ့ သင့်ထားသောကြောင့် အခါး  
တစ်ခုလုံး မူးဝေနောက်ကျကာ မကြာခင် အိပ်ပျော်သွားနာ  
ထမန်းနှင်းမှာလုံတို့က စောင့်ကြရသည်။

နှစ်ယောက်သား အလင်းရောင် အနည်းငယ် ရှိသော  
နေရာ၌ ထိုင်ကာ စကားပြောနေကြသည်။

“ရွာမှာ နှင့်ရဲ့မိဘဆွဲမျိုးတွေအားလုံး အသတ်များ  
တယ် မဟုတ်လား၊ ငါမိတ်မကောင်းပါဘူး”

ဟု မာလုက စပြောသည်။

“ဘယ်တတ်နိုင်ပါမလဲဟာ... ငါတောင် ဘယ်နေ့  
သေမလဲဆိုတာ မသိရသေးဘူး မဟုတ်လား၊ နှင့်လည်း ငါလိုပ်  
နှင့်မိဘတွေ အသတ်ခံရတာပဲ မဟုတ်လား”

“ဟုတ်တယ်... ငါအသက်ကိုတောင် နှင့် အစ်များ  
လေးတို့ကယ်ပေးလို့ လွှတ်ခဲ့ရတာ၊ ဘာပဲဖြစ်ဖြစ် နှင့်ကျွဲ့  
တင်ပါတယ်”

“မလိုပါဘူးဟာ... ကြံ့လို့ ကယ်ပေးရတာပဲ ငါမိတ်  
ထဲမှာ ဘယ်လို့မှ သဘောမထားပါဘူး”

ထမန်းက သူ့မိတ်ထို့ ရှိသည့်အတိုင်း ပြောပြုလိုက်  
လေသည်။

“အဲဒီတုန်းက နှင့် ငါကို မကယ်ပေးချင်ဘူးမဟုတ်လား

ပိုမလေးက ကယ်ခိုင်းလို့သာ ကယ်ရတာ မဟုတ်လား”

“ဟုတ်တယ်... တွေစကတော့ နှင့်ကို မကယ်ချင်ဘူး  
ငါကို ကယ်လိုက်ရင် စမင်တွေက စိတ်ဆိုပြီးတော့ ငါတို့တစ်ဦး  
လုံးကို သတ်ပစ်မှာကို ငါသိနေတယ်”

“အေးဟာ... အခုတော့ နှင်ထင်တဲ့အတိုင်း တစ်ဦး  
သား အသတ်ခံလိုက်ရပြီ ဘာပဲဖြစ်ဖြစ် ငါအတွက်နဲ့ ပတ်သက်ပြီး  
တော့ အခုလိုအဖြစ်ဆိုး ကြံ့ရတာ ငါတကယ်စိတ်မကောင်းပါ  
ဘူး”

ဟု မာလုက ဝါးနည်းသံဖြင့် ပြောရာ ထမန်းက  
အေးသို့ မျှော်ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်လေသည်။

“ပြီးခဲ့တဲ့အကြောင်းတွေ ပြီးပါစေတော့ဟာ”

“အခုရော နှင့် ငါအပေါ်မှာ မူန်းနေတုန်းပဲလဲးဟင်”  
မာလုက ပွင့်ပွင့်လင်းလင်းပင် မေးလိုက်လေသည်။

“ဟင့်အင်... အခုတော့ ငါမိတ်ထဲမှာ ဘာမှုမရှိတော့  
ဘူး၊ နှင့်အပေါ်မှာလည်း မူန်းတီးတဲ့စိတ် မရှိတော့ပါဘူး၊ အခု  
ဘို့နှစ်ယောက်က ဘဝတူတွေ ဖြစ်နေကြပြီးလေ၊ တစ်ယောက်  
ဘို့နှစ်ယောက်က ဘာမှုန်းစရာရှိမလဲ”

“ဒီစကားကြားရတာ ဝါးသာပါတယ်ဟာ”

“နှင့်ရော ငါအပေါ်မှာ ဘယ်လို့သဘောထားသလဲ  
င်း”

ထမန်းက ဒုံးထိုးကြီး မေးလိုက်ရာ မာလုခမှာ ဘယ်လို့  
ပြောရမှုန်းမသိအောင် ဖြစ်သွားတော့သည်။

အတန်ကြာမှာ...

## ပြောကျ

“နင့်ကို ငါမမှန်းပါဘူး”  
ဟု ရင်ထဲ ရှိသည့်အတိုင်း ပြောလိုက်သည်။  
ထိုစကားနောက် ထမန်းမှာ ကျော်သွားဟန် နှိုး  
သည်။

“ငါတို့တော့ ဒီကျော်းက လွှတ်ပြောက်သွားခဲ့ရင် ဘယ်ကို သွားမှုလဲဟင်”

“ငါ့က အား တို့စရာ မရှိတော့တာ၊ အစ်မလေး အောင် လိုက်ရမှုပေါ့... နင်ကရောဟင်”

“ငါလည်း ရွာပြန်ရင် ဘယ်သူမှ မရှိတော့တဲ့အောင် ဒီလိုပဲ ပြေားတည့်ရာ သွားရမှုပေါ့”

“ဒီလိုတော့ မသွားပါမဲ့ဟာ၊ ကိုနိမောင်တို့နဲ့ အသေးစိတ်ပေါ့”

“ကိုနိမောင်နဲ့ နှီးနဲ့က ယူကြတော့မှာ”

“သူတို့နှစ်ယောက် အတူတူနေတော့လည်း ငါတို့လည်း အတူတူနေရမှုပေါ့... မကောင်းဘူးလား”

မာလုက ဝမ်းသာစိတ်ဖြင့် စကားကို လွှတ်ကနဲ့ လိုက်ပြီးမှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ခေါင်းင့်သွားသည်။

“ဒီလိုနေရင်တော့ ပို့ကောင်းတာပေါ့၊ သူတို့နှစ်ယောက် အတူတူနေရင် ငါတို့နှစ်ယောက်လည်း အတူတူနေကြမှ မကောင်းဘူးလား”

ဟု မေးလိုက်သည်။

“နင်က ငါနဲ့အတူနေချင်လို့လား”

## ထဲ့လွှန်ပြတ်စွာယ်ရောင်

“နေချင်တာပေါ့... နင်ကရောဟင်”

“ငါလည်း နင်နဲ့ နေရတာ သဘောကျပါတယ်၊ အစ်မလေးကလည်း ငါတို့နှစ်ယောက်ကို အတူတူ နေစေချင်တယ်”

“ဘယ်တို့ဗဲ့ ပြောတာလဲဟင်”

“သူ့ဝါယ်ဦးနဲ့ တွေ့တွေ့ဗဲ့ ပြောသွားခဲ့တာ”

“ကောင်းတာပေါ့ဟာ... ဒီလိုဆိုရင် အခုလောဇာလာ ဆယ် ဒီကျော်းက လွှတ်အောင် ကြိုးစားကြမယ်၊ ဒီကျော်းက လွှတ်တာနဲ့ သင့်တော်တဲ့ ကျွန်းတစ်ကျွန်းမှာ နေရာရွေးပြီး ငါတို့ တတော့ အတူတူ နေကြမယ်”

ဟု ထမန်းက အားတက်သရော ပြောလိုက်ရာ မာလုက လည်း အပြီးကလေးနှင့် ခေါင်းညီတ်ပြလိုက်လေသည်။

ထိုနောက် တစ်ယောက်နှင့်တစ်ယောက် လက်ချင်း ဆုံးကိုင်ထားလိုက်ကြသည်။

အရှင်တက်ချိန်နှီးသောအခါ နံမောင်ပြန်နိုးလာသည်။ သူသည် ရွေးနည်းအတိုင်းပင် အဆိပ်ပင်အောက် ရောက်အောင် နွှယ်ကြိုးဖြင့် ခိုဝင်သွားကာ အဆိပ်ရည် ပြည့်နေပြီဖြစ် သော ဝါးဆစ်ပိုင်းကို ပြန်ယူခဲ့လေတော့သည်။





အန်း(၁၅)

## သပန်းနှင့်ယဉ်ဖျောက်ပြု

နိမောင်တို့ စမင်ကျွန်းသို့ ရောက်ကြပြီး တစ်ပတ်ခန့်  
ကြာသောအခါ နှီရိရှာ တဲ့အတွင်းသို့ ယက္ခရောက်လာသည်။  
သူ၏အမှုအယာမှာ နှီနှင့် ပတ်သက်သော လျှို့ဝှက်  
ချက်များကို သိတေးဟန်ဖြင့် မျက်နှာထားမှာ မာကြာလျက်ရှိနေ  
သည်။

“ဘာကိစ္စရှိလိုလဲ ယက္ခ”  
“စိညာဉ်သခ်မကို မေးစရာရှိလိုပါ”

“မေးစရာရှိတာ မေးပါ”

“ဒီကျွန်းရဲ့ဓလေထုံးစံအတိုင်း သခင်မဆိုတဲ့ဘူး ရထားတဲ့ မိန့်းမတစ်ယောက်ဟာ ဘယ်ယောက်ဗျားမှ ယူခွင့်မရှိသင့်အတူနေခွင့်လည်း မရှိပါဘူး၊ အဲဒီလို ယောက်ဗျားတစ်ယောက်နဲ့ အတူနေတယ်ဆိုရင် သာမန်မိန့်းမတစ်ယောက်နဲ့ ဘာမှ မထွေးပါဘူး”

ထိန်ရာ ရောက်သောအခါ ယက္ခက အကဲခတ်သည့်တစ်ချက်ကြည့်လိုက်လေသည်။

နှိုက် မသိကျိုးကျွဲပြောကာ တစ်ဖက်သို့ မှကိန္ဒာထဲ့ထဲ့လေသည်။

“ဒဲဒီဓလေထုံးစံကို သခင်မ သိပါသလား”

“ငါသိတယ်၊ နင်ဘာပြောချင်တာလ”

“ငါပြောချင်တာက သခင်မအနေနဲ့ ယောက်ဗျားတောက်နဲ့ ဘယ်လိုပတ်သက်နေသလဲ”

“အဲဒီလူက ငါပိုင်တဲ့ကျေးကျွန်းတစ်ယောက်ပဲ၊ အသုတေသနရင်တော့ ခေါ်ရမှာပေါ့ ဒီကိစ္စကို နင့်အနေနဲ့ ဘာမှ ဝင်ပြောစုံအတောင်းမရှိဘူး”

“နှိုက် လေသံမာမာနှင့်ပင် ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စဟာ ဝိဉာဉ်သခင်မအနေနဲ့ စမင်ကျွန်းရဲ့ဓလေထုံးစံကို ချိုးဟောက်တာနဲ့ အတူတူပဲ၊ ဒီတော့ သခင်မအနေနဲ့ ကျွန်းသုကျွန်းသားတွေ ကျော်ဇူးတော် ထဲ့အပေါ်”

ဟု အကျိုးကိုင်လေသည်။

“ဘယ်လိုလုပ်ပေးရမှာလ”

“အကျိုးသားတစ်ယောက်ကို ယစ်ပူ့ဖော်ပြီးတော့ ကျွန်းစောင့်နှုတ်ကို ပူ့ဖော်ပွဲ ကျေးပေးပါ”

“သူတို့မှာ အပြစ်မရှိဘူး ယစ်ပူ့ဖော်ပွဲ လုပ်မပေးနိုင်ဘူး၊ သူတို့အထဲက တစ်စုံတစ်ယောက်က အပြစ်ရှိတယ်ဆိုရင် ငါ ကိုယ်တိုင် ပူ့ဖော်ပွဲ လုပ်ပေးမယ်”

“ဒါဖြင့် ကျွန်းသုကျွန်းသားတွေ ကျော်ဇူးတော် ပြောပေးပါမယ်၊ ဒါပေမယ့် နောက်တစ်ချက်ကိုတော့ သခင်မအနေနဲ့ တားသီးပိုင်ခွင့် မရှိပေဘူး၊ ဘာကြောင့်လဲဆိုတော့ အဲဒီစည်းကမ်းကို သခင်မကိုယ်တိုင်က ချိုးဟောက်ထားတာပဲ”

“နင်ဘာလုပ်ချင်တာလ”

“အကျိုးသားတွေထဲမှာ ပါတဲ့ မာလုဟာ ဒီကျွန်းက အလိုရှိနေတဲ့ အကျိုးသားတစ်ယောက်ပဲ၊ သူ့အတူဂါး စပင်တွေလည်း အသတ်ခဲ့ခဲ့ရတယ်၊ အခုတော့ ကျွန်းစောင့်နှုတ်ကြီးရဲ့ အလိုဆန္ဒအရ ဒီကျွန်းကို ပြန်ရောက်လာခဲ့ပြီ၊

မာလုဟာ ယခင်ကတည်းက သိမ်းပိုက်ရန် ရည်ရွယ်ထားသော ကြိုင်ယာလောင်းတစ်ယောက်ဖြစ်တယ်၊

သူ့ကို ဒီကနောက်ပဲ သိမ်းပိုက်ရတော့မယ်”

နှိုက် ယက္ခက တစ်ချက်ကြည့်လိုက်သည်။

“ငါသောမတဲ့ဘဲ ဒီလိုလုပ်လို့ ရမတဲ့လား”

ထိုအပေါ် ယက္ခက ပြို့ဖြို့ဖြို့မှုကိုနာပြင် ပြောလိုက်သည်။

“ဒီကျွန်းရဲ့ဝိဉာဉ်သခင်မကိုယ်တိုင် ဒီပြစ်မှုကို ကျွန်းစောင့်နှုတ်က နေတာပဲ၊ ကျွန်းတဲ့လူတွေ ကျွန်းလွန်ရင်လည်း ကျွန်းစောင့်နှုတ်က

ကျေနပ်ခွင့်လွတ်မှာပါ တကယ်လို သခင်မက သဘောမတူဘူး  
ဆိုရင် ဖမ်းထားတဲ့ လူကြောက်ယောက်စလုံးကို သတ်ပြီး ယင်  
ပုံစံပစ်မယ်”

ဟု အကျပ်ကိုင်လေသည်။

ထိုဝက္ခားသောအခါ နီးက မသိမသာ သက်ပြင်း  
တစ်ချက် ချလိုက်လေသည်။

“ကောင်းပြီလေ... နှင့်ထိုက်နဲ့နှင့်ကပဲ ငါမတားလို  
တော့ဘူး၊ ဖြစ်လာတဲ့အပြစ်ဒက်ကို နှင့်ပဲ ခံရမှာပဲ”

ဟု ပြောဆိုကာ တဲ့အတွင်းသို့ ပြန်ဝင်သွားလေတော့  
သည်။ ယက္ခလည်း အောင်နိုင်သူမျက်နှာမျိုးဖြင့် တစ်ချက်ပြီး  
လိုက်သည်။

“မာလု အလူညွှေးရင် နှင့်အလူညွှေးရောက်တော့မှာပါ”

ဟု ခံပိုးတိုး ရော်ပြီး ထိုနေရာမှ ထွက်သွားလေ  
သည်။ ညနေစောင်းအချိန်ရောက်သောအခါ လူရှုင်းအချို့  
ရောက်လာပြီး မာလုကို ဖမ်းခေါ်သွားလေတော့သည်။

ငှုံးတိုက ယက္ခရှိသောတဲ့အတွင်းသို့ ခေါ်ဆောင်သွား  
ကြခြင်းဖြစ်၏။

တဲ့အတွင်းသို့ ရောက်သောအခါ မာလုကို အတွင်းသို့  
သွင်းလိုက်ပြီး သစ်လုံးတဲ့ခါးကို ပိတ်ကာ ပြန်ထွက်သွားကြလေ  
သည်။

အတန်ကြာတော့ အတွင်းမှ ယက္ခ ထွက်လာသည်။

သူ့ပါးစပ်ထဲမှာ သွေးစများ တွေ့ရပြီး သုံးလွန်းတင်  
သားရေရှားကို ပါးစပ်၌ ကိုက်ထားလေသည်။

မာလုကို မြင်သောအခါ နီးရဲနေသောမျက်လုံးဖြင့် တစ်  
ချက်လုံးကြည့်ကာ ကြောက်မက်ဖွှုံး အပြီးတစ်ချက် ပြီးလိုက်  
လေသည်။ တကယ်တော့ ယက္ခမျက်နှာမှာ မာန်တက်နေသော  
ဘီလုံးတစ်ကောင်၏မျက်နှာမျိုးဖြစ်နေတော့သည်။

“နင် ငါကို ဘာကြောင့် ခေါ်တာလဲ ယက္ခ”

“နင်ကို ဘာကြောင့် ခေါ်လာသလဲဆိုတာ မသိဘူးလား  
နင်ကို ဒီညာ ငါသိမ်းပိုက်တော့မှာမို့ ခေါ်တာပေါ့၊ ဒီတစ်ခါတော့  
ဘယ်နည်းနဲ့မှ ငါလက်က မလွှတ်နိုင်တော့ပါဘူး”

“ငါက ဝိညာဉ်သခင်မရဲ့အစောပါးဖြစ်နေပြီ၊ နင် အဲ  
သည်လို လုပ်ရင် သူ့စိတ်ဆိုးလို့မယ်”

“ဒိတ်ဆိုးလည်း ငါမကြောက်ဘူး၊ ဘာကြောင့်လဲ  
ဆိုတော့ ဝိညာဉ်သခင်မ လုပ်နေတဲ့ သူ့ကိုယ်တိုင်က စပြီးစည်း  
ပျက်နေပြီ၊ သူ့အကြောင်းတွေကို ငါအကုန်သိထားပြီးပြီ၊

တစ်နောက်ရင် သူလည်း ငါသိမ်းပိုက်မှာကို ခံရမှာပဲ”

ဟု ပြောကာ မာလုတို့ သစ်လုံးများ စောင့်အောင် ကာရု  
ထားသော အတွင်းခန်းသို့ ထည့်ကာ တဲ့ခါးပိတ်ထားလိုက်သည်။

အခန်းအလယ်မှာ မီးတိုင်တစ်တိုင် ထွာန်းထားသော်  
လည်း အလင်းက ခပ်မြှုပ်မြိုန်သာရှိသည်။

ကြမ်းခင်းမှာ မြှုပ်ခြောက်မှားဖြစ်ပြီး အမိုးက ဓနကိုင်း  
မှားကို အထပ်လိုက် အုပ်မိုးထားသည်။

မာလုအနေနှင့် ဟောထွက်ရန် ခေါင်မိုးတစ်နောက်သာ  
ရှိတော့သည်။

သို့သော်လည်း သူမအနေနှင့် ခေါင်မိုးရောက်အောင်

တက်ဖို့မလျယ်လှပေ။

အချိန်ကလည်း တဖြည်းဖြည်းနှင့် ညီးပိုင်း လွန်  
မြောက်လာလေသည်။

အတန်ကြာသောအခါ အတွင်းခန်းသို့ ယက္ခ ဝင်လာ  
တော့သည်။ သူဝင်လာပြီးသည်နှင့် သစ်လုံးတဲ့ခါးကို ပြန်ပိတ်  
ထားလိုက်တော့သည်။

မာလုမှာ အခန်းထဲမှာ ပြီးပေါက်မရှိတော့ပေါ်။

ခက္ခကြာတော့ ယက္ခက အနားကပ်လာပြီး မာလုကို  
ဖက်၍ မြောက်ခင်းပေါ် လျှောပြီးနောက် အကြမ်းဖက်ရန် စတင်  
တော့သည်။

မာလုကလည်း သန်မာသူတစ်ယောက်မို့ အစွမ်းကုန်  
ပြန်လည်ကာကွယ်လေသည်။

သို့သော်လည်း ယက္ခက သုံးလွန်းပြတ်အောင် မာန်  
သွင်းနိုင်သူမှို့ ခွဲနှုန်းအားအရ ဘယ်လိုမှ မယှဉ်သာအောင် ရှိနေရာ  
ခက္ခချုင်းမှာပင် သူမကိုယ်ပေါ်မှ အဝတ်အစားများ စုတ်ပြထွက်  
ကုန်၏။

တဲ့အပြင်ဘက်မှာတော့ စမင်သုံးလေးယောက် စောင့်  
နေကြသည်။

ထိုအခိုက်မှာပင် အမှားငြိပ်ထဲမှ ဝါးချွှန်သုံးချောင်း  
ပြီးထွက်လာပြီး လူရှုင်းသုံးယောက်ကို ဝင်ရောက်ထိမှန်ရာ  
အသံပင် မထွက်နိုင်ဘဲ တုံးကနဲ့ လက္ခသွားလေသည်။

ဝါးချွှန်ထိပ်များ၌ ထိသောအဆိပ် အသုံးပြထားခြင်း ဖြစ်  
ပေသည်။ အစောင့်မှား မရှိသောအခါ အမှားငြိပ်ထဲမှ လူသုံး

ယောက် တွက်လာပြီး ပိတ်ထားသော သစ်လုံးတဲ့ခါးကို တွန်းဖွင့်  
ပြသည်။

သို့သော်လည်း အတွင်းမှ ရှုက်ချထားသောကြောင့် ဖွင့်  
ခဲ့ပေ။ အတွင်းမှာတော့ တွန်းထိုးရှုန်းကန်သံများ ဆူည့်နေလေ  
သည်။

ထိုအခါ ငှင့်တို့အထဲမှ တစ်ယောက်က ကျားတစ်  
ကောင်ကဲ့သို့ မာန်ပိုကာ တဲ့ခေါင်မိုးပေါ်သို့ လွှာကနဲ့ ခုန်တက်  
သွားလေသည်။

ပြီးလျှင် အမိုးကို ဖောက်ပြီး အောက်သို့ ခုန်ချသွား  
သည်။

အတွင်းမှာတော့ ယက္ခသည် မာလုကိုယ်ပေါ်မှ ဖို့  
မလျှပ်နိုင်အောင် ချုပ်ကိုင်ထားချေပြီး

ထိုအခိုက်မှာပင် အခန်းထဲသို့ ဝုန်းကနဲ့ လူတစ်ယောက်  
ခုန်ဆင်းလာသဖြင့် လျှည်းကြည့်လိုက်သောအခါ ကျားစိတ်ကျား  
မာန် သွင်းထားသော ထမန်းကို တွေ့ရသဖြင့် တိုက်ခိုက်ရန်  
ဒေါသတြေး ပြေးသွားလေသည်။

ငှင့်တို့နှင့်ဦး တိုက်ခိုက်ပုံမှာ ကြောက်စရာကောင်းလှ  
သည်။ တစ်ယောက်က ကျားတစ်ကောင်ကဲ့သို့ တိုက်ခိုက်ပြီး  
ကျုန်တစ်ယောက်က ဟိုလူးတစ်ကောင်ကဲ့သို့ ကြမ်းတမ်းစွာ  
တူပြန်လေသည်။

တစ်ကြိမ်တွင် ယက္ခ၏အစွမ်းချက် ထိသွားသော  
ထမန်း၏ပုံးသားမှာ အကွင်းလိုက် ပြတ်သွားသလို ထမန်း၏  
လက်သည်းက ယက္ခမှုက်နှုန်းကို ကုတ်ချလိုက်ရာ အစင်းကြောင်း

ထင်သွားပြီး သွေးများ စီးကျေလာသည်။

ချက်ချင်းဆိုသလို လျင်မြန်စွာ လူဌရှားနေသောယက္ခာမှာ တုံကနဲ့ ရပ်တန်းသွားသည်။

လက်သည်းချွန်၌ တိထားသော အဆိပ်ရည်ကြောင့်  
မလူဌံနိုင်တော့ပေ။

ထိုအခိုက်မှာပင် ထမန်းက လွှားကနဲ့ ခုန်ဝ်သွားပြီး  
လည်ပင်းကို လိမ်ချိုးလိုက်ရာ ယက္ခာမှာ ရုန်းကနဲ့ လဲကျသွားလေ  
တော့သည်။

ထိုအခါ မာလုဆီ သွားကာ ဆွဲယူလိုက်သည်။

ထိုနောက် အဝတ်စတစ်စကို ယဉ်ပြီး သူမကို ပတ်ပေး  
လိုက်သည်။

“နင် ဘာမှုမဖြစ်ဘူး မဟုတ်လား”

မာလုက ခေါင်းခါပြုသည်။

ထိုနောက် နှစ်ယောက်သား အပြင်သို့ ထွက်သောအခါ  
လက်နက်များ ကိုင်ထားသော လူရှိုင်းအုပ်ကြီးက တဲကို ပတ်ဝိုင်း  
ထားကြလေသည်။

ထိုအခိုက်မှာပင် နှီးရောက်လာသည်။

နှီးကို မြင်တော့ လူရှိုင်းများက အရှိအသေ ပေးလိုက်  
ကြသည်။

“သူတို့နှစ်ယောက်ကို ဖမ်းထားလိုက်၊ မနက်ပြန် နေ<sup>၁</sup>  
ကွယ်တာနဲ့ ငါကိုယ်တိုင် သတ်ပြီး ယစ်ပူးကျင်းပပေးမယ်”

ဟု အသံကွယ်ကျယ်ဖြင့် ပြောလိုက်ရာ လူရှိုင်းများက  
ဝမ်းသာအားရဖွင့် ‘ဟေး’ ကနဲ့ သပြိုင်အော်ဟစ်လိုက်ကြသည်။

ထိုနောက်...

ထမန်းနှစ်မှာလုတိနှစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်  
ကြတော့သည်။





အခန်း(၁၆)

## သံယောလှုပြီးမျက်နှာနှင့်

တဖြည်းဖြည်းနှင့် နေညီခိုန်သို့ ရောက်လာချေပြီ၊  
ယဉ်ပူဇော်ရာ ကုန်းတစိုက်မှာလည်း နေဝင်ခိုန် ဆည်း  
ဆာဓရာင်များ ယုက်သန်းနေသည်။

ယစ်စင်ပေါ်မှာတော့ ထမန်းကို ပက်လက်အနေအ  
ထား ချုပ်နောင်ထားသည်။

ယစ်စင်တိုင်၏အနီးတွင် ကျောက်ပြားတစ်ချုပ်ရှိသည်။  
ထိုကျောက်ပြားမှာ ယဉ်ပူဇော်ရာ၌ အသုံးပြုသော

ကျောက်ပြားဖြစ်လေသည်။

အလယ်တွင် လူတစ်ယောက် ပက်လက်ချသာရဲ့ ကျောက်ပြီး နဲ့ဘေးတဖက်တရာ်မှာတော့ ရေမြှောင်းများရှိသည်။

ရေစီးမြှောင်းထိပ်တွင် ကျောက်ခွက်တစ်ခုရှိသည်။

ထိုကျောက်ခွက်၏နှိုင်တော်မြောင်းပတ်လည်၌ ဝါးသောက်ချွက် အများအပြားရှိနေသည်။

လူတစ်ယောက်ကို ရှင်ခွဲပြီးသတ်လိုက်ပါက သွေးများက ရေစီးမြှောင်းမှတဆင့် ကျောက်ခွက်အတွင်းသို့ စီးကျေသွားသည်။

ကျောက်ခွက်အတွင်း၌ လက်ကျွန်းရေများရှိရာ သွေးများက ရောနောသွားသည်။

စမင်တို့က ယဉ်သားကောင်၏သွေးလည်ကို အောင်ပွဲခဲ့သည်အနေဖြင့် သောက်လေ့ရှိကြသည်။

သူသည် စမင်ခေါင်းဆောင်ယက္ခအား သတ်ဖြတ်သောအမူဖြင့် ယခုကဲ့သို့ ယဉ်ပူဇော်ခံရခြင်းဖြစ်၏။

ပနီးပဝေးမှာတော့ ဦးမွန်တော်၊ နီမောင်၊ စောတီး၊ ဝမ်းအောင်နှင့် မာလုတ္တိ ရှိနေကြသည်။

ငှုံးတို့သည် ယဉ်ပူဇော်ရာ တောင်ကုန်းတစ်နေရာ၌ ရပ်နေပြီး ပါး၊ လုံး၊ မိန့်း၊ လေးမြှား၊ ဝါးခွဲ့များကို အများအပြား ပြင်ဆင်ထားကြသည်။

သူတို့အား နှီးက ကိုယ်ရုံတော်အစောင့်များအဖြစ် သတ်မှတ်ပြီး သူမရှိရာ တောင်ကုန်းတစိုက်၌ အသင့်စောင့်ဆိုင်း နေစေခြင်းဖြစ်သည်။

နီမောင်တို့တွေမှာ ထိုရက်မတိုင်ခင်ကတည်းက

သုံးလွှန်းပြတ်စွဲယောင်

၂၂၆

လက်နက်များကို ရသမျှ စုဆောင်းပြင်ဆင်ထားခြင်းဖြစ်သည်။

အထူးသဖြင့် ဝါးခွဲ့နှင့် လေးနှင့်မြားတံ့များကို အမြိုက်ပြင်ဆင်ထားသည်။

အဆိပ်ပင်မှ အဆိပ်ရေကိုလည်း ရထားပြီးမို့ ငင်းတို့ အသုံးပြုသော လက်နက်အားလုံးကို ထိတာနှင့် သေစေနိုင်သော အဆိပ်ရေများ သုတ်ထားလေသည်။

နှီးမှာ်မှာ လေးပစ်ကျမ်းကျင်သူမျို့ ပျော်ခြေထောက်လေးကိုင်းကို သားရေကြီး တပ်ထားသောလေးနှင့် ဝါးကို ပြုလုပ်ထားသော မြားတံ့များကို အဆိပ်လုံးထားသည်။

ထိုမြားနှင့် တစ်ခွက်ထိချို့နှင့် တုံးကနဲ့ လကျစေနိုင်သည်။

ကျွန်းပေါ်မှာလည်း တို့ကိုခိုက်နိုင်သောလူရိုင်းက လေးငါးဆယ်ထက် မပို့ဘဲ ကျွန်းတာက မိန့်မနှင့်ကလေးများသာဖြစ်ကြလေသည်။

ယခုလည်း ငင်းတို့ကျွန်းတွင် ယဉ်ပူဇော်ပွဲ မကျင်းပသည်မှာ ကြာဖြိုဖြစ်ပြီး ယခုမှ ပြန်လည်စတင်ခြင်းဖြစ်ရာ ကျွန်းပေါ်မှာ ရှိသောလူအားလုံး ယောစ်ကုန်းရှိရာသို့ ရောက်နေကြသည်။

လောလောဆယ် စမင်များကို ခေါင်းဆောင်လုပ်နေသူ ကတော့ မန်သပင်ဖြစ်သည်။

အနောက်ဘက်တေားများနောက်သို့ နေဝါင်သွားသောအခါ ဆည်းဆာရောင်များ ပျောက်ကျယ်သွားပြီး ပတ်ဝန်းကျင်းမာမှာင်ရိုင်များ ဖုံးလွှမ်းစပြုလာချေပြီး။

ထိုအခိုန့်မှာ တောင်ကုန်းပေါ်သို့ ဝိဉာဉ်သခင်မဟု  
သတ်မှတ်ထားသော နီးတက်လာလေသည်။

သူမသည် အဝတ်နက်ကြီးကို ခြုံထားသောကြောင့်  
အဝတ်စများက လေထဲ လွင့်နေကြသည်။

သူမတက်လာတော်မြင်တော့ မဇ်များက 'ဟေး' ဖူ  
သံပြိုင်ဟစ်အော်လိုက်ကြပြီး အရှုံးအသေပေးကြလေသည်။

ခဏကြောတော့ ပြန်လည်တိတ်ဆိတ်သွားသည်။

နီးက အရွှေဘက်သို့ မျက်နှာမူလျက် လက်နှစ်ဖက်ထိုး  
အပေါ်သို့ ဆန့်တန်းကာ ဆုတောင်းရော်မူများ ပြုလုပ်နေ  
သည်။

ပြီးသောအခါ ခါးထဲမှာ အသင့်ယူဆောင်လာသော ခါး  
ကို ထဲတိပြီး ယဉ်စင်ပေါ်မှာ ပက်လက်အနေအထား ရှိနေသော  
ထမန်း၏ရင်ဝသို့ စိုက်ချလိုက်လေသည်။

"ဒုတိ.."

"အား.."

ဟူ ထမန်းအော်သံကြီး ပေါ်လာပြီး တစ်ကိုယ်လုံး တ  
ဆတ်ဆတ် တုန်းနေသည်ကို အားလုံးလှမ်းမြင်ရသည်။

ထိုနောက် နီးက ရင်ဝ၌ စိုက်ထားသောခါးကို ရင်ဝ  
တောက်လျောက် ခွဲချလိုက်ပြီး ဝမ်းပိုက်အတွင်းမှ အူအသည်း  
များကို ဆွဲထဲတ်ကာ အားလုံးမြင်သာအောင် မြောက်ပြလိုက်  
သည်။

"ဟေး.."

"ဝိဉာဉ်သခင်မ"

"ဝိဉာဉ်သခင်မ"

ဟူသော သံပြိုင်အော်ဟစ်သံများ ပေါ်ထွေ့ဆောင်ရွက်  
ထမန်းကိုယ်ပေါ်မှ ထွက်လာသောသွေးများက ရရှိး  
ကြောင်းမှတ်ဆင့် ကျောက်ခွက်အတွင်းသို့ စီးဝင်သွားတော့  
သည်။

နီးက လက်ထဲမှာ ကိုင်ထားသော အူအသည်းများကို  
ထမန်းရင်ဘတ်ပေါ် ပုံထားလိုက်သည်။

ခဏကြောတော့ တဆတ်ဆတ် တုန်းနေသောထမန်းမှာ  
ပြုမြင်သွားတော့သည်။

ထိုအခါမှ နီးက ရွှေထွက်လာပြီး အသံကျယ်ကျယ်နှင့်  
အော်ပြောလေသည်။

"ကျွန်းသွေ့ကျွန်းသားအပေါင်းတို့ အောင်ပွဲခံသည်အနေ  
ဖြင့် သွေးရည်များကို လာရောက်သောက်ကြကုန်လေ့"

ဟူ အော်ပြောလိုက်ရာ ထုံးစံအတိုင်း မိန့်းမနှင့်ကလေး  
များက အရင်လာသောက်ကြသည်။

ထိုသို့သောက်ပြီး ဂင်းတို့နေရာသို့ ပြန်သွားရာ နေရာ  
မရောက်ဘဲ လမ်းမှာပင် လကျသွားလေတော့သည်။

သွေးရည်ကို သောက်သွေ့မှုန်သမျှ လကျသေဆုံးသွားရာ  
ကျွန်းသွေ့များမှ မသောက်ပို့တော့ပေါ်

မန်သကိုယ်တိုင်ပင် ထိုတ်လန့်ဘုံးပြုနေဟန်ရှိသည်။

အတန်ကြောမှ အခြေအနေကို သဘောပေါက်သွားဟန်  
ရှိသည်။

"ဒါ ငါတို့ကို သက်သက်လျဉ်စားတာပဲ ဝိဉာဉ်သခင်မ

အယောင်ဆောင်ထားသော မကောင်းဆိုးဝါးမနဲ့ သူ့လူတွေတဲ့  
ဖော်ကြတော့... သတ်ကြတော့ဟဲ”

မန်သက အော်ဟစ်ပေးလိုက်သည်နှင့် လူရှင်းများက  
ခါးလှုံများ မြှောက်ကာ တောင်ကုန်းပေါ်သို့ ပြေးတက်လာကြ  
သည်။

ထိုအခါ နီမောင်က ရွှေသို့ ထွက်ကာ မြားတံ့များကို  
ကျောက်တဲ့ပေါ် ပုံချေထားပြီး တစ်ချောင်းပြီးတစ်ချောင်း ပစ်လေ  
တော့သည်။

မြားချက်ထိသူတိုင်းလည်း လကျသွားပြီး ပြန်မထနိုင်ကြ  
ပေါ် မလှုပ်းမက်မ်း ရောက်လာသော လူရှင်းများမှာလည်း တေ  
ထိုး၊ ငမ်အောင်၊ ဦးမွန်ထော်နှင့် မာလုတို့ ပစ်လွတ်လိုက်သော  
အဆိပ်လူးထားသည့် ဝါးချွှန်များ ထိတာ အတော်များများ  
သေဆုံးသွားကြသည်။

နီမောင်တို့မှာ တောင်ကုန်းပေါ် ရောက်နေသဖြင့်  
အသာစီး ရနေသည်။ အတန်ကြာတော့ မသေဘဲ ကျွန်းသည့်  
လူရှင်းများက တောင်ကုန်းပေါ်အထိ ရောက်လာပြီး အနီးကပ်  
တိုက်ခိုက်ကြသည်။

ထိုအခိုက်မှာပင် ယစ်စ်ပေါ်မှာ ရှိနေသော ထမနဲ့မှာ  
ဝမ်းပိုက်ပေါ်မှာ ပုံချေထားသော အုံအသည်းများကို နံဘေးသို့  
ဖယ်လိုက်ပြီး နေရာမှ ထလာသည်။

ထမနဲးထလာတာ မြင်တော့ လူရှင်းများက ပိုမိုထိတ်  
လန့်သွားကြလေသည်။

ထမနဲးထလာတာ မြင်တော့ နီမောင်က ခါးတစ်လက်

ပစ်ပေးလိုက်ရာ ထိုခါးကို ယူရှိန်းအုပ်ထဲ ဝင်ကာ တရကြမ်း  
တိုက်ခိုက်လေတော့သည်။

တကယ်တော့ တိုက်ကို ခွဲခြင်း၊ သွေးများ ကျခြင်း၊ အူ  
အသည်းများ ထုတ်ခြင်းမှာ အသင့်ပြင်ဆင်ထားပြီး ဟန်ဆောင်  
ပြုလုပ်ခြင်းသာဖြစ်၏။

သွေးရည်နှင့်အုံအသည်းများမှာ တိရစ္ဆာန်တစ်ကောင်  
၅ပစ္စာည်းများသာဖြစ်သည်။

လူရှင်းများက တောင်ကုန်းအောက်မှ လှမ်းကြည့်ရ<sup>၁</sup>  
သောကြောင့် အခြေအနေမှန်ကို မမြင်ခြင်းဖြစ်သည်။

နီမောင်၊ ထမနဲး၊ စောထိုးနှင့်မဲ့အောင်တို့အား တိုက်ရည်  
ခိုက်ရည်ကောင်းသည်ကတ်ကြောင်း၊

ငှါးတို့ ကိုင်ထားသော လက်နက်များမှာလည်း အဆိပ်  
လူးထားသဖြင့် ထိသည်နှင့် လကျသေဆုံးသွားရာ နောက်ဆုံး  
တော့ စမင်လူရှင်းများ အရှုံးပေးရတော့သည်။

ထိသေအဆိပ်ကြောင့် ဒက်ရာရသူ မရှိဘဲ သွေးစိုရှုံး  
သေဆုံးသွားရာ အနည်းငယ်သာ ကျွန်းတော့သည်။

ပိန်းမနှင့်ကလေးများမှာလည်း အဆိပ်ခံထားသော  
သွေးရည်ကို သောက်ပိုကြသဖြင့် သေသွားကြခြင်းဖြစ်သည်။

နီမောင်မှာ စမင်ခေါင်းဆောင် မန်သကို တိုက်ခိုက်  
သုတေသနလိုက်ပြီးနောက်တွင် တိုက်ပွဲက ပြီးသွားခဲ့ပေပြီ။

ငှါးတို့အပွဲ့သားများအားလုံး တစ်ယောက်မှ သေဆုံးမှု  
မရှိသောကြောင့် စိတ်သက်သာရာ ရကြလေသည်။

“ဒီပွဲမှာ ငါတို့ အနိုင်ရတာ တွေ့ခြားကြောင့် မဟုတ်ဘူး၊

အဆိပ်ရေကြောင့်ပဲဟော”

တူ ဦးမွန်တော်က ပြောသည်။

“ဒါအပြင် ဝိဉာဏ်သခင်မ လုပ်တဲ့ နီးရော၊ ထမန်းနှင့် မာလုတ္ထိရဲသရုပ်ဆောင်ကောင်းတော်ကြောင့်လည်း အခဲ့ဖောင်မြင်မှု ရတာပါ”

မာလုအား ယက္ခရီရာသို့ ပြီး နောက်မှ နီမောင်တိုက လိုက်ကယ်ကြပဲ၊ ထမန်းကို အပြစ်ရအောင် ပုံချုပဲ၊

ဟန်ဆောင်၍ ယင်ပူလော်ပြီး အဆိပ်ခပ်သတ်ပုံများမှာ ငှင့်တို့၏ကြိုတင်စိစဉ်မှုများသာဖြစ်တော့သည်။

အန္တရာယ်များ ကင်းသွားသောအခါ စမင်များ အသုံးပြုသည့် လျော်းတစ်စင်းကို ယူ၍ စမင်ကျွန်းမှ ပြန်လည်ထွက်ခဲ့ကြတော့သည်။

“ဒါထက် နှင့်တို့နှစ်ယောက်အခြေအနေက ဘယ်လိုလဲ”

ပင်လယ်ပြင် ရောက်တော့ နီးက မေးသည်။

“ငါတို့ချင်းက ပြောပြီးပါပြီ နှစ်ယောက်စလုံး နှင့်တို့ အတူတူနေဖို့ လိုက်ခဲ့ကြမှာပါ”

ဟု ထမန်းက ပြောသည်။

မာလုကလည်း သဘောတူဟန်ဖြင့် ခေါင်းညီတ်ပြေလေးသည်။

ထိုအခါမှ ဦးမွန်တော်က နီမောင်ကို မေးသည်။

“မင်းတို့နှစ်ယောက် အခြေအနေကရော ဘယ်လိုလဲ”

“ကျွန်းတော်တို့က လက်ထပ်ပြီးသားပါ”

လုံးလွန်းပြတ်စွဲလောင်

၂၃၅

“ဟော... ဘယ်တူန်းကလဲ”

“စမင်ကျွန်းကို မလာခင်ကတည်းကပါ၊ ဝိဉာဏ်တွေ သက်သေထားပြီး လက်ထပ်ခဲ့ကြတာ”

“ငါတို့တောင် မသိလိုက်ပါလား နီမောင်ရယ်၊ ဒါမျိုးကျတော့ တယ်ပြီးလက်သွက်လှပါလား”

“အခိုန်ရှိခိုက် လွှာလစိုက်ရတာပေါ် အဘရာ”

နီမောင်စကားကြောင့် အားလုံးပြီးလိုက်ကြသည်။

သူတို့လေ့မှာ ပင်လယ်ရေ့စွဲနှင့်အတူ ခံနိုင်ခဲ့ကြရာ နောက်ဖက်မှာတော့ စမင်ကျွန်းကလေးက တဖြည်းဖြည်းနှင့် ဝေးရှုံးကြခဲ့တော့သည်။

လမ်းခံနိုင်ထောက်တွင် ဝိဉာဏ်ကျွန်းသို့ ဝင်ကာ နားကြလေသည်။

ထိုကျွန်းသည် သူတို့အတွက် ဘူမ်းနှင်းသာန် နေရာမှုန် တစ်ခုဖြစ်ပေသည်။

ကျွန်းပေါ်သို့ ရောက်သောအခါ အခြားသူ့များက သောက်ရောနှင့် စားစရာ ထွက်ရှာကြစဉ် ထမန်းနှင့်မာလုက တစ်တွဲ၊ နီမောင်နှင့်နီးကတစ်တွဲ သီးခြားလာခဲ့ကြသည်။

ဂုအတွင်း၌ ငှင့်တို့ ပိုထားခဲ့သော မီးပိုနေရာဟောင်း ကလေးပင် ရှိနေသေးသည်။

“နှင့်ကို လူရှုင်းတွေ ဖမ်းခေါ်သွားတယ်လို့ သိရတော့ ငါမှာ စိတ်ပူလိုက်ရတာ မပြောပါနဲ့တော့ အခဲ့မှ စိတ်အေးရတော့တယ်”

“ငါလည်း မီလိုပါပဲ နီမောင်ရယ်၊ စမင်ကျွန်းကို ရောက်

သွားကတည်းက နင်တို့ ရောက်မလာဘဲ ယက္ခလက်ထူး  
ရောက်နှစ်ရုံးကိုပဲ စိုးမိုးနေရတာ အခုံမှပဲ”

“အခုံတော့ ငါတို့နှစ်ယောက်အတွက် အခြားဘာ့  
စိတ်ပုံစရာ မရှိတော့ဘာ့၊ ဒါထက် နင် ငါနဲ့ လိုက်ခဲ့မှာမဟုတ်  
လား”

“လိုက်ခဲ့ရမှာပေါ့... နင်နဲ့ငါနဲ့က လက်ထပ်ပြီးလို့  
လင်မယားဘဝတောင် ရောက်ခဲ့ပြီးသား မဟုတ်လား၊ အခုံ  
မေးနေရသေးသလား”

“မေးရတာပေါ့ နှစ်ရုံး၊ ငါတို့ လက်ထပ်ထားတယ်  
ဆိုတာက ဝိညာဉ်ချင်း လက်ထပ်ထားခဲ့ကြတာ မဟုတ်လား  
အပြင်က လူတွေ အသေအမှတ်ပြုအောင်တော့ ထပ်ပြီးလက်ထပ်  
ဖို့ လိုသေးတာပေါ့”

ထိုစကားကို နှစ်က တလွှာတွေးလိုက်ပြီး ချစ်စွုယ် မျက်  
အစာင်းကလေးတ်ချက်ထိုးလိုက်သည်။

“ငါပြောတဲ့အဓိပ္ပာယ်က ငါတို့ရွာရောက်ရင် ဆလုံတွေ့ခဲ့  
မလေ့ထုံးစာရင် နင့်ကို လူတိုးစုံရာနဲ့ လက်ထပ်မယ့်အကြောင်း  
ပြောတာပါ”

“ဒါကတော့ နင်သဘောပေါ့၊ ငါက နင့်ကို အားကိုးပြီး  
တစ်မျက်နှာ တစ်ရွာထပ်ပြီး လိုက်ခဲ့မှာဆိုတော့ ဘာမှပြောစရာ  
မလိုတော့ပါဘူး”

ဟု ပြောတာ နိမောင်ရင်ခွင်ထဲသို့ တိုးဝင်ကာ အားကိုး  
တကြီး ဖက်ထားလိုက်လေသည်။

နိမောင်ကလည်း ချစ်သူ၏ကိုယ်ကလေးကို ထွေးဖက်

ထားလိုက်သည်။

“ဒီကျော်းပေါ်မှာ ငါတို့နှစ်ယောက်ခဲ့တွေ့ဆုံးက သိပ်ပြီး  
ဆန်းကြယ်တာပဲနော်”

“ဟုတ်ပါရဲ့... ဝိညာဉ်တွေကများ ဖူးစာဆုံးအောင်  
ကမင်ဖန်တီးပေးလိုက်သလားလို့တောင် ထင်ရတယ်”

“ဒီလိုဆုံးစည်းမှာက ဝိညာဉ်တွေ ဖန်တီးပေးမှုထက် ငါတို့  
နှစ်ယောက်ခဲ့ ရွေးဘဝက ဖူးစာရေစက်ကြောင့်ဆိုရင် ပိုပြီးမန်မှာ  
ပေါ့”

“ဘယ်လိုပြဖိုစ်ဖြစ် ငါကတော့ နင်နဲ့ အခုံလို ဆုံးစည်းခွင့်  
ရတာ သိပ်ပြီးဝမ်းသာတဲ့၊ ငါ့မိတ်ထဲမှာ နင့်ကို စတွေ့လိုက်  
ကတည်းက ငါကဝေအတွက် ဖူးစာရှင်တစ်ယောက်ဆိုတာ စိတ်  
ထဲက အလိုလို သိနေခဲ့တယ်၊ ဒါကြောင့်လည်း အားလုံးပုံပေးခဲ့  
တာပေါ့”

ထိုစကားကြားသောအခါ နိမောင်ကာသဘောကျော်  
ပြီးလိုက်သည်။ နှစ်နှင့် ခွဲခွဲကြောင့်စုံက အမေပြာ့ခုံသာစကား  
အချို့ကိုလည်း ပြန်လည်ကြားယောင်ဓိသည်။

“နင်က ငါအပေါ်မှာ လုံယောက်ရှိနေအောင်လို့ ပြော  
တယ်၊ သံယောက်ရှိတယ်ဆိုတာ ချစ်တယ်လို့ ပြောတာ မဟုတ်  
ဘူးလား”

“ငါက စိတ်ထဲမှာ ရှိတဲ့စကားလုံးကို ပြန်မပြောတတ်ဘူး  
ငါအပေါ်မှာ မယုံသေးဘူးဆိုရင် ငါတို့နှစ်ယောက် အေား  
လို ခွဲခွဲခါနီးအချို့နှာ နင်လိုခွင်တာကို အကုန်ယူသွားပေါ့”

ဟု ပြောခဲ့ပုံမှားနင့် မျက်စိမိတ်၍ မျက်နှာမော့ပေးခဲ့ပုံ

များကို သတိရလာသဖြင့် ရင်ခွင်ထဲမှ နီးကို တိုးချုပ်ဖော်ထားလိုက်  
တော့သည်။

ယခုတော့ သူတို့နှစ်ယောက်၏ချစ်ခြင်းအတွက် ၇၉၍  
သည့်အတားအဆီးမှ မရှိတော့မပါ။


ဝိဉာဏ်တဲ့ ပျောစံရာ ဝိဉာဏ်ကျန်းကလေးမှာ သူတို့၏  
ချစ်ခြင်းအတွက် ကောင်းချီးပေးနေမည်မှာ အမှန်ပင်ဖြစ်ပေ  
တော့သည်။

ဤနေရာတွင် ကျွန်ုပ်ရေးသားသော (သုံးလွန်းပြတ်စွယ်  
ရောင်) အမည်ရှိ ဂီးရဆန်းကြယ်ဝတ္ထုရှုည်မှာလည်း နိဂုံးကွွဲ  
အဆုံးသတ်ပြုဖြစ်ပေတော့သတည်။

အနိယာဟောတဲ့ သူခိုအတ္ထာနဲ့ ပရိုဟရနဲ့။



၁ပြီးချိန်။ ၁၁ (၂၀၀၉)ခုနှစ်၊ ဧပြီလ(၂၂)ရက်၊  
ဗုဒ္ဓဟူးနေ့ နံနက်(၉၇၄၅)နာရီ။



သေမင်းတမန် လက်တံရုံး